

THE PĀḲI ALPHABET
IN MYANMAR AND ROMAN CHARACTERS

VOWELS

အ a အာ ā ဣ i ဣ ṁ ī ဥ u ဥ ṁ ū ဧ e ဩ o

CONSONANTS WITH VOWEL "A"

က ka	ခ kha	ဂ ga	ဃ gha	င ṅa
စ ca	ဆ cha	ဇ ja	ဈ jha	ည ṅa
တ ta	ထ tha	ဒ da	ဌ dha	ဏ ṅa
ပ pa	ဖ pha	ဗ ba	ဘ bha	မ ma
ယ ya	ရ ra	လ la	ဝ va	သ sa
			ဟ ha	ဋ ḷa ṁ

VOWELS IN COMBINATION

က ka	ကာ kā	ကိ ki	ကိ kī	ကု ku	ကု kū	ကေ ke	ကော ko
ခ kha	ခါ khā	ခိ khi	ခိ khī	ခု khu	ခု khū	ခေ khe	ခေါ kho

CONJUNCT-CONSONANTS

ကက kka	ခ ခိ ṅca	ဒ သ va	မ မာ mba
ကက kka	ခ ခိ ṅcha	ဈ သာ dhya	မ မာ mbha
ကျ ကျ kya	ခ ခိ ṅja	ဇ သာ dhva	မ မာ mma
ကြိ ကြိ kri	ခ ခိ ṅjha	ဇ နာ nta	မ မာ mya
ကလ ကလ kla	တ တာ ṭta	ဇ နာ ntva	မ မာ mha
ကွ ကွ kva	တ တာ ṭtha	ဇ နာ ntha	ယယ yya
ချ ကျာ khya	တ တာ ḍta	ဇ နာ nda	ယယ yha
ခွ ကျာ khva	တ တာ ḍtha	ဇ နာ ndra	လလ lla
ဂဂ gga	တ တာ ṅta	ဇ နာ ndha	လလ lya
ဂဂ ggha	တ တာ ṅtha	ဇ နာ nna	လလ lha
ဂျာ ဂျာ gya	တ တာ ṅḍa	ဇ နာ nya	ဝ ဝာ vha
ဂြာ ဂြာ gra	တ တာ ṅṅa	ဇ နာ nha	အာ အာ sta
ကိ ကိ ṅka	တ တာ ṅha	ဝ ပာ ppa	အာ အာ stra
ခိ ကိ ṅkha	တ တာ ṅṅa	ဝ ပာ ppha	သ သာ sna
ဂိ ကိ ṅga	တ တာ ṅṅa	ပ ပာ pya	ယယ sya
ယိ ကိ ṅgha	တ တာ ṅṅa	ပ ပာ pla	သ သာ ssa
ခခ cca	တ တာ ṅṅa	မ မာ bba	သ သာ sma
ခခ ccha	တ တာ ṅṅa	မ မာ bbha	သ သာ sva
ညည jja	တ တာ ṅṅa	ဈ ဈာ bya	ဟ ဟာ hma
ညည jjha	တ တာ ṅṅa	ဇ ဇာ bra	ဟ ဟာ hva
ညည ṅṅa	တ တာ ṅṅa	မ မာ mpa	ဋ ḷာ ḷha
ညည ṅṅa	တ တာ ṅṅa	မ မာ mpha	

၁-1 = ā; ° = i; ° = ī; ṁ-ṁ = u; ṁ-ṁ = ū; e = e; ဝ-ဝ = o

၁	၂	၃	၄	၅	၆	၇	၈	၉	၀
1	2	3	4	5	6	7	8	9	0

ပုံနှိပ်မှတ်တမ်း

ဆဋ္ဌသင်္ဂါယနာတင်စဉ်က သင်္ဂီတိမဟာထေရ်တို့
ရွတ်ဆိုကြသည့်အတိုင်း ပုံနှိပ်သည့်
ပါဠိပိဋကတ်ကျမ်း (၁၃၂၁/၁၉၅၉) ခုနှစ်စာမူတော်ကို
ဗုဒ္ဓစာပေအဖွဲ့က ကွန်ပျူတာစာစီပူဇော်ပေးလှူသည်။
(၁၃၇၆-ခုနှစ်)

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးသာအေး + ဒေါ်ဝေဝေခိုင်
ဦးအောင်ရွှေ + ဒေါ်ခင်အေးမူ
နှစ်ဘက်မိဘတို့အား အမှူးထား၍
ကိုမှူးသန့်ဆွေ + မမေခိုင်စိုး
မိသားစုကလှူဒါန်းသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန
သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးစာပုံနှိပ်တိုက်တွင်
ညွှန်ကြားရေးမှူး ဦးဝင်းထင်အောင်
(မှတ်ပုံတင်အမှတ်- ၀၃၈၄၃/၀၂၄၀၅) က
ပုံနှိပ်ထုတ်ဝေသည်။

“ဝိညာပနံ”

ပဋ္ဌာနပေါတ္တကဿ စတုတ္ထ ပဉ္စမ ဘာဏေသု ကေစိ သင်္ချာ-
ဝါရာ ဆဋ္ဌသင်္ဂီတိယံ ပဋိဝိသောဓကတ္ထေရေဟိ ပက္ခိတ္တာ၊ တေ
ပန “အဓိကာ”တိ မညာမ၊ ပဉ္စမသင်္ဂီတိမူလေ စေဝ သီဟဠ-
သျာမ ဣဂံလိသ ဝိဒေသိကပေါတ္တကေသု စ နတ္ထိ။ တသ္မာ တေဟိ
ပက္ခိတ္တသင်္ချာဝါရာ ဣမသ္မိံ ဒုတိယဝါရမုဒ္ဒါပနေ အပနိတာတိ
ဒဋ္ဌဗ္ဗာ။

ပဋိပညာနိပါတ် ခုတုတ္တဘာဝ

မာတိကာ

ပိဋက

၁၂-ကိလေသဂေါဇ္ဈက

၇၅-ကိလေသဒုက	၁-၇
၇၆-သံကိလေသိကဒုက	၁၇
၇၇-သံကိလိဋ္ဌဒုက	၁၇-၂၁
၇၈-ကိလေသသမ္ပယုတ္တဒုက	၂၉
၇၉-ကိလေသသံကိလေသိကဒုက	၂၉-၃၀
၈၀-ကိလေသသံကိလိဋ္ဌဒုက	၃၂-၃၄
၈၁-ကိလေသကိလေသသမ္ပယုတ္တဒုက	၃၇
၈၂-ကိလေသဝိပွယုတ္တသံကိလေသိကဒုက	၃၇

၁၃-ပိဋိဒုက

၈၃-ဒဿနေနပဟာတဗ္ဗဒုက	၃၈-၄၂
၈၄-ဘာဝနာယပဟာတဗ္ဗဒုက	၅၁-၅၂
၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက	၅၇-၆၆
၈၆-ဘာဝနာယပဟာတဗ္ဗဟေတုကဒုက	၇၆
၈၇-သဝိတက္ကဒုက	၈၁-၈၇
၈၈-သဝိစာရဒုက	၈၉
၈၉-သပ္ပိတိကဒုက	၉၉-၁၀၂
၉၀-ပီတိသဟဂတဒုက	၁၁၁
၉၁-သုခသဟဂတဒုက	၁၁၂-၁၁၃
၉၂-ဥပေက္ခာသဟဂတဒုက	၁၁၇-၁၂၂
၉၃-ကာမာဝစရဒုက	၁၂၇-၁၃၂
၉၄-ရူပါဝစရဒုက	၁၄၁-၁၄၈
၉၅-အရူပါဝစရဒုက	၁၅၇-၁၆၂
၉၆-ပရိယာပနဒုက	၁၆၉

[ခ]

ပဋ္ဌာနပါဠိ စတုတ္ထဘာဂ

မာတိကာ			ပိုဒ်
၉၇-နိယျာနိကဒုက	၁၆၉-၁၇၄
၉၈-နိယတဒုက	၁၈၀
၉၉-သဥတ္တရဒုက	၁၈၆
၁၀၀-သရဏဒုက	၁၈၆-၁၈၈

ဒုကတိကပဋ္ဌာနပါဠိ

၁-ဟေတုဒုက

၁-ကုသလတ္တိက	၁၉၅
၂-ဝေဒနာတ္တိက	၂၀၈
၃-ဝိပါကတ္တိက	၂၁၇
၄-ဥပါဒိန္နတ္တိက	၂၂၆
၅-သံကိလိဋ္ဌတ္တိက	၂၃၃
၆-ဝိတက္ကတ္တိက	၂၃၉
၇-ပီတိတ္တိက	၂၄၆
၈-ဒဿနေနပဟာတဗ္ဗတ္တိက	၂၅၂
၉-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက	၂၅၈
၁၀-အာစယဂါမိတ္တိက	၂၆၃
၁၁-သေက္ခတ္တိက	၂၆၉
၁၂-ပရိတ္တတ္တိက	၂၇၅
၁၃-ပရိတ္တာရမ္မဏတ္တိက	၂၈၂
၁၄-ဟီနတ္တိက	၂၈၈
၁၅-မိစ္ဆတ္တနိယတတ္တိက	၂၉၃
၁၆-မဂ္ဂါရမ္မဏတ္တိက	၂၉၉
၁၇-ဥပ္ပန္နတ္တိက	၃၀၅
၁၈-အတီတတ္တိက	၃၀၆
၁၉-အတီတာရမ္မဏတ္တိက	၃၀၇
၂၀-အဇ္ဈတ္တတ္တိက	၃၁၄

ပဋ္ဌာနပါဠိ စတုတ္ထဘာဂ

[၈]

မာတိကာ			ပိုဒ်
၂၁-အဇ္ဈတ္တာရမ္မဏတ္တိက	၃၁၈
၂၂-သနိဒဿနသပ္ပဋိဃတ္တိက	၃၂၁
၂-သဟေတုကဒုက	၁-ကုသလတ္တိက	၃၂၅
၃-ဟေတုသမ္ပယုတ္တဒုက	၁-ကုသလတ္တိက	၃၃၁
၄-ဟေတု သဟေတုကဒုက	၁-ကုသလတ္တိက	၃၃၆
၅-ဟေတု ဟေတုသမ္ပယုတ္တဒုက	၁-ကုသလတ္တိက	၃၄၀
၆-နဟေတု သဟေတုကဒုက	၁-ကုသလတ္တိက	၃၄၅
၇-သပ္ပစ္စယဒုက	၁-ကုသလတ္တိက	၃၄၇
၁၄-အာသဝဒုက	၁-ကုသလတ္တိက	၃၅၉
၂၀-သညောဇနဒုက	၁-ကုသလတ္တိက	၃၆၉
၂၆-ဂန္ထဒုက	၁-ကုသလတ္တိက	၃၇၈
၄၄-နိဝရဏဒုက	၁-ကုသလတ္တိက	၃၈၅
၅၀-ပရာမာသဒုက	၁-ကုသလတ္တိက	၃၉၀
၅၅-သာရမ္မဏဒုက	၁-ကုသလတ္တိက	၃၉၅
၆၈-ဥပါဒိန္နဒုက	၁-ကုသလတ္တိက	၄၁၅
၆၉-ဥပါဒါနဒုက	၁-ကုသလတ္တိက	၄၁၇
၇၅-ကိလေသဒုက	၁-ကုသလတ္တိက	၄၂၃
၈၃-ဒဿနေနပဟာတဗ္ဗဒုက	၁-ကုသလတ္တိက	၄၂၉

၁၀၀-သရဏဒုက

၁-ကုသလတ္တိက	၄၄၉
၂-ဝေဒနာတ္တိက	၄၅၀
၃-ဝိပါကတ္တိက	၄၅၁
၄-ဥပါဒိန္နတ္တိက	၄၅၂
၅-၂၁-သံကိလိဋ္ဌတ္တိကာဒိ	၄၅၃-၄၆၃	
၂၂-သနိဒဿနတ္တိက	၄၆၄

တိကဒုကပဋ္ဌာနပါဠိ

၁-ကုသလတ္တိက

မာတိကာ		ပိဋကံ
၁-ဟေတုဒုက	၄၆၇
	၂-ဝေဒနာတ္တိက	
၁-ဟေတုဒုက	၄၇၅
	၃-ဝိပါကတ္တိက	
၁-ဟေတုဒုက	၄၇၉
	၄-ဥပါဒိန္နတ္တိက	
၁-ဟေတုဒုက	၄၈၃
	၅-သံကိလိဋ္ဌတ္တိက	
၁-ဟေတုဒုက	၄၈၇
	၆-ဝိတက္ကတ္တိက	
၁-ဟေတုဒုက	၄၉၁
	၇-ပီတိတ္တိက	
၁-ဟေတုဒုက	၅၀၀
	၈-ဒဿနေနပဟာတဗ္ဗတ္တိက	
၁-ဟေတုဒုက	၅၀၅
	၉-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက	
၁-ဟေတုဒုက	၅၀၉
	၁၀-အာစယဂါမိတ္တိက	
၁-ဟေတုဒုက	၅၁၁
	၁၁-သေက္ခတ္တိက	
၁-ဟေတုဒုက	၅၁၆
	၁၂-ပရိတ္တတ္တိက	
၁-ဟေတုဒုက	၅၂၁
	၁၃-ပရိတ္တာရမ္မဏတ္တိက	
၁-ဟေတုဒုက	၅၂၅
	၁၄-ဟီနတ္တိက	
၁-ဟေတုဒုက	၅၂၈

ပဋ္ဌာနပါဠိ စတုတ္ထဘာဂ

[င]

မာတိကာ

ပိဋကံ

၁၅-မိစ္ဆတ္တနိယတတ္ထိက

၁-ဟေတုဒုက ၅၃၀

၁၆-မဂ္ဂါရမ္မဏတ္ထိက

၁-ဟေတုဒုက ၅၃၄

၁၇-ဥပနန္တတ္ထိက

၁-ဟေတုဒုက ၅၄၀

၁၈-အတိတတ္ထိက

၁-ဟေတုဒုက ၅၄၂

၁၉-အတိတာရမ္မဏတ္ထိက

၁-ဟေတုဒုက ၅၄၃

၂၀-အဇ္ဈတ္တတ္ထိက

၁-ဟေတုဒုက ၅၄၆

၂၁-အဇ္ဈတ္တာရမ္မဏတ္ထိက

၁-ဟေတုဒုက ၅၄၈

၂၂-သနိဒဿနသပ္ပဋိဃတ္ထိက

၁-ဟေတုဒုက ၅၅၀

၁-ကုသလတ္ထိက

၂-သဟေတုကဒုက ၅၅၃

၃-ဟေတုသမ္ပယုတ္တဒုက ၅၅၆

၄-ဟေတုသဟေတုကဒုက ၅၅၉

၅-ဟေတုဟေတုသမ္ပယုတ္တဒုက ၅၆၂

၆-နဟေတုသဟေတုကဒုက ၅၆၅

၇-၁၃-သပ္ပစ္စယဒုကာဒိ ၅၆၆-၅၇၆

၁၄-၁၉-အာသဝဒုကာဒိ ၅၇၈-၅၈၅

၂၀-၅၄-သညောဇနာဒိဒုက ၅၈၇

၅၅-သာရမ္မဏဒုက ၅၈၇

၅၈-၆၅-စိတ္တသမ္ပယုတ္တာဒိဒုက ၅၉၁

[စ]

ပဋ္ဌာနပါဠိ စတုတ္ထဘာဂ

မာတိကာ			ပိဋက
၆၉-၇၄-ဥပါဒါနဒုက	၅၉၅
၇၅-၈၂-ကိလေသဒုကာဒိ	၅၉၅-၆၀၂
၈၃-၉၉-ဒဿနေနပဟာတဗ္ဗဒုကာဒိ	၆၀၃-၆၁၅
၁၀၀-သရဏဒုက	၆၁၇
	၂-ဝေဒနာတ္ထိက		
၁၀၀-သရဏဒုက	၆၁၈
	၂၂-သနိဒဿနတ္ထိက		
၁၀၀-သရဏဒုက	၆၃၆

ပဋ္ဌာနပါဠိစတုတ္ထဘာဂမာတိကာ နိဋ္ဌိတာ။


ဆဋ္ဌသင်္ဂါတိ ပိဋကံ

အဘိဓမ္မပိဋကော

ပဋ္ဌာနပါဠိ

(စတုတ္ထော ဘာဂေါ)

ဆဋ္ဌသင်္ဂါတိယံ ထေရော၊ သင်္ဂါတိကာရကာ ယထာ။
သင်္ဂါယိသု ဘာဂေါယံ၊ ကောမ္ဘူတာယ သုမုဒ္ဓိတာ။



မရမ္မရဇေ ဗုဒ္ဓသာသနသမိတိယာ
မုဒ္ဓိကာယန္တရလယေ မုဒ္ဓိပိတာ။

ဗုဒ္ဓဝဿေ ၂၅၅၈

မရမ္မဝဿေ ၁၃၇၆

၂၀၁၅

အဘိဓမ္မာပိဋက

ဓမ္မာနုလောမ

ဒုကပဋ္ဌာနပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁၂-ကိလေသဂေါဇ္ဈက

၇၅-ကိလေသဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟောဘု

၁။ ကိလေသံ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
လောဘံ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ လောဘံ
ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ လောဘံ ပဋိစ္စ မောဟော၊
မာနော၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ လောဘံ ပဋိစ္စ မောဟော၊
မာနော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ လောဘံ ပဋိစ္စ မောဟော၊ ထိနံ၊
ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ လောဘံ ပဋိစ္စ မောဟော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊
အနောတ္တပ္ပံ။ ဒေါသံ ပဋိစ္စ မောဟော၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။
ဒေါသံ ပဋိစ္စ မောဟော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ ဝိစိကိစ္ဆံ ပဋိစ္စ
မောဟော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ ဥဒ္ဓစ္စံ ပဋိစ္စ မောဟော၊ အဟိရိကံ၊
အနောတ္တပ္ပံ။ (၁)

၁-ထိနံ (သိ၊ သျာ)

၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

ကိလေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ကိလေသံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ကိလေသံ ဓမ္မံ ပဋိစ္စ ကိလေသော စ နောက်လေသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ လောဘံ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊
အနောတ္တပုံ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၂။ နောက်လေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောက်လေသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ
မဟာဘူတံ။ပ။ (၁)

နောက်လေသံ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောက်လေသေ ခန္ဓေ ပဋိစ္စ ကိလေသာ။ (၂)

နောက်လေသံ ဓမ္မံ ပဋိစ္စ ကိလေသော စ နောက်လေသော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောက်လေသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
ကိလေသာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ ။ပ။ (၃)

၃။ ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ လောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊
ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ (စက္ကံ။) (၁)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောက်လေသံ ဧကံ ခန္ဓဉ္စ ကိလေသေ စ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကိလေသေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စ နောက်လေသော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောက်လေသံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ
တယော ခန္ဓာ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ၊ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၅။ ကိလေသံ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆံ ပဋိစ္စ မောဟော။ ဥဒ္ဓစ္စံ ပဋိစ္စ မောဟော။ (၁)

နောက်လေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောက်လေသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (ယာဝ အသည-
သတ္တာ။) (၁)

နောက်လေသံ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ ဝိစိကိစ္ဆံ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော မောဟော။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဥဒ္ဓစ္စပဋိစ္စ ဥဒ္ဓစ္စသဟ-
ဂတော မောဟော။ (၁)

နအာရမ္မဏာဒိ

၆။ ကိလေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ကိလေသေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောက်လေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ နောက်လေသေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။
ခန္ဓေ ပဋိစ္စ ဝတ္ထု။ (ယာဝ အသညသတ္တာ။) (၁)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ ကိလေသေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ကိလေသေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နအဓိပတိပစ္စယာ။ နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။ နအညမည-
ပစ္စယာ။ နဥပနိဿယပစ္စယာ။

နပုရေဇာတာဒိ

၇။ ကိလေသံ ဓမ္မံ ပဋိစ္စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ လောဘံ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။
လောဘံ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ လောဘံ ပဋိစ္စ
မောဟော၊ မာနော၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ လောဘံ ပဋိစ္စ
မောဟော၊ မာနော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ လောဘံ ပဋိစ္စ မောဟော၊
ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ လောဘံ ပဋိစ္စ မောဟော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊
အနောတ္တပုံ။ ဝိစိကိစ္ဆံ ပဋိစ္စ မောဟော၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ ဥဒ္ဓစ္စံ
ပဋိစ္စ မောဟော၊ အဟိရိကံ၊ အနောတ္တပုံ။ (အရူပေ ဒေါသမူလကံ နတ္ထိ။) (၁)

ကိလေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ ကိလေသေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ကိလေသေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (ဧဝံ နဝပိ ပဉ္စာ ကာတဗ္ဗာ။) နပစ္စာဇာတပစ္စယာ။ နအာသေဝနပစ္စယာ။

နကမ္မ

၈။ ကိလေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
ကိလေသေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

နောက်လေသံ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
နောက်လေသေ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ။ အာဟာရ-
သမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ (၁)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပဋိစ္စ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ
နကမ္မပစ္စယာ။ ကိလေသေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ
စေတနာ။ (၁) (ဧဝံ သဗ္ဗေ ပစ္စယာ ကာတဗ္ဗာ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၉။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊

နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။
(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗျော။)



၇၅-ကိလေသဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဗောဓု

၁၀။ ကိလေသံ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တီဏိ။ (ပဋိစ္စသဒိသာ။)

နောကိလေသံ ဓမ္မံ ပစ္စယာ နောကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောကိလေသံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ (ယာဝ
အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ နောကိလေသာ ခန္ဓာ။ (၁)

နောကိလေသံ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောကိလေသေ ခန္ဓေ ပစ္စယာ ကိလေသာ။ ဝတ္ထု ပစ္စယာ ကိလေသာ။ (၂)

နောကိလေသံ ဓမ္မံ ပစ္စယာ ကိလေသော စ နောကိလေသော စ ဓမ္မာ
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောကိလေသံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
ကိလေသာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ ကိလေသာ။
မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ ကိလေသာ စ
သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၁။ ကိလေသဉ္စ နောကိလေသဉ္စ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ လောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ မောဟော။
ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဒစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ (စက္ကံ။) လောဘဉ္စ ဝတ္ထုပစ္စယာ
ကိလေသာ။ (၁)

ကိလေသဉ္စ နောကိလေသဉ္စ ဓမ္မံ ပစ္စယာ နောကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောကိလေသံ ဧကံ ခန္ဓဉ္စ ကိလေသဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကိလေသေ စ မဟာဘူတေ စ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ ကိလေသေ စ ဝတ္ထုပစ္စယာ နောကိလေသာ ခန္ဓာ။ (၂)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပစ္စယာ ကိလေသော စ နောက်လေသော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောက်လေသံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ၊ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ။) လောဘဉ္စ ဝတ္ထုဉ္စ ပစ္စယာ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

(အာရမ္မဏပစ္စယေ နောက်လေသမူလေ ပဉ္စ ဝိညာဏာ ကာတဗ္ဗာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၃။ ကိလေသံ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ ဝိစိကိစ္ဆံ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ ဥဒ္ဓစ္စံ ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နောက်လေသံ ဓမ္မံ ပစ္စယာ နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောက်လေသော ခန္ဓာ။ (၁)

နောက်လေသံ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ-သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

ကိလေသဉ္စ နောက်လေသဉ္စ ဓမ္မံ ပစ္စယာ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ-သဟဂတော မောဟော။ ဥဒ္ဓစ္စဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ဝတ္ထုဉ္စ ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၄။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။
နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ။ပ။ နောဝိဂတေ တီဏိ။
(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၇၅-ကိလေသဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၁၅။ ကိလေသံ ဓမ္မံ သံသဋ္ဌော ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
လောဘံ သံသဋ္ဌော မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဒစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ (စက္ကံ။)
(ဧဝံ နဝ ပဉ္စာ ကာတဗ္ဗော။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။
အဝိဂတေ နဝ။

အနုလောမံ။

ကိလေသံ ဓမ္မံ သံသဋ္ဌော ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
(ဧဝံ နဟေတုပဉ္စာ စတ္တာရိ ကာတဗ္ဗော။)

နဟေတုယာ စတ္တာရိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာ-
ဇာတေ နဝ၊ နအာသဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၇၅-ကိလေသဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၆။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ကိလေသာ ဟေတူ သမ္ပယုတ္တကာနံ ကိလေသာနံ ဟေတုပစ္စယေန ပစ္စယော။

(မူလံ ပုစ္ဆိတဗ္ဗံ။) ကိလေသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ကိလေသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ကိလေသာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောက်လေသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၁၇။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ကိလေသေ အာရမ္မ ကိလေသာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ကိလေသေ အာရမ္မ နောက်လေသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ကိလေသေ အာရမ္မ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၁၈။ နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ။ပ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ပ။ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ။ပ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဈာနေ ပရိဟိနေ ဝိပုဋ္ဌိသာရိယံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ကိလေသော စ နောက်လေသော စ ဓမ္မာ ကိလေသဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တိဏိ။

အဓိပတိ

၁၉။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ— ကိလေသေ ဂရုံ ကတွာ ကိလေသာ ဥပ္ပဇ္ဇန္တိ။ တိဏိ။
(အာရမ္မဏာဓိပတိယေဝ။) (၃)

နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊
အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။
ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ပ။
ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ ခန္ဓေ
ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ
ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—နောက်လေသာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—
နောက်လေသာဓိပတိ သမ္ပယုတ္တကာနံ ကိလေသာနံ အဓိပတိပစ္စယေန
ပစ္စယော။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒါနံ။ပ။ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နောက်လေသေ
ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ကိလေသာ စ
သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဗ္ဗဇာတာဓိပတိ—နောက်လေသာဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ ကိလေသာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၃)

ကိလေသော စ နောက်လေသော စ ဓမ္မာ ကိလေသဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ တိဏိ။ (အာရမ္မဏာဓိပတိယေဝ။) (၃)

အနန္တရာဒိ

၂၀။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကိလေသာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ကိလေသာ ပစ္စိမာနံ ပစ္စိမာနံ နောကိလေသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ကိလေသာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ကိလေသာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၁။ နောကိလေသော ဓမ္မော နောကိလေသဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောကိလေသာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောကိလေသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ နောကိလေသာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ကိလေသာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ နောကိလေသာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၂။ ကိလေသော စ နောကိလေသော စ ဓမ္မော ကိလေသဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောကိလေသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမည-ပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၂၃။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ကိလေသာ ကိလေသာနံ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

၂၄။ နောကိလေသော ဓမ္မော နောကိလေသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ မာနံ ဇပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ဒိဋ္ဌိံ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ မာနံ ဇပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ကိလေသာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နောကိလေသော ဓမ္မော ကိလေသဿ စ နောကိလေသဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ မာနံ ဇပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ကိလေသော စ နောကိလေသော စ ဓမ္မော ကိလေသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတ

၂၅။ နောကိလေသော ဓမ္မော နောကိလေသဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပပုဇ္ဇတိ။ ဒိဗ္ဗေန

စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ
ကာယဝိညာဏဿ။ပ။ ဝတ္ထု နောက်လေသာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန
ပစ္စယော။ (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ကိလေသာနံ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု
ကိလေသာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၂၆။ ကိလေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (သံခိတ္တံ။) (၁)

နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (သံခိတ္တံ။) (၁)

ကိလေသော စ နောက်လေသော စ ဓမ္မော နောက်လေသဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မ

၂၇။ နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောက်လေသာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောက်လေသာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
နောက်လေသာ စေတနာ ကိလေသာနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ နောက်လေသာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကိလေသာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၂၈။ နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။
နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။

ဝိပွယုတ္တ

၂၉။ ကိလေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။
ပုရေဇာတံ ဝတ္ထု ကိလေသာနံ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ကိလေသာနံ သမ္ပယုတ္တကာ-
နဉ္စ ခန္ဓာနံ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၃)

ကိလေသော စ နောက်လေသော စ ဓမ္မော နောက်လေသဿ ဓမ္မဿ
ဝိပွယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။ ဝိတ္ထာရေတဗ္ဗံ။)

အတ္ထိအာဒိ

၃၀။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
ဧကံ။ (ပဋိစ္စသဒိသံ။) (၁)

ကိလေသော ဓမ္မော နောက်လေသဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

ကိလေသော ဓမ္မော ကိလေသဿ စ နောကိလေသဿ စ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ။) (၃)

နောကိလေသော ဓမ္မော နောကိလေသဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ။) (၁)

နောကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။ သဟဇာတံ သဟဇာတသဒ္ဓိသံ။
ပုရေဇာတံ ပုရေဇာတသဒ္ဓိသံ။) ။နောကိလေသော ဓမ္မော ကိလေသဿ စ
နောကိလေသဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။
(သဟဇာတံ သဟဇာတသဒ္ဓိသံ။ ပုရေဇာတံ ပုရေဇာတသဒ္ဓိသံ။) (၃)

၃၁။ ကိလေသော စ နောကိလေသော စ ဓမ္မော ကိလေသဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗာဇာဓော
လောဘော စ သမ္ပယုတ္တကာ စ ခန္ဓာ မောဟဿ၊ ဒိဋ္ဌိယာ၊ ထိနဿ၊ ဥဒ္ဓစ္စဿ၊
အဟိရိကဿ၊ အနောတ္တပ္ပဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။)
သဗ္ဗာဇာဓော လောဘော စ ဝတ္ထု စ မောဟဿ၊ ဒိဋ္ဌိယာ၊ ထိနဿ၊
ဥဒ္ဓစ္စဿ၊ အဟိရိကဿ၊ အနောတ္တပ္ပဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

ကိလေသော စ နောကိလေသော စ ဓမ္မော နောကိလေသဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဗ္ဗာဇာဓော နောကိလေသော ဧကော ခန္ဓော စ ကိလေသော စ တိဏ္ဍန္တံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။
သဗ္ဗာဇာဓော ကိလေသော စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ သဗ္ဗာဇာဓော ကိလေသော စ ဝတ္ထု စ နော-
ကိလေသာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓော ကိလေသော စ
သမ္ပယုတ္တကာ ခန္ဓာ စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာဓော ကိလေသော စ သမ္ပယုတ္တကာ စ ခန္ဓာ ကဗဠိ-
ကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာဓော ကိလေသော စ သမ္ပယုတ္တကာ စ ခန္ဓာ ရူပဇီဝိတိန္ဒြိယဉ္စ ကဋတ္တာ-
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ကိလေသော စ နောကိလေသော စ ဓမ္မော ကိလေသဿ စ နော-
ကိလေသဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။

သဟဇာတော နောက်လေသော ဧကော ခန္ဓော စ လောဘော စ တိဏ္ဍန္တံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ မောဟဿ စ၊ ဒိဋ္ဌိယာ၊ ထိနဿ၊ ဥဒ္ဓစ္စဿ၊
အဟိရိကဿ၊ အနောတ္တပ္ပဿ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓော စ။ပ။
သဟဇာတော လောဘော စ ဝတ္ထု စ မောဟဿ၊ ဒိဋ္ဌိယာ၊ ထိနဿ၊
ဥဒ္ဓစ္စဿ၊ အဟိရိကဿ၊ အနောတ္တပ္ပဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (စက္ကံ။) (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာဒုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၂။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏ္ဍိ၊ ပစ္စာဇာတေ တိဏ္ဍိ၊ အာသေဝနေ နဝ၊
ကမ္မေ တိဏ္ဍိ၊ ဝိပါကေ ဧကံ၊ အာဟာရေ တိဏ္ဍိ၊ ဣန္ဒြိယေ တိဏ္ဍိ၊ ဈာနေ တိဏ္ဍိ၊
မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။



၂-ပစ္စနိယုဒ္ဓါရ

၃၃။ ကိလေသော ဓမ္မော ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ကိလေသော ဓမ္မော နောက်လေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္စာဇာတပစ္စယေန ပစ္စယော။ (၂)

ကိလေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

၃၄။ နောက်လေသော ဓမ္မော နောက်လေသဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန

ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ (၁)

နောက်လေသော ဓမ္မော ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောက်လေသော ဓမ္မော ကိလေသဿ စ နောက်လေသဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၃၅။ ကိလေသော စ နောက်လေသော စ ဓမ္မော ကိလေသဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

ကိလေသော စ နောက်လေသော စ ဓမ္မော နောက်လေသဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ကိလေသော စ နောက်လေသော စ ဓမ္မော ကိလေသဿ စ နောက်လေသဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
နဝ၊) နောအဝိဂတေ နဝ။



၃-ပစ္စယာနုလောမပစ္စနိယ

၃၇။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ
စတ္တာရိ၊ (သဗ္ဗတ္ထ စတ္တာရိ၊) နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊
နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
မာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

ကိလေသဒုကံ နိဋ္ဌိတံ။

၇၆-သံကိလေသိကဒုက ၁-ပဋိစ္စဝါရ

၃၉။ သံကိလေသိကံ ဓမ္မံ ပဋိစ္စ သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။

(ယထာ လောကီယဒုကံ၊ ဧဝံ နိန္နာနာကရဏံ။)

သံကိလေသိကဒုကံ နိဋ္ဌိတံ။

၇၇-သံကိလိဋ္ဌဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဗောဓု

၄၀။ သံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သံကိလိဋ္ဌံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သံကိလိဋ္ဌေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

သံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သံကိလိဋ္ဌံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အသံကိလိဋ္ဌံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာ-
ဘူတံ။ပ။ (၁)

၁၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

သံကိလိဋ္ဌ ခမ္မံ ပဋိစ္စ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သံကိလိဋ္ဌေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၄၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ဧကံ၊ အာဟာရေ ပဉ္စ၊ (သံခိတ္တံ။) အဝိဂတေ ပဉ္စ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၄၂။ သံကိလိဋ္ဌံ ခမ္မံ ပဋိစ္စ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

အသံကိလိဋ္ဌံ ခမ္မံ ပဋိစ္စ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အသံကိလိဋ္ဌံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ အဟေတုကပဋိသန္နိက္ခဏေ။ ပ။ (ယာဝ အသညသတ္တာ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၃။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)

၇၇-သံကိလိဋ္ဌဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟောဘု

၄၄။ သံကိလိဋ္ဌ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တီဏိ။ (ပဋိစ္စသဒ္ဓိသံ။)

အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အသံကိလိဋ္ဌ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု
ပစ္စယာ အသံကိလိဋ္ဌာ ခန္ဓာ။ (၁)

အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ သံကိလိဋ္ဌာ ခန္ဓာ။ (၂)

အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ သံကိလိဋ္ဌာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၄၅။ သံကိလိဋ္ဌ အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သံကိလိဋ္ဌ ဧကံ ခန္ဓဉ္စ ဝတ္ထု ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ (၁)

သံကိလိဋ္ဌ အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သံကိလိဋ္ဌ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၂)

သံကိလိဋ္ဌ အသံကိလိဋ္ဌ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော စ အသံကိလိဋ္ဌော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သံကိလိဋ္ဌ ဧကံ ခန္ဓဉ္စ ဝတ္ထု ပစ္စယာ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ သံကိလိဋ္ဌ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၄၆။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ
စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ စတ္တာရိ၊
နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ

စတ္တာရိ၊ ကမ္မေ နဝ၊ ဝိပါဏေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ။ပ။ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၄၇။ သံကိလိဋ္ဌံ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အသံကိလိဋ္ဌံ ဓမ္မံ ပစ္စယာ အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အသံကိလိဋ္ဌံ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ အသံကိလိဋ္ဌာ ခန္ဓာ။ (၁)

အသံကိလိဋ္ဌံ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သံကိလိဋ္ဌဉ္စ အသံကိလိဋ္ဌဉ္စ ဓမ္မံ ပစ္စယာ သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာခါရ

၄၈။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၇၇-သံကိလိဋ္ဌဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ-ဟေတု

၄၉။ သံကိလိဋ္ဌံ ဓမ္မံ သံသဋ္ဌော သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ သံကိလိဋ္ဌံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အသံကိလိဋ္ဌံ ဓမ္မံ သံသဋ္ဌော အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အသံကိလိဋ္ဌံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) ဝိပါဏေ
ဧကံ။ပ။ အဝိဂတေ ဒွေ။

အနုလောမံ။

၅၀။ သံကိလိဋ္ဌံ ဓမ္မံ သံသဋ္ဌော သံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အသံကိလိဋ္ဌံ ဓမ္မံ သံသဋ္ဌော အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ အသံကိလိဋ္ဌံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ
ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ
ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါဏေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၇၇-သံကိလိဋ္ဌဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမာ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၅၁။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
သံကိလိဋ္ဌာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ စ အသံကိလိဋ္ဌဿ စ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာ-
နာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အသံကိလိဋ္ဌော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏာ

၅၂။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ အဿာ-
ဒေတိ။ပ။ (ကုသလတ္တိကသဒိသံ။) ဝိစိကိစ္ဆံ အာရမ္မ။ပ။ ဥဒ္ဓစ္စံ အာရမ္မ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ သံကိလိဋ္ဌေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ။ စေတောပရိယဉာဏေန သံကိလိဋ္ဌစိတ္တသမဂ္ဂိဿ စိတ္တံ ဇာနာတိ။ သံကိလိဋ္ဌာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာ-
ကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၅၃။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ပ။ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အသံကိလိဋ္ဌေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ အနာဂတံသ-
ဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ စက္ခု။ပ။ ဝတ္ထု အသံကိလိဋ္ဌေ

ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္မ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၅၄။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—သံကိလိဋ္ဌာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—သံကိလိဋ္ဌာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိ- ပစ္စယေန ပစ္စယော။ (၂)

သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ စ အသံကိလိဋ္ဌဿ စ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—သံကိလိဋ္ဌာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၅၅။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ပ။ နိဗ္ဗာနံ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ— အသံကိလိဋ္ဌာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ- ပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ စက္ခု။ပ။ ဝတ္ထု အသံကိလိဋ္ဌေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရာဒိ

၅၆။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သံကိလိဋ္ဌာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သံကိလိဋ္ဌာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ သံကိလိဋ္ဌာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

၅၇။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အသံကိလိဋ္ဌာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အသံကိလိဋ္ဌာနံ ခန္ဓာနံ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ သံကိလိဋ္ဌာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ စတ္တာရိ။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၅၈။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။ပကတူပနိဿယော—ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဒေါသံ။ပ။ ပတ္တနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ရာဂေါ။ပ။ ပတ္တနာ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။ပကတူပနိဿယော—ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒေါသံ။ပ။ ပတ္တနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ။ပ။ ပတ္တနာ သဒ္ဓါယ။ပ။ ပညာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၅၉။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။

သမာပတ္တိံ ဥပ္ပါဒေတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေယတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၆၀။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ (သံခိတ္တံ။) အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏ-ပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ (သံခိတ္တံ။) (၂)

ပစ္ဆာဇာတာသေဝန

၆၁။ သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မ

၆၂။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သံကိလိဋ္ဌာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ သံကိလိဋ္ဌာ စေတနာ စိတ္တ-သမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ သံကိလိဋ္ဌာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) သံကိလိဋ္ဌာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-သမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ အသံကိလိဋ္ဌာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ အသံကိလိဋ္ဌာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါကာဒိ

၆၃။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။

သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။

ဝိပွယုတ္တ

၆၄။ သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု သံကိလိဋ္ဌာနံ ခန္ဓာနံ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၂)

အတ္ထိအာဒိ

၆၅။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စဝါရသဒိသံ။) သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ စ အသံကိလိဋ္ဌဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) (၃)

အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ။ (သံခိတ္တံ။) (၂)

၆၆။ သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော သံကိလိဋ္ဌော
ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ
ခန္ဓာ စ။ပ။ (သံခိတ္တံ။) (၁)

သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဟဇာတော သံကိလိဋ္ဌော ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ ပစ္စာဇာတော သံကိလိဋ္ဌော ခန္ဓာ စ ကဗဠိကာရော
အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္စာဇာတော
သံကိလိဋ္ဌော ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၇။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္စာဇာတေ ဒွေ၊
အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊
ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ
တိဏ္ဏံ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။



၂-ပစ္စနိယုဒ္ဓါရ

၆၈။ သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္စာဇာတ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

သံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ စ အသံကိလိဋ္ဌဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၆၉။ အသံကိလိဋ္ဌော ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌော ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော သံကိလိဋ္ဌဿ ဓမ္မဿ သဟဇာတံ။ ပုရေဇာတံ။ (၁)

သံကိလိဋ္ဌော စ အသံကိလိဋ္ဌော စ ဓမ္မော အသံကိလိဋ္ဌဿ ဓမ္မဿ သဟဇာတံ။ ပစ္စာဇာတံ။ အာဟာရံ။ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၇၀။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊ နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ သတ္တ။ပ။ နမဂ္ဂေ သတ္တ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။



၃-ပစ္စယာနုလောမပစ္စနိယ

၇၁။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊ နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၇၂။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ (အနု-
လောမဓာတိကာ။) ပ။ အဝိဂတေ သတ္တ။

သံကိလိဋ္ဌဒုကံ နိဋ္ဌိတံ။

၇၈-ကိလေသသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၇၃။ ကိလေသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ကိလေသသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကိလေသသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ။ပ။ (၁)

ကိလေသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ကိလေသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ကိလေသသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

(ကိလေသသမ္ပယုတ္တဒုကံ သံကိလိဋ္ဌဒုကသဒိသံ၊ နိန္ဒာနာကရဏံ။)

ကိလေသသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၇၉-ကိလေသသံကိလေသိကဒုက ၁-ပဋိစ္စဝါရ

ဟေတု

၇၄။ ကိလေသဉ္စေ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စေဝ
သံကိလေသိကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ လောဘံ ပဋိစ္စ
မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ (စက္ကံ။) (၁)

ကိလေသဉ္စေ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ သံကိလေသိကော စေဝ နော စ
ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကိလေသေ ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ကိလေသဉ္စေ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စေဝ သံကိလေ-
သိကော စ သံကိလေသိကော စေဝ နော စ ကိလေသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ လောဘံ ပဋိစ္စ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊
အနောတ္တပ္ပံ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

(ဧဝံ ပဋိစ္စဝါရောပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ကိလေသဒုကသဒိသာ။ နိန္ဒာနာကရဏံ။ အာမသနံ နာနံ။)



၇၉-ကိလေသသံကိလေသိကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟောတု

၇၅။ ကိလေသော စေဝ သံကိလေသိကော စ ဓမ္မော ကိလေသဿ စေဝ သံကိလေသိကဿ စ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။ ကိလေသော စေဝ သံကိလေသိကာ စ ဟောတူ သမ္ပယုတ္တကာနံ ကိလေသာနံ ဟောတုပစ္စယေန ပစ္စယော။ (ဧဝံ စတ္တာရိ၊ ကိလေသဒုကသဒိသံ။) (၄)

အာရမ္မဏ

၇၆။ ကိလေသော စေဝ သံကိလေသိကော စ ဓမ္မော ကိလေသဿ စေဝ သံကိလေသိကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ကိလေသေ အာရမ္မ ကိလေသာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။) ကိလေသေ အာရမ္မ သံကိလေသိကာ စေဝ နော စ ကိလေသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။) ကိလေသေ အာရမ္မ ကိလေသာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၇၇။ သံကိလေသိကော စေဝ နော စ ကိလေသော ဓမ္မော သံကိလေသိကဿ စေဝ နော စ ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဈာနေ ပရိဟိနေ ဝိပ္ပဋိသာရိဿ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ ဂေါတြာဘုံ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ပစ္စဝေက္ခန္တိ။ စက္ခံ။ပ။ ဝတ္ထု သံကိလေသိကော စေဝ နော စ ကိလေသေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (ဣတရေ ဒွေ ကိလေသဒုကသဒိသာ၊ ဃဋ္ဌနာရမ္မဏာပိ ကိလေသဒုက-သဒိသာ။)

အဓိပတိ

၇၈။ ကိလေသော စေဝ သံကိလေသိကော စ ဓမ္မော ကိလေသဿ စေဝ သံကိလေသိကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။

သံကိလေသိကော စေဝ နော စ ကိလေသော ဓမ္မော သံကိလေသိကဿ စေဝ နော စ ကိလေသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထ-ကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဠဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သေက္ခာ ဂေါတြဘုံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ စက္ခု။ပ။ ဝတ္ထု သံကိလေသိကော စေဝ နော စ ကိလေသေ ခန္ဓော ဂရုံ ကတွာ သံကိလေသိကာ စေဝ နော စ ကိလေသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ— သံကိလေသိကာ စေဝ နော စ ကိလေသာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ဣတရေ ဒွေပိ ကိလေသ-ဒုကသဒိသာ။ ဃဋ္ဌနာဓိပတိပိ။)

အနန္တရာဒိ

၇၉။ ကိလေသော စေဝ သံကိလေသိကော စ ဓမ္မော ကိလေသဿ စေဝ သံကိလေသိကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ (ကိလေသဒုက-သဒိသာ။)

သံကိလေသိကော စေဝ နော စ ကိလေသော ဓမ္မော သံကိလေသိကဿ စေဝ နော စ ကိလေသဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သံကိလေသိကာ စေဝ နော စ ကိလေသာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သံကိလေသိ-ကာနဉ္စေဝ နော စ ကိလေသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ ဝေါဒါနဿ။ အာဝဇ္ဇနာ သံကိလေသိကာနဉ္စေဝ နော စ ကိလေသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။

(ဣတရေ ဒွေ အနန္တရာ ကိလေသဒုကသဒိသာ၊ နိန္ဒာနာကရဏာ။ ဃဋ္ဌနာ-နန္တရမိ သဗ္ဗေ ပစ္စယာ ကိလေသဒုကသဒိသာ၊ နိန္ဒာနာကရဏာ။ ဥပနိဿယေ လောကုတ္တရံ နတ္ထိ၊ ဣဒံ ဒုကံ ကိလေသဒုကသဒိသံ၊ နိန္ဒာနာကရဏံ။)

ကိလေသသံကိလေသိကဒုကံ နိဋ္ဌိတံ။

အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

၈၁-ကိလေသသံကိလိဋ္ဌဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဒိဏင်္ဂဝါရ

ဟောဘု

၈၀။ ကိလေသဉ္စေတနံ သံကိလိဋ္ဌဉ္စေတနံ ဓမ္မံ ပဋိစ္စံ ကိလေသော စေတနံ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ လောဘံ ပဋိစ္စံ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ (စက္ကံ။) (၁)

ကိလေသဉ္စေတနံ သံကိလိဋ္ဌဉ္စေတနံ ဓမ္မံ ပဋိစ္စံ သံကိလိဋ္ဌော စေတနော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကိလေသေ ပဋိစ္စံ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ကိလေသဉ္စေတနံ သံကိလိဋ္ဌဉ္စေတနံ ဓမ္မံ ပဋိစ္စံ ကိလေသော စေတနံ သံကိလိဋ္ဌော စ သံကိလိဋ္ဌော စေတနော စ ကိလေသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ လောဘံ ပဋိစ္စံ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

၈၁။ သံကိလိဋ္ဌဉ္စေတနော စ ကိလေသံ ဓမ္မံ ပဋိစ္စံ သံကိလိဋ္ဌော စေတနော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သံကိလိဋ္ဌဉ္စေတနော စ ကိလေသံ ဧကံ ခန္ဓံ ပဋိစ္စံ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သံကိလိဋ္ဌဉ္စေတနော စ ကိလေသံ ဓမ္မံ ပဋိစ္စံ ကိလေသော စေတနံ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သံကိလိဋ္ဌဉ္စေတနော စ ကိလေသေ ခန္ဓေ ပဋိစ္စံ ကိလေသာ။ (၂)

သံကိလိဋ္ဌဉ္စေတနော စ ကိလေသံ ဓမ္မံ ပဋိစ္စံ ကိလေသော စေတနံ သံကိလိဋ္ဌော စ သံကိလိဋ္ဌော စေတနော စ ကိလေသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သံကိလိဋ္ဌဉ္စေတနော စ ကိလေသံ ဧကံ ခန္ဓံ ပဋိစ္စံ တယော ခန္ဓာ ကိလေသာ စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၈၂။ ကိလေသဉ္စေတနံ သံကိလိဋ္ဌဉ္စေတနံ သံကိလိဋ္ဌဉ္စေတနော စ ကိလေသဉ္စေတနံ ဓမ္မံ ပဋိစ္စံ ကိလေသော စေတနံ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ လောဘာဉ္စေတနာ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စံ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပုံ။ (စက္ကံ။) (၁)

ကိလေသဉ္စေတိ သံကိလိဋ္ဌဉ္စေတိ သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသဉ္စ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌော စေတိ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသံ ဧကံ ခန္ဓဉ္စ ကိလေသေ စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၂)

ကိလေသဉ္စေတိ သံကိလိဋ္ဌဉ္စေတိ သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စေတိ သံကိလိဋ္ဌော စ သံကိလိဋ္ဌော စေတိ နော စ ကိလေသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၈၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၈၄။ ကိလေသဉ္စေတိ သံကိလိဋ္ဌဉ္စေတိ ဓမ္မံ ပဋိစ္စ ကိလေသော စေတိ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ ဥဒ္ဓစ္စံ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ ကိလေသော စေတိ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

ကိလေသဉ္စေတိ သံကိလိဋ္ဌဉ္စေတိ သံကိလိဋ္ဌဉ္စေတိ နော စ ကိလေသဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စေတိ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ- သဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝိစိကိစ္ဆာ ဥဒ္ဓစ္စဉ္စ ပဋိစ္စ ဝိစိကိစ္ဆာ- သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၈၅။ နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ
နဝ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယ-
ဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ။)

၈၁-ကိလေသသံကိလိဋ္ဌဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၈၆။ ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေဝ
သံကိလိဋ္ဌဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကိလေသာ စေဝ သံကိလိဋ္ဌာ
စ ဟေတူ သမ္ပယုတ္တကာနံ ကိလေသာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော သံကိလိဋ္ဌဿ စေဝ နော စ
ကိလေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကိလေသာ စေဝ သံကိလိဋ္ဌာ
စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေဝ သံကိလိဋ္ဌဿ
စ သံကိလိဋ္ဌဿ စေဝ နော စ ကိလေသဿ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ကိလေသာ စေဝ သံကိလိဋ္ဌာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကိလေသာနဉ္စ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၈၇။ ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေဝ
သံကိလိဋ္ဌဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ကိလေသေ အာရမ္မ
ကိလေသာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) ကိလေသေ အာရမ္မ သံကိလိဋ္ဌာ
စေဝ နော စ ကိလေသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) ကိလေသေ
အာရမ္မ ကိလေသာ စ သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။ (၃)

၈၈။ သံကိလိဋ္ဌော စေဝ နော စ ကိလေသော ဓမ္မော သံကိလိဋ္ဌဿ စေဝ နော စ ကိလေသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော စေဝ နော စ ကိလေသေ ခန္ဓေ အာရပ္ပ သံကိလိဋ္ဌော စေဝ နော စ ကိလေသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) သံကိလိဋ္ဌော စေဝ နော စ ကိလေသေ ခန္ဓေ အာရပ္ပ ကိလေသာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) သံကိလိဋ္ဌော စေဝ နော စ ကိလေသေ ခန္ဓေ အာရပ္ပ ကိလေသာ စ သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။ (၃) (ဣတရေပိ တီဏိ ကာတပ္ပာ။)

အဓိပတိ

၈၉။ ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေဝ သံကိလိဋ္ဌဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။

သံကိလိဋ္ဌော စေဝ နော စ ကိလေသော ဓမ္မော သံကိလိဋ္ဌဿ စေဝ နော စ ကိလေသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—သံကိလိဋ္ဌော စေဝ နော စ ကိလေသေ ခန္ဓေ ဂရုံ ကတွာ။ပ။ တီဏိ။ (ဒွေ အဓိပတိ။ တီဏိပိ ကာတပ္ပာ။ ဣတရေ ဒွေပိ တီဏိ ကာတပ္ပာ။)

အနန္တရာဒိ

၉၀။ ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေဝ သံကိလိဋ္ဌဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (နဝပိ ကာတပ္ပာ။ အာဝဇ္ဇနာပိ ဝုဋ္ဌာနမ္ပိ နတ္ထိ။) သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ နဝ ပဉ္စာ။ (ပုရေဇာတပစ္စယော ပစ္စာဇာတပစ္စယောပိ နတ္ထိ။) အာသေဝနပစ္စယေန ပစ္စယော။

ကမ္မာဒိ

၉၁။ သံကိလိဋ္ဌော စေဝ နော စ ကိလေသော ဓမ္မော သံကိလိဋ္ဌဿ စေဝ နော စ ကိလေသဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော စေဝ နော စ ကိလေသာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

သံကိလိဋ္ဌော စေဝ နော စ ကိလေသော ဓမ္မော ကိလေသဿ စေဝ သံကိလိဋ္ဌဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော စေဝ

နော စ ကိလေသာ စေတနာ သမ္ပယုတ္တကာနံ ကိလေသာနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

သံကိလိဋ္ဌော စေ နော စ ကိလေသော ဓမ္မော ကိလေသဿ စေ သံကိလိဋ္ဌဿ စ သံကိလိဋ္ဌဿ စေ နော စ ကိလေသဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သံကိလိဋ္ဌော စေ နော စ ကိလေသာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကိလေသာနဉ္စ ကမ္မပစ္စယေန ပစ္စယော။ (၃)

အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။ အတ္ထိပစ္စယေန ပစ္စယော။ နဝ။ နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။



၂-ပစ္စနိယုဒ္ဓါရ

၉၃။ ကိလေသော စေ သံကိလိဋ္ဌော စ ဓမ္မော ကိလေသဿ စေ သံကိလိဋ္ဌဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (နဝပိ၊ တီဏိယေဝ ပဒါကာတဗ္ဗာ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၉၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၉၅။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ။ပ။ နမဂ္ဂေ
တီဏိ။ပ။ နဝိပဿနာ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၉၆။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ (အနုလောမမာတိကာ
ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

ကိလေသသံကိလိဋ္ဌဒုကံ နိဋ္ဌိတံ။

၈၁-ကိလေသကိလေသသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၉၇။ ကိလေသဉ္စေတိ ကိလေသသမ္ပယုတ္တံ ခမ္မံ ပဋိစ္စ ကိလေသော စေတ
ကိလေသသမ္ပယုတ္တော စ ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ လောဘံ ပဋိစ္စ
မောဟော၊ ဒိဋ္ဌိ၊ ထိနံ၊ ဥဒ္ဓစ္စံ၊ အဟိရိကံ၊ အနောတ္တပ္ပံ။

(ကိလေသသံကိလိဋ္ဌဒုကသဒိသံ၊ နိန္နာနာကရဏံ၊ သဗ္ဗေ ဝါရာ။)

ကိလေသကိလေသသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၈၂-ကိလေသဝိပဿနာသံကိလေသိကဒုက ၁-ပဋိစ္စဝါရ

၉၈။ ကိလေသဝိပဿနာသံကိလေသိကံ ခမ္မံ ပဋိစ္စ ကိလေသဝိပဿနာ
သံကိလေသိကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကိလေသဝိပဿနာသံကိလေ-
သိကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။

(ယထာ လောကီယဒုကံ၊ ဧဝံ နိန္နာနာကရဏံ။)

ကိလေသဝိပဿနာသံကိလေသိကဒုကံ နိဋ္ဌိတံ။

ကိလေသဂေါစ္ဆကံ နိဋ္ဌိတံ။

၁၃-ပိဋိဒုက

၈၃-ဒဿနေနပဟာတဗ္ဗဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဒိဏင်္ဂါရ

ဟောဘု

၁။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္တာ။ ဧကံ မဟာဘူတံ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဉ္စ နဒဿနေန ပဟာတဗ္ဗဉ္စ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊ ဝိပါဏေ ဧကံ၊ အာဟာရေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၃။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ- သဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္ဓံ။ပ။ အဟေတုကပဋိသန္တိက္ခဏေ။ပ။ (ယာဝ အညသတ္တာ။) ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဒွေ၊ နဝိပါဏေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)



၈၃-ဒဿနေနပဟာတဗ္ဗဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၅။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသာ။)

၆။ နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ

စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ နဒဿနေန ပဟာတဗ္ဗာ ခန္ဓာ။ (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဒဿနေန ပဟာတဗ္ဗာ ခန္ဓာ။ (၂)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဒဿနေန ပဟာတဗ္ဗာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ။ (၃)

၇။ ဒဿနေန ပဟာတဗ္ဗဉ္စ နဒဿနေန ပဟာတဗ္ဗဉ္စ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္ဓဉ္စ ဝတ္ထုပစ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဉ္စ နဒဿနေန ပဟာတဗ္ဗဉ္စ ဓမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဒဿနေန ပဟာတဗ္ဗဉ္စ နဒဿနေန ပဟာတဗ္ဗဉ္စ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္ဓဉ္စ ဝတ္ထုပစ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဒဿနေန ပဟာတဗ္ဗေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၈။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၉။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာ- သဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဒဿနေန ပဟာတဗ္ဗံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နဒဿနေန ပဟာတဗ္ဗော ခန္တာ။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ ဝတ္ထု ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၂)

ဒဿနေန ပဟာတဗ္ဗဉ္စ နဒဿနေန ပဟာတဗ္ဗဉ္စ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၁-ပစ္စယာနုလောမာဒိ

၁၁။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။) (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။) (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ အဝိဂတေ ဒွေ။

အနုလောမံ။

၁၂။ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာ- သဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။) (၁)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါဏေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)



၈၃-ဒဿနေနပဟာတဗ္ဗဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၁၃။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိံ။

နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နဒဿနေန ပဟာတဗ္ဗော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိ- သန္တိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၁၄။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗံ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ။ ဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒဿနေန ပဟာတဗ္ဗံ ဒိဋ္ဌိ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆံ အာရပ္ပ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ အရိယာ ဒဿနေန ပဟာတဗ္ဗေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ ဒဿနေန ပဟာတဗ္ဗေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ။ စေတောပရိယဉာဏေန ဒဿနေန ပဟာတဗ္ဗစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ဒဿနေန ပဟာတဗ္ဗာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေ-နိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၁၅။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခန္တတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ။ပ။ နဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ပ။ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နဒဿနေန ပဟာတဗ္ဗေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု နဒဿနေန ပဟာတဗ္ဗေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ။ပ။ နဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မ-
ဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။
ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထုံ နဒဿနေန ပဟာတဗ္ဗေ ခန္ဓေ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၁၆။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒဿနေန ပဟာတဗ္ဗံ ရာဂံ ဂရံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ
ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံ ဂရံ ကတွာ။ပ။ သဟဇာတာဓိပတိ—ဒဿနေန ပဟာတဗ္ဗာ-
ဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—ဒဿနေန ပဟာတဗ္ဗာ-
ဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ စ နဒဿနေန
ပဟာတဗ္ဗဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—
ဒဿနေန ပဟာတဗ္ဗာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၇။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ
ဝုဋ္ဌဟိတွာ ဈာနံ ဂရံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ
ကတွာ နဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ
မဂ္ဂံ ဂရံ ကတွာ။ပ။ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထုံ
နဒဿနေန ပဟာတဗ္ဗေ ခန္ဓေ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ
ကတွာ နဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ။ သဟဇာတာဓိပတိ—
နဒဿနေန ပဟာတဗ္ဗာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။ပ။ ဈာနံ။ပ။ စက္ခု။ပ။
ဝတ္ထု နဒဿနေန ပဟာတဗ္ဗေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ဒဿနေန ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရ

၁၈။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒဿနေန ပဟာတဗ္ဗာ ခန္ဓာ
ပစ္စိမာနံ ပစ္စိမာနံ ဒဿနေန ပဟာတဗ္ဗာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန
ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ နဒဿနေန ပဟာတဗ္ဗာ ခန္ဓာ။ပ။
ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) အာဝဇ္ဇနာ
ဒဿနေန ပဟာတဗ္ဗာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ
အညမညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၁၉။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကဏူပနိဿယော။ပ။ ။ပကတူပနိဿယော—ဒဿနေန ပဟာတဗ္ဗံ ရာဂံ
ဥပနိဿယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဒဿနေန ပဟာတဗ္ဗံ ဒေါသံ။
မောဟံ။ ဒိဋ္ဌိ။ ပတ္ထနံ ဥပနိဿယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဒဿနေန
ပဟာတဗ္ဗော ရာဂေါ။ပ။ ပတ္ထနာ ဒဿနေန ပဟာတဗ္ဗဿ ရာဂဿ။ပ။
ပတ္ထနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဥပ-
နိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။
ပကတူပနိဿယော—ဒဿနေန ပဟာတဗ္ဗံ ရာဂံ ဥပနိဿယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ ဒဿနေန ပဟာတဗ္ဗံ ဒေါသံ။ မောဟံ။ ဒိဋ္ဌိ။ ပတ္ထနံ

ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒဿနေန ပဟာတဗ္ဗော ရာဂေါ။ပ။ ပတ္တနာ သဒ္ဓါယ။ပ။ ပညာယ။ နဒဿနေန ပဟာတဗ္ဗဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၂၀။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇပေတိ။ သီလံ။ပ။ ပညံ။ နဒဿနေန ပဟာတဗ္ဗံ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇပေတိ။ သဒ္ဓါ။ပ။ ပညာ။ နဒဿနေန ပဟာတဗ္ဗော ရာဂေါ။ပ။ ပတ္တနာ။ ကာယိကံ သုခံ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ နဒဿနေန ပဟာတဗ္ဗဿ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလ-သမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ ဥပနိဿာယ ဒိဋ္ဌိံ ဂဏှာတိ။ နဒဿနေန ပဟာတဗ္ဗံ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ဒဿနေန ပဟာ-တဗ္ဗဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၂၁။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာ-ဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ နဒဿနေန ပဟာတဗ္ဗော ရာဂေါ။ပ။ ဥဒ္ဓစ္စံ။ပ။ နဒဿနေန ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ

စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နဒဿ-
နေန ပဟာတဗ္ဗာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ပုရေ-
ဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
ဒဿနေန ပဟာတဗ္ဗော ရာဂေါ။ပ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒဿနေန
ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဒဿနေန ပဟာ-
တဗ္ဗာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆာဇာတာသေဝန

၂၂။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မ

၂၃။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗာ စေတနာ သမ္ပယုတ္တကာနံ
ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ
ဒဿနေန ပဟာတဗ္ဗာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ နာနာက္ခဏိကာ ဒဿနေန ပဟာတဗ္ဗာ စေတနာ ဝိပါကာနံ
ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ စ နဒဿနေန
ပဟာတဗ္ဗဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၃)

၂၄။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နဒဿနေန ပဟာတဗ္ဗော စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဒဿနေန ပဟာတဗ္ဗော စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

ဝိပါကာဒိ

၂၅။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပုယုတ္တ

၂၆။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဒဿနေန ပဟာတဗ္ဗာနံ ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ (၂)

အတ္ထိအာဒိ

၂၇။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာ- တဗ္ဗဿ စ နဒဿနေန ပဟာတဗ္ဗဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရသဒိသာ။) (၃)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ။) နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ—စက္ခု။ပ။ (သံခိတ္တံ။
ပုရေဇာတသဒိသံ။) (၂)

၂၈။ ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မာ
ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဟဇာတော ဒဿနေန ပဟာတဗ္ဗော ဧကော ခန္ဓော စ
ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မာ နဒဿနေန
ပဟာတဗ္ဗဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ၊
အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော ဒဿနေန ပဟာတဗ္ဗော ခန္ဓာ စ မဟာ-
ဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
ဒဿနေန ပဟာတဗ္ဗော ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဒဿနေန ပဟာတဗ္ဗော
ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၃၉

၂၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ
သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္စာဇာတေ ဒွေ၊ အာသေဝနေ
ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊
ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ
သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

၂-ပစ္စနိယုဒ္ဓါရ

၃၀။ ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ စ နဒဿနေန
ပဟာတဗ္ဗဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၃၁။ နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၂)

ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မော ဒဿနေန
ပဟာတဗ္ဗဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ (၁)

ဒဿနေန ပဟာတဗ္ဗော စ နဒဿနေန ပဟာတဗ္ဗော စ ဓမ္မော နဒဿနေန
ပဟာတဗ္ဗဿ ဓမ္မဿ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၂။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊
နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ
သတ္တ။ပ။ နမဂ္ဂေ သတ္တ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ
စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၃၃။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ၊ (သဗ္ဗတ္ထ စတ္တာရိ။) နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၄။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ (အနု-လောမဓာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

ဒဿနေန ပဟာတဗ္ဗဒုကံ နိဋ္ဌိတံ။



၈၄-ဘာဝနာယပဟာတဗ္ဗဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမာဓိ

၃၅။ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ယထာ ဒဿနဒုကံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ၊ နိန္ဒာနာ-ကရဏံ။)

ဟေတုယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

အနုလောမံ။

ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော မောဟော။

နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဘာဝနာယ ပဟာတဗ္ဗံ ဧကံ ခန္တံ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ (သံခိတ္တံ။)

နဟေတုယာ ဒွေ။ပ။ နောဝိဂတေ တိဏိ။

ပစ္စနိယံ။

(ပစ္စယဝါရပစ္စနိယေ နဟေတုပစ္စယေ ဥဒ္ဓစ္စသဟဂတေ တိဏိ၊ မောဟော ဥဒ္ဓရိတဗ္ဗော၊ သဗ္ဗေပိ ဝါရာ ဒဿနဒုကသဒိသာ၊ ဥဒ္ဓစ္စပစ္စနိယမ္ပိ နာနံ။)

၈၄-ဘာဝနာယပဟာတဗ္ဗဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၃၆။ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဘာဝနာယ ပဟာတဗ္ဗော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

အာရမ္မဏ

၃၇။ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဘာဝနာယ ပဟာတဗ္ဗံ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဘာဝနာယ ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ အာရမ္မ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဘာဝနာယ ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဘာဝနာယ ပဟာတဗ္ဗံ ဒေါမနဿံ အာရမ္မ ဘာဝနာယ ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ (၁)

ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ဘာဝနာယ ပဟာတဗ္ဗေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ ဘာဝနာယ ပဟာတဗ္ဗေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ နဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ နဘာဝနာယ ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယ- ဉာဏေန ဘာဝနာယ ပဟာတဗ္ဗစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ဘာဝနာယ ပဟာတဗ္ဗော ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊

ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၂)

၃၈။ နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ
တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ နဘာဝနာယ
ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ နဘာဝနာယ ပဟာတဗ္ဗံ
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလဿ၊
အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နဘာဝနာယ ပဟာတဗ္ဗေ
ပဟိနေ ကိလေသေ။ပ။ စက္ခု။ပ။ ဝတ္ထုံ နဘာဝနာယ ပဟာတဗ္ဗေ ခန္ဓေ
အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ နဘာဝနာယ
ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ နဘာဝနာယ ပဟာတဗ္ဗံ
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ယထာကမ္မုပဂဉာဏဿ၊
အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဈာနံ။ပ။ စက္ခု။ပ။
ဝတ္ထုံ နဘာဝနာယ ပဟာတဗ္ဗေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ
ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဒစ္စံ ဥပ္ပဇ္ဇတိ။ ဘာဝနာယ
ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၃၉။ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗံ ရာဂံ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။
သဟဇာတာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗံ ရာဂံ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ နဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။

ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတောဓိပတိ—ဘာဝနာယ ပဟာတဗ္ဗာဓိပတိ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ စ
နဘာဝနာယ ပဟာတဗ္ဗဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
သဗ္ဗဇာတောဓိပတိ—ဘာဝနာယ ပဟာတဗ္ဗာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၄၀။ နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ
ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ နဘာဝနာယ
ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတောဓိပတိ—နဘာဝနာယ ပဟာ-
တဗ္ဗာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ ဈာနံ။ပ။ စက္ခု။ပ။
ဝတ္ထု၊ နဘာဝနာယ ပဟာတဗ္ဗေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရာဒိ

၄၁။ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ စတ္တာရိ။ (ဒဿနဒုကသဒိသာ ဘာဝနာ
နိဋ္ဌာနာကရဏာ။) သမနန္တရပစ္စယေန ပစ္စယော။ စတ္တာရိ။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန
ပစ္စယော။ သတ္တ။

ဥပနိဿယ

၄၂။ ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကဏူပနိဿယော။ပ။ ။ပကတူပနိဿယော—ဘာဝနာယ ပဟာတဗ္ဗော
ရာဂေါ။ ဒေါသော။ မောဟော။ မာနော။ ပတ္တနာ ဘာဝနာယ ပဟာတဗ္ဗဿ

ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဇ္ဇူပနိဿယော။ပ။ ။ပကတူပနိဿယော—ဘာဝနာယ ပဟာတဗ္ဗံ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဘာဝနာယ ပဟာတဗ္ဗံ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ။ပ။ ပတ္တနာ သဒ္ဓါယ။ပ။ ပညာယ။ နဘာဝနာယ ပဟာတဗ္ဗဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၄၃။ နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ- နိဿယော၊ ပကဇ္ဇူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ နဘာဝနာယ ပဟာတဗ္ဗံ ရာဂံ။ ဒေါသံ။ မောဟံ။ ဒိဋ္ဌိံ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ နဘာဝနာယ ပဟာတဗ္ဗဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဇ္ဇူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေပေတိ။ပ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ သေနာသနံ ဥပနိဿာယ မာနံ ဇေပေတိ။ သဒ္ဓါ။ပ။ သေနာသနံ ဘာဝနာယ ပဟာတဗ္ဗဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတာဒိ

၄၄။ နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထု-
 ပုရေဇာတ်။ ။ အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။
 ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နဘာဝနာယ ပဟာတဗ္ဗော
 ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ။ နဘာဝနာယ ပဟာတဗ္ဗံ
 ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ဖောဋ္ဌဗ္ဗာယတနံ
 ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတ်—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။
 ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နဘာဝနာယ ပဟာတဗ္ဗာနံ
 ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
 ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။
 အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
 ဘာဝနာယ ပဟာတဗ္ဗော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဘာဝနာယ
 ပဟာတဗ္ဗံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတ်—ဝတ္ထု ဘာဝနာယ
 ပဟာတဗ္ဗာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

၄၅။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။
 ဒွေ။ ကမ္မပစ္စယေန ပစ္စယော။ ဘာဝနာယ ပဟာတဗ္ဗာ စေတနာ သမ္ပယုတ္တ-
 ကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဘာဝနာယ
 ပဟာတဗ္ဗာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
 (မူလံ ကာတဗ္ဗံ။) ဘာဝနာယ ပဟာတဗ္ဗာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
 စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ
 ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ
 နဘာဝနာယ ပဟာတဗ္ဗာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
 ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ
 နဘာဝနာယ ပဟာတဗ္ဗာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မ-
 ပစ္စယေန ပစ္စယော။ ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ပ။ အဝိဂတပစ္စယေန
 ပစ္စယော။ (သဗ္ဗပစ္စယာ ဒဿနဒုကသဒိသာ။ ဘာဝနာ နိန္ဒာနာကရဏာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္စာဇာတေ ဒွေ၊
အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ
စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တိဏိ၊
အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

(ပစ္စနိယဝိဘင်္ဂီ ဒဿနဒုကသဒိသော ဝိဘဇိတဗျော။ ဧဝံ တိဏိ ဂဏနာပိ
ဂဏေတဗျော။)

ဘာဝနာယ ပဟာတဗ္ဗဒုကံ နိဋ္ဌိတံ။



၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၄၇။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ
ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗဟေတုကော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော
စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၈။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ
ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။
ဝိစိကိစ္ဆာသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္တိက္ခဏေ။ ပ။
(ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ။ (၂)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော
စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ (၃)

၄၉။ ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ
ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ ပ။ ဒွေ
ခန္ဓေ စ။ ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ
ပဋိစ္စ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒဿနေန ပဟာတဗ္ဗဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ
ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ
မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ စ။ ပ။ (၃)

အာရမ္မဏ

၅၀။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတော ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ- သဟဂတော မောဟော။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၁။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ- ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နဒဿနေန ပဟာတဗ္ဗ- ဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခ- ဏေ။ပ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁) (သံခိတ္တံ။)

၁-ပစ္စယာဒုလောမ ၂-သင်္ချာဝါရ

၅၂။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၅၃။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ
ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဒဿနေန
ပဟာတဗ္ဗဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
(ယာဝ အသညသတ္တာ။) ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော
မောဟော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၅၄။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။



၃-ပစ္စယာနုလောမပစ္စနိယ

၅၅။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ နအဓိပတိယာ နဝ။ပ။
နပုရေဇာတေ သတ္တ။ပ။ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၅၆။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ။ပ။ ဝိပါကေ
ဧကံ။ပ။ မဂ္ဂေ ဒွေ။ပ။ အဝိဂတေ ဒွေ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၃-ပစ္စယဝါရ

၆၁

၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၇။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ
ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ နဒဿ-
နေန ပဟာတဗ္ဗဟေတုကာ ခန္တာ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဒဿနေန
ပဟာတဗ္ဗဟေတုကာ ခန္တာ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ ပစ္စယာ
သမ္ပယုတ္တကာ ခန္တာ။ (၂)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ခမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ ဝတ္ထု ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္တာ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ
ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၅၈။ ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ခမ္မံ
ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တဉ္စ ဝတ္ထုပစ္စယာ တယော ခန္တာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္တဉ္စ ဝတ္ထုပစ္စယာ တယော
ခန္တာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ခမ္မံ
ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ မောဟဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဒဿနေန ပဟာတဗ္ဗဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၃)

အာရမ္မဏ

၅၉။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။ (ပဋိစ္စသဒ္ဓိသာ။)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ဝတ္ထု ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ။ (၃)

၆၀။ ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။

ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ခမ္မံ ပစ္စယာ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၆၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၆၂။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ခမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဒဿနေန ပဟာတဗ္ဗဟေတုကံ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ခမ္မံ ပစ္စယာ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၆၃။ နဟေတုယာ တီဏိံ၊ နအာရမ္မဏေ တီဏိံ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိံ၊ နသမနန္တရေ တီဏိံ၊ နအညမညေ တီဏိံ၊ နဥပနိဿယေ တီဏိံ၊ နပုရေဇာတေ သတ္တ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိံ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိံ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တီဏိံ၊ နောဝိဂတေ တီဏိံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)



၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၅-သံသဋ္ဌဝါရ

ပစ္စယစတုက္က

ဟေတု

၆၄။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗ-ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗ-ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗ-ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ မောဟံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္တာ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဧကံ ခန္တဉ္စ မောဟဉ္စ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

အာရမ္မဏ

၆၅။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။ (ပဋိစ္စသဒ္ဓိသာ။)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္တိက္ခဏေ။ပ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (ပဋိစ္စသဒ္ဓိသံ။) (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ ဓမ္မံ
သံသဋ္ဌော ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ (ပဋိစ္စသဒ္ဓိသံ။ သံခိတ္တံ။) (၁)

၆၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဒွေ၊ အနန္တရေ
ဆ၊ (သဗ္ဗတ္ထ ဆ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဆ။

အနုလောမံ။

နဟေတု

၆၇။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ
သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ သံသဋ္ဌော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဒဿနေန
ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္တိက္ခဏေ။ပ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဥဒ္ဒစ္စ-
သဟဂတော မောဟော။ (၁)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ
ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဆ။

ပစ္စနိယံ။

ဟေတုဒုက

ဟေတုပစ္စယာ နအဓိပတိယာ စတ္တာရိ၊ နပုရေဇာတေ စတ္တာရိ။ပ။
နဝိပ္ပယုတ္တေ စတ္တာရိ။

နဟေတုဒုက

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ။ပ။ ဝိပါကေ ဧကံ။ပ။
အဝိဂတေ ဒွေ။

(သမ္ပယုတ္တဝါရော သံသဋ္ဌဝါရသဒိသော။)



၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၈။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗဟေတုကာ
ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဒဿနေန ပဟာတဗ္ဗဟေတုကာ ဟေတူ သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၆၉။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတော မောဟော စိတ္တသမုဋ္ဌာနာနံ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။)
ဝိစိကိစ္ဆာသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဝိစိကိစ္ဆာသဟဂတော မောဟော သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၇၀။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ခန္ဓေ အာရပ္ပ ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။
(မူလံ ကာတဗ္ဗံ။) ဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ အာရပ္ပ နဒဿနေန
ပဟာတဗ္ဗဟေတုကာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။)
ဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ အာရပ္ပ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၁။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
နဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ နဒဿနေန
ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ
ဝုဋ္ဌဟိတွာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ပ။ အရိယာ
နဒဿနေန ပဟာတဗ္ဗဟေတုကော ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ
ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိတ္တေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။ ဝတ္ထု
နဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ စ မောဟဉ္စ အနိစ္စတော။ပ။ ဝိပဿတိ၊
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နဒဿနေန ပဟာတဗ္ဗဟေတုကော
ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ အနာဂတံသဉ္စာဏဿ၊ အာဝဇ္ဇနာယ၊
မောဟဿ စ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ ဈာနံ။ပ။
စက္ခု။ပ။ ဝတ္ထု နဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ စ မောဟဉ္စ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နဒဿနေန ပဟာတဗ္ဗဟေတုကော ခန္ဓေ စ
မောဟဉ္စ အာရပ္ပ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၂။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရမ္မ
ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) ဝိစိကိစ္ဆာ-
သဟဂတေ ခန္ဓေ စ မောဟဉ္စ အာရမ္မ နဒဿနေန ပဟာတဗ္ဗဟေတုကာ
ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပ္ပံ။) ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ
စ မောဟဉ္စ အာရမ္မ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၇၃။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒဿနေန ပဟာတဗ္ဗဟေတုကော
ခန္ဓေ ဂရုံ ကတွာ ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။
သဗာဇာဇာဓိပတိ—ဒဿနေန ပဟာတဗ္ဗဟေတုကာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗာဇာဇာဓိပတိ—
ဒဿနေန ပဟာတဗ္ဗဟေတုကာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ
စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
သဗာဇာဇာဓိပတိ—ဒဿနေန ပဟာတဗ္ဗဟေတုကာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၇၄။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ
ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
ကတွာ နဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ
သုစိတ္တာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။

ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နဒဿနေန ပဟာတဗ္ဗ-
ဟေတုကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
နဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ သဟဇာဇာဓိပတိ—
နဒဿနေန ပဟာတဗ္ဗဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-
သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတု-
ကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
သီလံ။ပ။ ဥပေါသထကမ္ဘံ ကတွာ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နဒဿနေန
ပဟာတဗ္ဗဟေတုကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
ကတွာ ဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရ

၇၅။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒဿနေန
ပဟာတဗ္ဗဟေတုကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဒဿနေန ပဟာတဗ္ဗ-
ဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတပ္ပံ။) ပုရိမော
ပုရိမော ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတာဿ
မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗဟေတုကာ
ခန္ဓာ ပုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတပ္ပံ။) ပုရိမော ပုရိမော
ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ
မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၆။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော
ဝိစိကိစ္ဆာသဟဂတော မောဟော ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတာဿ
မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော နဒဿနေန
ပဟာတဗ္ဗဟေတုကာ ခန္ဓာ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။
(မူလံ ကာတပ္ပံ။) ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတော မောဟော ပစ္စိမာနံ
ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ
ဒဿနေန ပဟာတဗ္ဗဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ
ကာတပ္ပံ။) ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတော မောဟော ပစ္စိမာနံ

ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရ- ပစ္စယေန ပစ္စယော။ (၃)

၇၇။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ- ဟေတုကော စ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အနန္တရ- ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ဝုဋ္ဌာနဿ အနန္တရ- ပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ ဆ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၇၈။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ- ဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ပ။ ။ ပကတူပနိဿယော— ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဒဿနေန ပဟာတဗ္ဗဟေတုကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (အဝသေသေသု ဒွိသု အနန္တရူပနိဿယော၊ ပကတူပနိဿယော။) (မူလံ ကာတဗ္ဗံ။) ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ နဒဿနေန ပဟာတဗ္ဗဟေတုကာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဒဿနေန ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဝိစိကိစ္ဆာ- သဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၇၉။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ- ဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ပ။ ။ ပကတူပနိဿယော— သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။

သီလံ။ပ။ ပညံ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ နဒဿနေန ပဟာတဗ္ဗဟေတုကဿ ရာဂဿ။ပ။ ပတ္တနာယ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ-
နိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပ-
နိဿာယ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ
ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။
ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။
သဒ္ဓါ။ပ။ သေနာသနံ ဒဿနေန ပဟာတဗ္ဗဟေတုကဿ ရာဂဿ။ ဒေါသဿ။
မောဟဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-
နိဿယော—သဒ္ဓါ။ပ။ ပညာ။ နဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ။
ဒေါသော။ မောဟော။ မာနော။ ပတ္တနာ။ ကာယိကံ သုခံ။ပ။ သေနာသနံ။
ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၀။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတု-
ကော စ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-
နိဿယော—ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ဒဿနေန
ပဟာတဗ္ဗဟေတုကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ နဒဿနေန ပဟာတဗ္ဗဟေတုကာနံ
ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ မောဟော စ ဝိစိကိစ္ဆာသဟဂတာနံ ခန္ဓာနံ
မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၈၁။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊
ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။
ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဒစ္စံ ဥပ္ပဇ္ဇတိ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန။ပ။ (သံခိတ္တံ။ ဝတ္ထုပုရေဇာတံ။ သံခိတ္တံ။) (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတု-
ကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထု-
ပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရပ္ပ ဒဿနေန ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
(ဝတ္ထုပုရေဇာတံ။ သံခိတ္တံ။) (၂)

နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အာရပ္ပ ဝိစိကိစ္ဆာသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (ဝတ္ထုပုရေဇာတံ။ သံခိတ္တံ။) (၃)

ပစ္ဆာဇာတာသေဝန

၈၂။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)။ ။ နဒဿနေန
ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)။ ။ ဒဿနေန ပဟာတဗ္ဗဟေတုကော
စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတု-
ကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အာသေဝနပစ္စယေန
ပစ္စယော။

ကမ္မာဒိ

၈၃။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗဟေတုကာ

စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ ဒဿနေန ပဟာတဗ္ဗ-ဟေတုကာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ ဒဿနေန ပဟာတဗ္ဗဟေတုကာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ။ ဒဿနေန ပဟာတဗ္ဗ-ဟေတုကာ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ဒဿနေန ပဟာတဗ္ဗဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

နဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတု-ကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ နဒဿနေန ပဟာတဗ္ဗဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဒဿနေန ပဟာတဗ္ဗဟေတုကာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါကပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

အတ္ထိအာဒိ

၈၄။ ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မော ဒဿနေန ပဟာတဗ္ဗ-ဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ တီဏိ။

နဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတု-ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်၊ ပစ္ဆာဇာတ်၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) ။ နဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်။ (သံခိတ္တံ။) ။ နဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတု-ကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်။ (သံခိတ္တံ။) (၃)

၈၅။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဒဿနေန
ပဟာတဗ္ဗဟေတုကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ဝိစိကိစ္ဆာသဟဂတော ဧကော ခန္ဓော စ
မောဟော စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော
စ ဓမ္မာ နဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ
ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ
စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၈၆။ ဟေတုယာ ဆ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ တိဏ္ဍိ၊ ပစ္ဆာဇာတေ တိဏ္ဍိ၊ အာသေဝနေ နဝ၊ ကမ္မေ
စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ
စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပုယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။



၂-ပစ္စနိယုဒ္ဓါရ

၈၇။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။ဒဿနေန ပဟာတဗ္ဗဟေတုကော
ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ ဒဿနေန ပဟာ-
တဗ္ဗဟေတုကော ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ စ နဒဿနေန
ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၈။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော နဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန
ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ နဒဿနေန ပဟာတဗ္ဗဟေတုကော
ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ။ နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဒဿနေန
ပဟာတဗ္ဗဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၈၉။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ။ ဒဿနေန ပဟာတဗ္ဗဟေတုကော စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော စ ဓမ္မော နဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ။ ဒဿနေန ပဟာတဗ္ဗဟေတုကော
စ နဒဿနေန ပဟာတဗ္ဗဟေတုကော စ ဓမ္မော ဒဿနေန ပဟာတဗ္ဗ-
ဟေတုကဿ စ နဒဿနေန ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၉၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၉၁။ ဟေတုပစ္စယာ နအာရမ္မဏေ ဆ၊ နအဓိပတိယာ ဆ၊ နအနန္တရေ ဆ၊ နသမနန္တရေ ဆ၊ နအညမညေ ဒွေ၊ နဥပနိဿယေ ဆ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။

၄-ပစ္စယပစ္စနိယာနုလောမ

၉၂။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ (အနုလောမ-မာတိကာ။) ပ။ အဝိဂတေ နဝ။

ဒဿနေန ပဟာတဗ္ဗဟေတုကဒုကံ နိဋ္ဌိတံ။



၈၆-ဘာဝနာယပဟာတဗ္ဗဟေတုကဒုက ၀-ပဋိစ္စဝါရ

၉၃။ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။

(ဧဝံ ပဋိစ္စဝါရောပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယ-ဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ဒဿနေန ပဟာတဗ္ဗ-ဟေတုကဒုကသဒိသာ။ ဥဒ္ဓစ္စသဟဂတော မောဟော ဝိစိကိစ္ဆာ-သဟဂတမောဟဋ္ဌာနေ ဌပေတဗ္ဗော။)



၈၆-ဘာဝနာယပဟာတဗ္ဗဟေတုကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၉၄။ ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဆ။ပ။ (ဒဿနေန ပဟာတဗ္ဗဟေတုကဒုကသဒိသာ။)

အာရမ္မဏ

၉၅။ ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (အာရပ္ပ။
ဒဿနေန ပဟာတဗ္ဗဟေတုကဒုကသဒိသာ။)

၉၆။ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
နဘာဝနာယ ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။
နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။
ဈာနာ။ပ။ အရိယာ မဂ္ဂါ။ပ။ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ပဟီနေ ကိလေသေ။ပ။
ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ စက္ခု။ပ။ ဝတ္ထု နဘာဝနာယ ပဟာတဗ္ဗဟေတုကော
ခန္ဓေ စ မောဟဉ္စ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ
အာရပ္ပ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။
ဝိစိကိစ္ဆာ။ပ။ နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ပ။ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ၊ မောဟဿ စ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နဘာဝနာယ ပဟာတဗ္ဗဟေတုကော ခန္ဓေ စ မောဟဉ္စ
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဘာဝနာယ ပဟာတဗ္ဗဟေတုကော
ရာဂေါ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ။ပ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ (၂)

နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ စ နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နဘာဝနာယ ပဟာတဗ္ဗဟေတုကော
ခန္ဓေ စ မောဟဉ္စ အာရပ္ပ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။
(ဃဋ္ဌနာရမ္မဏာ တီဏိပိ ကာတဗ္ဗာ။) (၃)

အဓိပတျာဓိ

၉၇။ ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟ-
ဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ရာဂံ
ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗဟေတုကံ
ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ နဘာဝနာယ
ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—
ဘာဝနာယ ပဟာတဗ္ဗဟေတုကာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၂)

ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ စ နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၃)

၉၈။ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော နဘာဝနာယ ပဟာ-
တဗ္ဗဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ
ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
နဘာဝနာယ ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။
ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။
စက္ခု။ပ။ ဝတ္ထုံ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ခန္ဓေ ဂရုံ ကတွာ
အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ နဘာဝနာယ ပဟာတဗ္ဗဟေတုကော
ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—နဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—
ဒါနံ။ပ။ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နဘာဝနာယ ပဟာတဗ္ဗဟေတုကော
ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဘာဝနာယ
ပဟာတဗ္ဗဟေတုကော ရာဂေါ ဥပ္ပဇ္ဇတိ။ (၂)

(အနန္တရပစ္စယေ နဘာဝနာယ ပဟာတဗ္ဗဟေတုကကာရဏာ ဝိစိကိစ္ဆာ-
သဟဂတော မောဟော န ကာတဗ္ဗော၊ ဥဒ္ဓစ္စသဟဂတော မောဟော
ကာတဗ္ဗော။) သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
နဝ။ အညမညပစ္စယေန ပစ္စယော။ဆ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၉၉။ ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊
အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—
ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာနံ
ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဘာဝနာယ ပဟာ-
တဗ္ဗဟေတုကာ ခန္ဓာ နဘာဝနာယ ပဟာတဗ္ဗဟေတုကာနံ ခန္ဓာနံ မောဟဿ
စ ဥပနိဿယပစ္စယေန ပစ္စယော။ သကဘဏ္ဏေ ဆန္ဒရာဂေါ ပရဘဏ္ဏေ
ဆန္ဒရာဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ သကပရိဂ္ဂဟေ ဆန္ဒရာဂေါ
ပရပရိဂ္ဂဟေ ဆန္ဒရာဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ခန္ဓာ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ
စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၀၀။ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော နဘာဝနာယ ပဟာ-
တဗ္ဗဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပ-
နိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-
နိဿယော—သဒ္ဓိံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒိဋ္ဌိံ
ဂဏှာတိ။ သီလံ။ပ။ ပညံ။ နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ရာဂံ။ ဒေါသံ။
မောဟံ။ ဒိဋ္ဌိံ။ ပတ္ထနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ပ။ သေနာသနံ
ဥပနိဿာယ ဒါနံ ဒေတိ။ပ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။
သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ

ရာဂဿ။ ဒေါသဿ။ မောဟဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ကာယိကဿ သုခဿ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓိံ ဥပနိဿာယ မာနံ ဇပေတိ။ပ။ သဒ္ဓါ။ပ။ သေနာသနံ ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကဿ ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကဿ စ နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ စ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓါ။ပ။ ပညာ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (ဃဋ္ဌနူပနိဿယာပိ တီဏိပိ ကာတဗ္ဗာ။) (၃)

ပုရေဇာတာဒိ

၁၀၁။ နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ တီဏိ။ ပစ္စာဇာတပစ္စယေန ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။ ကမ္မပစ္စယေန ပစ္စယော။ (နဘာဝနာယ ပဟာတဗ္ဗဘာဇေနကာရဏေ နာနာက္ခဏိကာ လဗ္ဘတိ။)။ပ။ နောဝိဂတပစ္စယေန ပစ္စယော။ (သံခိတ္တံ။ ယထာ ဒဿနေန ပဟာတဗ္ဗဟေတုကဒုကံ၊ ဧဝံ ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကပစ္စယာပိ ပစ္စနိယာပိ ဝိဘာဂေါပိ ဂဏနာပိ နိန္ဒာနာကရဏာ။)

နဒဿနေန ပဟာတဗ္ဗော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ။ပ။ (ပရန္တေန သကဘဏ္ဏဆန္ဒရာဂေါပိ ကာတဗ္ဗော။)

ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ။ပ။ (ပရန္တေန “သကဘဏ္ဏဆန္ဒရာဂေါ”တိ ကာတဗ္ဗံ။)

ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုကံ နိဋ္ဌိတံ။

ဟောဘု

၁၀၂။ သဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတု-
ပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ။ သဝိတက္ကံ ဓမ္မံ ပဋိစ္စ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ သဝိတက္ကော ခန္ဓေ ပဋိစ္စ ဝိတက္ကော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ ။ သဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော စ အဝိတက္ကော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
ဝိတက္ကော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၀၃။ အဝိတက္ကံ ဓမ္မံ ပဋိစ္စ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။
အဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ဝိတက္ကံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ အဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ ကဋတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိတက္ကံ ပဋိစ္စ ကဋတ္တာရူပံ။
ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဝိတက္ကံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ
ဝိတက္ကော။ ဧကံ မဟာဘူတံ။ပ။ (၁)

အဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ဝိတက္ကံ
ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝိတက္ကံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ သဝိတက္ကော ခန္ဓာ။ (၂)

အဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟောတုပစ္စယာ။ ဝိတက္ကံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဝိတက္ကံ
ပဋိစ္စ သဝိတက္ကော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
ဝိတက္ကံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝိတက္ကံ ပဋိစ္စ
သဝိတက္ကော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ
သဝိတက္ကော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ
ဝိတက္ကော သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၀၄။ သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ

ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပဋိစ္စ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ မဟာဘူတေ စ
ပဋိစ္စ ကဋုတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကေ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ
ဝိတက္ကော။ (၂)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော
ခန္ဓာ ကဋုတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ
ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ
မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ ဝိတက္ကော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၀၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။
ဥပနိဿယေ နဝ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊
(သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။



၂-ပစ္စယာပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၁၀၆။ သဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နယောတုပစ္စယာ။
အဟေတုကံ သဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ

ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သဝိတက္ကမူလကာ အဝသေသာ ဒွေ ပညာ ကာတဗ္ဗာ။ အဟေတုကံ နိနွာနံ။) (၃)

အဝိတက္ကံ ဓမ္မံ ပဋိစ္စ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အဝိတက္ကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကံ ဝိတက္ကံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝိတက္ကံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ဝိတက္ကံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ဝိတက္ကော။ ဧကံ မဟာဘူတံ။ပ။ (၁)

အဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဝိတက္ကံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝိတက္ကံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ အဟေတုကာ သဝိတက္ကော ခန္ဓာ။ ဝိတက္ကံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

အဝိတက္ကံ ဓမ္မံ ပဋိစ္စ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတု-ပစ္စယာ။ (သံခိတ္တံ။ ဟေတုပစ္စယသဒိသံ။ “အဟေတုက”န္တိ နိယာမေတဗ္ဗံ။) (၃)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ အဟေတုကံ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ဝိတက္ကဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာ-သဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝိတက္ကဉ္စ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (အဝသေသာ ဒွေ ပညာ ဟေတုပစ္စယသဒိသာ နိနွာနာ၊ “အဟေတုက”န္တိ နိယာမေတဗ္ဗံ။) (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၀၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဏုန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၀၈။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၀၉။ နဟေတုပစ္စယာ အာရမ္မဏေ နဝ။ပ။ အနန္တရေ နဝ။ပ။ ပုရေဇာတေ ဆ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ။ပ။ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ (သဗ္ဗတ္ထ နဝ။)

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)



၈၇-သဝိတက္ကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၁၀။ သဝိတက္ကံ ဓမ္မံ ပစ္စယာ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စဝါရသဒိသာ။)

အဝိတက္ကံ ဓမ္မံ ပစ္စယာ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အဝိတက္ကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိတက္ကံ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ အဝိတက္ကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ဝိတက္ကံ ပစ္စယာ ကဋ္ဌတ္တာရူပံ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။ ဝိတက္ကံ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ဝိတက္ကော။ ဧကံ မဟာဘူတံ ပစ္စယာ တယော မဟာဘူတာ။ပ။ ဝတ္ထု ပစ္စယာ အဝိတက္ကော ခန္ဓာ။ ဝတ္ထု ပစ္စယာ ဝိတက္ကော။ (၁)

အဝိတက္ကံ ဓမ္မံ ပစ္စယာ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိတက္ကံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ဝတ္ထု ပစ္စယာ သဝိတက္ကော ခန္ဓာ။ (ပဋိသန္ဓိယာပိ ဒွေ။) (၂)

အဝိတက္ကံ ဓမ္မံ ပစ္စယာ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိတက္ကံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဝိတက္ကံ

ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု
ပစ္စယာ သဝိတက္ကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု
ပစ္စယာ ဝိတက္ကော သမ္ပယုတ္တကာ စ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိသန္ဓိယာပိ
ပဝတ္တိသဒိသာယေဝ။) (၃)

၁၁၁။ သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပစ္စယာ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ။ ဒွေ ကာတဗ္ဗာ။) (၁)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပစ္စယာ အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
သဝိတက္ကေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိတက္ကော။ ပဋိသန္ဓိက္ခဏေ။ပ။ (တိဏိ။
ပဋိသန္ဓိယာပိ။) (၂)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ ပစ္စယာ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ပစ္စယာ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝိတက္ကဉ္စ ဝတ္ထုဉ္စ
ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ
မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ သဝိတက္ကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပစ္စယာ တယော ခန္ဓာ ဝိတက္ကော စ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၁၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

၁၁၃။ သဝိတက္ကံ ဓမ္မံ ပစ္စယာ သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
(နဝ ပဉ္စာ ကာတဗ္ဗာ။ “အဟေတုကာ”တိ နိယာမေတဗ္ဗာ တိဏိယေဝ။
မောဟော ဥဒ္ဒရိတဗ္ဗော၊ ယထာ ပဋိစ္စဝါရေ ဟေတုပစ္စယသဒိသာယေဝ ပဉ္စာ
ပဉ္စဝိညာဏာ အတိရေကာ မောဟော ဝိတက္ကံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၁၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၈၇-သဝိတက္ကဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၁၁၅။ သဝိတက္ကံ ဓမ္မံ သံသဋ္ဌော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ သဝိတက္ကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္နိက္ခဏေ။ပ။ ။ သဝိတက္ကံ ဓမ္မံ သံသဋ္ဌော အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဝိတက္ကော ခန္ဓေ သံသဋ္ဌော ဝိတက္ကော။ ပဋိသန္နိက္ခဏေ။ပ။ ။
သဝိတက္ကံ ဓမ္မံ သံသဋ္ဌော သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ ဝိတက္ကော စ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

အဝိတက္ကံ ဓမ္မံ သံသဋ္ဌော အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အဝိတက္ကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္နိက္ခဏေ။ပ။ ။ အဝိတက္ကံ ဓမ္မံ သံသဋ္ဌော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဝိတက္ကံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္တာ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

သဝိတက္ကဉ္စ အဝိတက္ကဉ္စ ဓမ္မံ သံသဋ္ဌော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဝိတက္ကံ ဧကံ ခန္တဉ္စ ဝိတက္ကဉ္စ သံသဋ္ဌာ တယော ခန္တာ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဆ၊ (သပ္ပတ္တ ဆ။)
အဝိဂတေ ဆ။

အနုလောမံ။

သဝိတက္ကံ ဓမ္မံ သံသဋ္ဌော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
(ဧဝံ ဆ ပဉ္စာ ကာတဗ္ဗာ၊ အနုလောမသဒိသာ၊ “အဟေတုကာ”တိ နိယာမေ-
တဗ္ဗာ။ တီဏိယေဝ၊ မောဟော ဥဒ္ဒရိတဗ္ဗော။)

နဟေတုယာ ဆ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ ဆ၊
နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဆ၊ နဝိပ္ပယုတ္တေ ဆ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)



၈၇-သဝိတက္ကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၁၆။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ သဝိတက္ကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။ သဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ သဝိတက္ကာ ဟေတု ဝိတက္ကဿ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။)
သဝိတက္ကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဝိတက္ကဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အဝိတက္ကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၁၁၇။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဝိတက္ကေ ခန္ဓေ အာရဗ္ဗ သဝိတက္ကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ
ကာတဗ္ဗံ။) သဝိတက္ကေ ခန္ဓေ အာရဗ္ဗ အဝိတက္ကာ ခန္ဓာ စ ဝိတက္ကော စ

ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သဝိတက္ကေ ခန္ဓေ အာရဗ္ဗ သဝိတက္ကာ ခန္ဓာ စ
ဝိတက္ကော စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၁၈။ အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ အဝိတက္ကာ ဈာနာ ဝုဋ္ဌဟိတွာ အဝိတက္ကံ ဈာနံ ပစ္စဝေက္ခန္တိ။
မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလာ ဝုဋ္ဌဟိတွာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ အဝိတက္ကဿ မဂ္ဂဿ၊ ဖလဿ၊ ဝိတက္ကဿ စ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ အနိစ္စတော။ပ။
ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဗ္ဗ ဝိတက္ကော ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတော-
ပရိယဉာဏေန အဝိတက္ကစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာ-
နဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
ဖောဋ္ဌဗ္ဗာယတနံ။ပ။ အဝိတက္ကာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊
ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊
ဝိတက္ကဿ စ အာရမ္မဏပစ္စယေန ပစ္စယော။ အဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ
အာရဗ္ဗ အဝိတက္ကာ ခန္ဓာ စ ဝိတက္ကော စ ဥပ္ပဇ္ဇန္တိ။ (၁)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အရိယာ အဝိတက္ကာ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလာ
ဝုဋ္ဌဟိတွာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊
ဝေါဒါနဿ၊ သဝိတက္ကဿ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ အနိစ္စတော။ပ။
ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အဝိတက္ကေ ခန္ဓေ စ ဝိတက္ကဉ္စ အာရဗ္ဗ သဝိတက္ကာ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ အဝိတက္ကာ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ
ဝုဋ္ဌဟိတွာ။ပ။ ဖလာ ဝုဋ္ဌဟိတွာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
ဂေါတြဘုဿ၊ ဝေါဒါနဿ၊ သဝိတက္ကဿ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ၊
ဝိတက္ကဿ စ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အဝိတက္ကေ ခန္ဓေ
စ ဝိတက္ကဉ္စ အနိစ္စတော။ပ။ ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဗ္ဗ

သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် စ ဥပ္ပဇ္ဇန္တိ။ အဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ်
အာရဟန္တာ သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၁၉။ သဝိတက္ကသိုလ် အဝိတက္ကသိုလ် စ ဓမ္မာ သဝိတက္ကသိုလ် ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် အာရဟန္တာ
သဝိတက္ကသိုလ် ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပွဲ။) သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ်
အာရဟန္တာ အဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပွဲ။)
သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် အာရဟန္တာ သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ်
ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၁၂၀။ သဝိတက္ကသိုလ် ဓမ္မာ သဝိတက္ကသိုလ် ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
သဝိတက္ကသိုလ် ခန္ဓာ ဂရုံ ကတွာ သဝိတက္ကသိုလ် ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—
သဝိတက္ကသိုလ် သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သဝိတက္ကသိုလ် ဓမ္မာ အဝိတက္ကသိုလ် ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—သဝိတက္ကသိုလ်
ခန္ဓာ ဂရုံ ကတွာ ဝိတက္ကသိုလ် ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—သဝိတက္ကသိုလ်
ဝိတက္ကသိုလ် စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

သဝိတက္ကသိုလ် ဓမ္မာ သဝိတက္ကသိုလ် စ အဝိတက္ကသိုလ် စ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာ-
ဓိပတိ—သဝိတက္ကသိုလ် ခန္ဓာ ဂရုံ ကတွာ သဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ်
ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—သဝိတက္ကသိုလ် သမ္ပယုတ္တကာနံ ခန္ဓာနံ
ဝိတက္ကသိုလ် စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၂၁။ အဝိတက္ကသိုလ် ဓမ္မာ အဝိတက္ကသိုလ် ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
အရိယာ အဝိတက္ကသိုလ် ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလာ
ဝုဋ္ဌဟိတွာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
အဝိတက္ကသိုလ် မဂ္ဂဿ၊ ဖလဿ၊ ဝိတက္ကသိုလ် စ အဓိပတိပစ္စယေန ပစ္စယော။
စက္ခု။ပ။ ဝတ္ထု၊ အဝိတက္ကသိုလ် ခန္ဓာ စ ဝိတက္ကသိုလ် ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဝိတက္ကသိုလ် ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—

အဝိတက္ကောဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—အရိယာ အဝိတက္ကော ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ
ဝုဋ္ဌဟိတွာ။ပ။ ဖလာ ဝုဋ္ဌဟိတွာ ဖလံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂရံ
ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ သဝိတက္ကဿ မဂ္ဂဿ၊
ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခံ။ပ။ ဝတ္ထံ အဝိတက္ကော ခန္ဓေ စ
ဝိတက္ကဉ္စ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရံ ကတွာ ရာဂေါ
ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အဝိတက္ကော ခန္ဓေ စ ဝိတက္ကဉ္စ ဂရံ ကတွာ
သဝိတက္ကော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ အဝိတက္ကော ဈာနာ
ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလာ ဝုဋ္ဌဟိတွာ ဖလံ ဂရံ ကတွာ
ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊
ဝေါဒါနဿ၊ သဝိတက္ကဿ မဂ္ဂဿ၊ ဖလဿ၊ ဝိတက္ကဿ စ အဓိပတိ-
ပစ္စယေန ပစ္စယော။ စက္ခံ။ပ။ ဝတ္ထံ အဝိတက္ကော ခန္ဓေ စ ဝိတက္ကဉ္စ ဂရံ ကတွာ
အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။
အဝိတက္ကော ခန္ဓေ စ ဝိတက္ကဉ္စ ဂရံ ကတွာ သဝိတက္ကော ခန္ဓာ စ ဝိတက္ကော
စ ဥပ္ပဇ္ဇန္တိ။ (၃)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော သဝိတက္ကဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—သဝိတက္ကော ခန္ဓေ စ ဝိတက္ကဉ္စ ဂရံ
ကတွာ သဝိတက္ကော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သဝိတက္ကော ခန္ဓေ စ
ဝိတက္ကဉ္စ ဂရံ ကတွာ ဝိတက္ကော ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) သဝိတက္ကော ခန္ဓေ
စ ဝိတက္ကဉ္စ ဂရံ ကတွာ သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရာဓိ

၁၂၂။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ သဝိတက္ကော ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သဝိတက္ကောနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 ပုရိမာ ပုရိမာ သဝိတက္ကော ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဝိတက္ကဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ သဝိတက္ကံ စုတိစိတ္တံ အဝိတက္ကဿ ဥပပတ္တိစိတ္တဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ပဉ္စနံ ဝိညာဏာနံ အနန္တရပစ္စယေန ပစ္စယော။
 သဝိတက္ကော ခန္ဓာ အဝိတက္ကဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။
 ဒုတိယဿ ဈာနဿ ပရိကမ္ပံ ဒုတိယဿ ဈာနဿ အနန္တရပစ္စယေန ပစ္စယော။
 တတိယဿ ဈာနဿ ပရိကမ္ပံ။ပ။ နေဝသညာနာသညာယတနဿ ပရိကမ္ပံ
 နေဝသညာနာသညာယတနဿ။ပ။ ဒိဗ္ဗဿ စက္ခုဿ ပရိကမ္ပံ။ပ။ ဒိဗ္ဗာယ
 သောတဓာတုယာ ပရိကမ္ပံ။ပ။ ဣဒ္ဓိဝိဗျဏဿ ပရိကမ္ပံ။ပ။ စေတောပရိယ-
 ဉာဏဿ ပရိကမ္ပံ။ပ။ ပုဗ္ဗေနိဝါသာနဿတိညာဏဿ ပရိကမ္ပံ။ပ။ ယထာ-
 ကမ္မုပဂဉာဏဿ ပရိကမ္ပံ ယထာကမ္မုပဂဉာဏဿ။ပ။ အနာဂတံသညာဏဿ
 ပရိကမ္ပံ အနာဂတံသညာဏဿ အနန္တရပစ္စယေန ပစ္စယော။ ဂေါတြဘု
 အဝိတက္ကဿ မဂ္ဂဿ။ ဝေါဒါနံ အဝိတက္ကဿ မဂ္ဂဿ။ အနုလောမံ
 အဝိတက္ကာယ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

သဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သဝိတက္ကော ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
 သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၂၃။ အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အနန္တရပစ္စယေန
 ပစ္စယော။ ပုရိမော ပုရိမော ဝိတက္ကော ပစ္စိမဿ ပစ္စိမဿ ဝိတက္ကဿ
 အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဝိတက္ကော ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
 အဝိတက္ကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အဝိတက္ကော မဂ္ဂေါ
 အဝိတက္ကဿ ဖလဿ။ပ။ အဝိတက္ကံ ဖလံ အဝိတက္ကဿ ဖလဿ။ပ။
 နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ အဝိတက္ကာယ ဖလ-
 သမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 ပုရိမော ပုရိမော ဝိတက္ကော ပစ္စိမာနံ ပစ္စိမာနံ သဝိတက္ကာနံ ခန္ဓာနံ
 အနန္တရပစ္စယေန ပစ္စယော။ အဝိတက္ကံ စုတိစိတ္တံ သဝိတက္ကဿ ဥပပတ္တိစိတ္တဿ။
 အဝိတက္ကံ ဘဝင်္ဂံ အာဝဇ္ဇနာယ။ အဝိတက္ကော ခန္ဓာ သဝိတက္ကဿ ဝုဋ္ဌာနဿ
 အနန္တရပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိတက္ကော ပစ္စိမာနံ ပစ္စိမာနံ
သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၂၄။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော သဝိတက္ကဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ
ပစ္စိမာနံ ပစ္စိမာနံ သဝိတက္ကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော အဝိတက္ကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမော ပုရိမော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ပစ္စိမဿ ပစ္စိမဿ
ဝိတက္ကဿ အနန္တရပစ္စယေန ပစ္စယော။ သဝိတက္ကံ စုတိစိတ္တဉ္စ ဝိတက္ကော စ
အဝိတက္ကဿ ဥပပတ္တိစိတ္တဿ။ပ။ အာဝဇ္ဇနာ စ ဝိတက္ကော စ ပဉ္စန္ဓံ
ဝိညာဏာနံ။ပ။ သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ အဝိတက္ကဿ ပုဋ္ဌာနဿ
အနန္တရပစ္စယေန ပစ္စယော။ ဒုတိယဿ ဈာနဿ ပရိကမ္မဉ္စ ဝိတက္ကော စ။ပ။
(ဟောဋ္ဌာ လိခိတံ လေခံ ဣမိနာ ကာရဏေန ဒဋ္ဌဗ္ဗံ။) အနုလောမဉ္စ ဝိတက္ကော
စ အဝိတက္ကာယ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော သဝိတက္ကော ခန္ဓာ စ
ဝိတက္ကော စ ပစ္စိမာနံ ပစ္စိမာနံ သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ အနန္တရ-
ပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။
အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၁၂၅။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ ပကတူပနိဿယော—သဝိတက္ကော ခန္ဓာ သဝိတက္ကာနံ ခန္ဓာနံ
ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သဝိတက္ကော ခန္ဓာ အဝိတက္ကာနံ
ခန္ဓာနံ ဝိတက္ကဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
သဝိတက္ကော ခန္ဓာ သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

၁၂၆။ အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—အဝိတက္ကံ သဒ္ဓံ ဥပနိဿယာယ အဝိတက္ကံ ဈာနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ အဝိတက္ကံ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဝိတက္ကံ ဥပနိဿယာယ အဝိတက္ကံ ဈာနံ ဥပ္ပါဒေတိ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ အဝိတက္ကော သဒ္ဓါ။ပ။ သေနာသနံ ဝိတက္ကော စ အဝိတက္ကာယ သဒ္ဓါယ။ပ။ ပညာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ အဝိတက္ကဿ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (တီဏိပိ ဥပနိဿယာ သဗ္ဗတ္ထ ကာတဗ္ဗာ။) အဝိတက္ကံ သဒ္ဓံ ဥပနိဿယာ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရေတိ။ သဝိတက္ကံ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ၊ မာနံ ဇေပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ အဝိတက္ကံ သီလံ။ပ။ သေနာသနံ ဝိတက္ကံ ဥပနိဿယာ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ၊ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။ အဝိတက္ကော သဒ္ဓါ။ပ။ သေနာသနံ ဝိတက္ကော စ သဝိတက္ကာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ သဝိတက္ကဿ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အဝိတက္ကံ သဒ္ဓံ ဥပနိဿယာ ဒါနံ ဒေတိ။ပ။ (ဒုတိယဝါရေ လိခိတပဒါ သဗ္ဗေ ကာတဗ္ဗာ။) သမာပတ္တိံ ဥပ္ပါဒေတိ၊ မာနံ ဇေပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ပ။ သေနာသနံ ဝိတက္ကံ ဥပနိဿယာ ဒါနံ ဒေတိ။ပ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။ အဝိတက္ကော သဒ္ဓါ။ပ။ သေနာသနံ ဝိတက္ကော စ သဝိတက္ကာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ သဝိတက္ကဿ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဝိတက္ကဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၂၇။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော သဝိတက္ကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ သဝိတက္ကနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ အဝိတက္ကနံ ခန္ဓာနံ ဝိတက္ကဿ စ ဥပနိဿယပစ္စယေန ပစ္စယော။

(မူလံ ကာတဗ္ဗံ။) သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၁၂၈။ အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ဝိတက္ကော ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ သဝိတက္ကော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု သဝိတက္ကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု-ပုရေဇာတံ—ဝတ္ထု သဝိတက္ကာနံ ခန္ဓာနံ ဝိတက္ကဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၁၂၉။ သဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (တိဏိ၊ ပစ္ဆာဇာတာ။) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မာဒိ

၁၃၀။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ သဝိတက္ကော စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာ-က္ခဏိကာ သဝိတက္ကော စေတနာ ဝိပါကာနံ သဝိတက္ကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (ဧဝံ စတ္တာရိ၊ သဟဇာတာပိ နာနာက္ခဏိကာပိ ကာတဗ္ဗာ။)

ဝိပါကပစ္စယေန ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။
ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ နဝ။ မဂ္ဂ-
ပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။

၁၃၁။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) ။ အဝိတက္ကော ဓမ္မော
သဝိတက္ကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။
(သံခိတ္တံ။) ။ အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ
ပဋိသန္ဓိက္ခဏေ ဝတ္ထု ဝိတက္ကဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ဗုဒ္ဓေဇာတံ ဝတ္ထု ဝိတက္ကဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ (၃)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မော အဝိတက္ကဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။)

အတ္ထိအာဒိ

၁၃၂။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
(ဇကံ၊ ပဋိစ္စသဒိသံ။) ။ သဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) ။ သဝိတက္ကော
ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
(ပဋိစ္စသဒိသံ။) (၃)

အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) ။
အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ (သံခိတ္တံ။) ။ အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ
စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟ-
ဇာတော ဝိတက္ကော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝိတက္ကော သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋကော

စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ဝိတက္ကဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဝိတက္ကော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု ဝိတက္ကဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၁၃၃။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ သဝိတက္ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတော သဝိတက္ကော ဧကော ခန္ဓော စ ဝိတက္ကော စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဗ္ဗဇာတော သဝိတက္ကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (ပဋိသန္ဓိက္ခဏေ သဟဇာတာပိ ဒွေပိ ကာတဗျာ။) (၁)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ အဝိတက္ကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗဇာတော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဗ္ဗဇာတော သဝိတက္ကော ခန္ဓာ စ ဝတ္ထု စ ဝိတက္ကဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိသန္ဓိက္ခဏေ။ တိဏိ။) ပစ္ဆာဇာတော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သဝိတက္ကော ခန္ဓာ စ ဝိတက္ကော စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတော သဝိတက္ကော ဧကော ခန္ဓော စ ဝိတက္ကော စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဗ္ဗဇာတော သဝိတက္ကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ ဝိတက္ကဿ စ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (ပဋိသန္ဓိယာပိ ဒွေ။) (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓါ

၁၃၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္စာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ နဝ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။



၂-ပစ္စနိယုဒ္ဓါရ

၁၃၅။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ သဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ သဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၃၆။ အဝိတက္ကော ဓမ္မော အဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ အဝိတက္ကော ဓမ္မော သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-ပစ္စယေန ပစ္စယော။ ။ အဝိတက္ကော ဓမ္မော သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၁၃၇။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ အဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ။ သဝိတက္ကော စ အဝိတက္ကော စ ဓမ္မာ သဝိတက္ကဿ စ အဝိတက္ကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၃၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နော-
အဝိဂတေ နဝ။



၃-ပစ္စယာနုလောမပစ္စနိယ

၁၃၉။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နသမနန္တရေ စတ္တာရိ၊
နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ
စတ္တာရိ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၄၀။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
ဓာတိကာ ဝိတ္တာရေတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

သဝိတက္ကဒုကံ နိဋ္ဌိတံ။



၈၈-သဝိစာရဒုက ၁-ပဋိစ္စဝါရ

၁၄၁။ သဝိစာရံ ဓမ္မံ ပဋိစ္စ သဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သဝိစာရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
(ယထာ သဝိတက္ကဒုကံ၊ ဧဝံ ကာတဗ္ဗံ၊ နိန္နာနာကရဏံ။ ဣဓ မဂ္ဂေ စတ္တာရိ
ကာတဗ္ဗာနိ။ သဝိစာရဒုကေ ဣမံ နာနာကရဏံ။)

သဝိစာရဒုကံ နိဋ္ဌိတံ။

ဟောဘု

၁၄၂။ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ သပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ။ပ။ ။ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ သပ္ပိတိကေ ခန္ဓေ ပဋိစ္စ ပီတိ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ သပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ပီတိ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အပ္ပိတိကံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ အပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပီတိ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ အပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပီတိ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ပီတိ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ပီတိ။ ဧကံ မဟာ-ဘူတံ။ပ။ (ယထာ သဝိတက္ကဒုကံ သဗ္ဗတ္ထ၊ ဧဝံ သပ္ပိတိကဒုကံ ကာတမ္ပံ။ သဗ္ဗတ္ထ ပဝတ္တိပဋိသန္ဓိ နဝပိ ပဉ္စာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၄၃။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ပုရေ-ဇာတေ ဆ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယာပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နဟောဘု

၁၄၄။ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ အဟောတုကံ သပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ။ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ အဟောတုကေ သပ္ပိတိကေ ခန္ဓေ ပဋိစ္စ ပီတိ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ။

သပ္ပိတိကံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ သပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ပီတိ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အပ္ပိတိကံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပီတိ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ အပ္ပိတိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ ပဋိစ္စ ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာပိ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စ- သဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ ။ အပ္ပိတိကံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ပီတိ ပဋိစ္စ သပ္ပိတိကာ ခန္ဓာ။ (မူလံ ကာတဗ္ဗံ။) ပီတိ ပဋိစ္စ သပ္ပိတိကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၁၄၅။ သပ္ပိတိကဉ္စ အပ္ပိတိကဉ္စ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ သပ္ပိတိကံ ဧကံ ခန္ဓဉ္စ ပီတိဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။သပ္ပိတိကဉ္စ အပ္ပိတိကဉ္စ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကော သပ္ပိတိကော ခန္ဓေ စ ပီတိဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကော သပ္ပိတိကော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ။သပ္ပိတိကဉ္စ အပ္ပိတိကဉ္စ ဓမ္မံ ပဋိစ္စ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ သပ္ပိတိကံ ဧကံ ခန္ဓဉ္စ ပီတိဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကံ သပ္ပိတိကံ ဧကံ ခန္ဓဉ္စ ပီတိဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကော သပ္ပိတိကော ခန္ဓေ စ ပီတိဉ္စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၄၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ။ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊

နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)

၈၉-သပ္ပိတိကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဒိ

၁၄၇။ သပ္ပိတိကံ ဓမ္မံ ပစ္စယာ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။ ယထာ သဝိတက္ကဒုကေ အနုလောမပစ္စယဝါရံ၊ ဧဝံ ပဝတ္တိပဋိသန္ဓိ နဝ ပဉ္စာ ပရိပုဏ္ဏာ ပီတိ နိန္ဒာနာကရဏာ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။
အနုလောမံ။

သပ္ပိတိကံ ဓမ္မံ ပစ္စယာ သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသာ။)

အပ္ပိတိကံ ဓမ္မံ ပစ္စယာ အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (ပဝတ္တိပဋိသန္ဓိ ကာတဗ္ဗော။ ပဋိစ္စဝါရသဒိသာ။ ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ အပ္ပိတိကာ ခန္ဓာ ပီတိ စ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (အနုလောမသဒိသာ။ နဝ ပဉ္စာ ပဝတ္တိယေဝ။ ပဋိသန္ဓိ နတ္ထိ။ ဧကောယေဝ မောဟော။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ နဝ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၈၉-သပ္ပိတိကဒုက ၅-သံသဉ္ဇဝါရ

၁-ပစ္စယာနုလောမာဒိ

၁၄၈။ သပ္ပိတိကံ ဓမ္မံ သံသဉ္ဇော သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ပ။

ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ (သဗ္ဗတ္ထ ဆ၊) အဝိဂတေ ဆ။

အနုလောမံ။

နဟေတုယာ ဆ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ
ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဆ၊ နဝိပ္ပယုတ္တေ ဆ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗျော။)

၈၉-သပ္ပိတိကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၄၉။ သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ သပ္ပိတိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။သပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ သပ္ပိတိကာ ဟေတု ပီတိယာ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗုံ။)
သပ္ပိတိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ပီတိယာ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အပ္ပိတိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၁၅၀။ သပို့တိကော ခမ္မော သပို့တိကဿ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သပို့တိကေ ခန္ဓေ အာရဟ္တ သပို့တိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သပို့တိကေ ခန္ဓေ အာရဟ္တ အပို့တိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သပို့တိကေ ခန္ဓေ အာရဟ္တ သပို့တိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၅၁။ အပို့တိကော ခမ္မော အပို့တိကဿ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အပို့တိကေန စိတ္တေန ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ အပို့တိကေန စိတ္တေန ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ အပို့တိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ။ ဥဒ္ဒစ္စံ ဥပ္ပဇ္ဇတိ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အပို့တိကာ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလာ ဝုဋ္ဌဟိတွာ အပို့တိကေန စိတ္တေန ဖလံ ပစ္စဝေက္ခတိ။ အရိယာ အပို့တိကေန စိတ္တေန နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် အပို့တိကဿ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ ပီတိယာ စ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ အပို့တိကေန စိတ္တေန အပို့တိကေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု အပို့တိကေ ခန္ဓေ စ ပီတိဉ္စ အပို့တိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ အပို့တိကော ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ အပို့တိကာ ခန္ဓာ ဣဒ္ဓိဝိဉ္စေဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ၊ ပီတိယာ စ အာရမ္မဏပစ္စယေန ပစ္စယော။ အပို့တိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ အပို့တိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၁)

အပို့တိကော ခမ္မော သပို့တိကဿ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အပို့တိကေန စိတ္တေန ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ သပို့တိကေန စိတ္တေန ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ သပို့တိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အပို့တိကာ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလာ ဝုဋ္ဌဟိတွာ သပို့တိကေန စိတ္တေန ဖလံ ပစ္စဝေက္ခတိ။ အရိယာ သပို့တိကေန စိတ္တေန နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် သပို့တိကဿ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ သပို့တိကေန စိတ္တေန အပို့တိကေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ

ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ သပ္ပိတိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ သပ္ပိတိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ သပ္ပိတိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ အပ္ပိတိကေန စိတ္တေန ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထ-ကမ္ပံ။ပ။ သပ္ပိတိကေန စိတ္တေန ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ အပ္ပိတိကာ ဈာနာ။ပ။ မဂ္ဂါ။ပ။ ဖလာ ဝုဋ္ဌဟိတွာ သပ္ပိတိကေန စိတ္တေန ဖလံ ပစ္စဝေက္ခတိ။ အရိယာ သပ္ပိတိကေန စိတ္တေန နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ သပ္ပိတိကဿ ဂေါတြဘုဿ, ဝေါဒါနဿ, မဂ္ဂဿ, ဖလဿ, ပီတိယာ စ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ သပ္ပိတိကေန စိတ္တေန အပ္ပိတိကေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ သပ္ပိတိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၅၂။ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ သပ္ပိတိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။) သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ အပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။) သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အာရဟ္တ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၁၅၃။ သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— သပ္ပိတိကေ ခန္ဓေ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ— သပ္ပိတိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— သပ္ပိတိကေ ခန္ဓေ ဂရုံ ကတွာ အပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—

သပ္ပိတိကာဓိပတိ ပီတိယာ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—သပ္ပိတိကေ ခန္ဓေ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—သပ္ပိတိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ပီတိယာ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၅၄။ အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— အပ္ပိတိကေန စိတ္တေန ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ အပ္ပိတိကေန စိတ္တေန တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ အပ္ပိတိကော ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အပ္ပိတိကာ ဈာနာ။ပ။ မဂ္ဂါ။ပ။ ဖလာ ဝုဋ္ဌဟိတွာ အပ္ပိတိကေန စိတ္တေန ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အရိယာ အပ္ပိတိကေန စိတ္တေန နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ အပ္ပိတိကဿ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခံ။ပ။ ဝတ္ထု အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ အပ္ပိတိကေန စိတ္တေန ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ အပ္ပိတိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ အပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—အပ္ပိတိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အပ္ပိတိကေန စိတ္တေန ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထ- ကမ္ပံ။ပ။ (သံခိတ္တံ။) နိဗ္ဗာနံ သပ္ပိတိကဿ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခံ။ပ။ ဝတ္ထု အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ သပ္ပိတိကေန စိတ္တေန ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ သပ္ပိတိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ (သံခိတ္တံ။) နိဗ္ဗာနံ သပ္ပိတိကဿ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ ပီတိယာ စ

အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ သပ္ပိတိကေန စိတ္တေန ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ အပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၅၅။ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ အပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သပ္ပိတိကေ ခန္ဓေ စ ပီတိဉ္စ ဂရုံ ကတွာ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရာဒိ

၁၅၆။ သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ ပစ္စိမာယ ပစ္စိမာယ ပီတိယာ အနန္တရပစ္စယေန ပစ္စယော။ သပ္ပိတိကံ စုတိစိတ္တံ အပ္ပိတိကဿ ဥပပတ္တိစိတ္တဿ။ သပ္ပိတိကံ ဘဝင်္ဂိ အာဝဇ္ဇနာယ။ သပ္ပိတိကာ ခန္ဓာ အပ္ပိတိကဿ ဝုဋ္ဌာနဿ။ ပီတိသဟဂတာ ဝိပါကမနောဝိညာဏဓာတု ကိရိယမနောဝိညာဏဓာတုယာ။ သပ္ပိတိကံ ဘဝင်္ဂိ အပ္ပိတိကဿ ဘဝင်္ဂိဿ။ သပ္ပိတိကံ ကုသလာကုသလံ အပ္ပိတိကဿ ဝုဋ္ဌာနဿ။ ကိရိယံ ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၅၇။ အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ပီတိ ပစ္စိမာယ ပစ္စိမာယ ပီတိယာ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အပ္ပိတိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အပ္ပိတိကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ အပ္ပိတိကာယ ဖလသမာပတ္တိယာ ပီတိယာ စ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ပီတိ ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အပ္ပိတိကံ စုတိစိတ္တံ သပ္ပိတိကဿ ဥပပတ္တိစိတ္တဿ။ အာဝဇ္ဇနာ သပ္ပိတိကာနံ ခန္ဓာနံ။ အပ္ပိတိကာ ခန္ဓာ သပ္ပိတိကဿ ဝုဋ္ဌာနဿ။ ဝိပါကမနောဓာတု သပ္ပိတိကာယ ဝိပါကမနောဝိညာဏဓာတုယာ။ အပ္ပိတိကံ

ဘဝံ သပ္ပိတိကဿ ဘဝင်္ဂဿ။ အပ္ပိတိကံ ကုသလာကုသလံ သပ္ပိတိကဿ
ဝုဋ္ဌာနဿ။ ကိရိယံ ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။
နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ သပ္ပိတိကာယ ဖလသမာ-
ပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ပီတိ ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ
ပီတိယာ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၅၈။ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော သပ္ပိတိကဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ
ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ စ ပီတိ စ ပစ္စိမာယ
ပစ္စိမာယ ပီတိယာ အနန္တရပစ္စယေန ပစ္စယော။ သပ္ပိတိကံ စုတိစိတ္တဉ္စ ပီတိ စ
အပ္ပိတိကဿ ဥပပတ္တိစိတ္တဿ။ သပ္ပိတိကံ ဘဝင်္ဂဉ္စ ပီတိ စ အာဝဇ္ဇနာယ။
သပ္ပိတိကာ ခန္ဓာ စ ပီတိ စ အပ္ပိတိကဿ ဝုဋ္ဌာနဿ။ သပ္ပိတိကာ
ဝိပါကမနောဝိညာဏဓာတု စ ပီတိ စ ကိရိယမနောဝိညာဏဓာတုယာ။
သပ္ပိတိကံ ဘဝင်္ဂဉ္စ ပီတိ စ အပ္ပိတိကဿ ဘဝင်္ဂဿ။ သပ္ပိတိကံ ကုသလာ-
ကုသလဉ္စ ပီတိ စ အပ္ပိတိကဿ ဝုဋ္ဌာနဿ။ ကိရိယဉ္စ ပီတိ စ ဝုဋ္ဌာနဿ။
ဖလဉ္စ ပီတိ စ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ
စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သပ္ပိတိကာ ခန္ဓာ စ
ပီတိ စ ပစ္စိမာနံ ပစ္စိမာနံ သပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ အနန္တရပစ္စယေန
ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။
အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၁၅၉။ သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ ပကတူပနိဿယော—သပ္ပိတိကာ ခန္ဓာ သပ္ပိတိကာနံ ခန္ဓာနံ

ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သပ္ပိတိကာ ခန္ဓာ အပ္ပိတိ-
ကာနံ ခန္ဓာနံ ပီတိယာ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
သပ္ပိတိကာ ခန္ဓာ သပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

၁၆၀။ အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ ပကတူပနိဿယော—အပ္ပိတိကံ သဒ္ဓံ ဥပနိဿယ အပ္ပိတိ-
ကေန စိတ္တေန ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္ပံ ကရောတိ။
အပ္ပိတိကံ ဈာနံ။ပ။ ဝိပဿနံ။ မဂ္ဂံ။ အဘိညံ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ
ဇေယှေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ အပ္ပိတိကံ သီလံ။ပ။ ပညံ။ ရာဂံ။ ဒေါသံ။ မောဟံ။
မာနံ။ ဒိဋ္ဌိံ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။
သေနာသနံ ပီတိံ ဥပနိဿယ အပ္ပိတိကေန စိတ္တေန ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ အပ္ပိတိကာ သဒ္ဓါ။ပ။
သေနာသနံ ပီတိံ စ အပ္ပိတိကာယ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ
သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ ဖလသမာပတ္တိယာ ပီတိယာ စ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
(တိဏိ ဥပနိဿယာ။) အပ္ပိတိကံ သဒ္ဓံ ဥပနိဿယ သပ္ပိတိကေန စိတ္တေန
ဒါနံ ဒေတိ။ပ။ အပ္ပိတိကာ ဈာနာ။ပ။ မာနံ ဇေယှေတိ။ ဒိဋ္ဌိံ ဂဏှာတိ။
အပ္ပိတိကံ သီလံ။ပ။ သေနာသနံ ပီတိံ ဥပနိဿယ သပ္ပိတိကေန စိတ္တေန ဒါနံ
ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သပ္ပိတိကေန စိတ္တေန အဒိန္နံ အာဒိယတိ။
မုသာ။ပ။ ပိသုဏံ။ပ။ သမ္ပံ။ပ။ သန္တိံ။ပ။ နိဇ္ဈောပံ။ပ။ ဧကာဂါရိကံ။ပ။
ပရိပန္နော။ပ။ ပရဒါရံ။ပ။ ဂါမဃာတံ။ပ။ နိဂမဃာတံ ကရောတိ။ အပ္ပိတိကာ
သဒ္ဓါ။ပ။ သေနာသနံ ပီတိံ စ သပ္ပိတိကာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။
မောဟဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ
ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (တိဏိ ဥပနိဿယာ။) အပ္ပိတိကံ သဒ္ဓံ ဥပနိဿယ
သပ္ပိတိကေန စိတ္တေန ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယှေတိ။
ဒိဋ္ဌိံ ဂဏှာတိ။ အပ္ပိတိကံ သီလံ။ပ။ သေနာသနံ ပီတိံ ဥပနိဿယ

သပ္ပိတိကေန စိတ္တေန ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သပ္ပိတိကေန စိတ္တေန အဒိန္နံ အာဒိယတိ။ပ။ (ဒုတိယဝါရသဒိသံ။) နိဂမဃာတံ ကရောတိ။ အပ္ပိတိကာ သဒ္ဓါ။ပ။ သေနာသနံ ပီတိံ စ သပ္ပိတိကာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ မောဟဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ပီတိယာ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မော သပ္ပိတိကဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (တိဏိပိ ဥပနိဿယာ။) သပ္ပိတိကာ ခန္ဓာ စ ပီတိံ စ သပ္ပိတိကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သပ္ပိတိကာ ခန္ဓာ စ ပီတိံ စ အပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သပ္ပိတိကာ ခန္ဓာ စ ပီတိံ စ သပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၁၆၁။ အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အပ္ပိတိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ အပ္ပိတိကော ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပီတိ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာ-ဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာ-ယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု သပ္ပိတိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ သပ္ပိတိကော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝတ္ထု-ပုရေဇာတံ—ဝတ္ထု သပ္ပိတိကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု သပ္ပိတိကေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပီတိံ စ သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။

ဝတ္ထုပုရေဇာတ်—ဝတ္ထု သပ္ပိတိကာနံ ခန္ဓာနံ ပီတိယာ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္စာဇာတာဒိ

၁၆၂။ သပ္ပိတိကာ ဓမ္မော အပ္ပိတိကဿ ဓမ္မဿ ပစ္စာဇာတပစ္စယေန ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။ ကမ္မပစ္စယေန ပစ္စယော။ ဆ။ (သဟဇာတာပိ နာနာက္ခဏိကာပိ ကာတဗ္ဗာ။ ဒွေ နာနာက္ခဏိကာ။) ဝိပါကပစ္စယေန ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယ-ပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ နဝ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။ အတ္ထိပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။ သဝိတက္ကဒုကသဒိသံ ကာတဗ္ဗံ။) နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတ-ပစ္စယေန ပစ္စယော။ နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၆၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ ဆ၊ ဝိပါကေ နဝ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ နဝ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။



၂-ပစ္စနိယုဒ္ဓါရ

၁၆၄။ သပ္ပိတိကာ ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ သပ္ပိတိကာ ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။

သပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၆၅။ အပ္ပိတိကော ဓမ္မော အပ္ပိတိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။
အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ။ အပ္ပိတိကော ဓမ္မော သပ္ပိတိကဿ စ အပ္ပိတိကဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၁၆၆။ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မာ သပ္ပိတိကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ။ သပ္ပိတိကော စ အပ္ပိတိကော စ ဓမ္မာ အပ္ပိတိကဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ။ သပ္ပိတိကော
စ အပ္ပိတိကော စ ဓမ္မာ သပ္ပိတိကဿ စ အပ္ပိတိကဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

(ပစ္စနိယဝိဘင်္ဂဏနာပိ သဝိတက္ကဒုကသဒိသာ။ ယဒိပိ န သမေတိ ဣမံ
အနုလောမံ ပစ္စဝေက္ခိတွာ ဂဏေတမ္ပံ။ ဣတရေ ဒွေ ဂဏနာ ဂဏေတဗ္ဗာ။)

သပ္ပိတိကဒုကံ နိဋ္ဌိတံ။



၁၆၇။ ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပီတိသဟဂတံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။

(ဧဝံ ပီတိသဟဂတဒုကံ ဝိတ္တာရေတဗ္ဗံ။ သပ္ပိတိကဒုကသဒိသံ၊ နိန္ဒာနာကရဏံ၊ အာမသနံ နိန္ဒာနံ။)

ပီတိသဟဂတဒုကံ နိဋ္ဌိတံ။

၉၁-သုခသဟဂတဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမာဒိ

ဟေတု

၁၆၈။ သုခသဟဂတံ ဓမ္မံ ပဋိစ္စ သုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သုခသဟဂတံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ၊ ဒွေ ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော။ ပဋိသန္တိက္ခဏေ။ပ။ ။ သုခသဟဂတံ ဓမ္မံ ပဋိစ္စ နသုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သုခသဟဂတေ ခန္ဓေ ပဋိစ္စ သုခံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (ဧဝံ သုခသဟဂတဒုကံ ဝိတ္တာရေတဗ္ဗံ။ ယထာ သပ္ပိတိကဒုကသ အနုလောမပဋိစ္စဝါရော။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၁၆၉။ သုခသဟဂတံ ဓမ္မံ ပဋိစ္စ သုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ သုခသဟဂတံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ၊ ဒွေ ခန္ဓေ။ပ။ (မူလံ ကာတဗ္ဗံ။) အဟေတုကေ သုခသဟဂတေ ခန္ဓေ ပဋိစ္စ သုခဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ။ သုခသဟဂတံ ဓမ္မံ ပဋိစ္စ သုခသဟဂတော စ နသုခသဟဂတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ သုခသဟဂတံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ သုခဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (၃)

နသုခသဟဂတံ ဓမ္မံ ပဋိစ္စ နသုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နသုခသဟဂတံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကံ သုခံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္တိက္ခဏေ နသုခသဟဂတံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ

ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။
(ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (ယထာ သပ္ပိတိကေ
နဟေတုပစ္စယသဒိသံ၊ နိန္နာနံ၊ သဗ္ဗတ္ထမေဝ နဝ ပဉ္စာ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေ-
ဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊
နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိန္ဒိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသာ။
ပစ္စယဝါရေ ပဝတ္တိပိ ပဋိသန္ဓိပိ ဝိတ္တာရေတဗ္ဗာ၊ ယထာ သပ္ပိတိကဒုက-
ပစ္စယဝါရပစ္စနိယေပိ ပဝတ္တေ ဝတ္ထု စ ဝိတ္တာရေတဗ္ဗံ၊ ယထာ သပ္ပိတိက-
ဒုကေ ဧကောယေဝ မောဟော၊ ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယ-
ဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ယထာ သပ္ပိတိကဒုကံ၊ ဧဝံ
ကာတဗ္ဗံ။)



ဇာ-သုခသဟဂတဒုက ၇-ပဉ္စာဝါရ
၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ
ဟေတု

၁၇၀။ သုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ စတ္တာရိ။ (အာရမ္မဏေပိ အဓိပတိယာပိ သပ္ပိတိကဒုကသဒိသာ။
“သုခ”န္တိ နာနာကရဏံ။)

အနန္တရပစ္စနိ

၁၇၁။ သုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ သုခသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သုခ-
သဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ

သုခသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ သုခဿ အနန္တရပစ္စယေန ပစ္စယော။ သုခသဟဂတံ စုတိစိတ္တံ နသုခသဟဂတဿ ဥပပတ္တိစိတ္တဿ။ သုခသဟဂတံ ဘဝင်္ဂိ အာဝဇ္ဇနာယ။ သုခသဟဂတံ ကာယဝိညာဏံ ဝိပါကမနောဓာတုယာ။ သုခသဟဂတာ ဝိပါကမနောဝိညာဏဓာတု ကိရိယမနောဝိညာဏဓာတုယာ။ သုခသဟဂတံ ဘဝင်္ဂိ နသုခသဟဂတဿ ဘဝင်္ဂိဿ။ သုခသဟဂတံ ကုသလာကုသလံ နသုခသဟဂတဿ ဝုဋ္ဌာနဿ။ ကိရိယံ ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ သုခသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သုခသဟဂတာနံ ခန္ဓာနံ သုခဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

နသုခသဟဂတော ဓမ္မော နသုခသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နသုခသဟဂတာ။ပ။ (မူလံ။ တီဏိပိ သပ္ပိတိကဒုကသဒိသာ။)

၁၇၂။ သုခသဟဂတော စ နသုခသဟဂတော စ ဓမ္မော သုခသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သုခသဟဂတာ ခန္ဓာ စ သုခဉ္စ ပစ္စိမာနံ ပစ္စိမာနံ သုခသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ သုခသဟဂတာ ခန္ဓာ စ သုခဉ္စ ပစ္စိမဿ ပစ္စိမဿ သုခဿ အနန္တရပစ္စယေန ပစ္စယော။ သုခသဟဂတံ စုတိစိတ္တဉ္စ သုခဉ္စ နသုခသဟဂတဿ ဥပပတ္တိစိတ္တဿ။ သုခသဟဂတံ ဘဝင်္ဂိဉ္စ သုခဉ္စ အာဝဇ္ဇနာယ။ သုခသဟဂတံ ကာယဝိညာဏဉ္စ သုခဉ္စ ဝိပါကမနောဓာတုယာ။ သုခသဟဂတာ ဝိပါကမနောဝိညာဏဓာတု စ သုခဉ္စ ကိရိယမနောဝိညာဏဓာတုယာ။ သုခသဟဂတံ ဘဝင်္ဂိဉ္စ သုခဉ္စ နသုခသဟဂတဿ ဘဝင်္ဂိဿ။ သုခသဟဂတံ ကုသလာကုသလဉ္စ သုခဉ္စ နသုခသဟဂတဿ ဝုဋ္ဌာနဿ။ ကိရိယံ ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ သုခသဟဂတာ ခန္ဓာ စ သုခဉ္စ ပစ္စိမာနံ ပစ္စိမာနံ သုခသဟဂတာနံ ခန္ဓာနံ သုခဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၁၇၃။ သုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

နသုခသဟဂတော ဓမ္မော နသုခသဟဂတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏ္ဍပနိဿယော။ပ။ ။ ပကဏ္ဍပနိဿယော—နသုခသဟဂတံ သဒ္ဓံ ဥပနိဿယာယ နသုခသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ သီလံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နသုခသဟဂတံ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ သုခံ ဥပနိဿာယ နသုခသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ နသုခသဟဂတာ သဒ္ဓါ။ပ။ သေနာသနံ သုခဉ္စ နသုခသဟဂတာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ ဒေါသဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ သုခဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နသုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏ္ဍပနိဿယော။ပ။ ။ ပကဏ္ဍပနိဿယော—နသုခသဟဂတံ သဒ္ဓံ ဥပနိဿာယ သုခသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နသုခသဟဂတံ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ သုခံ ဥပနိဿာယ သုခသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သုခသဟဂတေန စိတ္တေန အဒိန္နံ အာဒိယတိ။ မုသာ။ပ။ ပိသုဏံ။ပ။ သမ္ပံ။ပ။ သန္တိံ။ပ။ နိဇ္ဈောပံ။ပ။ ဧကာဂါရိကံ။ပ။ ပရိပန္နော။ပ။ ပရဒါရံ။ပ။ ဂါမဃာတံ။ပ။ နိဂမဃာတံ ကရောတိ။ နသုခသဟဂတာ သဒ္ဓါ။ပ။ သေနာသနံ သုခဉ္စ သုခသဟဂတာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နသုခသဟဂတော ဓမ္မော သုခသဟဂတဿ စ နသုခသဟဂတဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏ္ဍပနိဿယော။ပ။ ။ ပကဏ္ဍပနိဿယော—နသုခသဟဂတံ သဒ္ဓံ ဥပနိဿာယ သုခသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ပ။ (ဒုတိယဂမနသဒိသံ။) မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နသုခသဟဂတံ သီလံ။ပ။ သေနာသနံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သုခသဟဂတေန စိတ္တေန အဒိန္နံ အာဒိယတိ။ပ။ နသုခသဟဂတာ သဒ္ဓါ။ပ။ သေနာသနံ သုခဉ္စ

သုခသဟဂတာယ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ၊ မဂ္ဂဿ၊
ဖလသမာပတ္တိယာ သုခဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

သုခသဟဂတော စ နသုခသဟဂတော စ ဓမ္မာ သုခသဟဂတဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတာဒိ

၁၇၄။ နသုခသဟဂတော ဓမ္မော နသုခသဟဂတဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏ-
ပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု နသုခသဟဂတေန စိတ္တေန အနိစ္စတော။ပ။
ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ နသုခသဟဂတော ရာဂေါ
ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ သုခံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတ်—စက္ခုယတနံ
စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နသုခ-
သဟဂတာနံ ခန္ဓာနံ သုခဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နသုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏပုရေဇာတ်—
စက္ခု။ပ။ ဝတ္ထု သုခသဟဂတေန စိတ္တေန အနိစ္စတော။ပ။ ဝိပဿတိ၊
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ သုခသဟဂတော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ
ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတ်—ဝတ္ထု သုခသဟဂတာနံ ခန္ဓာနံ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၂)

နသုခသဟဂတော ဓမ္မော သုခသဟဂတဿ စ နသုခသဟဂတဿ စ
ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေ-
ဇာတ်။ ။ အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု သုခသဟဂတေန စိတ္တေန
အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ သုခဉ္စ
သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတ်—ဝတ္ထု သုခသဟဂတာနံ
ခန္ဓာနံ သုခဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္စာဇာတပစ္စယေန ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။
နဝ။

ကမ္မာဒိ

၁၇၅။ သုခသဟဂတော ဓမ္မော သုခသဟဂတဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ (ဆ ကမ္မာနိ စတ္တာရိ သဟဇာတာပိ နာနာက္ခဏိကာပိ ကာတဗ္ဗာ။ ဒွေ နာနာက္ခဏိကာ။) ဝိပါက-ပစ္စယေန ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ နဝ။ ဈာနပစ္စယေန ပစ္စယော။ နဝ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။ အတ္ထိပစ္စယေန ပစ္စယော။ နဝ။ နတ္ထိပစ္စယေန ပစ္စယော။ နဝ။ ဝိဂတပစ္စယေန ပစ္စယော။ နဝ။ အဝိဂတပစ္စယေန ပစ္စယော။ နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၇၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္စာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ ဆ၊ ဝိပါကေ နဝ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

(ဧဝံ ပစ္စနိယဝိဘင်္ဂေပိ ဂဏနာပိ သပ္ပိတိကဒုကသဒိသံ ကာတဗ္ဗံ၊ ယဒိပိ ဝိမတိ အတ္ထိ၊ အနုလောမံ ပဿိတွာ ဂဏေတဗ္ဗံ။)

သုခသဟဂတဒုကံ နိဋ္ဌိတံ။



၉၂-ဥပေက္ခာသဟဂတဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဒိဘင်္ဂိဝါရ

ဟေတု

၁၇၇။ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပေက္ခာသဟဂတံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္တာ။ ဒွေ

ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ နဥပေက္ခာ-
သဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပေက္ခာသဟဂတေ ခန္ဓေ
ပဋိစ္စ ဥပေက္ခာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ဥပေက္ခာသဟဂတံ
ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော စ နဥပေက္ခာသဟဂတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ ဥပေက္ခာ စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ နဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဥပေက္ခံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ နဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ဥပေက္ခံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ခန္ဓေ ပဋိစ္စ
ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဥပေက္ခံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ဥပေက္ခာ၊ ဧကံ
မဟာဘူတံ။ပ။ (သပ္ပိတိကဒုကသဒိသံ။ အနုလောမေ နဝပိ ပဉ္စာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၇၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။
ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ (သဗ္ဗတ္ထ နဝ။) အဝိဂတေ
နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၁၇၉။ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စ-
သဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ ။
ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ နဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကေ ဥပေက္ခာသဟဂတေ ခန္ဓေ ပဋိစ္စ ဥပေက္ခာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ။ ဥပေက္ခာသဟဂတံ

ခမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော စ နဥပေက္ခာသဟဂတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ ဥပေက္ခာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုက- ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၈၀။ နဥပေက္ခာသဟဂတံ ခမ္မံ ပဋိစ္စ နဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကံ ဥပေက္ခံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဥပေက္ခံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ဥပေက္ခာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နဥပေက္ခာသဟဂတံ ခမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုက- ပဋိသန္ဓိက္ခဏေ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ ဥပေက္ခာသဟဂတာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဥပေက္ခံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

နဥပေက္ခာသဟဂတံ ခမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော စ နဥပေက္ခာ- သဟဂတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကံ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုက- ပဋိသန္ဓိက္ခဏေ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋတ္တာ စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ ဥပေက္ခာသဟဂတာ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ ဥပေက္ခာ စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၈၁။ ဥပေက္ခာသဟဂတဉ္စ နဥပေက္ခာသဟဂတဉ္စ ခမ္မံ ပဋိစ္စ ဥပေက္ခာ- သဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထု၊ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဥပေက္ခဉ္စ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

ဥပေက္ခာသဟဂတဉ္စ နဥပေက္ခာသဟဂတဉ္စ ဓမ္မံ ပဋိစ္စ နဥပေက္ခာ-
 သဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ ဥပေက္ခာ-
 သဟဂတေ ခန္ဓေ စ ဥပေက္ခဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကေ ဥပေက္ခာ-
 သဟဂတေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုက-
 ပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတေ ခန္ဓေ စ ဥပေက္ခဉ္စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။
 အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
 ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ
 ပဋိစ္စ ဥပေက္ခာ။ (၂)

ဥပေက္ခာသဟဂတဉ္စ နဥပေက္ခာသဟဂတဉ္စ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော
 စ နဥပေက္ခာသဟဂတော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ
 ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
 ဒွေ ခန္ဓေ။ပ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ ပဋိစ္စ ဒွေ
 ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကေ ဥပေက္ခာသဟဂတေ ခန္ဓေ စ ဥပေက္ခဉ္စ
 မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ
 ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ
 ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဥပေက္ခဉ္စ
 ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကေ ဥပေက္ခာသဟဂတေ ခန္ဓေ စ
 ဥပေက္ခဉ္စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ
 ဥပေက္ခာသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ဥပေက္ခာ စ။ ဒွေ
 ခန္ဓေ။ပ။ (သံခိတ္တံ။) (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၈၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
 နအနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ
 နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊
 နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ
 တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)

၉၂-ဥပေက္ခာသဟဂတဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဓိ

ဟေတု

၁၈၃။ ဥပေက္ခာသဟဂတံ ဓမ္မံ ပစ္စယာ ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပေက္ခာသဟဂတံ ဧကံ ခန္တံ ပစ္စယာ ဒွေ ခန္တာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ သဝိတက္ကဒုကသဒိသံ၊ ပစ္စယဝါရေ နာနာကရဏံ၊ “ဥပေက္ခ”န္တိ နဝပိ ပဉ္စာ ကာတဗ္ဗာ။ ပဋိသန္ဓိပဝတ္တိပိ ဝတ္ထုပိ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ (သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။

အနုလောမံ။

၁၈၄။ ဥပေက္ခာသဟဂတံ ဓမ္မံ ပစ္စယာ ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္တံ ပစ္စယာ ဒွေ ခန္တာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (ဧဝံ နဝပိ ပဉ္စာ ပဝတ္တိပဋိသန္ဓိယော ယထာ သဝိတက္ကဒုကသ ဧဝံ ကာတဗ္ဗာ။ တီဏိယေဝ မောဟော။ ပဝတ္တေ ဝတ္ထုပိ ကာတဗ္ဗာ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗာ။)

၉၂-ဥပေက္ခာသဟဂတဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဓိ

ဟေတု

၁၈၅။ ဥပေက္ခာသဟဂတံ ဓမ္မံ သံသဋ္ဌော ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပေက္ခာသဟဂတံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္တာ။ ဒွေ

၁၂၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ သဝိတက္ကဒုကံ သမ္ပယုတ္တဝါရော၊ ဧဝံ ကာတဗျော။)

ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ (သဗ္ဗတ္ထ ဆ။) အဝိဂတေ ဆ။

အနုလောမံ။

ဥပေက္ခာသဟဂတံ ဓမ္မံ သံသဋ္ဌော ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဥပေက္ခာသဟဂတံ ဧကံ ခန္ဓံ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (ဧဝံ ပဉ္စ ပညာ ယထာ သဝိတက္ကဒုကော၊ ဧဝံ ကာတဗျော။)

နဟေတုယာ ဆ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ န-ပစ္စာဇာတေ ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဝိပ္ပယုတ္တေ ဆ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗျော။)



၉၂-ဥပေက္ခာသဟဂတဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတုအာဒိ

၁၈၆။ ဥပေက္ခာသဟဂတော ဓမ္မော ဥပေက္ခာသဟဂတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥပေက္ခာသဟဂတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (ဧဝံ စတ္တာရိ ပညာ ယထာ သဝိတက္ကဒုကဿ။)

ဥပေက္ခာသဟဂတော ဓမ္မော ဥပေက္ခာသဟဂတဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ အဓိပတိပစ္စယေန ပစ္စယော။ (ယထာ သပ္ပိတိကဒုကံ၊ ဧဝံ အာရမ္မဏမ္ပိ အဓိပတိပိ ဝိတ္တာရေတဗျာ၊ “ဥပေက္ခာ”တိ နာနံ။)

အနန္တရာဒိ

၁၈၇။ ဥပက္ခာသဟဂတော ဓမ္မော ဥပက္ခာသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပက္ခာသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပက္ခာသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဥပက္ခာသဟဂတော ဓမ္မော နဥပက္ခာသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပက္ခာသဟဂတာ ခန္ဓာ ပစ္စိမာယ ပစ္စိမာယ ဥပက္ခာယ အနန္တရပစ္စယေန ပစ္စယော။ ဥပက္ခာသဟဂတံ စုတိစိတ္တံ နဥပက္ခာသဟဂတဿ ဥပပတ္တိစိတ္တဿ။ အာဝဇ္ဇနာ နဥပက္ခာသဟဂတာနံ ခန္ဓာနံ။ ဝိပါကမနောဓာတု နဥပက္ခာသဟဂတဿ ဝိပါကမနောဝိညာဏဓာတုယာ။ ဥပက္ခာသဟဂတံ ဘဝင်္ဂံ နဥပက္ခာသဟဂတဿ ဘဝင်္ဂံဿ။ ဥပက္ခာသဟဂတံ ကုသလာကုသလံ နဥပက္ခာသဟဂတဿ ဝုဋ္ဌာနဿ။ ကိရိယံ ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ နဥပက္ခာသဟဂတဿ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဥပက္ခာသဟဂတော ဓမ္မော ဥပက္ခာသဟဂတဿ စ နဥပက္ခာသဟဂတဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပက္ခာသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပက္ခာသဟဂတာနံ ခန္ဓာနံ ဥပက္ခာယ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၈၈။ နဥပက္ခာသဟဂတော ဓမ္မော နဥပက္ခာသဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပက္ခာ ပစ္စိမာယ ပစ္စိမာယ ဥပက္ခာယ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဥပက္ခာသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နဥပက္ခာသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ပ။ အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဥပက္ခာ ပစ္စိမာနံ ပစ္စိမာနံ ဥပက္ခာသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ နဥပက္ခာသဟဂတံ စုတိစိတ္တံ ဥပက္ခာသဟဂတဿ ဥပပတ္တိစိတ္တဿ။ နဥပက္ခာသဟဂတံ ဘဝင်္ဂံ အာဝဇ္ဇနာယ။ ကာယဝိညာဏဓာတု ဝိပါကမနောဓာတုယာ။ နဥပက္ခာသဟဂတာ ဝိပါကမနောဝိညာဏဓာတု ကိရိယမနောဝိညာဏဓာတုယာ။

နဥပေက္ခာသဟဂတံ ဘဝဂံ ဥပေက္ခာသဟဂတဿ ဘဝဂံဿ။ နဥပေက္ခာ-
သဟဂတံ ကုသလာကုသလံ ဥပေက္ခာသဟဂတဿ ဝုဋ္ဌာနဿ။ ကိရိယံ
ဝုဋ္ဌာနဿ။ ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

နဥပေက္ခာသဟဂတော ဓမ္မော ဥပေက္ခာသဟဂတဿ စ နဥပေက္ခာ-
သဟဂတဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပေက္ခာ
ပစ္စိမာနံ ပစ္စိမာနံ ဥပေက္ခာသဟဂတာနံ ခန္ဓာနံ ဥပေက္ခာယ စ အနန္တရ-
ပစ္စယေန ပစ္စယော။ (၃)

၁၈၉။ ဥပေက္ခာသဟဂတော စ နဥပေက္ခာသဟဂတော စ ဓမ္မော ဥပေက္ခာ-
သဟဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပေက္ခာ-
သဟဂတာ ခန္ဓာ စ ဥပေက္ခာ စ ပစ္စိမာနံ ပစ္စိမာနံ ဥပေက္ခာသဟဂတာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ
ဥပေက္ခာသဟဂတာ ခန္ဓာ စ ဥပေက္ခာ စ ပစ္စိမာယ ပစ္စိမာယ ဥပေက္ခာယ
အနန္တရပစ္စယေန ပစ္စယော။ ဥပေက္ခာသဟဂတံ စုတိစိတ္တဉ္စ ဥပေက္ခာ စ
နဥပေက္ခာသဟဂတဿ ဥပပတ္တိစိတ္တဿ။ အာဝဇ္ဇနာ စ ဥပေက္ခာ စ
နဥပေက္ခာသဟဂတာနံ ခန္ဓာနံ။ ဝိပါကမနောဓာတု စ ဥပေက္ခာ စ
နဥပေက္ခာသဟဂတာယ ဝိပါကမနောဝိညာဏဓာတုယာ။ ဥပေက္ခာသဟဂတံ
ဘဝဂံဉ္စ ဥပေက္ခာ စ နဥပေက္ခာသဟဂတဿ ဘဝဂံဿ။ ဥပေက္ခာသဟဂတံ
ကုသလာကုသလဉ္စ ဥပေက္ခာ စ နဥပေက္ခာသဟဂတဿ ဝုဋ္ဌာနဿ။ ကိရိယဉ္စ
ဥပေက္ခာ စ ဝုဋ္ဌာနဿ။ ဖလဉ္စ ဥပေက္ခာ စ ဝုဋ္ဌာနဿ။ နိရောဓာ ဝုဋ္ဌဟန္တဿ
နေဝသညာနာသညာယတနဉ္စ ဥပေက္ခာ စ နဥပေက္ခာသဟဂတာယ ဖလ-
သမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ
ဥပေက္ခာသဟဂတာ ခန္ဓာ စ ဥပေက္ခာ စ ပစ္စိမာနံ ပစ္စိမာနံ ဥပေက္ခာ-
သဟဂတာနံ ခန္ဓာနံ ဥပေက္ခာယ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။
အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၁၉၀။ ဥပေက္ခာသဟဂတော ဓမ္မော ဥပေက္ခာသဟဂတဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

နဥပက္ခာသဟဂတော ဓမ္မော နဥပက္ခာသဟဂတဿ ဓမ္မဿ ဥပနိဿယ-
 ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
 နိဿယော။ ။ ပကတူပနိဿယော—နဥပက္ခာသဟဂတံ သဒ္ဓံ ဥပနိဿယ
 နဥပက္ခာသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ သီလံ။ ပ။ ဥပေါသထကမ္ပံ။ ပ။
 နဥပက္ခာသဟဂတံ ဈာနံ။ ပ။ ဝိပဿနံ။ ပ။ မဂ္ဂံ။ ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။
 မာနံ ဇေယျတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နဥပက္ခာသဟဂတံ သီလံ။ ပ။ ပညံ။ ရာဂံ။
 ဒေါသံ။ မောဟံ။ မာနံ။ ဒိဋ္ဌိံ။ ပတ္ထနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။
 ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပေက္ခံ ဥပနိဿယ နဥပက္ခာသဟဂတေန
 စိတ္တေန ဒါနံ ဒေတိ။ ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ ပ။ သံဃံ
 ဘိန္ဒတိ။ နဥပက္ခာသဟဂတာ သဒ္ဓါ။ ပ။ သေနာသနံ ဥပေက္ခာ စ နဥပက္ခာ-
 သဟဂတာယ သဒ္ဓါယ။ ပ။ ပညာယ။ ရာဂဿ။ ပ။ ပတ္ထနာယ။ ကာယိကဿ
 သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပေက္ခာယ စ
 ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဥပက္ခာသဟဂတော ဓမ္မော ဥပက္ခာသဟဂတဿ ဓမ္မဿ ဥပနိဿယ-
 ပစ္စယေန ပစ္စယော။ (တိဏှိပိ ဥပနိဿယာ။) နဥပက္ခာသဟဂတံ သဒ္ဓံ
 ဥပနိဿယ ဥပက္ခာသဟဂတေန စိတ္တေန ဒါနံ ဒေတိ။ ပ။ သမာပတ္တိံ
 ဥပ္ပါဒေတိ။ မာနံ ဇေယျတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နဥပက္ခာသဟဂတံ သီလံ။ ပ။
 သေနာသနံ ဥပေက္ခံ ဥပနိဿယ ဥပက္ခာသဟဂတေန စိတ္တေန ဒါနံ
 ဒေတိ။ ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဥပက္ခာသဟဂတေန စိတ္တေန အဒိန္နံ
 အာဒိယတိ။ မုသာ ဘဏတိ။ ပိသုဏံ။ ပ။ သမ္ပံ။ ပ။ သန္တိ။ ပ။ နိဗ္ဗောပံ။ ပ။
 ဧကာဂါရိကံ။ ပ။ ပရိပဇ္ဇေ။ ပ။ ပရဒါရံ။ ပ။ ဂါမဃာတံ။ ပ။ နိဂမဃာတံ
 ကရောတိ။ နဥပက္ခာသဟဂတာ သဒ္ဓါ။ ပ။ သေနာသနံ ဥပေက္ခာ စ
 ဥပက္ခာသဟဂတာယ သဒ္ဓါယ။ ပ။ ပတ္ထနာယ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ
 ဥပနိဿယပစ္စယေန ပစ္စယော။

နဥပက္ခာသဟဂတော ဓမ္မော ဥပက္ခာသဟဂတဿ စ နဥပက္ခာ-
 သဟဂတဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (တိဏှိ ဥပနိဿယာ၊
 ဒုတိယဂမနသဒိသာ။) (၃)

ဥပက္ခာသဟဂတော စ နဥပက္ခာသဟဂတော စ ဓမ္မော ဥပက္ခာ-
 သဟဂတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏှိ။

ပုရေဇာတ

၁၉၁။ နဥပေက္ခာသဟဂတော ဓမ္မော နဥပေက္ခာသဟဂတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ တီဏိ။ (သပ္ပိတိကဒုကသဒိသာ။)

ပစ္ဆာဇာတာဒိ

၁၉၂။ ဥပေက္ခာသဟဂတော ဓမ္မော နဥပေက္ခာသဟဂတဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။ ကမ္မပစ္စယေန ပစ္စယော။ ဆ။ (စတ္တာရိ သဟဇာတာ နာနာက္ခဏိကာ ကာတဗ္ဗာ။ ဒွေ နာနာက္ခဏိကာ စ။) ဝိပါကပစ္စယေန ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ နဝ။ ဈာနပစ္စယေန ပစ္စယော။ နဝ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တ-ပစ္စယေန ပစ္စယော။ ဆ။ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။ အတ္ထိပစ္စယေန ပစ္စယော။ နဝ။ နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတ-ပစ္စယေန ပစ္စယော။ (ဣမာနိ ပစ္စယာနိ သပ္ပိတိကကရဏေန ဝိဘဇိတဗ္ဗာနိ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၉၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ ဆ၊ ဝိပါကေ နဝ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

(ဧဝံ ပစ္စနိယဝိဘင်္ဂီပိ ဣတရေ တီဏိ ဂဏနာပိ သပ္ပိတိကဒုကသဒိသာ ကာတဗ္ဗာ။)

ဥပေက္ခာသဟဂတဒုကံ နိဋ္ဌိတံ။

ဟောဘု

၁၉၄။ ကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ကာမာဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ (သံခိတ္တံ။) ။
ကာမာဝစရံ ဓမ္မံ ပဋိစ္စ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နကာမာဝစရော ခန္ဓာ။ ။ ကာမာဝစရံ ဓမ္မံ ပဋိစ္စ
ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိ-
သန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နကာမာဝစရော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋုတ္တာ-
ရူပံ။ (၃)

၁၉၅။ နကာမာဝစရံ ဓမ္မံ ပဋိစ္စ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နကာမာဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ။ နကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နကာမာဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
နကာမာဝစရေ ခန္ဓေ ပဋိစ္စ ကဋုတ္တာရူပံ။ ။ နကာမာဝစရံ ဓမ္မံ ပဋိစ္စ
ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
နကာမာဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၉၆။ ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ ကဋုတ္တာရူပံ။ ။ ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ နကာမာ-
ဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ နကာမာဝစရံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။ ကာမာဝစရဉ္စ
နကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ နကာမာဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ ကဋုတ္တာရူပံ။ (၃) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၃၅

၁၉၇။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ စတ္တာရိ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၁၉၈။ ကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ ကာမာဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။)
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၁) ။ နအာရမ္မဏပစ္စယာ တိဏိ။

နအဓိပတိဘျာဒိ

၁၉၉။ ကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ တိဏိ။

နကာမာဝစရံ ဓမ္မံ ပဋိစ္စ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
နကာမာဝစရေ ခန္ဓေ ပဋိစ္စ နကာမာဝစရာဓိပတိ။ ဝိပါကံ နကာမာဝစရံ ဧကံ
ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။
နကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
ဝိပါကေ နကာမာဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။
နကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နအဓိပတိပစ္စယာ။ ဝိပါကံ နကာမာဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ ဝိပါကေ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ဣတရေ ဒွေ ပါကတိကာ။) နအနန္တရ-
ပစ္စယာ။ပ။ နပုရေဇာတပစ္စယာ။ နပစ္ဆာဇာတပစ္စယာ။

နအာသေဝန

၂၀၀။ ကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ တီဏိ။

နကာမာဝစရံ ဓမ္မံ ပဋိစ္စ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ ဝိပါကံ နကာမာဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ။နကာမာဝစရံ ဓမ္မံ ပဋိစ္စ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအာသေဝနပစ္စယာ။ နကာမာဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ဝိပါကံ နကာမာဝစရံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)
(အဝသေသာ တီဏိ ပါကတိကာ။ သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၀၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ
နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊
နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ
တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (အဝသေသာ
ဂဏနာပိ သဟဇာတဝါရောပိ ကာတဗျော။)

၉၃-ကာမာဝစရဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၂၀၂။ ကာမာဝစရံ ဓမ္မံ ပစ္စယာ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကာမာဝစရံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ

ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ ကာမာဝစရာ ခန္ဓာ။ ။ကာမာဝစရံ ဓမ္မံ ပစ္စယာ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ နကာမာဝစရာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ကာမာဝစရံ ဓမ္မံ ပစ္စယာ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ နကာမာဝစရာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နကာမာဝစရံ ဓမ္မံ ပစ္စယာ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသာ။)

ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပစ္စယာ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ပဋိစ္စသဒိသာ။) ။ ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပစ္စယာ နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နကာမာဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ကာမာဝစရဉ္စ နကာမာဝစရဉ္စ ဓမ္မံ ပစ္စယာ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နကာမာဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃) (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ စတ္တာရိ၊ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။



နဟေတု

၂၀၃။ ကာမာဝစရံ ဓမ္မံ ပစ္စယာ ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ကာမာဝစရံ ဧကံ ခန္ဓံ ပစ္စယာ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ကာမာဝစရာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁) နအာရမ္မဏပစ္စယာ။ တိဏိ။

နအဓိပတိဉာဒိ

၂၀၄။ ကာမာဝစရံ ခမ္မံ ပစ္စယာ ကာမာဝစရော ခမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ ဧကံ။ (ယာဝ အသညသတ္တာ။) ။ ကာမာဝစရံ ခမ္မံ ပစ္စယာ
နကာမာဝစရော ခမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝတ္ထု ပစ္စယာ
နကာမာဝစရာဓိပတိ။ ဝတ္ထု ပစ္စယာ ဝိပါကာ နကာမာဝစရာ ခန္ဓာ။
ပဋိသန္ဓိက္ခဏေ။ပ။ ။ ကာမာဝစရံ ခမ္မံ ပစ္စယာ ကာမာဝစရော စ နကာမာ-
ဝစရော စ ခမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိပါကာ နကာမာ-
ဝစရာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နကာမာဝစရံ ခမ္မံ ပစ္စယာ နကာမာဝစရော ခမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသာ။)

ကာမာဝစရဉ္စ နကာမာဝစရဉ္စ ခမ္မံ ပစ္စယာ ကာမာဝစရော ခမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (ပဋိစ္စသဒိသာ။ မူလံ ကာတဗ္ဗံ။) နကာမာဝစရေ ခန္ဓေ စ
ဝတ္ထုဉ္စ ပစ္စယာ နကာမာဝစရာဓိပတိ။ ဝိပါကံ နကာမာဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ
ကာတဗ္ဗံ။) ဝိပါကံ နကာမာဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဝိပါကေ နကာမာဝစရေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃) နဥပနိဿယပစ္စယာ။
တီဏိ။ နအာသေဝနပစ္စယာ။ (သုဒ္ဓကေ အရူပမိဿကေ စ “ဝိပါက”န္တိ
နိယာမေတဗ္ဗံ။ ရူပမိဿကေ နတ္ထိ။ သံခိတ္တံ။)

သုဒ္ဓ

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တီဏိ၊ နသမနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊
နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ
နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၉၃-ကာမာဝစရဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဓိ

ဟေတု

၂၀၅။ ကာမာဝစရံ ဓမ္မံ သံသဋ္ဌော ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ကာမာဝစရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နကာမာဝစရံ ဓမ္မံ သံသဋ္ဌော နကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နကာမာဝစရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ (သဗ္ဗတ္ထ ဒွေ၊)
အဝိဂတေ ဒွေ။

အနုလောမံ။

ကာမာဝစရံ ဓမ္မံ သံသဋ္ဌော ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ကာမာဝစရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ
သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ
ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၉၃-ကာမာဝစရဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၂၀၆။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ကာမာဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္တာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နကာမာဝစရော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နကာမာဝစရော ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) နကာမာဝစရော ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၂၀၇။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ ဂေါတြဘုံ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ စက္ခု။ပ။ ဝတ္ထု ကာမာဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓိ သုဏာတိ။ စေတောပရိယဉာဏေန ကာမာဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ကာမာဝစရော ခန္ဓာ ဣဒ္ဓိဝိဉောဏဿ, စေတောပရိယဉာဏဿ, ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ, ယထာကမ္မူပဂဉာဏဿ, အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၂၀၈။ နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နိဗ္ဗာနံ မဂ္ဂဿ, ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော။ စေတောပရိယဉာဏေန နကာမာဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ နကာမာဝစရော ခန္ဓာ ဣဒ္ဓိဝိဉောဏဿ, စေတောပရိယဉာဏဿ, ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ, ယထာကမ္မူပဂဉာဏဿ, အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အာကာသာနဉ္စာယတနံ ပစ္စဝေက္ခတိ။ ဝိညာဏဉ္စာယတနံ ပစ္စဝေက္ခတိ။ အာကိဉ္စညာယတနံ ပစ္စဝေက္ခတိ။ နေဝသညာနာသညာယတနံ ပစ္စဝေက္ခတိ။ ဒိဗ္ဗံ စက္ခု ပစ္စဝေက္ခတိ။ ဒိဗ္ဗံ သောတဓာတုံ ပစ္စဝေက္ခတိ။ ဣဒ္ဓိဝိဓဉာဏံ ပစ္စဝေက္ခတိ။ စေတောပရိယဉာဏံ။ပ။ ပုဗ္ဗေနိဝါသာနဿတိဉာဏံ။ပ။ ယထာကမ္မုပဂဉာဏံ။ပ။ အနာဂတံသဉာဏံ ပစ္စဝေက္ခတိ။ နကာမာဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၂၀၉။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သေက္ခာ ဂေါတြဘုံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ဝေါဒါနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ စက္ခု။ပ။ ဝတ္ထု ကာမာဝစရေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ— ကာမာဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

၂၁၀။ နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— နိဗ္ဗာနံ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ— နကာမာဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ အဓိပတိပစ္စယေန ပစ္စယော။ အာကာသာနဉ္စာယတနံ ဂရုံ ကတွာ

ပစ္စဝေက္ခတိ။ ဝိညာဏဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ နေဝသညာ-
နာသညာယတနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ဒိဗ္ဗံ စက္ခူ။ပ။ ဒိဗ္ဗံ သောတဓာတုံ။ပ။
ဣဒ္ဓိဝိဉ္စေဏံ။ပ။ အနာဂတံသညာဏံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ နကာမာဝစရေ
ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာဓာဓိပဓိ—နကာမာဝစရာဓိပတိ စိတ္တသမုဋ္ဌာနာနံ
ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ
စ နကာမာဝစရဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာဓာ-
ဓိပဓိ—နကာမာဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အနန္တရာဓိ

၂၁၁။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ ကာမာဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ကာမာ-
ဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။
အနုလောမံ ဝေါဒါနဿ။ အာဝဇ္ဇနာ ကာမာဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (၁)

ကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ကာမာဝစရံ စုတိစိတ္တံ နကာမာဝစရဿ ဥပပတ္တိစိတ္တဿ။ အာဝဇ္ဇနာ
နကာမာဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ကာမာဝစရာ ခန္ဓာ
နကာမာဝစရဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ ပဌမဿ ဈာနဿ
ပရိကမ္ဘံ ပဌမဿ ဈာနဿ အနန္တရပစ္စယေန ပစ္စယော။ပ။ စတုတ္ထဿ
ဈာနဿ။ပ။ နေဝသညာနာသညာယတနဿ ပရိကမ္ဘံ။ပ။ ဒိဗ္ဗဿ စက္ခူဿ။ပ။
ဒိဗ္ဗာယ သောတဓာတုယာ။ပ။ ဣဒ္ဓိဝိဉ္စေဏဿ။ပ။ စေတောပရိယ-
ညာဏဿ။ပ။ ပုဗ္ဗေနိဝါသာနုဿတိညာဏဿ။ပ။ ယထာကမ္မုပဂညာဏဿ။ပ။
အနာဂတံသညာဏဿ ပရိကမ္ဘံ အနာဂတံသညာဏဿ အနန္တရပစ္စယေန
ပစ္စယော။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ။ အနုလောမံ ဖလသမာပတ္တိယာ
အနန္တရပစ္စယေန ပစ္စယော။ (၂)

၂၁၂။ နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ နကာမာဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နကာမာဝစရာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလဿ။ ဖလံ ဖလဿ။ နိရောဓာ
ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန
ပစ္စယော။ ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အနန္တရပစ္စယေန

ပစ္စယော။ နကာမာဝစရံ စုတိစိတ္တံ ကာမာဝစရဿ ဥပပတ္တိစိတ္တဿ။ နကာမာဝစရံ ဘဝင်္ဂိ အာဝဇ္ဇနာယ။ နကာမာဝစရာ ခန္ဓာ ကာမာဝစရဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ သတ္တ။ အညမညပစ္စယေန ပစ္စယော။ဆ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၂၁၃။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ကာမာဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ဝိပဿနံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ ကာမာဝစရံ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ ဝိပဿနံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။ ကာမာဝစရာ သဒ္ဓါ။ပ။ သေနာသနံ ကာမာဝစရာယ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ကာမာဝစရံ သဒ္ဓံ ဥပနိဿာယ နကာမာဝစရံ ဈာနံ ဥပ္ပါဒေတိ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ကာမာဝစရံ သီလံ။ပ။ သေနာသနံ ဥပနိဿာယ နကာမာဝစရံ ဈာနံ ဥပ္ပါဒေတိ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ကာမာဝစရာ သဒ္ဓါ။ပ။ သေနာသနံ နကာမာဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမဿ ဈာနဿ ပရိကမ္ပံ ပဌမဿ ဈာနဿ။ပ။ စတုတ္ထဿ ဈာနဿ။ပ။ အာကာသာနဉ္စာယတနဿ။ပ။ ပဌမဿ မဂ္ဂဿ။ပ။ စတုတ္ထဿ မဂ္ဂဿ ပရိကမ္ပံ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၂၁၄။ နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—နကာမာဝစရံ သဒ္ဓံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ နကာမာဝစရံ

သီလံ။ပ။ ပညံ ဥပနိဿာယ နကာမာဝစရံ ဈာနံ ဥပ္ပါဒေတိ။ပ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ နကာမာဝစရာ သဒ္ဓါ။ပ။ ပညာ နကာမာဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမံ ဈာနံ ဒုတိယဿ ဈာနဿ ဥပနိဿယပစ္စယေန ပစ္စယော။ပ။ တတိယံ ဈာနံ။ပ။ စတုတ္ထံ ဈာနံ။ပ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမော မဂ္ဂေါ ဒုတိယဿ မဂ္ဂဿ။ပ။ ဒုတိယော မဂ္ဂေါ တတိယဿ မဂ္ဂဿ။ပ။ တတိယော မဂ္ဂေါ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—နကာမာဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ဝိပဿနံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နကာမာဝစရံ သီလံ။ပ။ ပညံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ဝိပဿနံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နကာမာဝစရာ သဒ္ဓါ။ပ။ ပညာ ကာမာဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂံ ဥပနိဿာယ သင်္ခါရေ အနိစ္စတော။ပ။ ဝိပဿန္တိ။ မဂ္ဂေါ အရိယာနံ အတ္ထပဋိသမ္ဘိဒါယ။ ဓမ္မပဋိသမ္ဘိဒါယ။ နိရုတ္တိပဋိသမ္ဘိဒါယ။ ပဋိဘာနပဋိသမ္ဘိဒါယ။ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဖလသမာပတ္တိ ကာယိကဿ သုခဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတာဒိ

၂၁၅။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု ကာမာဝစရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ။ ကာမာဝစရော

ဓမ္မော နကာမာဝစရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏ-
ပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု
နကာမာဝစရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ တီဏိ။

ကမ္မာဒိ

၂၁၆။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ (သံခိတ္တံ။)

နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ (သံခိတ္တံ။) ။ နကာမာဝစရော ဓမ္မော
ကာမာဝစရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခ-
ဏိကာ။ (သံခိတ္တံ။) ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ စ နကာမာ-
ဝစရဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။
(သံခိတ္တံ။) (၃)

ဝိပါကပစ္စယေန ပစ္စယော။ စတ္တာရိ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။
ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။
ဓဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပ္ပယုတ္တ

၂၁၇။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) ။ ကာမာဝစရော
ဓမ္မော နကာမာဝစရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဟဇာတံ—(သံခိတ္တံ။) ပဋိသန္ဓိက္ခဏေ ဝတ္ထု နကာမာဝစရာနံ
ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု နကာမာဝစရာနံ
ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ ။ သဟဇာတာ နကာမာဝစရာ ခန္ဓာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။
ပစ္စာဇာတာ နကာမာဝစရာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိအာဒိ

၂၁၈။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) ။ ကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု နကာမာဝစရာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ (ပုရေဇာတသဒိသံ။) (၂)

နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ။ (သံခိတ္တံ။) ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (ဝိပ္ပယုတ္တသဒိသံ။) ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ စ နကာမာဝစရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) (၃)

၂၁၉။ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတံ နကာမာဝစရာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတံ နကာမာဝစရာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ နကာမာဝစရာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋတ္တာ-ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ။ ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော နကာမာဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော နကာမာဝစရော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၂၀။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊

အာသေဝနေ တိဏိံ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊
ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒေ၊ ဝိပွယုတ္တေ
တိဏိံ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

၂-ပစ္စနိယုဒ္ဓါရ

၂၂၁။ ကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။
ကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

၂၂၂။ နကာမာဝစရော ဓမ္မော နကာမာဝစရဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ။ နကာမာဝစရော ဓမ္မော ကာမာဝစရဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။
နကာမာဝစရော ဓမ္မော ကာမာဝစရဿ စ နကာမာဝစရဿ စ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

ကာမာဝစရော စ နကာမာဝစရော စ ဓမ္မော ကာမာဝစရဿ ဓမ္မဿ
သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ကာမာဝစရော စ
နကာမာဝစရော စ ဓမ္မော နကာမာဝစရဿ ဓမ္မဿ သဟဇာတံ၊
ပုရေဇာတံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၂၃။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ န သဟဇာတေ ဆ၊ နအညမညေ ဆ၊
နနိဿယေ ဆ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ။ပ။ နသမ္ပယုတ္တေ ဆ၊

နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ ပဉ္စ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ ပဉ္စ။



၃-ပစ္စယာနုလောမပစ္စနိယ

၂၂၄။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊ နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၂၅။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ (အနုလောမမာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

ကာမာဝစရဒုကံ နိဋ္ဌိတံ။



၉၄-ရူပါဝစရဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၂၂၆။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၂၇။ နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။

ပဋိသန္ဓိကွဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ ။ နရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိကွဏေ ဝတ္ထု ပဋိစ္စ ရူပါဝစရာ ခန္ဓာ။ ။ နရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိကွဏေ ဝတ္ထု ပဋိစ္စ ရူပါဝစရာ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋုတ္တာရူပံ။ (၃)

၂၂၈။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိကွဏေ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိကွဏေ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိကွဏေ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ (သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၂၉။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါဏေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ စတ္တာရိ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု နအာရမ္မဏ

၂၃၀။ နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိကွဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ

ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော
မောဟော။ (၁)။ ။ နအာရမ္မဏပစ္စယာ တီဏိ။

နအဓိပတိဘဒ္ဒိ

၂၃၁။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
ရူပါဝစရေ ခန္ဓေ ပဋိစ္စ ရူပါဝစရာဓိပတိ။ ဝိပါကံ ရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ
နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝိပါကေ ရူပါဝစရေ ခန္ဓေ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော
စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။ ဝိပါကံ ရူပါဝစရံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
နရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
တီဏိ။ (နကာမာဝစရံ ပဋိစ္စဝါရသဒိသံ နိန္နာနံ၊ ဣဓ သဗ္ဗေ မဟာဘူတာ
ကာတဗ္ဗာ။) (၃)

၂၃၂။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ ပဋိသန္ဓိက္ခဏေ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ နရူပါဝစရော
ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝိပါကေ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ
ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။
ပဋိသန္ဓိက္ခဏေ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ
စ။ပ။ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ (၃)။ ။
နအနန္တရပစ္စယာ။ပ။ နဥပနိဿယပစ္စယာ။

နပုရေဇာတာဒိ

၂၃၃။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ ရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ ရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။

ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတ-
ပစ္စယာ။ ပဋိသန္တိက္ခဏေ ရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ နရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ နရူပါဝစရေ
ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္တိက္ခဏေ။ပ။ (ယာဝ အသညာသတ္တာ။
ဣတရေ ပဉ္စပိ ပဉ္စာ။ အနုလောမံ ကာတဗ္ဗံ။) နပစ္ဆာဇာတပစ္စယာ။ နဝ။

နအာသေဝနာဒိ

၂၃၄။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ ဝိပါကံ ရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္တိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအာသေဝနပစ္စယာ။ ရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိ-
သန္တိက္ခဏေ။ပ။ ။ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ နအာသေဝနပစ္စယာ။ ဝိပါကံ ရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ (၃)

နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝနပစ္စယာ။
တိဏိ။

ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ (သံခိတ္တံ။ မူလံ။ ဣတရေပိ ပဉ္စာ ကာတဗ္ဗာ။) နကမ္မပစ္စယာ။ ဒွေ။ပ။
နသမ္ပယုတ္တပစ္စယာ။

၂၃၅။ နရူပါဝစရံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တ-
ပစ္စယာ။ အရူပေ နရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညာသတ္တာနံ။ပ။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၃၆။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ
နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ

ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊
နသမ္ပယုတ္တေ တိဏိံ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တိဏိံ၊ နောဝိဂတေ
တိဏိံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)

၉၄-ရူပါဝစရဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟောဘု

၂၃၇။ ရူပါဝစရံ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိံ။ (ပဋိစ္စသဒ္ဓိသံ။)

နရူပါဝစရံ ဓမ္မံ ပစ္စယာ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နရူပါဝစရံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ (ယာဝ အဇ္ဈတ္တိကံ မဟာဘူတံ။) ဝတ္ထု ပစ္စယာ နရူပါဝစရော ခန္ဓာ။ ။
နရူပါဝစရံ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု
ပစ္စယာ ရူပါဝစရော ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ နရူပါဝစရံ ဓမ္မံ ပစ္စယာ
ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု
ပစ္စယာ ရူပါဝစရော ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၃၈။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ
နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ
စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ
ဓမ္မံ ပစ္စယာ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ
စ။ပ။ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၃၉။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ စတ္တာရိ၊ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၂၄၀။ နရူပါဝစရံ ဓမ္မံ ပစ္စယာ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ အဟေတုကံ နရူပါဝစရံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသည-သတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခာရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ ဝတ္ထု ပစ္စယာ အဟေတုကာ နရူပါဝစရာ ခန္ဓာ။ ဝိစိကိစ္ဆာ-သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁) (သံခိတ္တံ။)

နအဓိပတိ

၂၄၁။ ရူပါဝစရံ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-ပစ္စယာ။ တိဏိ။ (ပဋိစ္စဝါရသဒိသံ။)

နရူပါဝစရံ ဓမ္မံ ပစ္စယာ နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (ပဋိစ္စဝါရသဒိသံ။) ။ နရူပါဝစရံ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝတ္ထု ပစ္စယာ ရူပါဝစရာဓိပတိ။ ဝတ္ထု ပစ္စယာ ဝိပါကာ ရူပါဝစရာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ နရူပါဝစရံ ဓမ္မံ ပစ္စယာ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိပါကာ ရူပါဝစရာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိ-သန္ဓိက္ခဏေ။ပ။ (၃)

၂၄၂။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ရူပါဝစရေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ရူပါဝစရာဓိပတိ။

ဝိပါကံ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။
ပဋိသန္ဓိက္ခဏေ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ။ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ နရူပါဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝိပါကေ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရဉ္စ နရူပါဝစရဉ္စ ဓမ္မံ
ပစ္စယာ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။
ဝိပါကံ ရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။
ဝိပါကေ ရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃) (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၄၃။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ။ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ
နဝ၊ နအာသေဝနေ နဝ၊ (သုဒ္ဓိကေ အရူပေ စ မိဿကေ စ “ဝိပါက”န္တိ
နိယာမေတပ္ပံ။) နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ
ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊
နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၉၄-ရူပါဝစရဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဓိ

ပောတု

၂၄၄။ ရူပါဝစရံ ဓမ္မံ သံသဋ္ဌော ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ရူပါဝစရံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၁)

နရူပါဝစရံ ဓမ္မံ သံသဋ္ဌော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နရူပါဝစရံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) အဝိဂတေ ဒွေ။

အနုလောမံ။

နရူပါဝစရံ ဓမ္မံ သံသဋ္ဌော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
(သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ
ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗျော။)

၉၄-ရူပါဝစရဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၂၄၅။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ရူပါဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ရူပါဝစရာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ရူပါဝစရာ
ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နရူပါဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၂၄၆။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စေတောပရိယဉာဏေန ရူပါဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ရူပါဝစရော ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ပဌမံ ဈာနံ ပစ္စဝေက္ခတိ။ပ။ စတုတ္ထံ ဈာနံ ပစ္စဝေက္ခတိ။ ဒိဗ္ဗံ စက္ခု ပစ္စဝေက္ခတိ။ ဒိဗ္ဗံ သောတဓာတု။ပ။ ဣဒ္ဓိဝိဉောဏံ။ပ။ စေတောပရိယဉာဏံ။ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ။ပ။ ယထာကမ္မုပဂဉာဏံ။ပ။ အနာဂတံသဉာဏံ ပစ္စဝေက္ခတိ။ ရူပါဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

၂၄၇။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု နရူပါဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ၊ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နရူပါဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ နရူပါဝစရော ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဓိပတိ

၂၄၈။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာဓာဓိပတိ— ရူပါဝစရာဓိပတိသမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန

ပစ္စယော။ ။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ပဌမံ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ပ။ စတုတ္ထံ ဈာနံ။ပ။ ဒိဗ္ဗံ စက္ခု။ပ။ ဒိဗ္ဗံ သောတဓာတုံ။ပ။ ဣဒ္ဓိဝိဉာဏံ။ပ။ စေတောပရိယဉာဏံ။ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ။ပ။ ယထာကမ္မူပဂဉာဏံ။ပ။ အနာဂတံသဉာဏံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ရူပါဝစရေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ရူပါဝစရာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ စ နရူပါဝစရဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—ရူပါဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနု ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၂၄၉။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိက္ခာနိ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နရူပါဝစရေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ အာကာသာနဉ္စာယတနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ပ။ နေဝသညာနာသညာယတနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ သဟဇာတာဓိပတိ—နရူပါဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနု ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနန္တရာဇိ

၂၅၀။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ရူပါဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ရူပါဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ရူပါဝစရံ စုတိစိတ္တံ နရူပါဝစရဿ

ဥပပတ္တိစိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ ရူပါဝစရံ ဘဝင်္ဂံ အာဝဇ္ဇနာယ။
ရူပါဝစရာ ခန္ဓာ နရူပါဝစရဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

၂၅၁။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နရူပါဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နရူပါဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ နေဝသညာ- နာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ ။ နရူပါ- ဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ နရူပါဝစရံ စုတိစိတ္တံ ရူပါဝစရဿ ဥပပတ္တိစိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ နရူပါဝစရာ ခန္ဓာ ရူပါဝစရဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ ပဌမဿ ဈာနဿ ပရိကမ္ဘံ ပဌမဿ ဈာနဿ အနန္တရပစ္စယေန ပစ္စယော။ပ။ စတုတ္ထဿ ဈာနဿ။ပ။ ဒိဗ္ဗဿ စက္ခုဿ။ပ။ ဒိဗ္ဗာယ သောတဓာတုယာ။ပ။ ဣဒ္ဓိဝိဓ- ဉာဏဿ။ပ။ စေတောပရိယဉာဏဿ။ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ။ပ။ ယထာကမ္မူပဂဉာဏဿ။ပ။ အနာဂတံသဉာဏဿ ပရိကမ္ဘံ အနာဂတံသ- ဉာဏဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ သတ္တံ။ အညမညပစ္စယေန ပစ္စယော။ဆ။ နိဿယပစ္စယေန ပစ္စယော။ သတ္တံ။

ဥပနိဿယ

၂၅၂။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿ- ယော—ရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ရူပါဝစရံ ဈာနံ ဥပ္ပါဒေတိ၊ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ရူပါဝစရံ သီလံ။ပ။ ပညံ ဥပနိဿာယ ရူပါဝစရံ ဈာနံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ရူပါဝစရာ သဒ္ဓါ။ပ။ ပညာ ရူပါဝစရာယ သဒ္ဓါယ။ပ။ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမံ ဈာနံ ဒုတိယဿ ဈာနဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဒုတိယံ ဈာနံ တတိယဿ ဈာနဿ။ပ။ တတိယံ ဈာနံ စတုတ္ထဿ ဈာနဿ ဥပနိဿယ- ပစ္စယေန ပစ္စယော။ (၁)

ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။

ဥပေါသထကမ္ဘဲ ကရောတိ။ နရူပါဝစရံ ဈာနံ။ပ။ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ ရူပါဝစရံ သီလံ။ပ။ ပညံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ မာနံ ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ ရူပါဝစရာ သဒ္ဓါ။ပ။ ပညာ နရူပါဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၂၅၃။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—နရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ဘဲ ကရောတိ။ နရူပါဝစရံ ဈာနံ။ပ။ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နရူပါဝစရံ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ နရူပါဝစရာ သဒ္ဓါ။ပ။ ပညာ။ ရာဂေါ။ပ။ သေနာသနံ နရူပါဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—နရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ရူပါဝစရံ ဈာနံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ နရူပါဝစရံ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ရူပါဝစရံ ဈာနံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ နရူပါဝစရာ သဒ္ဓါ။ပ။ သေနာသနံ ရူပါဝစရာယ သဒ္ဓါယ။ပ။ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမဿ ဈာနဿ ပရိကမ္ဘဲ ပဌမဿ ဈာနဿ ဥပနိဿယပစ္စယေန ပစ္စယော။ပ။ စတုတ္ထဿ ဈာနဿ။ပ။ ဒိဗ္ဗဿ စက္ခုဿ ပရိကမ္ဘဲ။ပ။ ဒိဗ္ဗာယ သောတဓာတုယာ။ပ။ ဣဒ္ဓိဝိဓဉာဏဿ။ပ။ စေတောပရိယဉာဏဿ။ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ။ပ။ ယထာကမ္မုပဂဉာဏဿ။ပ။ အနာဂတံသဉာဏဿ ပရိကမ္ဘဲ အနာဂတံသဉာဏဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတဘိ

၂၅၄။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—

စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနသံ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခု-
 ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန
 ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာ-
 ယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထု နရူပါဝစရာနံ
 ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ။နရူပါဝစရာ ခမ္မော ရူပါဝစရဿ
 ခမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထု-
 ပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ
 သောတဓာတုယာ သဒ္ဓိံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ရူပါဝစရာနံ
 ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ တိဏိ။

ကမ္မာဒိ

၂၅၅။ ရူပါဝစရာ ခမ္မော ရူပါဝစရဿ ခမ္မဿ ကမ္မပစ္စယေန ပစ္စယော။
 သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ ရူပါဝစရာ စေတနာ
 သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
 နာနာက္ခဏိကာ ရူပါဝစရာ စေတနာ ဝိပါကာနံ ရူပါဝစရာနံ ခန္ဓာနံ
 ကမ္မပစ္စယေန ပစ္စယော။ ။ ရူပါဝစရာ ခမ္မော နရူပါဝစရဿ ခမ္မဿ
 ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ
 ရူပါဝစရာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
 ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ရူပါဝစရာ စေတနာ ကဋတ္တာရူပါနံ
 ကမ္မပစ္စယေန ပစ္စယော။ ။ ရူပါဝစရာ ခမ္မော ရူပါဝစရဿ စ နရူပါဝစရဿ
 စ ခမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။
 သဗ္ဗဇာတာ ရူပါဝစရာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
 ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ
 ရူပါဝစရာ စေတနာ ဝိပါကာနံ ရူပါဝစရာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ
 ကမ္မပစ္စယေန ပစ္စယော။ (၃)

နရူပါဝစရာ ခမ္မော နရူပါဝစရဿ ခမ္မဿ ကမ္မပစ္စယေန ပစ္စယော။
 သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ နရူပါဝစရာ စေတနာ
 သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
 ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နရူပါဝစရာ စေတနာ ဝိပါကာနံ
 နရူပါဝစရာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါကပစ္စယေန ပစ္စယော။ စတ္တာရိ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။
ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။
မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒေ။

ဝိပွယုတ္တ

၂၅၆။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) ။ နရူပါဝစရော ဓမ္မော
ရူပါဝစရဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။
သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု ရူပါဝစရာနံ ခန္ဓာနံ ဝိပွယုတ္တပစ္စယေန
ပစ္စယော။ ပုရေဇာတံ ဝတ္ထု ရူပါဝစရာနံ ခန္ဓာနံ ဝိပွယုတ္တပစ္စယေန
ပစ္စယော။ (၂)

အတ္ထိအာဒိ

၂၅၇။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
(ပဋိစ္စသဒိသံ။) ။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ ရူပါဝစရော ဓမ္မော
ရူပါဝစရဿ စ နရူပါဝစရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
(ပဋိစ္စသဒိသံ။) (၃)

နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) ။
နရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု ရူပါဝစရာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။
ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထု ရူပါဝစရာနံ ခန္ဓာနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၂)

၂၅၈။ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ရူပါဝစရဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဗ္ဗဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ရူပါဝစရော
ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒေ
ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော

နရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတာ ရူပါဝစရာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ ရူပါဝစရာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ရူပါဝစရာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။(၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၅၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္စာဇာတေ ဒွေ၊ အာသေဝနေ တိဏိ၊ ကမ္မေ စတ္တာရိ၊ ဝိပါဂေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တိဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။



၂-ပစ္စနိယုဒ္ဓါရ

၂၆၀။ ရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္စာဇာတ-ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ရူပါဝစရော ဓမ္မော ရူပါဝစရဿ စ နရူပါဝစရဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၂၆၁။ နရူပါဝစရော ဓမ္မော နရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

၁၅၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ နရူပါဝစရော ဓမ္မော ရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-ပစ္စယေန ပစ္စယော။ (၂)

ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော ရူပါဝစရဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ ။ ရူပါဝစရော စ နရူပါဝစရော စ ဓမ္မော နရူပါဝစရဿ ဓမ္မဿ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၆၂။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊ နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ဆ၊ နအညမညေ ဆ၊ နနိဿယေ ဆ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ သတ္တ။ပ။ နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ ပဉ္စ၊ နော-နတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ ပဉ္စ။



၃-ပစ္စယာနုလောမပစ္စနိယ

၂၆၃။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊ နအနန္တရေ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၆၄။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ။ (အနုလောမမာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

ရူပါဝစရဒုကံ နိဋ္ဌိတံ။

ဟေတု

၂၆၅။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ အရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ။ အရူပါဝစရံ
ဓမ္မံ ပဋိစ္စ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
အရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ (၃)

၂၆၆။ နအရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နအရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ နအရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ
ကဋ္ဌတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ
မဟာဘူတံ။ပ။ (၁)

အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ အရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁) (သံခိတ္တံ။)

၂၆၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊
ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊
ဝိပါကေ ဒွေ၊ အာဟာရေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

နဟေတု နအာရမ္မဏ

၂၆၈။ နအရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နအရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ

ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္တိက္ခဏေ။ပ။ (ယာဝ အသည-
သတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁) ။ နအာရမ္မဏပစ္စယာ။ တီဏိ။

နအဓိပတျာဒိ

၂၆၉။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ အရူပါဝစရေ ခန္ဓေ ပဋိစ္စ အရူပါဝစရာဓိပတိ။ ဝိပါကံ အရူပါဝစရံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ (၁)

နအရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
နအရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁) ။ နအနန္တရ-
ပစ္စယာ။ပ။ နဥပနိဿယပစ္စယာ။

နပုရေဇာတာဒိ

၂၇၀။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ အရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
(မူလံ ကာတဗ္ဗံ။) အရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နအရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နအရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္တိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁) ။ နပစ္ဆာဇာတပစ္စယာ။

နအာသေဝန

၂၇၁။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ ဝိပါကံ အရူပါဝစရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္တိက္ခဏေ။ပ။ ။ အရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအာသေဝနပစ္စယာ။ အရူပါဝစရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နအရူပါဝစရံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအာသေဝန-
ပစ္စယာ။ နအရူပါဝစရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
နအာသေဝနပစ္စယာ။ အရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁) (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၇၂။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ စတ္တာရိ၊
နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)



၉၅-အရူပါဝစရဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၂၇၃။ အရူပါဝစရံ ဓမ္မံ ပစ္စယာ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသာ။)

နအရူပါဝစရံ ဓမ္မံ ပစ္စယာ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နအရူပါဝစရံ ဧကံ ခန္တံ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ
နအရူပါဝစရော ခန္ဓာ။ ။ နအရူပါဝစရံ ဓမ္မံ ပစ္စယာ အရူပါဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အရူပါဝစရော ခန္ဓာ။ ။ နအရူပါဝစရံ
ဓမ္မံ ပစ္စယာ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ အရူပါဝစရော ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။(၃)

၂၇၄။ အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။ အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ။အရူပါဝစရဉ္စ နအရူပါဝစရဉ္စ ဓမ္မံ ပစ္စယာ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အရူပါဝစရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ အရူပါဝစရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၇၅။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ စတ္တာရိ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ စတ္တာရိ၊ ကမ္မေ နဝ၊ ဝိပါကေ ဒွေ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နပေတောဒိ

၂၇၆။ နအရူပါဝစရံ ဓမ္မံ ပစ္စယာ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နအရူပါဝစရံ ဧကံ ခန္ဓံ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နအရူပါဝစရော ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ- သဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁) ။ နအာရမ္မဏပစ္စယာ။ တီဏိ။

အရူပါဝစရံ ဓမ္မံ ပစ္စယာ အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ အရူပါဝစရေ ခန္ဓေ ပစ္စယာ အရူပါဝစရောဓိပတိ။ ဝိပါကံ အရူပါဝစရံ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နအရူပါဝစရံ ဓမ္မံ ပစ္စယာ နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နအရူပါဝစရံ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ- ဝိညာဏံ။ ဝတ္ထု ပစ္စယာ နအရူပါဝစရော ခန္ဓာ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၇၇။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ နအညမညေ နဥပနိဿယေ တီဏိ၊
နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ စတ္တာရိ၊ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ကန္တိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)



၉၅-အရူပါဝစရဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၂၇၈။ အရူပါဝစရံ ဓမ္မံ သံသဋ္ဌော အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ အရူပါဝစရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နအရူပါဝစရံ ဓမ္မံ သံသဋ္ဌော နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နအရူပါဝစရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (အနုလောမံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ
ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။ (ပစ္စနိယံ။)

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၉၅-အရူပါဝစရဒုက ၇-ပဠာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၂၇၉။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အရူပါဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) အရူပါဝစရာ ဟေတု စိတ္တ- သမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) အရူပါဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နအရူပါဝစရာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၂၈၀။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ အာရမ္မဏ- ပစ္စယေန ပစ္စယော။ ။ အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အကာသာနဉ္စာယတနံ ပစ္စဝေက္ခတိ။ ဝိညာ- ဏဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ နေဝသညာနာသညာယတနံ ပစ္စဝေက္ခတိ။ အရူပါဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန အရူပါဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အရူပါဝစရာ ခန္ဓာ စေတောပရိယဉာဏဿ, ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ, ယထာကမ္မူပဂ- ဉာဏဿ, အနာဂတံသဉာဏဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရပ္ပ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ

ပစ္စဝေက္ခန္တိ၊ နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု နအရူပါဝစရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓိ သုဏာတိ။ စေတော- ပရိယဉာဏေန နအရူပါဝစရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ ရူပါယတနံ စက္ခု- ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နအရူပါဝစရာ ခန္ဓာ ဣဒ္ဓိဝိညာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိညာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသညာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ- ပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၂၈၁။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတဓိပတိ—အရူပါဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ။ အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—အာကာသာနဉ္စာယတနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ပ။ နေဝသညာနာသညာယတနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အရူပါဝစရေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတဓိပတိ—အရူပါဝစရာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိ- ပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) အရူပါဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၂၈၂။ နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလံ။ပ။ နိဗ္ဗာန် ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နအရူပါဝစရေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတဓိပတိ—နအရူပါဝစရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနန္တရာဇိ

၂၈၃။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အရူပါဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အရူပါဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ။အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ အရူပါဝစရံ စုတိစိတ္တံ နအရူပါဝစရဿ ဥပပတ္တိစိတ္တဿ။ အရူပါဝစရံ ဘဝင်္ဂိ အာဝဇ္ဇနာယ။ အရူပါဝစရာ ခန္ဓာ နအရူပါဝစရဿ ဝုဋ္ဌာနဿ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

၂၈၄။ နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နအရူပါဝစရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နအရူပါဝစရာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ ။ နအရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ နအရူပါဝစရံ စုတိစိတ္တံ အရူပါဝစရဿ ဥပပတ္တိစိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ နအရူပါဝစရာ ခန္ဓာ အရူပါဝစရဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ အာကာသာနဉ္စာယတနဿ ပရိကမ္ဘံ အာကာသာနဉ္စာယတနဿ အနန္တရပစ္စယေန ပစ္စယော။ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနဿ။ပ။ နေဝသညာနာသညာယတနဿ ပရိကမ္ဘံ နေဝသညာနာသညာယတနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၂၈၅။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဝိညာဏဉ္စာယတနံ အာကိဉ္စညာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။

ပကတူပနိဿယော—အရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ ကရောတိ။ နအရူပါဝစရံ ဈာနံ ဥပ္ပါဒေတိ။ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ အရူပါဝစရံ သီလံ။ပ။ ပညံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ အရူပါဝစရာ သဒ္ဓါ။ပ။ ပညာ နအရူပါဝစရာယ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၂၈၆။ နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—နအရူပါဝစရံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ ကရောတိ။ နအရူပါဝစရံ ဈာနံ ဥပ္ပါဒေတိ။ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ နအရူပါဝစရံ သီလံ။ပ။ ပညံ။ပ။ ရာဂံ။ပ။ ပတ္တနံ။ပ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ နအရူပါဝစရာ သဒ္ဓါ။ပ။ သေနာသနံ နအရူပါဝစရာယ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နအရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-နိဿယော—အာကာသာနဉ္စာယတနဿ ပရိကမ္ပံ အာကာသာနဉ္စာယတနဿ ဥပနိဿယပစ္စယေန ပစ္စယော။ပ။ နေဝသညာနာသညာယတနဿ ပရိကမ္ပံ နေဝသညာနာသညာယတနဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၂၈၇။ နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခု-ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—

စက္ကာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။
 ဝတ္ထု နအရူပါဝစရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ။ နအရူပါ-
 ဝစရာ ဓမ္မော အရူပါဝစရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထု-
 ပုရေဇာတံ—ဝတ္ထု အရူပါဝစရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)
 ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ တီဏိ။

ကမ္မ

၂၈၈။ အရူပါဝစရာ ဓမ္မော အရူပါဝစရဿ ဓမ္မဿ ကမ္မပစ္စယေန
 ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ပ။ ။ အရူပါဝစရာ ဓမ္မော
 နအရူပါဝစရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ အရူပါဝစရာ စေတနာ
 စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) အရူပါဝစရာ
 စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
 ပစ္စယော။ (၃)

နအရူပါဝစရာ ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
 သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နအရူပါဝစရာ စေတနာ
 သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
 (သံခိတ္တံ။) (၁)

ဝိပါကာဒိ

၂၈၉။ အရူပါဝစရာ ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဝိပါကပစ္စယေန
 ပစ္စယော။ (သံခိတ္တံ။)

နအရူပါဝစရာ ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
 (သံခိတ္တံ။) အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။
 စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။
 သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပ္ပယုတ္တ

၂၉၀။ အရူပါဝစရာ ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) (၁)

နအရူပါဝစရာ ဓမ္မော နအရူပါဝစရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) နအရူပါဝစရာ

ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ
ဝတ္ထု အရူပါဝစရာနံ ခန္ဓာနံ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၂)

အတ္ထိအာဒိ

၂၉၁။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ။ပ။ ။အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ပ။ အရူပါဝစရော ဓမ္မော
အရူပါဝစရဿ စ နအရူပါဝစရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ။ (သံခိတ္တံ။) (၃)

နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ)။ ။
နအရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
ပုရေဇာတံ—ဝတ္ထု အရူပါဝစရာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၂၉၂။ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော အရူပါဝစရဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗာဇာတော—
အရူပါဝစရော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ။ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော
နအရူပါဝစရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊
အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗာဇာတော—အရူပါဝစရာ ခန္ဓာ စ မဟာဘူတာ စ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော—အရူပါဝစရာ
ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတော—အရူပါဝစရာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၉၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊
အာသေဝနေ တီဏိ၊ ကမ္မေ စတ္တာရိ၊ ဝိပါဏေ ဒွေ၊ အာဟာရေ စတ္တာရိ၊

ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒေ၊ ဝိပ္ပယုတ္တေ တိဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

၂-ပစ္စနိယုဒ္ဓါရ

၂၉၄။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ။ အရူပါဝစရော ဓမ္မော အရူပါဝစရဿ စ နအရူပါဝစရဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၂၉၅။ နအရူပါဝစရော ဓမ္မော နအရူပါဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ နအရူပါဝစရော ဓမ္မော အရူပါဝစရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော အရူပါဝစရဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ ။ အရူပါဝစရော စ နအရူပါဝစရော စ ဓမ္မော နအရူပါဝစရဿ ဓမ္မဿ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၉၆။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊ နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ သတ္တ။ပ။ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၉၇။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။
နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၉၈။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ။
(အနုလောမမာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ သတ္တ။

အရူပါဝစရဒုကံ နိဋ္ဌိတံ။

၉၆-ပရိယာပန္နဒုက ၁-ပဋိစ္စဝါရ

၂၉၉။ ပရိယာပန္နံ ဓမ္မံ ပဋိစ္စ ပရိယာပန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပရိယာပန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ စူဠန္တရဒုကေ လောကီယဒုကံ။ ဧဝံ ဣမမ္ပိ ဒုကံ
ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

ပရိယာပန္နဒုကံ နိဋ္ဌိတံ။

၉၇-နိယျာနိကဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

၃၀၀။ နိယျာနိကံ ဓမ္မံ ပဋိစ္စ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နိယျာနိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ။ နိယျာနိကံ
ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နိယျာနိကော
ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ။ နိယျာနိကံ ဓမ္မံ ပဋိစ္စ နိယျာနိကော စ
အနိယျာနိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နိယျာနိကံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အနိယျာနိကံ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အနိယျာနိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ
မဟာဘူတံ။ပ။ (၁)

နိယျာနိကဉ္စ အနိယျာနိကဉ္စ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နိယျာနိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၃၀၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ
ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ဧကံ၊
အာဟာရေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု နအာရမ္မဏ

၃၀၂။ အနိယျာနိကံ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ အနိယျာနိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု
ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော
မောဟော။ (၁) ။ နအာရမ္မဏပစ္စယာ။ တီဏိ။

နအဓိပတျာဒိ

၃၀၃။ နိယျာနိကံ ဓမ္မံ ပဋိစ္စ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ နိယျာနိကေ ခန္ဓေ ပဋိစ္စ နိယျာနိကာဓိပတိ။ (၁)

အနိယျာနိကံ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
အနိယျာနိကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ ကာတဗ္ဗာ။) (၁)

နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။ နအညမညပစ္စယာ။ပ။

နပုရေဇာတ

၃၀၄။ နိယျာနိကံ ဓမ္မံ ပဋိစ္စ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နိယျာနိကံ ဧကံ ခန္တံ။ပ။ ။ နိယျာနိကံ ဓမ္မံ ပဋိစ္စ
အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ နိယျာနိကေ ခန္ဓေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အနိယျာနိကံ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ အနိယျာနိကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
အနိယျာနိကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

နိယျာနိကဉ္စ အနိယျာနိကဉ္စ ဓမ္မံ ပဋိစ္စ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ နိယျာနိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၀၅။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ၊
နအနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ
ပဉ္စ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊
နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ
ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)



၉၇-နိယျာနိကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၃၀၆။ နိယျာနိကံ ဓမ္မံ ပစ္စယာ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသာ။)

အနိယျာနိကံ ဓမ္မံ ပစ္စယာ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 အနိယျာနိကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
 ခန္ဓေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ အနိယျာနိကာ
 ခန္ဓာ။ ။ အနိယျာနိကံ ဓမ္မံ ပစ္စယာ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
 ပစ္စယာ။ ဝတ္ထု ပစ္စယာ နိယျာနိကာ ခန္ဓာ။ ။ အနိယျာနိကံ ဓမ္မံ ပစ္စယာ
 နိယျာနိကော စ အနိယျာနိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု
 ပစ္စယာ နိယျာနိကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၃၀၇။ နိယျာနိကဉ္စ အနိယျာနိကဉ္စ ဓမ္မံ ပစ္စယာ နိယျာနိကော ဓမ္မော
 ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နိယျာနိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော
 ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ။ နိယျာနိကဉ္စ အနိယျာနိကဉ္စ ဓမ္မံ ပစ္စယာ
 အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နိယျာနိကေ ခန္ဓေ စ
 မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ။ နိယျာနိကဉ္စ အနိယျာနိကဉ္စ
 ဓမ္မံ ပစ္စယာ နိယျာနိကော စ အနိယျာနိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
 နိယျာနိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။
 နိယျာနိကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၃၀၈။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ
 စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ စတ္တာရိ၊
 နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ
 စတ္တာရိ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေဘု

၃၀၉။ အနိယျာနိကံ ဓမ္မံ ပစ္စယာ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ
 နဟေတုပစ္စယာ။ အဟေတုကံ အနိယျာနိကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
 စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ
 ပစ္စယာ စက္ခာရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု
 ပစ္စယာ အဟေတုကာ အနိယျာနိကာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စ-
 သဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော
 မောဟော။ (၁)

နအာရမ္မဏာဓိ

၃၁၀။ နိယျာနိကံ ဓမ္မံ ပစ္စယာ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ တီဏိ။

နိယျာနိကံ ဓမ္မံ ပစ္စယာ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
နိယျာနိကော ခန္ဓေ ပစ္စယာ နိယျာနိကာဓိပတိ။ (၁)

အနိယျာနိကံ ဓမ္မံ ပစ္စယာ အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ အနိယျာနိကံ ဧကံ ခန္ဓံ ပစ္စယာ။ပ။ (ယာဝ အသညသတ္တာ။)
စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ အနိယျာနိကာ ခန္ဓာ။ ။ အနိယျာနိကံ ဓမ္မံ ပစ္စယာ
နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ဝတ္ထု ပစ္စယာ နိယျာနိကာ-
ဓိပတိ။ (၂)

နိယျာနိကဉ္စ အနိယျာနိကဉ္စ ဓမ္မံ ပစ္စယာ နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ နိယျာနိကော ခန္ဓေ စ ဝတ္ထုပစ္စယာ နိယျာနိကာ-
ဓိပတိ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာခါရ

၃၁၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊
နပစ္စာဇာတေ နဝ၊ နအာသေဝနေ ဧကံ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊
နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ
တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)



၉၇-နိယျာနိကဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဓိ

၃၁၂။ နိယျာနိကံ ဓမ္မံ သံသဋ္ဌော နိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နိယျာနိကံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အနိယျာနိကံ ဓမ္မံ သံသဋ္ဌော အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယော။ အနိယျာနိကံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ၊) ဝိပါကေ ဧကံ။ပ။
အဝိဂတေ ဒွေ။ (အနုလောမံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ
ဒွေ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။ (ပစ္စနီယံ။)

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)



ဉာဏ်နိယျာနိကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၃၁၃။ နိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ နိယျာနိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နိယျာနိကာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နိယျာနိကာ ဟေတု သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အနိယျာနိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၃၁၄။ နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ စေတောပရိယဉာဏေန
နိယျာနိကစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ နိယျာနိကာ ခန္ဓာ စေတောပရိယ-
ဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ စက္ခု။ပ။ ဝတ္ထု အနိယျာနိကော ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန အနိယျာနိကစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ အနိယျာနိကာ ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဓိပတိ

၃၁၅။ နိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗာဇာဇာဓိပတိ—နိယျာနိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ။ နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ သဗာဇာဇာဓိပတိ—နိယျာနိကာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) နိယျာနိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၃၁၆။ အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ အရိယာ ဖလံ ဂရုံ ကတွာ

ပစ္စဝေက္ခန္တိ၊ နိဗ္ဗာန် ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘုဿ၊ ဝေါဒါနဿ၊
ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အနိယျာနိကော ခန္ဓေ
ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—အနိယျာနိကာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။
အနိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—နိဗ္ဗာန် မဂ္ဂဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အနန္တရာဒိ

၃၁၇။ နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ မဂ္ဂေါ ဖလဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ အနိယျာနိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အနိယျာနိကာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ
ဝေါဒါနဿ။ ဖလံ ဖလဿ။ အနုလောမံ ဖလသမာပတ္တိယာ။ နိရောဓာ
ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန
ပစ္စယော။ ။အနိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။
အညမညပစ္စယေန ပစ္စယော။ ဒေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၃၁၈။ နိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ ပကဏ္ဍပနိဿယော—ပဋ္ဌမော မဂ္ဂေါ ဒုတိယဿ မဂ္ဂဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ပ။ တတိယော မဂ္ဂေါ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ။နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကဏ္ဍပနိဿယော။ပ။ ။ ပကတူပနိဿယော—အရိယာ မဂ္ဂံ ဥပနိဿယ
အနုပုန္နံ သမာပတ္တိံ ဥပ္ပါဒေန္တိ၊ ဥပ္ပုန္နံ သမာပဇ္ဇန္တိ၊ သင်္ခါရေ အနိစ္စတော။ပ။
ဝိပဿန္တိ။ မဂ္ဂေါ အရိယာနံ အတ္ထပဋိသမ္ဘိဒါယ။ပ။ ပဋိဘာနပဋိသမ္ဘိဒါယ။

ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလသမာ-
ပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၃၁၉။ အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ပကတူပနိဿယော—အနိယျာနိကံ သဒ္ဓံ ဥပနိဿာယ
ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ ကရောတိ။ ဈာနံ ဥပ္ပါဒေတိ။ ဝိပဿနံ။
အဘိညံ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ အနိယျာနိကံ
သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ
ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။
အနိယျာနိကာ သဒ္ဓါ။ပ။ သေနာသနံ အနိယျာနိကာယ သဒ္ဓါယ။ပ။
ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ ဖလသမာပတ္တိယာ
ဥပနိဿယပစ္စယေန ပစ္စယော။ ။အနိယျာနိကော ဓမ္မော နိယျာနိကဿ
ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တ-
ရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ပဌမဿ
မဂ္ဂဿ ပရိကမ္မံ ပဌမဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ပ။
စတုတ္ထဿ မဂ္ဂဿ ပရိကမ္မံ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

ပုရေဇာတာဒိ

၃၂၀။ အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ဒွေ။ (အရူပဒုကသဒိသာ ကာတဗ္ဗာ။) ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မ

၃၂၁။ နိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
နိယျာနိကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ။
နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နိယျာနိကာ စေတနာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ နိယျာနိကာ
စေတနာ ဖလဿ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) နိယျာနိကာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၃)

အဘိ ၁၁-၁၂

၃၂၂။ အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ (သံခိတ္တံ။) နာနာက္ခဏိကာ အနိယျာနိကော စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဝိပါကပစ္စယေန ပစ္စယော။ ဧကံယေဝ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ တီဏိ။ (အရူပဒုကသဒိသာ ကာတဗ္ဗာ။) အတ္ထိပစ္စယေန ပစ္စယော။ သတ္တ။ (အရူပဒုကသဒိသာ ကာတဗ္ဗာ။ အာမသနာ နာနာပဒါယေဝ။) နတ္ထိပစ္စယေန ပစ္စယော။ တီဏိ။ ဝိဂတပစ္စယေန ပစ္စယော။ တီဏိ။ အဝိဂတပစ္စယေန ပစ္စယော။ သတ္တ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၃၂၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ သတ္တ။

အနုလောမံ။



၂-ပစ္စနိယုဒ္ဓါရ

၃၂၄။ နိယျာနိကော ဓမ္မော နိယျာနိကဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။ နိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ။ နိယျာနိကော ဓမ္မော နိယျာနိကဿ စ အနိယျာနိကဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၃၂၅။ အနိယျာနိကော ဓမ္မော အနိယျာနိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ အနိဿယနိကော ဓမ္မော နိဿယနိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နိဿယနိကော စ အနိဿယနိကော စ ဓမ္မော နိဿယနိကဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ ။ နိဿယနိကော စ အနိဿယနိကော စ ဓမ္မော အနိဿယနိကဿ ဓမ္မဿ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၂၆။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊ နအနန္တရေ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ သတ္တ။ပ။ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။



၃-ပစ္စယာနုလောမပစ္စနိယ

၃၂၇။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊ နအနန္တရေ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၂၈။ နဟေတုပစ္စယာ အာရမ္မဏေ တိဏိ၊ အဓိပတိယာ ပဉ္စ၊ (အနုလောမမာတိကာ ဝိတ္တာရေတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

နိဿယနိကဒုကံ နိဋ္ဌိတံ။

ဥက-နိယတဒုက ၁-၆-ပဋိစ္စာဒိဝါရ

၃၂၉။ နိယတံ ဓမ္မံ ပဋိစ္စ နိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နိယတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ။
နိယတံ ဓမ္မံ ပဋိစ္စ အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နိယတေ
ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။ ပဉ္စပိ ပဉ္စာ ကာတဗ္ဗာ၊ ယထာ
နိယျာနိကဒုကံ။ ဧဝံ ပဋိစ္စဝါရောပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယ-
ဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗာ။ ။ နိန္နာနာကရဏံ
အာမသနံ နာနံ။)

ဥက-နိယတဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဇောဘု

၃၃၀။ နိယတော ဓမ္မော နိယတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
စတ္တာရိ။ (နိယျာနိကဒုကသဒိသာ နိန္နာနာကရဏာ။)

အာရမ္မဏ

၃၃၁။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ နိယတေ ပဟိနေ
ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ နိယတေ ခန္ဓေ အနိစ္စတော။ပ။
ဝိပဿတိ။ စေတောပရိယဉာဏေန နိယတစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။
နိယတာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊
ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ
ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
အနိယတော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဒစ္စံ။ပ။ အနိယတံ
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ

ဂေါတြဘုဿ၊ ဝေါဒါနဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ အနိယတေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ စက္ခု။ပ။ ဝတ္ထု အနိယတေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ အနိယတော ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အနိယတော ဓမ္မော နိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ- ပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ မာတုဃာတိကမ္မဿ။ ပိတုဃာတိကမ္မဿ။ အရဟန္တဃာတိကမ္မဿ။ ရူဟိရုပ္ပါဒကမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ယံ ဝတ္ထု အာမသန္တဿ မိစ္ဆတ္တနိယတာ ခန္ဓာ ဥပ္ပဇ္ဇန္တိ၊ တံ ဝတ္ထု မိစ္ဆတ္တ- နိယတာနံ ခန္ဓာနံ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဓိပတိ

၃၃၂။ နိယတော ဓမ္မော နိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတဇာဓိပတိ—နိယတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ သဗ္ဗဇာတဇာဓိပတိ— နိယတာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။ နိယတော ဓမ္မော နိယတဿ စ အနိယတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတဇာဓိပတိ—နိယတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၃၃၃။ အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ— ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ အနိယတော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အနိယတေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ အနိယတော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတဇာဓိပတိ—အနိယတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ

စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။ အနိယတော ဓမ္မော နိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ— နိဗ္ဗာန် မဂ္ဂဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အနန္တရာဒိ

၃၃၄။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလဿ အနန္တရပစ္စယေန ပစ္စယော။ နိယတာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အနိယတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အနိယတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ ဝေါဒါနဿ။ ဖလံ ဖလဿ။ အနုလောမံ ဖလသမာပတ္တိယာ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ ။ အနိယတော ဓမ္မော နိယတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ အနိယတံ ဒေါမနဿံ နိယတဿ ဒေါမနဿဿ။ အနိယတာ မိစ္ဆာဒိဋ္ဌိ နိယတမိစ္ဆာဒိဋ္ဌိယာ အနန္တရပစ္စယေန ပစ္စယော။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၃၃၅။ နိယတော ဓမ္မော နိယတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကဏ္ဍပနိဿယော—မာတုဃာတိကမ္ပံ မာတုဃာတိကမ္ပဿ။ ပိတုဃာတိ- ကမ္ပဿ။ အရဟန္တဃာတိကမ္ပဿ။ ရဟိရုပ္ပါဒကမ္ပဿ။ သံဃဘောဒကမ္ပဿ။ နိယတမိစ္ဆာဒိဋ္ဌိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (စက္ကံ။) ပဌမော မဂ္ဂေါ ဒုတိယဿ မဂ္ဂဿ။ ပ။ တတိယော မဂ္ဂေါ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယ- ပစ္စယေန ပစ္စယော။ ။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ ဥပနိဿယ- ပစ္စယေန ပစ္စယော။ အာရမ္မဏပနိဿယော၊ အနန္တရပနိဿယော၊ ပကဏ္ဍပ- နိဿယော။ ပ။ ။ ပကဏ္ဍပနိဿယော—မာတရံ ဇီဝိတာ ဝေါရောပေတွာ။ ပ။ သံဃံ ဘိန္နိတွာ၊ တဿ ပဋိဃာတတ္ထာယ ဒါနံ ဒေတိ။ သီလံ သမာဒိယတိ။

ဥပေါသထကမ္မံ ကရောတိ။ အရိယာ မဂ္ဂံ ဥပနိဿာယ အနုပ္ပန္နံ သမာပတ္တိံ ဥပ္ပါဒေန္တိ။ ဥပ္ပန္နံ သမာပဇ္ဇန္တိ။ပ။ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၃၃၆။ အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—အနိယတံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ဥပေါသထကမ္မံ ကရောတိ။ ဈာနံ ဥပ္ပါဒေတိ။ ဝိပဿနံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ အနိယတံ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ နိဂမဃာတံ ကရောတိ။ အနိယတာ သဒ္ဓါ။ပ။ သေနာသနံ အနိယတာယ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အနိယတော ဓမ္မော နိယတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—အနိယတံ ရာဂံ ဥပနိဿာယ မာတရံ ဇီဝိတာ ဝေါရောပေတိ။ပ။ သံဃံ ဘိန္ဒတိ။ အနိယတံ ဒေါသံ။ပ။ သေနာသနံ ဥပနိဿာယ မာတရံ ဇီဝိတာ ဝေါရောပေတိ။ပ။ သံဃံ ဘိန္ဒတိ။ အနိယတော ရာဂေါ။ ဒေါသံ။ပ။ သေနာသနံ မာတုဃာတိကမ္မဿ။ပ။ သံဃဘောဒကမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပဌမဿ မဂ္ဂဿ ပရိကမ္မံ ပဌမဿ မဂ္ဂဿ။ပ။ စတုတ္ထဿ မဂ္ဂဿ ပရိကမ္မံ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတောဒိ

၃၃၇။ အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ (သံခိတ္တံ။) အနိယတော ဓမ္မော နိယတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—ရူပဇီဝိတိန္ဒြိယံ မာတုဃာတိကမ္မဿ။ ပိတုဃာတိကမ္မဿ။ အရဟန္တဃာတိကမ္မဿ။ ရဟိတုပ္ပါဒကမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—ဝတ္ထု နိယတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မ

၃၃၈။ နိယတော ဓမ္မော နိယတဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နိယတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နိယတာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ နိယတာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နိယတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ (သံခိတ္တံ။)

ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။ ဝိပွယုတ္တပစ္စယေန ပစ္စယော။ တီဏိ။ (အရူပဒုကသဒိသံ။) အတ္ထိပစ္စယေန ပစ္စယော။ သတ္တ။ (အရူပါဝစရဒုကသဒိသံ။) နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ သတ္တ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၃၃၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ သတ္တ။



၂-ပစ္စနိယုဒ္ဓါရ

၃၄၀။ နိယတော ဓမ္မော နိယတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။ နိယတော ဓမ္မော အနိယတဿ ဓမ္မဿ

အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။
နိယတော ဓမ္မော နိယတဿ စ အနိယတဿ စ ဓမ္မဿ သဟဇာတပစ္စယေန
ပစ္စယော။ (၃)

၃၄၁။ အနိယတော ဓမ္မော အနိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ အနိယ-
တော ဓမ္မော နိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နိယတော စ အနိယတော စ ဓမ္မာ နိယတဿ ဓမ္မဿ သဟဇာတံ၊ ပုရေ-
ဇာတံ။ ။ နိယတော စ အနိယတော စ ဓမ္မာ အနိယတဿ ဓမ္မဿ သဟဇာတံ၊
ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၄၂။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊
နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ
သတ္တ။ပ။ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊
နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။



၃-ပစ္စယာနုလောမပစ္စနိယ

၃၄၃။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။
နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၄၄။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ (အနု-
လောမဓာတိကာ ဝိတ္တာရေတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

နိယတဒုကံ နိဋ္ဌိတံ။

၉၉-သဥတ္တရဒုက ၁-ပဋိစ္စဝါရ

၃၄၅။ သဥတ္တရံ ဓမ္မံ ပဋိစ္စ သဥတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဥတ္တရံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။ ယထာ စူဠန္တရဒုကေ လောကီယဒုကသဒိသံ၊ နိနွာနာကရဏံ။)

သဥတ္တရဒုကံ နိဋ္ဌိတံ။



၁၀၀-သရဏာဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၃၄၆။ သရဏံ ဓမ္မံ ပဋိစ္စ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သရဏံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။

(ပဉ္စ ပညာ အရူပါဝစရဒုကသဒိသာ။ ။ အနုလောမပဋိစ္စသဒိသာ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

အနုလောမံ။

သရဏံ ဓမ္မံ ပဋိစ္စ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ- သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟ- ဂတော မောဟော။ (၁)

အရဏံ ဓမ္မံ ပဋိစ္စ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အရဏံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊

နက္ခိယေ ဧကံ၊ နဗျာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊
နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။)

၁၀၀-သရဏဒုက ၃-ပစ္စယဝါရ

ပစ္စယစတုက္က

၃၄၇။ သရဏံ ဓမ္မံ ပစ္စယာ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သရဏံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (ယထာ အရူပါဝစရ-
ဒုကဿ ပစ္စယဝါရောပိ ဧဝံ ကာတဗ္ဗော။)

ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၃၄၈။ သရဏံ ဓမ္မံ ပစ္စယာ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

အရဏံ ဓမ္မံ ပစ္စယာ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ အရဏံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။)
စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ခန္တာ။ ။ အရဏံ ဓမ္မံ ပစ္စယာ
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

သရဏဉ္စ အရဏဉ္စ ဓမ္မံ ပစ္စယာ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော၊ သံသဋ္ဌဝါရေပိ ဒွေ ပဉ္စာ ကာတဗ္ဗော။ သဗ္ဗတ္ထ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) ဝိပါကေ ဧကံ၊ အဝိဂတေ ဒွေ။ (အနုလောမံ။)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။ (ပစ္စနိယံ။)

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)



၁၁၁-သရဏာဒုက ၇-ပဉ္စာဝါရ
၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ
ဟေတု

၃၄၉။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (အရူပဒုကသဒိသံ၊ စတ္တာရိ။)

အာရမ္မဏ

၃၅၀။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဒစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆံ

အာရဟန္တံ။ ဥဒ္ဓစ္စံ အာရဟန္တံ။ ဒေါမနဿံ အာရဟန္တံ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ။ သရဏော ဓမ္မော အရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ။ ဝိက္ခမ္ဘိတေ ကိလေသေ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ သရဏေ ခန္ဓေ အနိစ္စတော။ ဝိပဿတိ။ စေတောပရိယဉာဏေန သရဏစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ သရဏာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၃၅၁။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ သီလံ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ။ ဈာနာ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ ဝတ္ထု။ အရဏေ ခန္ဓေ အနိစ္စတော။ ဝိပဿတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ သီလံ။ ဥပေါသထကမ္မံ ကတွာ တံ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟန္တံ ရာဂေါ ဥပ္ပဇ္ဇတိ။ ဈာနာ။ ဈာနာ။ စက္ခု။ ဝတ္ထု။ အရဏေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟန္တံ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၃၅၂။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ရာဂံ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ သဟဇာတာဓိပတိ—သရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ ။ သရဏော ဓမ္မော အရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—သရဏာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ။ သရဏော ဓမ္မော သရဏဿ စ အရဏဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—သရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၃၅၃။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ ပ။ သီလံ။ ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ။ ပ။ ဈာနာ။ ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ ဖလံ။ ပ။ နိဗ္ဗာနံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ— အရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-ပစ္စယေန ပစ္စယော။ ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ ပ။ သီလံ။ ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ ပ။ ဈာနာ။ ပ။ စက္ခု။ ပ။ ဝတ္ထု အရဏေ ခန္ဓေ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရာဒိ

၃၅၄။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သရဏာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ သရဏာနံ ခန္ဓာနံ အနန္တရ-ပစ္စယေန ပစ္စယော။ ။ သရဏော ဓမ္မော အရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ သရဏာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

၃၅၅။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အရဏာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အရဏာနံ ခန္ဓာနံ အနန္တရ-ပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ သရဏာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၃၅၆။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ပ။ ။

ပကတူပနိဿယော— ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။
 ဒေါသံ။ပ။ ပတ္တနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ရာဂေါ။ပ။
 ပတ္တနာ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ ။ သရဏော
 ဓမ္မော အရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော။
 ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော— ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ။
 သီလံ။ပ။ ဥပေါသထကမ္မံ ကရောတိ။ ဈာနံ ဥပ္ပါဒေတိ။ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။
 အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒေါသံ။ပ။ ပတ္တနံ ဥပနိဿာယ ဒါနံ
 ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ။ပ။ ပတ္တနာ သဒ္ဓါယ။ပ။ ပညာယ။
 ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ။ ဖလသမာပတ္တိယာ
 ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၃၅၇။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
 အာရမ္မဏူပနိဿယော။ အနန္တရူပနိဿယော။ ပကတူပနိဿယော။ပ။ ။
 ပကတူပနိဿယော— သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ
 ဥပ္ပါဒေတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။
 ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။
 သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ ကာယိကဿ သုခဿ။
 ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
 ပစ္စယော။ (၁)

အရဏော ဓမ္မော သရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
 အာရမ္မဏူပနိဿယော။ အနန္တရူပနိဿယော။ ပကတူပနိဿယော။ပ။ ။
 ပကတူပနိဿယော— သဒ္ဓံ ဥပနိဿာယ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။
 သီလံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။
 သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန
 ပစ္စယော။ (၂)

ပုရေဇာတောဒိ

၃၅၈။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။
 အာရမ္မဏပုရေဇာတံ။ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ— စက္ခု။ပ။
 ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ။ပ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။
 ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
 ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ— စက္ခာယတနံ

စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အရဏာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု သရဏာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္စာဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မ

၃၅၉။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သရဏာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ သရဏာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ သရဏာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) သရဏာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

အရဏော ဓမ္မော အရဏဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ—(သံခိတ္တံ။) (၁)

ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။ ဝိပ္ပယုတ္တ-ပစ္စယေန ပစ္စယော။ တီဏိ။ (အရူပဒုကသဒိသာ။)

အတ္ထိ

၃၆၀။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (သံခိတ္တံ။) ။ သရဏော ဓမ္မော အရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) ။ သရဏော ဓမ္မော သရဏဿ စ အရဏဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၃)

၃၆၁။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ

စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထု သရဏာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သရဏော စ အရဏော စ ဓမ္မော သရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) ။ သရဏော စ အရဏော စ ဓမ္မော အရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ဗဟုဇာတော သရဏာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သရဏာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သရဏာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၆၂။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တိဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။



၂-ပစ္စနိယုဒ္ဓါရ

၃၆၃။ သရဏော ဓမ္မော သရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။ သရဏော ဓမ္မော အရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ ။ သရဏော ဓမ္မော သရဏဿ စ အရဏဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၃၆၄။ အရဏော ဓမ္မော အရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။

အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ။ အရဏော ဓမ္မော သရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

သရဏော စ အရဏော စ ဓမ္မာ သရဏဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ ။ သရဏော စ အရဏော စ ဓမ္မာ အရဏဿ ဓမ္မဿ သဟဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၃၆၅။ နဟေတုယာ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္စာဇာတေ သတ္တ။ပ။ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။



၃-ပစ္စယာနုလောမပစ္စနိယ

၃၆၆။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ။ပ။ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၆၇။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ (အနုလောမမာတိကာ ဂဟေတဗ္ဗာ။)ပ။ အဝိဂတေ သတ္တ။

သရဏဒုကံ နိဋ္ဌိတံ။

ပိဋ္ဌိဒုကံ နိဋ္ဌိတံ။

ဓမ္မာနုလောမေ ဒုကပဋ္ဌာနံ နိဋ္ဌိတံ။

အဘိဓမ္မာပိဋက

ဓမ္မာနုလောမ

ဒုကတိကပဋ္ဌာနပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ခ-ဟေတုဒုက ခ-ကုသလက္ခိက

ခ-ကုသလပဒ ခ-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၁။ ဟေတု ကုသလံ ခမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ။ ဟေတု ကုသလံ ခမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ ဟေတု ကုသလံ ခမ္မံ ပဋိစ္စ ဟေတု ကုသလော စ နဟေတု
ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၂။ နဟေတု ကုသလံ ခမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ နဟေတု ကုသလံ ခမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဟေတု ကုသလံ ခမ္မံ ပဋိစ္စ ဟေတု ကုသလော စ
နဟေတု ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၃။ ဟေတု ကုသလဉ္စ နဟေတု ကုသလဉ္စ ခမ္မံ ပဋိစ္စ ဟေတု ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု ကုသလဉ္စ နဟေတု ကုသလဉ္စ ခမ္မံ
ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု
ကုသလဉ္စ နဟေတု ကုသလဉ္စ ခမ္မံ ပဋိစ္စ ဟေတု ကုသလော စ နဟေတု
ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အာရမ္မဏ

၄။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

နအဓိပတိ

၆။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု ကုသလော စ နဟေတု ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအဓိပတိပစ္စယာ။ (၃)

၇။ နဟေတု ကုသလံ ဓမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ တီဏိ။

ဟေတု ကုသလဉ္စ နဟေတု ကုသလဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ တီဏိ။

နပုရေဇာတာဒိ

၈။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ နဝ။ နပစ္ဆာဇာတပစ္စယာ။ နဝ။ နအာသေဝနပစ္စယာ။ နဝ။

နကမ္မ

၉။ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

နဟေတု ကုသလံ ဓမ္မံ ပဋိစ္စ နဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

ဟောတုံ ကုသလဉ္စ နဟောတုံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ နဟောတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

နဝိပါကာဒိ

၁၀။ ဟောတုံ ကုသလံ ဓမ္မံ ပဋိစ္စ ဟောတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။ နဝ။ပ။ နဝိပ္ပယုတ္တပစ္စယာ။ နဝ။

၁၁။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (ပစ္စနိယံ။)

ဟောတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမ ပစ္စနိယံ။)

နအဓိပတိပစ္စယာ ဟောတုယာ နဝ။ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနု-လောမံ။)

(သဟဇာတဝါရမ္မိ ပစ္စယဝါရမ္မိ နိဿယဝါရမ္မိ သံသဋ္ဌဝါရမ္မိ သမ္ပယုတ္တ-ဝါရမ္မိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟောတု

၁၂။ ဟောတု ကုသလော ဓမ္မော ဟောတုဿ ကုသလဿ ဓမ္မဿ ဟောတု-ပစ္စယေန ပစ္စယော။ ။ ဟောတု ကုသလော ဓမ္မော နဟောတုဿ ကုသလဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။ ။ ဟောတု ကုသလော ဓမ္မော ဟောတုဿ ကုသလဿ စ နဟောတုဿ ကုသလဿ စ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏာဒိ

၁၃။ ဟောတု ကုသလော ဓမ္မော ဟောတုဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟောတု ကုသလော ဓမ္မော နဟောတုဿ ကုသလဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ကုသလော စ နဟေတု ကုသလော စ ဓမ္မာ ဟေတုဿ ကုသ-
လဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၁၄။ ဟေတု ကုသလော ဓမ္မာ ဟေတုဿ ကုသလဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ကုသလော ဓမ္မာ နဟေတုဿ ကုသလဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ကုသလော စ နဟေတု ကုသလော စ ဓမ္မာ ဟေတုဿ ကုသ-
လဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။

အနန္တရာဒိ

၁၅။ ဟေတု ကုသလော ဓမ္မာ ဟေတုဿ ကုသလဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။

၁၆။ ဟေတု ကုသလော ဓမ္မာ ဟေတုဿ ကုသလဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ တီဏိ။

နဟေတု ကုသလော ဓမ္မာ နဟေတုဿ ကုသလဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ တီဏိ။

ဟေတု ကုသလော စ နဟေတု ကုသလော စ ဓမ္မာ ဟေတုဿ ကုသလဿ
ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ-
နိဿယော၊ ပကတူပနိဿယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

၁၇။ နဟေတု ကုသလော ဓမ္မာ နဟေတုဿ ကုသလဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု ကုသလော ဓမ္မာ ဟေတုဿ ကုသလဿ
ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု ကုသလော ဓမ္မာ ဟေတုဿ
ကုသလဿ စ နဟေတုဿ ကုသလဿ စ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ (၃)

အာဟာရာဒိ

၁၈။ နဟေတု ကုသလော ဓမ္မော နဟေတုဿ ကုသလဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။

၁၉။ ဟေတု ကုသလော ဓမ္မော ဟေတုဿ ကုသလဿ ဓမ္မဿ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ နဝ။

၂၀။ နဟေတု ကုသလော ဓမ္မော နဟေတုဿ ကုသလဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တီဏိ။

၂၁။ ဟေတု ကုသလော ဓမ္မော ဟေတုဿ ကုသလဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။

၂၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၂၃။ ဟေတု ကုသလော ဓမ္မော ဟေတုဿ ကုသလဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ တီဏိ။ (၃)

၂၄။ နဟေတု ကုသလော ဓမ္မော နဟေတုဿ ကုသလဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ။ နဟေတု ကုသလော ဓမ္မော ဟေတုဿ ကုသလဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ။ နဟေတု ကုသလော ဓမ္မော ဟေတုဿ
ကုသလဿ စ နဟေတုဿ ကုသလဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

၂၅။ ဟေတု ကုသလော စ နဟေတု ကုသလော စ ဓမ္မာ ဟေတုဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။ (၃)

၂၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ပ။ နောအဝိဂတေ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ပ။ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္ထိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ- ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၂-အကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-မောတု

၂၇။ ဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော စ နဟေတု အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၂၈။ နဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။နဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။နဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော စ နဟေတု အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၂၉။ ဟေတုံ အကုသလဉ္စ နဟေတုံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ဟေတုံ အကုသလဉ္စ နဟေတုံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတုံ အကုသလဉ္စ နဟေတုံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော စ နဟေတု အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၃၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ အနုလောမံ။)

နဟေတု

၃၁။ နဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

နအဓိပတိဉာဒိ

၃၂။ ဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ပ။

ဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

နဟေတုံ အကုသလံ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

ဟေတုံ အကုသလဉ္စ နဟေတုံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁) (သံခိတ္တံ။)

၃၃။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိံ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (ပစ္စနိယံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ၊ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(သဟဇာတဝါရမ္မိံ ပစ္စယဝါရမ္မိံ နိဿယဝါရမ္မိံ သံသဋ္ဌဝါရမ္မိံ သမ္ပယုတ္တဝါရမ္မိံ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အကုသလပဒေ ၇-ပဉ္စာဝါရ

ပစ္စယဒေသနာ-ဟေတု

၃၄။ ဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု အကုသလော ဓမ္မော နဟေတုဿ

အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ စ နဟေတုဿ အကုသလဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏာဒိ

၃၅။ ဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အကုသလော စ နဟေတု အကုသလော စ ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၃၆။ ဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။

နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အကုသလော စ နဟေတု အကုသလော စ ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ပ။

၃၇။ နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ စ နဟေတုဿ အကုသလဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ (၃)

အာဟာရာဒိ

၃၈။ နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။

၃၉။ နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။

၄၀။ နဟေတု အကုသလော ဓမ္မော နဟေတုဿ အကုသလဿ ဓမ္မဿ
ဈာနပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၄၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပ-
နိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ
တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၄၂။ ဟေတု အကုသလော ဓမ္မော ဟေတုဿ အကုသလဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ နသမနန္တရေ နဝ၊ နသဟဇာတေ နဝ၊ နအညမညေ နဝ။ပ။ နောအဝိ-
ဂတေ နဝ။ (ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-အဗျာကတပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတုဒ္ဓါရ

၄၄။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု
အဗျာကတော စ နဟေတု အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၄၅။ နဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အဗျာကတဉ္စ နဟေတုံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၄၆။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၄၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

နဟေတု နအာရမ္မဏ

၄၈။ နဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

၄၉။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ အဗျာကတဉ္စ နဟေတုံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နအဓိပတိဉာဏိ

၅၀။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ပ။

၅၁။ ဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

နဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

ဟေတုံ အဗျာကတဉ္စ နဟေတုံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁)

၅၂။ နဟေတုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။ နက္ခန္ဓိယပစ္စယာ။ နဈာနပစ္စယာ။ (သံခိတ္တံ။)

၅၃။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္ဆယဒေဝါန္တ-ဟေတု

၅၄။ ဟေတု အဗျာကတော ဓမ္မော ဟေတုဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု အဗျာကတော ဓမ္မော ဟေတုဿ အဗျာကတဿ စ နဟေတုဿ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏာဒိ

၅၅။ ဟေတု အဗျာကတော ဓမ္မော ဟေတုဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

၅၆။ ဟေတု အဗျာကတော ဓမ္မော ဟေတုဿ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အဗျာကတော စ နဟေတု အဗျာကတော စ ဓမ္မော ဟေတုဿ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ပ။

ပုရေဇာတာဒိ

၅၇။ နဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ တီဏိ။

၅၈။ ဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

ဟေတု အဗျာကတော စ နဟေတု အဗျာကတော စ ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

၅၉။ နဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။

၆၀။ ဟေတု အဗျာကတော ဓမ္မော ဟေတုဿ အဗျာကတဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ နဝ။

၆၁။ နဟေတု အဗျာကတော ဓမ္မော နဟေတုဿ အဗျာကတဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။

ဝိပွယုတ္တ

၆၂။ ဟောတု အဗျာကတော ဓမ္မော နဟောတုဿ အဗျာကတဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၁)

နဟောတု အဗျာကတော ဓမ္မော နဟောတုဿ အဗျာကတဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ တီဏိ။

ဟောတု အဗျာကတော စ နဟောတု အဗျာကတော စ ဓမ္မော နဟောတုဿ အဗျာကတဿ ဓမ္မဿ ဝိပွယုတ္တပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၆၃။ ဟောတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါဏေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၆၄။ ဟောတု အဗျာကတော ဓမ္မော ဟောတုဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ။ ဟောတု အဗျာကတော ဓမ္မော နဟောတုဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ။ ဟောတု အဗျာကတော ဓမ္မော ဟောတုဿ အဗျာကတဿ စ နဟောတုဿ အဗျာကတဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၆၅။ နဟောတု အဗျာကတော ဓမ္မော နဟောတုဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။

၆၆။ နဟောတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

၂၀၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၂-ဝေဒနာတ္တိက

၁-သုခါယဝေဒနာယသမ္ပယုတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၆၇။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု သုခါယ
ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သုခါယ
ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ
ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု သုခါယ ဝေဒနာယ
သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၆၈။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု သုခါယ
ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဟေတု သုခါယ
ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ
ပဋိစ္စ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု သုခါယ ဝေဒနာယ
သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

၆၉။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု သုခါယ ဝေဒနာယ
သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု
သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု သုခါယ ဝေဒနာယ
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သုခါယ ဝေဒနာယ

သမ္ပယုတ္တဉ္စ နဟောတုံ သုခါယ ဝေဒနာယ သမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ (၃) (သံခိတ္တံ။)

၇၀။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (အနုလောမံ။)

နဟောတု နအဓိပတိ

၇၁။ နဟောတုံ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (၁)

၇၂။ ဟောတုံ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ ဟောတုံ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၇၃။ နဟောတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာ-ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (ပစ္စနီယံ။)

ဟောတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနီယံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနီယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-သုခါယဝေဒနာယသမ္ပယုတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟောတု

၇၄။ ဟောတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟောတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။ တိဏိ။

အာရမ္မဏာဒိ

၇၅။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၇၆။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာ-ဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာ-ဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ပ။

ဥပနိဿယာဒိ

၇၇။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူ-ပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ နဝ။ (သံခိတ္တံ။)

၇၈။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ စ

နဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ (၃) ။ ဝိပါကပစ္စယေန ပစ္စယော။

၇၉။ နဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ပ။ ။ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဝိဂတပစ္စယေန ပစ္စယော။

၈၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၈၁။ ဟေတု သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ သုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၈၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ပ။ နောအဝိဂတေ နဝ။ (ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)



၂-ဒုက္ခာယဝေဒနာယသမ္ပယုတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေတုက္က-ဟေတု

၈၃။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု ဒုက္ခာယ

ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ နဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၈၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

နဟေတု နအဓိပတိ

၈၅။ နဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

၈၆။ ဟေတုံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၈၇။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ။ (ပစ္စနီယံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနီယံ။)
နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနီယာနုလောမံ။)
(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဒုက္ခာယဝေဒနာယသမ္ပယုတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု

၈၈။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ စ နဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏာဒိ

၈၉။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၉၀။ နဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၉၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ တီဏိ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ ဧကံ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

ပစ္စနိယုဒ္ဓါရ

၉၂။ ဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ- ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၉၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ- ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၃-အဒုက္ခမသုခါယဝေဒနာယသမ္ပယုတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၉၄။ ဟေတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

နဟေတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

ဟေတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၉၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ

နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ နဝ၊
အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

နဟောတု နအဓိပတိ

၉၆။ နဟောတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နဟောတု
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။
ဒွေ။

၉၇။ ဟောတုံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟောတု
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
(သံခိတ္တံ။)

၉၈။ နဟောတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟောတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-အဒုက္ခမသုခါယဝေဒနာယသမ္ပယုတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယခဏ္ဍ-ဟောတွာဒိ

၉၉။ ဟောတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟောတုဿ
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။
တိဏိ။

၁၀၀။ ဟောတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟောတုဿ
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ နဝ။

၁၀၁။ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော စ နဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော စ ဓမ္မော ဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (အာရမ္မဏာဓိပတိယေဝ။)။ပ။

ဥပနိဿယာဓိ

၁၀၂။ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ နဝ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

၁၀၃။ နဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော နဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။

၁၀၄။ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ နဝ။ပ။ အဝိဂတပစ္စယေန ပစ္စယော။ နဝ။

၁၀၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

ပစ္စနိယုဒ္ဓါရ

၁၀၆။ ဟေတု အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဟေတုဿ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၀၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

ဟေတုဒုကဝေဒနာတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၃-ဝိပါကတ္တိက

၁-ဝိပါကပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသန္တ-ဟေတု

၁၀၈။ ဟေတု ဝိပါကံ ဓမ္မံ ပဋိစ္စ ဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ဟေတု ဝိပါကံ ဓမ္မံ ပဋိစ္စ နဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ဟေတု ဝိပါကံ ဓမ္မံ ပဋိစ္စ ဟေတု ဝိပါကော စ နဟေတု ဝိပါကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နဟေတု ဝိပါကံ ဓမ္မံ ပဋိစ္စ နဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု ဝိပါကဉ္စ နဟေတု ဝိပါကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၀၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ

၂၁၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နဝ၊ ပုရေဇာတေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊
ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

နဟေတု နအဓိပတိ

၁၁၀။ နဟေတုံ ဝိပါကံ ဓမ္မံ ပဋိစ္စ နဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ (၁)

၁၁၁။ ဟေတုံ ဝိပါကံ ဓမ္မံ ပဋိစ္စ ဟေတု ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၁၁၂။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပွယုတ္တေ
နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)



၁-ဝိပါကပဒ ၇-ပဉ္စာဝါရ

ပစ္စယခဏ္ဍ-ဟေတွာဒိ

၁၁၃။ ဟေတု ဝိပါကော ဓမ္မော ဟေတုဿ ဝိပါကဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

၁၁၄။ ဟေတု ဝိပါကော ဓမ္မော ဟေတုဿ ဝိပါကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဝိပါကော ဓမ္မော နဟေတုဿ ဝိပါကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟောတု ဝိပါကော စ နဟောတု ဝိပါကော စ ဓမ္မော ဟောတုဿ ဝိပါကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (တဒါရမ္မဏာယေဝ လဗ္ဘန္တိ။)

၁၁၅။ ဟောတု ဝိပါကော ဓမ္မော ဟောတုဿ ဝိပါကဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ တီဏိ။ (သဟဇာတာဓိပတိယေဝ လဗ္ဘတိ။ အာရမ္မဏာ-
ဓိပတိ နတ္ထိ။)။ပ။

ဥပနိဿယာဒိ

၁၁၆။ ဟောတု ဝိပါကော ဓမ္မော ဟောတုဿ ဝိပါကဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ။ ဟောတု
ဝိပါကော ဓမ္မော နဟောတုဿ ဝိပါကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ။ ဟောတု ဝိပါကော
ဓမ္မော ဟောတုဿ ဝိပါကဿ စ နဟောတုဿ ဝိပါကဿ စ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ (၃)

နဟောတု ဝိပါကော ဓမ္မော နဟောတုဿ ဝိပါကဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ (ဣတရေ
ဒွေ အနန္တရူပနိဿယော ပကတူပနိဿယောယေဝ။)

၁၁၇။ နဟောတု ဝိပါကော ဓမ္မော နဟောတုဿ ဝိပါကဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ တီဏိ။ (သဟဇာတကမ္မဓေဝ။ သံခိတ္တံ။)

ဟောတု ဝိပါကော ဓမ္မော ဟောတုဿ ဝိပါကဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ နဝ။

နဟောတု ဝိပါကော ဓမ္မော နဟောတုဿ ဝိပါကဿ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၁၈။ ဟောတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ
နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (အနုလောမံ။)

ပစ္စနိယုဒ္ဓါရ

၁၁၉။ ဟေတု ဝိပါကော ဓမ္မော ဟေတုဿ ဝိပါကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၁၂၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၂-ဝိပါကဓမ္မပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၂၁။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါကဓမ္မဓမ္မော စ
နဟေတု ဝိပါကဓမ္မဓမ္မော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

ဟေတုံ ဝိပါကဓမ္မဓမ္မံ နဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါက-
ဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၂၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ
နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

နဟေတု နအဓိပတိ

၁၂၃။ နဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ (၁)

၁၂၄။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ နဝ။

နပုရေဇာတာဒိ

၁၂၅။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ ဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ နဝ။ နပစ္ဆာဇာတပစ္စယာ။ နဝ။ နအာသေဝနပစ္စယာ။
နဝ။

၁၂၆။ ဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
နကမ္မပစ္စယာ။ (၁)

နဟေတုံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ
နကမ္မပစ္စယာ။ (၁)

ဟေတုံ ဝိပါကဓမ္မဓမ္မဉ္စ နဟေတုံ ဝိပါကဓမ္မဓမ္မဉ္စ ပဋိစ္စ နဟေတု ဝိပါက-
ဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂၇။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိံ၊ နဝိပါကေ နဝ၊
နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။ ပစ္စနီယံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။ အနုလောမပစ္စနီယံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနီယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဝိပါကဓမ္မပဒ ၇-ပဉ္စာဝါရ

ပစ္စယဇာတုတ္တ-ဟေတုဒ္ဓာဒိ

၁၂၈။ ဟေတု ဝိပါကဓမ္မဓမ္မော ဟေတုဿ ဝိပါကဓမ္မဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တိဏိံ။

၁၂၉။ ဟေတု ဝိပါကဓမ္မဓမ္မော ဟေတုဿ ဝိပါကဓမ္မဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ နဝ။

၁၃၀။ ဟေတု ဝိပါကဓမ္မဓမ္မော ဟေတုဿ ဝိပါကဓမ္မဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ နဝ။

၁၃၁။ ဟေတု ဝိပါကဓမ္မဓမ္မော ဟေတုဿ ဝိပါကဓမ္မဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပ။ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊
အနန္တရူပနိဿယော၊ ပကတူပနိဿယော။ နဝ။ အာသေဝနပစ္စယေန
ပစ္စယော။ နဝ။

၁၃၂။ နဟေတု ဝိပါကဓမ္မဓမ္မော နဟေတုဿ ဝိပါကဓမ္မဓမ္မဿ ကမ္မ-
ပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဝိပါကဓမ္မဓမ္မော နဟေတုဿ ဝိပါကဓမ္မဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၁၃၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။ အနုလောမံ။)

ပစ္စနိယုဒ္ဓါရ

၁၃၄။ ဟေတု ဝိပါကဓမ္မဓမ္မော ဟေတုဿ ဝိပါကဓမ္မဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၁၃၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-နေဝိပါကနိပါကဓမ္မပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟောတု

၁၃၆။ ဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ ဟောတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။

နဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟောတု နေဝိပါကနိပါက-
ဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။

ဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ နဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ
ပဋိစ္စ ဟောတု နေဝိပါကနိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။
(သံခိတ္တံ။)

၁၃၇။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ
ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

နဟောတုဒုခိ

၁၃၈။ နဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟောတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (၁)

၁၃၉။ ဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟောတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟောတု နေဝိပါကနိပါက-
ဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ နဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ
ပဋိစ္စ နဟောတု နေဝိပါကနိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ (၁)

၁၄၀။ ဟောတုံ နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ ဟောတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ပ။

၁၄၁။ ဟေတု နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ တီဏိ။ပ။

၁၄၂။ နဟေတု နေဝိပါကနိပါကဓမ္မဓမ္မံ ပဋိစ္စ နဟေတု နေဝိပါက-
နိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။ (၁) (သံခိတ္တံ။)

၁၄၃။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နတ္ထုန္တိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။ (သံခိတ္တံ။ ပစ္စနိယံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။ အနုလောမပစ္စနိယံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ ပစ္စနိယာနုလောမံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-နေဝိပါကနိပါကဓမ္မပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၁၄၄။ ဟေတု နေဝိပါကနိပါကဓမ္မဓမ္မော ဟေတုဿ နေဝိပါက-
နိပါကဓမ္မဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ပ။

၁၄၅။ ဟေတု နေဝိပါကနိပါကဓမ္မဓမ္မော ဟေတုဿ နေဝိပါက-
နိပါကဓမ္မဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု နေဝိပါကနိပါကဓမ္မဓမ္မော နဟေတုဿ နေဝိပါကနိပါက-
ဓမ္မဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။
တီဏိ။ပ။

ပုရေဇာတာဒိ

၁၄၆။ နဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတုဿ နေဝဝိပါက-
နဝိပါကဓမ္မဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊
ဝတ္ထုပုရေဇာတံ။ တီဏိ။

၁၄၇။ ဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတုဿ နေဝဝိပါက-
နဝိပါကဓမ္မဓမ္မဿ ပစ္စာဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတုဿ နေဝဝိပါကနဝိပါက-
ဓမ္မဓမ္မဿ ပစ္စာဇာတပစ္စယေန ပစ္စယော။ (၁)

ဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော စ နဟေတု နေဝဝိပါကနဝိပါက-
ဓမ္မဓမ္မော စ နဟေတုဿ နေဝဝိပါကနဝိပါကဓမ္မဓမ္မဿ ပစ္စာဇာတပစ္စယေန
ပစ္စယော။ (၁) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

၁၄၈။ နဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတုဿ နေဝဝိပါက-
နဝိပါကဓမ္မဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၄၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊
အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
ဝိပွယုတ္တေ ပဉ္စ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၁၅၀။ ဟေတု နေဝဝိပါကနဝိပါကဓမ္မဓမ္မော ဟေတုဿ နေဝဝိပါက-
နဝိပါကဓမ္မဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၅၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

၂၂၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကဝိပါကတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၄-ဥပါဒိန္နတ္တိက

၁-ဥပါဒိန္နုပါဒါနိယပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၅၂။ ဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဟေတု ဥပါဒိန္နုပါဒါနိယော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

နဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

ဟေတု ဥပါဒိန္နုပါဒါနိယဉ္စ နဟေတု ဥပါဒိန္နုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ ဟေတု
ဥပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၁၅၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ
နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုဒုက

၁၅၄။ နဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု ဥပါဒိန္နုပါဒါနိယော
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

၁၅၅။ ဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု ဥပါဒိန္နုပါဒါနိယော
ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတု ဥပါဒိန္နုပါဒါနိယဉ္စ နဟေတု ဥပါဒိန္နုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ
နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

၁၅၆။ ဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ပ။

၁၅၇။ နဟေတု ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။ နအာဟာရပစ္စယာ။ (သံခိတ္တံ။)

၁၅၈။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအသေဝနေ နဝ၊ နဝိပါကေ ဧကံ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-ဥပါဒိန္နုပါဒါနိယပဒ ၇-ပဉ္စာဝါရ

ပစ္စယဓတုက္က-ဟေတုအာရမ္မဏ

၁၅၉။ ဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ ဥပါဒိန္နုပါဒါ- နိယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

၁၆၀။ ဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ ဥပါဒိန္နုပါဒါ- နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော နဟေတုဿ ဥပါဒိန္နုပါဒါ- နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဥပါဒိန္နုပါဒါနိယော စ နဟေတု ဥပါဒိန္နုပါဒါနိယော စ ဓမ္မာ ဟေတုဿ ဥပါဒိန္နုပါဒါနိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၆၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၁၆၂။ ဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ ဥပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဥပါဒိန္နုပါဒါနိယော ဓမ္မော နဟေတုဿ ဥပါဒိန္နုပါဒါနိယဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတ-
ပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။
(သံခိတ္တံ။)

၁၆၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂-အနုပါဒိန္နုပါဒါနိယပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၆၄။ ဟေတု အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဟေတု အနုပါဒိန္နုပါဒါ-
နိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု အနုပါဒိန္နုပါဒါနိယော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟောတုံ အနုပါဒိန္နုပါဒါနိယဉ္စ နဟောတုံ အနုပါဒိန္နုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ ဟောတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၆၅။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

နဟောတု နအာရမ္မဏ

၁၆၆။ နဟောတုံ အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟောတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ ဒွေ။ (၂)

၁၆၇။ ဟောတုံ အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟောတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟောတုံ အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟောတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟောတုံ အနုပါဒိန္နုပါဒါနိယဉ္စ နဟောတုံ အနုပါဒိန္နုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ နဟောတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁၆၈။ နဟောတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္တိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၂-အနုပါဒိန္နုပါဒါနိယပဒ ၇-ပဉ္စာဝါရ

ပစ္စယခဏ္ဍ-ဟေတွာဒိ

၁၆၉။ ဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

၁၇၀။ ဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော နဟေတုဿ အနုပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

၁၇၁။ ဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္နု-
ပါဒါနိယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော နဟေတုဿ အနုပါဒိန္နု-
ပါဒါနိယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ နဝ။ပ။

၁၇၂။ ဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊
အနန္တရူပနိဿယော၊ ပကတူပနိဿယော။ နဝ။

၁၇၃။ နဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော နဟေတုဿ အနုပါဒိန္နု-
ပါဒါနိယဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ။
တီဏိ။ (သံခိတ္တံ။)

၁၇၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ
နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ
နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၁၇၅။ ဟေတု အနုပါဒိန္နုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္နုပါဒါ-
နိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၇၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၃-အနုပါဒိန္နုအနုပါဒါနိယပဒ ၁-ပဋိစ္စဝါရ

ပစ္စယဓတုက္က-ဟေတု

၁၇၇။ ဟေတုံ အနုပါဒိန္နုအနုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဟေတု အနုပါဒိန္နု-
အနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အနုပါဒိန္နုအနုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု အနုပါဒိန္နုအနုပါဒါ-
နိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အနုပါဒိန္နုအနုပါဒါနိယဉ္စ နဟေတုံ အနုပါဒိန္နုအနုပါဒါနိယဉ္စ ဓမ္မံ
ပဋိစ္စ ဟေတု အနုပါဒိန္နုအနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။
(သံခိတ္တံ။)

၁၇၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ
နဝ၊ ဝိပွယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

နအဓိပတိ

၁၇၉။ ဟေတု အနုပါဒိန္နအနုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဟေတု အနုပါဒိန္န-
အနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ ဟေတု အနုပါဒိန္န-
အနုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (၂)

နဟေတု အနုပါဒိန္နအနုပါဒါနိယံ ဓမ္မံ ပဋိစ္စ နဟေတု အနုပါဒိန္နအနုပါဒါ-
နိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ နဟေတု အနုပါဒိန္နအနုပါဒါ-
နိယံ ဓမ္မံ ပဋိစ္စ ဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ (၂)

ဟေတု အနုပါဒိန္နအနုပါဒါနိယဉ္စ နဟေတု အနုပါဒိန္နအနုပါဒါနိယဉ္စ ဓမ္မံ
ပဋိစ္စ ဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။
ဟေတု အနုပါဒိန္နအနုပါဒါနိယဉ္စ နဟေတု အနုပါဒိန္နအနုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ
နဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၂)
(သံခိတ္တံ။)

၁၈၀။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အနုပါဒိန္နအနုပါဒါနိယပဒ ၇-ပဉ္စာဝါရ

ပစ္စယာစတုက္က-ဟေတုအာရမ္မဏ

၁၈၁။ ဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္န-
အနုပါဒါနိယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

၁၈၂။ နဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော နဟေတုဿ အနုပါဒိန္န-
အနုပါဒါနိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၈၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၁၈၄။ ဟေတု အနုပါဒိန္နအနုပါဒါနိယော ဓမ္မော ဟေတုဿ အနုပါဒိန္န-
အနုပါဒါနိယဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၁၈၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကဥပါဒိန္နတ္တိကံ နိဋ္ဌိတံ။

၁-သံကိလိဋ္ဌသံကိလေသိကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၈၆။ ဟေတု သံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု သံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု သံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ နဟေတု သံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု သံကိလိဋ္ဌသံကိလေသိကဉ္စ နဟေတု သံကိလိဋ္ဌသံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၈၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၁၈၈။ နဟေတု သံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

ဟေတု သံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၁၈၉။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-သံကိလိဋ္ဌသံကိလေသိကပဒ ၇-ပဉ္စာခါရု

ပစ္စယဒေသနာ-ဟေတုဒ္ဓါ

၁၉၀။ ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ သံကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ သံကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ သံကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ နဝ။ (သံခိတ္တံ။)

၁၉၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၁၉၂။ ဟေတု သံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ သံကိလိဋ္ဌ-
သံကိလေသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၉၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၂-အသံကိလိဋ္ဌသံကိလေသိကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၉၄။ ဟေတု အသံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု အသံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အသံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ နဟေတု အသံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အသံကိလိဋ္ဌသံကိလေသိကဉ္စ နဟေတု အသံကိလိဋ္ဌသံကိလေသိကဉ္စ
ဓမ္မံ ပဋိစ္စ ဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တီဏိ။ (သံခိတ္တံ။)

၁၉၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတု

၁၉၆။ နဟေတု အသံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ နဟေတု အသံ-
ကိလိဋ္ဌသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၉၇။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၂-အသံကိလိဋ္ဌသံကိလေသိကပဓ ၇-ပဉ္စာဝါရ

ပစ္စယခဏ္ဍ-ဟေတွာဒိ

၁၉၈။ ဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ အသံ-
ကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ အသံကိလိဋ္ဌ-
သံကိလေသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ အသံကိလိဋ္ဌ-
သံကိလေသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော နဟေတုဿ အသံကိလိဋ္ဌ-
သံကိလေသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊
သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အသံကိလိဋ္ဌသံကိလေသိကော စ နဟေတု အသံကိလိဋ္ဌသံကိလေသိကော စ ဓမ္မော ဟေတုဿ အသံကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၁၉၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၀၀။ ဟေတု အသံကိလိဋ္ဌသံကိလေသိကော ဓမ္မော ဟေတုဿ အသံကိလိဋ္ဌသံကိလေသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၀၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။)



၃-အသံကိလိဋ္ဌအသံကိလေသိကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၀၂။ ဟေတုံ အသံကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု အသံကိလိဋ္ဌအသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၀၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊

ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

နအဓိပတိ

၂၀၄။ ဟေတု အသံကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု အသံ-
ကိလိဋ္ဌအသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ ဟေတု
အသံကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ နဟေတု အသံကိလိဋ္ဌအသံကိလေ-
သိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၂)

နဟေတု အသံကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ နဟေတု အသံကိလိဋ္ဌ-
အသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ။ နဟေတု အသံ-
ကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ ဟေတု အသံကိလိဋ္ဌအသံကိလေသိကော
ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၂) (သံခိတ္တံ။)

၂၀၅။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပွယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-အသံကိလိဋ္ဌအသံကိလေသိကပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုအာရမ္မဏ

၂၀၆။ ဟေတု အသံကိလိဋ္ဌအသံကိလေသိကော ဓမ္မော ဟေတုဿ အသံ-
ကိလိဋ္ဌအသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အသံကိလိဋ္ဌအသံကိလေသိကော ဓမ္မော နဟေတုဿ အသံကိလိဋ္ဌ-
အသံကိလေသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၀၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၀၈။ ဟေတု အသံကိလိဋ္ဌအသံကိလေသိကော ဓမ္မော ဟေတုဿ အသံကိလိဋ္ဌအသံကိလေသိကဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၀၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကသံကိလိဋ္ဌတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၆-ဝိတက္ကတ္တိက

၁-သဝိတက္ကသဝိစာရပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၁၀။ ဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ ဟေတု သဝိတက္ကသဝိစာရော စ နဟေတု သဝိတက္ကသဝိစာရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၂၄၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတု သဝိတက္ကသဝိစာရဉ္စ နဟေတု သဝိတက္ကသဝိစာရဉ္စ ဓမ္မံ ပဋိစ္စ ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၁၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၂၁၂။ နဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဒွေ။

ဟေတု သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၁၃။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-သဝိတက္ကသဝိစာရပဒ ၇-ပဉ္စာဝါရ

ပစ္စယဇတုက္က-ဟေတုဒါဒိ

၂၁၄။ ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု သဝိတက္ကသဝိစာရော ဓမ္မော နဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု သဝိတက္ကသဝိစာရော စ နဟေတု သဝိတက္ကသဝိစာရော စ ဓမ္မော ဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၂၁၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၂၁၆။ ဟေတု သဝိတက္ကသဝိစာရော ဓမ္မော ဟေတုဿ သဝိတက္ကသဝိစာရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၁၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။)



၂-အဝိတက္ကဝိစာရမတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၁၈။ ဟေတု အဝိတက္ကဝိစာရမတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အဝိတက္ကဝိစာရမတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အဝိတက္ကဝိစာရမတ္တံ နဟေတု အဝိတက္ကဝိစာရမတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၁၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၂၂၀။ ဟေတု အဝိတက္ကဝိစာရမတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၂၁။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၂-အဝိတက္ကဝိစာရမတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေသနာ-ဟေတုဒ္ဓါ

၂၂၂။ ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဟေတုဿ အဝိတက္ကဝိစာရမတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော နဟေတုဿ အဝိတက္ကဝိစာရမတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဟေတုဿ အဝိတက္ကဝိစာရမတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော နဟေတုဿ အဝိတက္ကဝိစာရ-
မတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိံ၊ သဟဇာတာ-
ဓိပတိံ။ တီဏိံ။

ဟေတု အဝိတက္ကဝိစာရမတ္တော စ နဟေတု အဝိတက္ကဝိစာရမတ္တော စ ဓမ္မာ
နဟေတုဿ အဝိတက္ကဝိစာရမတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိံ။ (သံခိတ္တံ။)

၂၂၃။ ဟေတုယာ တီဏိံ၊ အာရမ္မဏေ တီဏိံ၊ အဓိပတိယာ သတ္တ၊
အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ
နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိံ၊ ဝိပါကေ နဝ၊
အာဟာရေ တီဏိံ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိံ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၂၄။ ဟေတု အဝိတက္ကဝိစာရမတ္တော ဓမ္မော ဟေတုဿ အဝိတက္ကဝိစာရ-
မတ္တဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
(သံခိတ္တံ။)

၂၂၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမဓိံ ပစ္စနိယဓိံ အနုလောမ-
ပစ္စနိယဓိံ ပစ္စနိယာနုလောမဓိံ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

၃-အဝိတက္ကအဝိစာရပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၂၆။ ဟေတု အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ ဟေတု အဝိတက္ကအဝိစာရော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၂၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတွာဒိ

၂၂၈။ နဟေတုံ အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု အဝိတက္က-
အဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတုံ အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု အဝိတက္ကအဝိစာရော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟေတုံ အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ နဟေတု အဝိတက္ကအဝိစာရော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ အဝိတက္ကအဝိစာရဉ္စ နဟေတုံ အဝိတက္ကအဝိစာရဉ္စ ဓမ္မံ ပဋိစ္စ
နဟေတု အဝိတက္ကအဝိစာရော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ ဟေတု အဝိတက္ကအဝိစာရော ဓမ္မော
ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ (သံခိတ္တံ။)

၂၂၉။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဝိတက္ကအဝိစာရပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၃၀။ ဟေတု အဝိတက္ကအဝိစာရော ဓမ္မော ဟေတုဿ အဝိတက္က-
အဝိစာရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အဝိတက္ကအဝိစာရော ဓမ္မော ဟေတုဿ အဝိတက္ကအဝိစာရဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၃၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊
ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊
မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၃၂။ ဟေတု အဝိတက္ကအဝိစာရော ဓမ္မော ဟေတုဿ အဝိတက္က-
အဝိစာရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၃၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။
(သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတဗ္ဗံ)။

ဟေတုဒုကဝိတက္ကတ္တိကံ နိဋ္ဌိတံ။

၂၄၆

အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၁-ဟေတုဒုက ၇-ပီတိတ္တိက

၁-ပီတိသဟဂတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၃၄။ ဟေတု ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ပီတိသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

နဟေတု ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု ပီတိသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၃၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၂၃၆။ နဟေတု ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု ပီတိသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

ဟေတု ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ပီတိသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၃၇။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ပီတိသဟဂတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၂၃၈။ ဟေတု ပီတိသဟဂတော ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပီတိသဟဂတော ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ပီတိသဟဂတော ဓမ္မော နဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပီတိသဟဂတော စ နဟေတု ပီတိသဟဂတော စ ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပီတိသဟဂတော ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ပီတိသဟဂတော ဓမ္မော နဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ပီတိသဟဂတော စ နဟေတု ပီတိသဟဂတော စ ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၂၃၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၄၀။ ဟေတု ပီတိသဟဂတော ဓမ္မော ဟေတုဿ ပီတိသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၄၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၄၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂-သုခသဟဂတပဒ ခ-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၂၄၂။ ဟေတု သုခသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု သုခသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု သုခသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု သုခသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု သုခသဟဂတဉ္စ နဟေတု သုခသဟဂတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု
သုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၄၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၂၄၄။ နဟေတု သုခသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု သုခသဟဂတော
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

ဟေတု သုခသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု သုခသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ နဝ။ (သံခိတ္တံ။)

၂၄၅။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၂-သုခသဟဂတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဓိ

၂၄၆။ ဟေတု သုခသဟဂတော ဓမ္မော ဟေတုဿ သုခသဟဂတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သုခသဟဂတော ဓမ္မော ဟေတုဿ သုခသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု သုခသဟဂတော ဓမ္မော ဟေတုဿ သုခသဟဂတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၄၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပ-
နိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ
တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၄၈။ ဟေတု သုခသဟဂတော ဓမ္မော ဟေတုဿ သုခသဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၄၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

၂၅၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)

၃-ဥပေက္ခာသဟဂတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၅၀။ ဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ဥပေက္ခာသဟဂတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု ဥပေက္ခာသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု ဥပေက္ခာသဟဂတဉ္စ နဟေတု ဥပေက္ခာသဟဂတဉ္စ ဓမ္မံ ပဋိစ္စ
ဟေတု ဥပေက္ခာသဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၅၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊
ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုဒ္ဓါ

၂၅၂။ နဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ နဟေတု ဥပေက္ခာ-
သဟဂတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဒွေ။

ဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ဥပေက္ခာသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။

ဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ဥပေက္ခာသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ နဝ။

ဟေတု ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ ဟေတု ဥပေက္ခာသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ နပစ္ဆာဇာတပစ္စယာ။ နဝ။ (သံခိတ္တံ။)

၂၅၃။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၃-ဥပေက္ခာသဟဂတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၂၅၄။ ဟေတု ဥပေက္ခာသဟဂတော ဓမ္မော ဟေတုဿ ဥပေက္ခာ-
သဟဂတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဥပေက္ခာသဟဂတော ဓမ္မော ဟေတုဿ ဥပေက္ခာသဟဂတဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု ဥပေက္ခာသဟဂတော ဓမ္မော ဟေတုဿ ဥပေက္ခာသဟဂတဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၅၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ
တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ
နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၅၆။ ဟေတု ဥပေက္ခာသဟဂတော ဓမ္မော ဟေတုဿ ဥပေက္ခာ-
သဟဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၅၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

၂၅၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-
ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏောတဗ္ဗံ။)

ဟေတုဒုကပိတိတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၈-ဒဿနေနပဟာတဗ္ဗတ္တိက

၁-ဒဿနေနပဟာတဗ္ဗပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၅၈။ ဟေတု ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန
ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု ဒဿနေန ပဟာတဗ္ဗော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု ဒဿနေန ပဟာတဗ္ဗံ နဟေတု ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ
ဟေတု ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၅၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊
အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၂၆၀။ နဟေတု ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန
ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတု ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန ပဟာတဗ္ဗော
ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။

၂၆၁။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊
နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ဒဿနေနပဟာတဗ္ဗပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၆၂။ ဟေတု ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၆၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၂၆၄။ ဟေတု ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၆၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ- ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။)

၂-ဘာဝနာယပဟာတဗ္ဗပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၆၆။ ဟေတုံ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု ဘာဝနာယ ပဟာ- တဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ ဘာဝနာယ ပဟာတဗ္ဗဉ္စ နဟေတုံ ဘာဝနာယ ပဟာတဗ္ဗဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၆၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၂၆၈။ နဟေတုံ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၆၉။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဘာဝနာယပဟာတဗ္ဗပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၇၀။ ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၇၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၇၂။ ဟေတု ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၇၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)



၃-နေဝဒဿနေန နဘာဝနာယပဟာတဗ္ဗပဒေ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၇၄။ ဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၅၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၇၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုဘိ

၂၇၆။ နဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

ဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ- ပစ္စယာ။ (၁)

နဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ- ပစ္စယာ။ (၁)

ဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၇၇။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-နေဝဒဿနေန နဘာဝနာယပဟာတဗ္ဗပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၇၈။ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော
ဟေတုဿ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ တီဏိ။

ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဟေတုဿ
နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၇၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊
ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊
မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ
နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၂၈၀။ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော
ဟေတုဿ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၂၈၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

ဟေတုဒုက ဒဿနေန ပဟာတဗ္ဗတ္တိကံ နိဋ္ဌိတံ။

၂၅၈

အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၁-ဟေတုဒုက ၉-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက

၁-ဒဿနေနပဟာတဗ္ဗဟေတုကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၅၂။ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကဉ္စ နဟေတု ဒဿနေန ပဟာတဗ္ဗ-ဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၅၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၂၅၄။ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၅၅။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ဒဿနေနပဟာတဗ္ဗဟေတုကပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၅၆။ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၈၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၈၈။ ဟေတု ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၈၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ- ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)



၂-ဘာဝနာယပဟာတဗ္ဗဟေတုကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၉၀။ ဟေတုံ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၉၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၂၆၀ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နအဓိပတိ

၂၉၂။ ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။ (သံခိတ္တံ။)

၂၉၃။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဘာဝနာယပဟာတဗ္ဗဟေတုကပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၉၄။ ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၂၉၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၉၆။ ဟေတု ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ ဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၉၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-နေဝဒဿနေန နဘာဝနာယပဟာတဗ္ဗဟေတုကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၉၈။ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ
ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၉၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၃၀၀။ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ
ပဋိစ္စ နဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၀၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊
နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂၆၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃-နေဝဒဿနေန နဘာဝနာယပဟာတဗ္ဗဟေတုကပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု

၃၀၂။ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၃၀၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၀၄။ ဟေတု နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဟေတုဿ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၀၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုက ဒဿနေန ပဟာတဗ္ဗဟေတုကတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၁၀-အာစယဂါမိတ္တိက

၂၆၃

၁-ဟေတုဒုက ၁၀-အာစယဂါမိတ္တိက

၁-အာစယဂါမိပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၀၆။ ဟေတုံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု အာစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု အာစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အာစယဂါမိဉ္စ နဟေတုံ အာစယဂါမိဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အာစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၀၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၃၀၈။ နဟေတုံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု အာစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတုံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု အာစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၀၉။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-အာစယဂါမိပဒေ ဂု-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၃၁၀။ ဟေတု အာစယဂါမိ ဓမ္မော ဟေတုဿ အာစယဂါမိဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အာစယဂါမိ ဓမ္မော ဟေတုဿ အာစယဂါမိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အာစယဂါမိ ဓမ္မော ဟေတုဿ အာစယဂါမိဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အာစယဂါမိ ဓမ္မော နဟေတုဿ အာစယဂါမိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အာစယဂါမိ စ နဟေတု အာစယဂါမိ စ ဓမ္မော ဟေတုဿ အာစယဂါမိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၃၁၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၁၂။ ဟေတု အာစယဂါမိ ဓမ္မော ဟေတုဿ အာစယဂါမိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၁၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

၂-အပစယဂါမိပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၁၄။ ဟေတုံ အပစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု အပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အပစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု အပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အပစယဂါမိဉ္စ နဟေတုံ အပစယဂါမိဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၁၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၃၁၆။ ဟေတုံ အပစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု အပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၁၇။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၂-အပစယဂါမိပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အဓိပတိ

၃၁၈။ ဟေတု အပစယဂါမိံ ဓမ္မော ဟေတုဿ အပစယဂါမိဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

၂၆၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတု အပစယဂါမိ ဓမ္မော ဟေတုဿ အပစယဂါမိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အပစယဂါမိ ဓမ္မော နဟေတုဿ အပစယဂါမိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၃၁၉။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ သဟဇာတေ နဝ။ပ။ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၂၀။ ဟေတု အပစယဂါမိ ဓမ္မော ဟေတုဿ အပစယဂါမိဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၂၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၃-နေဝါစယဂါမိနာပစယဂါမိပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၂၂။ ဟေတုံ နေဝါစယဂါမိနာပစယဂါမိ ဓမ္မံ ပဋိစ္စ ဟေတု နေဝါစယ-ဂါမိနာပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ နေဝါစယဂါမိနာပစယဂါမိ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယ-ဂါမိနာပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ နေဝါစယဂါမိနာပစယဂါမိဉ္စ နဟေတုံ နေဝါစယဂါမိနာပစယ-ဂါမိဉ္စ ဓမ္မံ ပဋိစ္စ ဟေတု နေဝါစယဂါမိနာပစယဂါမိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၂၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုဒွာဒိ

၃၂၄။ နဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယဂါမိနာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ နေဝါစယဂါမိနာပစယဂါမိဉ္စ နဟေတုံ နေဝါစယဂါမိနာပစယ-ဂါမိဉ္စ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယဂါမိနာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ပ။

ဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ တီဏိ။

ဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ ဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နပစ္ဆာဇာတပစ္စယာ။ပ။

ဟေတုံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ နဟေတု နေဝါစယဂါမိ-နာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ (သံခိတ္တံ။)

၃၂၅။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

၂၆၈ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-နေဝါစယဂါမိနာပစယဂါမိပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၃၂၆။ ဟေတု နေဝါစယဂါမိနာပစယဂါမိ ဓမ္မော ဟေတုဿ နေဝါစယ-
ဂါမိနာပစယဂါမိဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု နေဝါစယဂါမိနာပစယဂါမိ ဓမ္မော ဟေတုဿ နေဝါစယဂါမိ-
နာပစယဂါမိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၂၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ
တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊
မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၂၈။ ဟေတု နေဝါစယဂါမိနာပစယဂါမိ ဓမ္မော ဟေတုဿ နေဝါစယ-
ဂါမိနာပစယဂါမိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု နေဝါစယဂါမိနာပစယဂါမိ ဓမ္မော နဟေတုဿ နေဝါစယ-
ဂါမိနာပစယဂါမိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန
ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။
ဣန္ဒြိယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၂၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကအာစယဂါမိတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၁၀-သေက္ခတ္တိက

၁-သေက္ခပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေက္ခ-ဟေတု

၃၃၀။ ဟေတုံ သေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု သေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ သေက္ခံ ဓမ္မံ ပဋိစ္စ နဟေတု သေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

ဟေတုံ သေက္ခဉ္စ နဟေတုံ သေက္ခဉ္စ ဓမ္မံ ပဋိစ္စ ဟေတု သေက္ခော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၃၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၃၃၂။ ဟေတုံ သေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု သေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၃၃။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-သေက္ခပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေသနာ-ဟေတုဒါ

၃၃၄။ ဟေတု သေက္ခော ဓမ္မော ဟေတုဿ သေက္ခဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သေက္ခော ဓမ္မော ဟေတုဿ သေက္ခဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု သေက္ခော ဓမ္မော နဟေတုဿ သေက္ခဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု သေက္ခော ဓမ္မော ဟေတုဿ သေက္ခဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၃၃၅။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ
နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ
တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊
သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ
နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၃၆။ ဟေတု သေက္ခော ဓမ္မော ဟေတုဿ သေက္ခဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၃၇။ နဟောတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂-အသေက္ခပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟောတု

၃၃၈။ ဟောတုံ အသေက္ခံ ဓမ္မံ ပဋိစ္စ ဟောတု အသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ တီဏိ။

နဟောတုံ အသေက္ခံ ဓမ္မံ ပဋိစ္စ နဟောတု အသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ တီဏိ။

ဟောတုံ အသေက္ခဉ္စ နဟောတုံ အသေက္ခဉ္စ ဓမ္မံ ပဋိစ္စ ဟောတု အသေက္ခော
ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၃၉။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၃၄၀။ ဟောတုံ အသေက္ခံ ဓမ္မံ ပဋိစ္စ ဟောတု အသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၄၁။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟောတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အသေက္ခပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေဝကုဏ္ဍ-ဟေတုဒ္ဓါ

၃၄၂။ ဟေတု အသေက္ခော ဓမ္မော ဟေတုဿ အသေက္ခဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အသေက္ခော ဓမ္မော ဟေတုဿ အသေက္ခဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အသေက္ခော ဓမ္မော နဟေတုဿ အသေက္ခဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ပ။

ဟေတု အသေက္ခော ဓမ္မော ဟေတုဿ အသေက္ခဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော။ (သံခိတ္တံ။)

၃၄၃။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၃၄၄။ ဟေတု အသေက္ခော ဓမ္မော ဟေတုဿ အသေက္ခဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၄၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-နေဝသေက္ခနာသေက္ခပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၄၆။ ဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု နေဝသေက္ခ-
နာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ နဟေတု နေဝသေက္ခနာသေက္ခော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ နေဝသေက္ခနာသေက္ခံ နဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ
ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။
(သံခိတ္တံ။)

၃၄၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နုဟေတု နုအာရမ္မဏာဓိ

၃၄၈။ နဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ နဟေတု နေဝသေက္ခ-
နာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတုံ နေဝသေက္ခ-
နာသေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ (၂)

ဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ နဟေတု နေဝသေက္ခနာသေက္ခော
ဓမ္မော ဥပ္ပဇ္ဇတိ နုအာရမ္မဏပစ္စယာ။ (၁)

နဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ နဟေတု နေဝသေက္ခနာသေက္ခော
ဓမ္မော ဥပ္ပဇ္ဇတိ နုအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ နေဝသေက္ခနာသေက္ခံ နဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ
နဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ နုအာရမ္မဏပစ္စယာ။ (၁)

၃၄၉။ ဟေတုံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု နေဝသေက္ခ-
နာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ နုအဓိပတိပစ္စယာ။ပ။

ဟေတု နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၅၀။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-နေဝသေက္ခနာသေက္ခပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၃၅၁။ ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဟေတုဿ နေဝသေက္ခ- နာသေက္ခဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဟေတုဿ နေဝသေက္ခနာသေက္ခဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဟေတုဿ နေဝသေက္ခနာသေက္ခဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ နဝ။ပ။

နဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော နဟေတုဿ နေဝသေက္ခ- နာသေက္ခဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၅၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊

ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါဏေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၅၃။ ဟေတု နေဝသေက္ခနာသေက္ခော ဓမ္မော ဟေတုဿ နေဝသေက္ခ-
နာသေက္ခဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၅၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

ဟေတုဒုကသေက္ခတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၁၂-ပရိတ္တတ္တိက

၁-ပရိတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသန္တ-ဟေတု

၃၅၅။ ဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

နဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

ဟေတုံ ပရိတ္တဉ္စ နဟေတုံ ပရိတ္တဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၇၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃၅၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏာဒိ

၃၅၇။ နဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ- ပစ္စယာ။ (၁)

နဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ- ပစ္စယာ။ (၁)

ဟေတုံ ပရိတ္တံ နဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ ပရိတ္တံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ- ပစ္စယာ။ (သံခိတ္တံ။)

၃၅၈။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ပရိတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၃၅၉။ ဟေတု ပရိတ္တော ဓမ္မော ဟေတုဿ ပရိတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပရိတ္တော ဓမ္မော ဟေတုဿ ပရိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၃၆၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၆၁။ ဟေတု ပရိတ္တော ဓမ္မော ဟေတုဿ ပရိတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၃၆၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)



၂-မဟဂ္ဂတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၆၃။ ဟေတုံ မဟဂ္ဂတံ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

နဟေတု မဟဂ္ဂတံ ဓမ္မံ ပဋိစ္စ နဟေတု မဟဂ္ဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

ဟေတု မဟဂ္ဂတဉ္စ နဟေတု မဟဂ္ဂတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၆၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၃၆၅။ ဟေတု မဟဂ္ဂတံ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၆၆။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-မဟဂ္ဂတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၃၆၇။ ဟေတု မဟဂ္ဂတော ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဟဂ္ဂတော ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု မဟဂ္ဂတော ဓမ္မော နဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဟဂ္ဂတော စ နဟေတု မဟဂ္ဂတော စ ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဟဂ္ဂတော ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု မဟဂ္ဂတော ဓမ္မော နဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု မဟဂ္ဂတော ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၆၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၆၉။ ဟေတု မဟဂ္ဂတော ဓမ္မော ဟေတုဿ မဟဂ္ဂတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ- ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၇၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္ထိကေ ပဉ္စာဝါရဿ အနုလောမိပ္ပိ ပစ္စနိယမ္ပိ အနုလောမ- ပစ္စနိယမ္ပိ ပစ္စနိယာနုလောမိပ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-အပ္ပမာဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၇၁။ ဟေတုံ အပ္ပမာဏံ ဓမ္မံ ပဋိစ္စ ဟေတု အပ္ပမာဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၂၈၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နဟေတု အပ္ပမာဏံ ဓမ္မံ ပဋိစ္စ နဟေတု အပ္ပမာဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အပ္ပမာဏဉ္စ နဟေတု အပ္ပမာဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အပ္ပမာဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၇၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၃၇၃။ ဟေတု အပ္ပမာဏံ ဓမ္မံ ပဋိစ္စ ဟေတု အပ္ပမာဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၇၄။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာဿဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-အပ္ပမာဏပဒေ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုဒ္ဓါဒိ

၃၇၅။ ဟေတု အပ္ပမာဏော ဓမ္မော ဟေတုဿ အပ္ပမာဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အပ္ပမာဏော ဓမ္မော နဟေတုဿ အပ္ပမာဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၃၇၆။ ဟေတု အပ္ပမာဏော ဓမ္မော ဟေတုဿ အပ္ပမာဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အပ္ပမာဏော ဓမ္မော နဟေတုဿ အပ္ပမာဏဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

၃၇၇။ ဟေတု အပ္ပမာဏော ဓမ္မော ဟေတုဿ အပ္ပမာဏဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ နဝ။ပ။

ဟေတု အပ္ပမာဏော ဓမ္မော ဟေတုဿ အပ္ပမာဏဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။
နဝ။ (သံခိတ္တံ။)

၃၇၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊
အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ
နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါဏေ နဝ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၇၉။ ဟေတု အပ္ပမာဏော ဓမ္မော ဟေတုဿ အပ္ပမာဏဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၈၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။)

ဟေတုဒုကပရိတ္တတ္ထိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၁၃-ပရိတ္တာရမ္မဏတ္တိက

၁-ပရိတ္တာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၃၈၁။ ဟေတုံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ ပရိတ္တာရမ္မဏဉ္စ နဟေတုံ ပရိတ္တာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၈၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၃၈၃။ နဟေတုံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတုံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတုံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၈၄။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၁-ပရိတ္တာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၃၈၅။ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဟေတုဿ ပရိတ္တာရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဟေတုဿ ပရိတ္တာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဟေတုဿ ပရိတ္တာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၈၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါဏေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၈၇။ ဟေတု ပရိတ္တာရမ္မဏော ဓမ္မော ဟေတုဿ ပရိတ္တာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၈၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတပ္ပံ။)

၂-မဟဂ္ဂတာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၃၈၉။ ဟေတု မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ တီဏိ။

ဟေတု မဟဂ္ဂတာရမ္မဏဉ္စ နဟေတု မဟဂ္ဂတာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၉၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၃၉၁။ နဟေတု မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။နဟေတု မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၉၂။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-မဟဂ္ဂတာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၃၉၃။ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော နဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု မဟဂ္ဂတာရမ္မဏော စ နဟေတု မဟဂ္ဂတာရမ္မဏော စ ဓမ္မော ဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၃၉၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၉၅။ ဟေတု မဟဂ္ဂတာရမ္မဏော ဓမ္မော ဟေတုဿ မဟဂ္ဂတာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၉၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂၈၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃-အပ္ပမာဏာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေတုက္က-ဟေတု

၃၉၇။ ဟေတု အပ္ပမာဏာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အပ္ပမာဏာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အပ္ပမာဏာရမ္မဏဉ္စ နဟေတု အပ္ပမာဏာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၉၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၃၉၉။ နဟေတု အပ္ပမာဏာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၀၀။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အပ္ပမာဏာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၀၁။ ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဟေတုဿ အပ္ပမာဏာ-
ရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဟေတုဿ အပ္ပမာဏာရမ္မဏဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဟေတုဿ အပ္ပမာဏာရမ္မဏဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။
တီဏိ။

နဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော နဟေတုဿ အပ္ပမာဏာရမ္မဏဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။
တီဏိ။

ဟေတု အပ္ပမာဏာရမ္မဏော စ နဟေတု အပ္ပမာဏာရမ္မဏော စ ဓမ္မာ
ဟေတုဿ အပ္ပမာဏာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၀၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ
တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၀၃။ ဟေတု အပ္ပမာဏာရမ္မဏော ဓမ္မော ဟေတုဿ အပ္ပမာဏာ-
ရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၀၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

၂၈၈ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-
ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

ဟေတုဒုကပရိတ္တာရမ္မဏတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၁၄-ဟိနတ္တိက

၁-ဟိနပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသက-ဟေတု

၄၀၅။ ဟေတု ဟိနံ ဓမ္မံ ပဋိစ္စ ဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တိဏိ။

နဟေတု ဟိနံ ဓမ္မံ ပဋိစ္စ နဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။

ဟေတု ဟိနန္တ နဟေတု ဟိနန္တ ဓမ္မံ ပဋိစ္စ ဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၄၀၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပ-
နိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ အာဟာရေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၄၀၇။ နဟေတု ဟိနံ ဓမ္မံ ပဋိစ္စ ဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ (၁)

ဟေတု ဟိနံ ဓမ္မံ ပဋိစ္စ ဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
တိဏိ။

နဟေတု ဟိနံ ဓမ္မံ ပဋိစ္စ နဟေတု ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ တိဏိ။

ဟေတုံ ဟီနဉ္စ နဟေတုံ ဟီနဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဟီနော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၀၈။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ဟီနပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုဒါဒိ

၄၀၉။ ဟေတု ဟီနော ဓမ္မော ဟေတုဿ ဟီနဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ တီဏိ။

ဟေတု ဟီနော ဓမ္မော ဟေတုဿ ဟီနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ပ။ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာ-
ဓိပတိ။ (သံခိတ္တံ။)

၄၁၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ
ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၁၁။ ဟေတု ဟီနော ဓမ္မော ဟေတုဿ ဟီနဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၂၉၀ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄၁၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)



၂-မဇ္ဈိမပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၁၃။ ဟေတု မဇ္ဈိမံ ဓမ္မံ ပဋိစ္စ ဟေတု မဇ္ဈိမော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (သံခိတ္တံ။)

၄၁၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၄၁၅။ နဟေတု မဇ္ဈိမံ ဓမ္မံ ပဋိစ္စ နဟေတု မဇ္ဈိမော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၁၆။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။
နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-မဇ္ဈိမပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၁၇။ ဟေတု မဇ္ဈိမော ဓမ္မော ဟေတုဿ မဇ္ဈိမဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဇ္ဈိမော ဓမ္မော ဟေတုဿ မဇ္ဈိမဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။
(သံခိတ္တံ။)

၄၁၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ။ပ။ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ။ပ။
အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၁၉။ ဟေတု မဇ္ဈိမော ဓမ္မော ဟေတုဿ မဇ္ဈိမဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၄၂၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)

၃-ပဏိတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၂၁။ ဟေတု ပဏိတံ ဓမ္မံ ပဋိစ္စ ဟေတု ပဏိတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

၂၉၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နဟေတုပဏိတံ ဓမ္မံ ပဋိစ္စ နဟေတု ပဏိတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

ဟေတုပဏိတဉ္စ နဟေတုပဏိတဉ္စ ဓမ္မံ ပဋိစ္စ ဟေတုပဏိတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၂၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊
ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၄၂၃။ ဟေတုပဏိတံ ဓမ္မံ ပဋိစ္စ ဟေတုပဏိတော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၂၄။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-ပဏိတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုာဒိ

၄၂၅။ ဟေတုပဏိတော ဓမ္မော ဟေတုဿ ပဏိတဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

နဟေတုပဏိတော ဓမ္မော နဟေတုဿ ပဏိတဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတုပဏိတော ဓမ္မော ဟေတုဿ ပဏိတဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၂၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၂၇။ ဟေတု ပဏီတော ဓမ္မော ဟေတုဿ ပဏီတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၂၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတပ္ပံ။)

ဟေတုဒုကဟီနတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၁၅-မိစ္ဆတ္တနိယတတ္တိက

၁-မိစ္ဆတ္တနိယတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၄၂၉။ ဟေတုံ မိစ္ဆတ္တနိယတံ ဓမ္မံ ပဋိစ္စ ဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ မိစ္ဆတ္တနိယတံ ဓမ္မံ ပဋိစ္စ နဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ မိစ္ဆတ္တနိယတဉ္စ နဟေတုံ မိစ္ဆတ္တနိယတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မိစ္ဆတ္တ-နိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု မိစ္ဆတ္တနိယတံ ဓမ္မံ ပဋိစ္စ ဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၄၃၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၄၃၁။ ဟေတု မိစ္ဆတ္တနိယတံ ဓမ္မံ ပဋိစ္စ နဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၃၂။ နအဓိပတိယာ တီဏိ၊ နပစ္ဆာဇာတေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-မိစ္ဆတ္တနိယတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အဓိပတိ

၄၃၃။ ဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဟေတုဿ မိစ္ဆတ္တနိယတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု မိစ္ဆတ္တနိယတော ဓမ္မော နဟေတုဿ မိစ္ဆတ္တနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၃၄။ ဟေတုယာ တီဏိ၊ အဓိပတိယာ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၃၅။ ဟေတု မိစ္ဆတ္တနိယတော ဓမ္မော ဟေတုဿ မိစ္ဆတ္တနိယတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၃၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၂-သမ္မတ္တနိယတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၃၇။ ဟေတု သမ္မတ္တနိယတံ ဓမ္မံ ပဋိစ္စ ဟေတု သမ္မတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု သမ္မတ္တနိယတံ ဓမ္မံ ပဋိစ္စ နဟေတု သမ္မတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု သမ္မတ္တနိယတဉ္စ နဟေတု သမ္မတ္တနိယတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု သမ္မတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၃၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ပုရေ-
ဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နအဓိပတိ

၄၃၉။ ဟေတု သမ္မတ္တနိယတံ ဓမ္မံ ပဋိစ္စ ဟေတု သမ္မတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၄၀။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နကမ္မေ
တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

၂၉၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-သမ္ပတ္တနိယတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အဓိပတိ

၄၄၁။ ဟေတု သမ္ပတ္တနိယတော ဓမ္မော ဟေတုဿ သမ္ပတ္တနိယတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု သမ္ပတ္တနိယတော ဓမ္မော ဟေတုဿ သမ္ပတ္တနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု သမ္ပတ္တနိယတော ဓမ္မော နဟေတုဿ သမ္ပတ္တနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၄၂။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၄၃။ ဟေတု သမ္ပတ္တနိယတော ဓမ္မော ဟေတုဿ သမ္ပတ္တနိယတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၄၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-အနိယတပဒ ဝ-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၄၅။ ဟေတု အနိယတံ ဓမ္မံ ပဋိစ္စ ဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အနိယတံ ဓမ္မံ ပဋိစ္စ နဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အနိယတဉ္စ နဟေတု အနိယတဉ္စ ဓမ္မံ ပဋိစ္စ ဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၄၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏာ

၄၄၇။ နဟေတု အနိယတံ ဓမ္မံ ပဋိစ္စ နဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတု အနိယတံ ဓမ္မံ ပဋိစ္စ ဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု အနိယတံ ဓမ္မံ ပဋိစ္စ နဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နဟေတု အနိယတံ ဓမ္မံ ပဋိစ္စ နဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတု အနိယတဉ္စ နဟေတု အနိယတဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၄၄၈။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

၂၉၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၃-အနိယတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၄၉။ ဟေတု အနိယတော ဓမ္မော ဟေတုဿ အနိယတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အနိယတော ဓမ္မော ဟေတုဿ အနိယတဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ နဝ။

ဟေတု အနိယတော ဓမ္မော ဟေတုဿ အနိယတဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အနိယတော ဓမ္မော နဟေတုဿ အနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အနိယတော စ နဟေတု အနိယတော စ ဓမ္မော ဟေတုဿ အနိယတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၅၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၄၅၁။ ဟေတု အနိယတော ဓမ္မော ဟေတုဿ အနိယတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၅၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကမိစ္ဆတ္တနိယတတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၁၆-မဂ္ဂါရမ္မဏတ္တိက

၁-မဂ္ဂါရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယာစတုက္က-ဟေတု

၄၅၃။ ဟေတု မဂ္ဂါရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

နဟေတု မဂ္ဂါရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

ဟေတု မဂ္ဂါရမ္မဏဉ္စ နဟေတု မဂ္ဂါရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၄၅၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၄၅၅။ နဟေတုံ မဂ္ဂါရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၅၆။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-မဂ္ဂါရမ္မဏပဒေ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၅၇။ ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဟေတုဿ မဂ္ဂါရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဟေတုဿ မဂ္ဂါရမ္မဏဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု မဂ္ဂါရမ္မဏော ဓမ္မော နဟေတုဿ မဂ္ဂါရမ္မဏဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဟေတုဿ မဂ္ဂါရမ္မဏဿ ဓမ္မဿ အနန္တရ-ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၅၈။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၅၉။ ဟေတု မဂ္ဂါရမ္မဏော ဓမ္မော ဟေတုဿ မဂ္ဂါရမ္မဏဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၆၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၂-မဂ္ဂဟေတုကပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၆၁။ ဟေတုံ မဂ္ဂဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ မဂ္ဂဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု မဂ္ဂဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ မဂ္ဂဟေတုကဉ္စ နဟေတုံ မဂ္ဂဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၆၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အာသေ-
ဝနေ နဝ၊ ကမ္မေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ။ပ။ အဝိဂတေ နဝ။
(သံခိတ္တံ။)

နအဓိပတိ

၄၆၃။ ဟေတုံ မဂ္ဂဟေတုကံ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၆၄။ နအဓိပတိယာ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

၃၀၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအဓိပတိယာ ဆ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-မဂ္ဂဟေတုကပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အဓိပတိ

၄၆၅။ ဟေတု မဂ္ဂဟေတုကော ဓမ္မော ဟေတုဿ မဂ္ဂဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု မဂ္ဂဟေတုကော ဓမ္မော ဟေတုဿ မဂ္ဂဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု မဂ္ဂဟေတုကော ဓမ္မော နဟေတုဿ မဂ္ဂဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၆၆။ ဟေတုယာ တီဏိ၊ အဓိပတိယာ ဆ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၆၇။ ဟေတု မဂ္ဂဟေတုကော ဓမ္မော ဟေတုဿ မဂ္ဂဟေတုကဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၆၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-မဂ္ဂါဓိပတိပဒေ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၆၉။ ဟေတု မဂ္ဂါဓိပတိ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု မဂ္ဂါဓိပတိ ဓမ္မံ ပဋိစ္စ နဟေတု မဂ္ဂါဓိပတိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု မဂ္ဂါဓိပတိဉ္စ နဟေတု မဂ္ဂါဓိပတိဉ္စ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၇၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၄၇၁။ ဟေတု မဂ္ဂါဓိပတိ ဓမ္မံ ပဋိစ္စ ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၇၂။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-မဂ္ဂါဓိပတိပဒေ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုဒွာဒိ

၄၇၃။ ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဟေတုဿ မဂ္ဂါဓိပတိဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ တီဏိ။

၃၀၄ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဟေတုဿ မဂ္ဂါဓိပတိဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ နဝ။

ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဟေတုဿ မဂ္ဂါဓိပတိဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု မဂ္ဂါဓိပတိ ဓမ္မော နဟေတုဿ မဂ္ဂါဓိပတိဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု မဂ္ဂါဓိပတိ စ နဟေတု မဂ္ဂါဓိပတိ စ ဓမ္မော ဟေတုဿ မဂ္ဂါဓိပတိဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၇၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ။ပ။
အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၇၅။ ဟေတု မဂ္ဂါဓိပတိ ဓမ္မော ဟေတုဿ မဂ္ဂါဓိပတိဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၇၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကမဂ္ဂါရမ္မဏတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၁၇-ဥပ္ပန္နတ္ထိက

၁-ဥပ္ပန္နပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေတုက္က-ဟေတု ဥပနိဿယ

၄၇၇။ ဟေတု ဥပ္ပန္နော ဓမ္မော ဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ဥပ္ပန္နော ဓမ္မော နဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ တီဏိ။

ဟေတု ဥပ္ပန္နော ဓမ္မော ဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ဥပ္ပန္နော ဓမ္မော နဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ဥပ္ပန္နော ဓမ္မော ဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ သဟဇာတပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

နဟေတု ဥပ္ပန္နော ဓမ္မော နဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ ပ။ ။ ပကတူပနိဿ-
ယော—ဥပ္ပန္နံ ဥတံ ဥပနိဿယာ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ။ မဂ္ဂံ။ အဘိညံ။
သမာပတ္တိံ ဥပ္ပါဒေတိ။ (သံခိတ္တံ။)

၄၇၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊
သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊
ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊
အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၇၉။ ဟေတု ဥပ္ပန္နော ဓမ္မော ဟေတုဿ ဥပ္ပန္နဿ ဓမ္မဿ သဟဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၀၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄၈၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယတာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနီယမ္ပိ
အနုလောမပစ္စနီယမ္ပိ ပစ္စနီယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။
ဣမမ္ပိ ဒုကတိကေ ပဋိစ္စဝါရမ္ပိ သဟဇာတဝါရမ္ပိ ပစ္စယဝါရမ္ပိ
နိဿယဝါရမ္ပိ သံသဋ္ဌဝါရမ္ပိ သမ္ပယုတ္တဝါရမ္ပိ အနုပုန္နမ္ပိ ဥပ္ပါဒီပိ နတ္ထိ။)

ဟေတုဒုကဥပုန္နတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၁၈-အတိတတ္တိက

၃-ပစ္စုပ္ပန်ပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၈၁။ ဟေတု ပစ္စုပ္ပန္နော ဓမ္မော ဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု ပစ္စုပ္ပန္နော ဓမ္မော နဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပစ္စုပ္ပန္နော ဓမ္မော ဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ပစ္စုပ္ပန္နော ဓမ္မော နဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ပစ္စုပ္ပန္နော ဓမ္မော ဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ သဟဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၈၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဆ၊ သဟဇာတေ
နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊
ပစ္ဆာဇာတေ တီဏိ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ

နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ
နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၈၃။ ဟေတု ပစ္စုပ္ပန္နော ဓမ္မော ဟေတုဿ ပစ္စုပ္ပန္နဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၈၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ
အနုလောမပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။
ဣမမ္ဘိ ဒုကတိကေ ပဋိစ္စဝါရမ္ဘိ သဟဇာတဝါရမ္ဘိ ပစ္စယဝါရမ္ဘိ
နိဿယဝါရမ္ဘိ သံသဋ္ဌဝါရမ္ဘိ သမ္ပယုတ္တဝါရမ္ဘိ အတိတမ္ဘိ အနာဂတမ္ဘိ
နတ္ထိ။)

ဟေတုဒုကအတိတတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၁၉-အတိတာရမ္မဏတ္တိက

၁-အတိတာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၄၈၅။ ဟေတုံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အတိတာရမ္မဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အတိတာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အတိတာရမ္မဏဉ္စ နဟေတုံ အတိတာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု
အတိတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၀၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄၈၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ။ပ။ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၄၈၇။ နဟေတုံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အတိတာရမ္မဏော
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတုံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ
ဟေတု အတိတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတုံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အတိတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၈၈။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊
နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-အတိတာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၄၈၉။ ဟေတု အတိတာရမ္မဏော ဓမ္မော ဟေတုဿ အတိတာရမ္မဏဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အတိတာရမ္မဏော ဓမ္မော ဟေတုဿ အတိတာရမ္မဏဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အတိတာရမ္မဏော ဓမ္မော ဟေတုဿ အတိတာရမ္မဏဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အတီတာရမ္မဏော ဓမ္မော နဟေတုဿ အတီတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အတီတာရမ္မဏော စ နဟေတု အတီတာရမ္မဏော စ ဓမ္မော ဟေတုဿ အတီတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၉၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါဏေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ။ ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၉၁။ ဟေတု အတီတာရမ္မဏော ဓမ္မော ဟေတုဿ အတီတာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၉၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ဘံ။)



၂-အနာဂတာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၉၃။ ဟေတု အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု အနာဂတာရမ္မဏန္တ နဟေတု အနာဂတာရမ္မဏန္တ ဓမ္မံ ပဋိစ္စ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၉၄။ ဟေတုယာ နဝ၊ အာရမ္မဏော နဝ။ပ။ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၄၉၅။ နဟေတု အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတု အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄၉၆။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏော ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အနာဂတာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေသန္တ-ဟေတုဒါဒိ

၄၉၇။ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဟေတုဿ အနာဂတာ-ရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အနာဂတာရမ္မဏော ဓမ္မော ဟေတုဿ အနာဂတာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အနာဂတာရမ္မဏော ဓမ္မော ဟေတုဿ အနာဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အနာဂတာရမ္မဏော ဓမ္မော နဟေတုဿ အနာဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အနာဂတာရမ္မဏော စ နဟေတု အနာဂတာရမ္မဏော စ ဓမ္မော ဟေတုဿ အနာဂတာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၄၉၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၉၉။ ဟေတု အနာဂတာရမ္မဏော ဓမ္မော ဟေတုဿ အနာဂတာ-ရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၀၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ဘံ။)

၃၁၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃-ပစ္စုပ္ပန်နာရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၅၀၁။ ဟေတု ပစ္စုပ္ပန်နာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတု ပစ္စုပ္ပန်နာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတု ပစ္စုပ္ပန်နာရမ္မဏဉ္စ နဟေတု ပစ္စုပ္ပန်နာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၅၀၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၅၀၃။ နဟေတု ပစ္စုပ္ပန်နာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတု ပစ္စုပ္ပန်နာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု ပစ္စုပ္ပန်နာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၅၀၄။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာ-ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဇကံ၊ နမဂ္ဂေ ဇကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-ပစ္စုပ္ပန်နာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုဒါဒိ

၅၀၅။ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော နဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ပစ္စုပ္ပန်နာရမ္မဏော စ နဟေတု ပစ္စုပ္ပန်နာရမ္မဏော စ ဓမ္မော ဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၅၀၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၀၇။ ဟေတု ပစ္စုပ္ပန်နာရမ္မဏော ဓမ္မော ဟေတုဿ ပစ္စုပ္ပန်နာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၀၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

၃၁၄ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဒုကအတိတာရမ္မဏတ္တိကံ နိဋ္ဌိတံ။

၁-ဟေတုဒုက ၂၀-အဇ္ဈတ္တတ္တိက

၁-အဇ္ဈတ္တပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေတုက္က-ဟေတု

၅၀၉။ ဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

နဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

ဟေတု အဇ္ဈတ္တန္တ နဟေတု အဇ္ဈတ္တန္တ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၅၁၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ
နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတောဒိ

၅၁၁။ နဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ။ နဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ (၁)

နဟေတု အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ (၁)

ဟေတု အဇ္ဈတ္တန္တ နဟေတု အဇ္ဈတ္တန္တ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဟေတုံ အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
(သံခိတ္တံ။)

၅၁၂။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊
နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိန္ဒိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နော-
ဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-အဇ္ဈတ္တပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၅၁၃။ ဟေတု အဇ္ဈတ္တော ဓမ္မော ဟေတုဿ အဇ္ဈတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု အဇ္ဈတ္တော ဓမ္မော ဟေတုဿ အဇ္ဈတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ နဝ။

ဟေတု အဇ္ဈတ္တော ဓမ္မော ဟေတုဿ အဇ္ဈတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အဇ္ဈတ္တော ဓမ္မော နဟေတုဿ အဇ္ဈတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အဇ္ဈတ္တော စ နဟေတု အဇ္ဈတ္တော စ ဓမ္မော ဟေတုဿ အဇ္ဈတ္တဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၅၁၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၁၅။ ဟေတု အဇ္ဈတ္တာ ဓမ္မော ဟေတုဿ အဇ္ဈတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၁၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)

၂-ဗဟိဒ္ဓါပဒ ဝ-ပဋိစ္စဝါရ

ပစ္စယာစတုက္က-ဟေတု

၅၁၇။ ဟေတုံ ဗဟိဒ္ဓါ ဓမ္မံ ပဋိစ္စ ဟေတု ဗဟိဒ္ဓါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ (သံခိတ္တံ။)

၅၁၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၅၁၉။ နဟေတုံ ဗဟိဒ္ဓါ ဓမ္မံ ပဋိစ္စ နဟေတု ဗဟိဒ္ဓါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။ နဟေတုံ ဗဟိဒ္ဓါ ဓမ္မံ ပဋိစ္စ ဟေတု ဗဟိဒ္ဓါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂) (သံခိတ္တံ။)

၅၂၀။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဗဟိဒ္ဓါပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၅၂၁။ ဟေတု ဗဟိဒ္ဓါ ဓမ္မော ဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ တီဏိ။

ဟေတု ဗဟိဒ္ဓါ ဓမ္မော ဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ နဝ။

ဟေတု ဗဟိဒ္ဓါ ဓမ္မော ဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ဗဟိဒ္ဓါ ဓမ္မော နဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု ဗဟိဒ္ဓါ စ နဟေတု ဗဟိဒ္ဓါ စ ဓမ္မော ဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၅၂၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။
ပုရေဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ။ပ။
အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၂၃။ ဟေတု ဗဟိဒ္ဓါ ဓမ္မော ဟေတုဿ ဗဟိဒ္ဓါ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၅၂၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။ အဇ္ဈတ္တဗဟိဒ္ဓါ န
လဗ္ဘန္တိ။)

ဟေတုဒုကအဇ္ဈတ္တတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၂၁-အဇ္ဈတ္တာရမ္မဏတ္တိက

၁-အဇ္ဈတ္တာရမ္မဏပဒေ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၅၂၅။ ဟေတုံ အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အဇ္ဈတ္တာရမ္မဏဉ္စ နဟေတုံ အဇ္ဈတ္တာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ ဟေတု
အဇ္ဈတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၅၂၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၅၂၇။ နဟေတု အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ။နဟေတု အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၂)

ဟေတု အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၅၂၈။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-အဇ္ဈတ္တာရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယခတုက္က-ဟေတု

၅၂၉။ ဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော ဟေတုဿ အဇ္ဈတ္တာရမ္မဏဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၃၀။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။
အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၃၁။ ဟေတု အဇ္ဈတ္တာရမ္မဏော ဓမ္မော ဟေတုဿ အဇ္ဈတ္တာရမ္မဏဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၂၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၅၃၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၂-ဗဟိဒ္ဓါရမ္မဏပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၅၃၃။ ဟေတုံ ဗဟိဒ္ဓါရမ္မဏံ ဓမ္မံ ပဋိစ္စ ဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၅၃၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၅၃၅။ နဟေတုံ ဗဟိဒ္ဓါရမ္မဏံ ဓမ္မံ ပဋိစ္စ နဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၅၃၆။ နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ။ပ။ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-ဗဟိဒ္ဓါရမ္မဏပဒ ၇-ပဉ္စာဝါရ

ပစ္စယခတုက္က-ဟေတုာဒိ

၅၃၇။ ဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဟေတုဿ ဗဟိဒ္ဓါရမ္မဏဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဟေတုဿ ဗဟိဒ္ဓါရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဟေတုဿ ဗဟိဒ္ဓါရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော နဟေတုဿ ဗဟိဒ္ဓါရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၅၃၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၃၉။ ဟေတု ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဟေတုဿ ဗဟိဒ္ဓါရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၄၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမဓိ ပစ္စနိယဓိ အနုလောမ-ပစ္စနိယဓိ ပစ္စနိယာနုလောမဓိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

ဟေတုဒုကအဇ္ဈတ္တာရမ္မဏတ္တိကံ နိဋ္ဌိတံ။



၁-ဟေတုဒုက ၂၂-သနိဒဿနသပ္ပဋိဗတ္တိက

၁-အနိဒဿနသပ္ပဋိဗပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတွာဒိ

၅၄၁။ နဟေတု အနိဒဿနသပ္ပဋိဗံ ဓမ္မံ ပဋိစ္စ နဟေတု အနိဒဿန-သပ္ပဋိဿာ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အဓိပတိပစ္စယာ။ သဟဇာတပစ္စယာ။

အညမညပစ္စယာ။ နိဿယပစ္စယာ။ ကမ္မပစ္စယာ။ ဝိပါကပစ္စယာ။ အာဟာရ-
ပစ္စယာ။ ဣန္ဒြိယပစ္စယာ။ ဈာနပစ္စယာ။ မဂ္ဂပစ္စယာ။ ဝိပွယုတ္တပစ္စယာ။ အတ္ထိ-
ပစ္စယာ။ အဝိဂတပစ္စယာ။

သုဒ္ဓိ

၅၄၂။ ဟေတုယာ ဧကံ၊ အဓိပတိယာ ဧကံ၊ သဟဇာတေ ဧကံ၊
အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ကမ္မေ ဧကံ၊ ဝိပါကေ ဧကံ၊ မဂ္ဂေ
ဧကံ၊ ဝိပွယုတ္တေ ဧကံ၊ အတ္ထိယာ ဧကံ၊ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၅၄၃။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ၊
(သဗ္ဗေ ပစ္စယာ ကာတဗ္ဗာ။) ပ။ နောဝိဂတေ ဧကံ။ (သံခိတ္တံ။)

၁-အနိဒဿနသပ္ပဋိဗပဒေ ၇-ပဉ္စာဝါရ

ပစ္စယခဏ္ဍက-သဟဇာတာဒိ

၅၄၄။ နဟေတု အနိဒဿနသပ္ပဋိဗော ဓမ္မော နဟေတုဿ အနိဒဿန-
သပ္ပဋိဗဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန
ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။ အတ္ထိပစ္စယေန ပစ္စယော။ အဝိဂတ-
ပစ္စယေန ပစ္စယော။ (သဗ္ဗတ္ထ ဧကံ။)

၂-အနိဒဿနအပ္ပဋိဗပဒေ ၁-ပဋိစ္စဝါရ

ပစ္စယခဏ္ဍက-ဟေတု

၅၄၅။ ဟေတုံ အနိဒဿနအပ္ပဋိဗံ ဓမ္မံ ပဋိစ္စ ဟေတု အနိဒဿန-
အပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အနိဒဿနအပ္ပဋိဗံ ဓမ္မံ ပဋိစ္စ နဟေတု အနိဒဿနအပ္ပဋိဗော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုံ အနိဒဿနအပ္ပဋိဗဉ္စ နဟေတုံ အနိဒဿနအပ္ပဋိဗဉ္စ ဓမ္မံ ပဋိစ္စ
ဟေတု အနိဒဿနအပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၅၄၆။ ဟောတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟောတု နအဓိပတိ

၅၄၇။ နဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မံ ပဋိစ္စ နဟောတု အနိဒဿန-
အပ္ပဋိဗျာတိ ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ ။ နဟောတု အနိဒဿနအပ္ပဋိဗျာတိ
ဓမ္မံ ပဋိစ္စ ဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (၂)

ဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မံ ပဋိစ္စ နဟောတု အနိဒဿနအပ္ပဋိဗျာတိ
ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ တီဏိ။

ဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မံ ပဋိစ္စ ဟောတု အနိဒဿနအပ္ပဋိဗျာတိ
ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၅၄၈။ နဟောတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။
နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ
တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၂-အနိဒဿနအပ္ပဋိဗျာတိ ၇-ပဉ္စာဝါရ

ပစ္စယဇတုက္က-ဟောတွာဒိ

၅၄၉။ ဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မော ဟောတုဿ အနိဒဿန-
အပ္ပဋိဗျာတိ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။ တီဏိ။

ဟောတု အနိဒဿနအပ္ပဋိဗျာတိ ဓမ္မော ဟောတုဿ အနိဒဿနအပ္ပဋိဗျာတိ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

ဟေတု အနိဒဿနအပ္ပဋိဇော ဓမ္မော ဟေတုဿ အနိဒဿနအပ္ပဋိဇယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

နဟေတု အနိဒဿနအပ္ပဋိဇော ဓမ္မော နဟေတုဿ အနိဒဿနအပ္ပဋိဇယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။

ဟေတု အနိဒဿနအပ္ပဋိဇော စ နဟေတု အနိဒဿနအပ္ပဋိဇော စ ဓမ္မော ဟေတုဿ အနိဒဿနအပ္ပဋိဇယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (သံခိတ္တံ။)

၅၅၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၅၅၁။ ဟေတု အနိဒဿနအပ္ပဋိဇော ဓမ္မော ဟေတုဿ အနိဒဿန- အပ္ပဋိဇယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန- ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၅၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ- ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)

ဟေတုဒုကသနိဒဿနသပ္ပဋိဇတ္တိကံ နိဋ္ဌိတံ။

၂-သဟေတုကဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၁။ သဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ ဧကံ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ ဧကံ၊ အာဟာရေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

ပစ္စနိယ-နအဓိပတိ

၃။ သဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၄။ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္စာဇာတေ ဧကံ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဧကံ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၁-ကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၅။ သဟေတုကော ကုသလော ဓမ္မော သဟေတုကဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ကုသလော ဓမ္မော သဟေတုကဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ ဧကံ၊ အာဟာရေ ဧကံ၊ ဣန္ဒြိယေ ဧကံ၊ ဈာနေ ဧကံ၊ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ အတ္ထိယာ ဧကံ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၇။ သဟေတုကော ကုသလော ဓမ္မော သဟေတုကဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

၈။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)



၂-အကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယခဏုက္က-ဟေတု အာရမ္မဏ

၉။ သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဟေတုကံ အကုသလဉ္စ အဟေတုကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ။ သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ အဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ။ သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော စ အဟေတုကော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ (၃)

အဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

သဟေတုကံ အကုသလဉ္စ အဟေတုကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ (သံခိတ္တံ။)

၁၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ ပဉ္စ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ ပဉ္စ၊ ဝိဂတေ ပဉ္စ၊ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၁၁။ သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ အဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၁၂။ နဟေတုယာ ဧကံ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊ နဝိပွယုတ္တေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုအာရမ္မဏာဒိ

၁၃။ သဟေတုကော အကုသလော ဓမ္မော သဟေတုကဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒွေ။

သဟေတုကော အကုသလော ဓမ္မော သဟေတုကဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဟေတုကော အကုသလော ဓမ္မော အဟေတုကဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

သဟေတုကော အကုသလော စ အဟေတုကော အကုသလော စ ဓမ္မော သဟေတုကဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

သဟေတုကော အကုသလော ဓမ္မော သဟေတုကဿ အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ (သံခိတ္တံ။)

၁၄။ ဟေတုယာ ဒွေ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဧကံ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၁၅။ သဟေတုကော အကုသလော ဓမ္မော သဟေတုကဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကော ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၃-အဗျာကတပဒ ၁-ပဋိစ္စခါရ

ပစ္စယစတုက္က-ဟေတု

၁၇။ သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ သဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သဟေတုကံ အဗျာကတဉ္စ အဟေတုကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၈။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ။ပ။ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ ဝိပ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၁၉။ အဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

သဟေတုကံ အဗျာကတဉ္စ အဟေတုကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ သဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၂၀။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊

နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၂၁။ သဟေတုကော အဗျာကတော ဓမ္မော သဟေတုကဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

သဟေတုကော အဗျာကတော ဓမ္မော သဟေတုကဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္စာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၃။ သဟေတုကော အဗျာကတော ဓမ္မော သဟေတုကဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၄။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

သဟေတုကဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၃-ဟေတုသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေတုက္က-ဟေတု

၂၅။ ဟေတုသမ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ
ဧကံ။ (သံခိတ္တံ။)

ပစ္စနိယ

၂၇။ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္စာဇာတေ ဧကံ၊
နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။
(သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ ဧကံ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-ကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေတုက္က-ဟေတု

၂၈။ ဟေတုသမ္ပယုတ္တော ကုသလော ဓမ္မော ဟေတုသမ္ပယုတ္တဿ
ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဧကံ၊
သမနန္တရေ ဧကံ။ပ။ ကမ္မေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၂၉။ ဟေတုသမ္ပယုတ္တော ကုသလော ဓမ္မော ဟေတုသမ္ပယုတ္တဿ ကုသ-
လဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။

၃၀။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)



၂-အကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု အာရမ္မဏ

၃၁။ ဟေတုသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကု-
သလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဟေတုဝိပ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အကုသလဉ္စ ဟေတုဝိပ္ပယုတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ
ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။

ဟေတုဝိပ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အကုသလဉ္စ ဟေတုဝိပ္ပယုတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ
ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၂။ ဟေတုယာ တိဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ ပဉ္စ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္တိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတု နအဓိပတိ

၃၃။ ဟေတုသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုဝိပွယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၄။ နဟေတုယာ ဧကံ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္စာ-ဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊ နဝိပွယုတ္တေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၃၅။ ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဟေတုသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒွေ။

ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဟေတုသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

ဟေတုဝိပွယုတ္တော အကုသလော ဓမ္မော ဟေတုဝိပွယုတ္တဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

ဟေတုသမ္ပယုတ္တော အကုသလော စ ဟေတုဝိပွယုတ္တော အကုသလော စ ဓမ္မာ ဟေတုသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၃၆။ ဟေတုယာ ဒွေ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဧကံ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၇။ ဟေတုသမ္ပယုတ္တော အကုသလော ဓမ္မော ဟေတုသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-အဗျာကတပဒ ၁-ပဋိစ္စဝါရ

ပစ္စယခဓာရ-ဟေတု

၃၉။ ဟေတုသမ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုဝိပွယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတုဝိပွယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုသမ္ပယုတ္တံ အဗျာကတဉ္စ ဟေတုဝိပွယုတ္တံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၀။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ။ပ။ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၄၁။ ဟေတုဝိပွယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတုဝိပွယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဟေတုသမ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတုဝိပွယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၄၂။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပွယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၄၃။ ဟေတုသမ္ပယုတ္တော အဗျာကတော ဓမ္မော ဟေတုသမ္ပယုတ္တဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဟေတုသမ္ပယုတ္တော အဗျာကတော ဓမ္မော ဟေတုသမ္ပယုတ္တဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၃၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊
အနန္တရေ စတ္တာရိ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ။ပ။ အဝိဂတေ
သတ္တ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၄၅။ ဟေတုသမ္ပယုတ္တော အဗျာကတော ဓမ္မော ဟေတုသမ္ပယုတ္တဿ
အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

၄၆။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုသမ္ပယုတ္တဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၄-ဟေတုသဟေတုကဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၄၇။ ဟေတုဉ္စေဝ သဟေတုကဉ္စ ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ
သဟေတုကော စ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သဟေတုကဉ္စေဝ န စ ဟေတု ကုသလံ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န
စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဟေတုဉ္စေဝ သဟေတုကဉ္စ ကုသလဉ္စ သဟေတုကဉ္စေဝ န စ ဟေတု
ကုသလဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၄၉။ ဟေတုဉ္ဇေဝ သဟေတုကဉ္စ ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၅၀။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-ကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု

၅၁။ ဟေတု စေဝ သဟေတုကော စ ကုသလော ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၃။ ဟေတု စေဝ သဟေတုကော စ ကုသလော ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၃၈ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၅၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-
ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂-အကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၅၅။ ဟေတုဉ္စေဝ သဟေတုကဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ
သဟေတုကော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၅၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ အာဟာရေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၅၇။ ဟေတုဉ္စေဝ သဟေတုကဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ
သဟေတုကော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ နဝ။
(သံခိတ္တံ။)

၅၈။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယခတုက္က-ဟေတု

၅၉။ ဟေတု စေဝ သဟေတုကော စ အကုသလော ဓမ္မော ဟေတုဿ
စေဝ သဟေတုကဿ စ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
(သံခိတ္တံ။)

၆၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ။ပ။ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၆၁။ ဟေတု စေဝ သဟေတုကော စ အကုသလော ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

၆၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ပ။ နောအဝိဂတေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

၃-အဗျာကတပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟေတု

၆၃။ ဟေတုဉ္စေဝ သဟေတုကဉ္စ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၆၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၆၅။ ဟေတုဉ္စေဝ သဟေတုကဉ္စ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၆၆။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယဒေသနာ-ဟေတု

၆၇။ ဟေတု စေဝ သဟေတုကော စ အဗျာကတော ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၆၉။ ဟေတု စေဝ သဟေတုကော စ အဗျာကတော ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၇၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

ဟေတုသဟေတုကဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၅-ဟေတုဟေတုသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၇၁။ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ကုသလံ ဓမ္မံ ပဋိစ္စံ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။

ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ကုသလံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော စေဝ
န စ ဟေတု ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၇၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၇၃။ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ
ဟေတုသမ္ပယုတ္တော စ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၇၄။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

အဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၁-ကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု

၇၅။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ကုသလော ဓမ္မော ဟေတုဿ
စေဝ ဟေတုသမ္ပယုတ္တဿ စ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၇၆။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ။ပ။ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ အာဟာရေ တိဏိ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၇၇။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ကုသလော ဓမ္မော ဟေတုဿ
စေဝ ဟေတုသမ္ပယုတ္တဿ စ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
(သံခိတ္တံ။)

၇၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-
ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

၂-အကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၇၉။ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ
ဟေတုသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၈၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၈၁။ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဟေတု
စေဝ ဟေတုသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိ-
ပစ္စယာ။ (သံခိတ္တံ။)

၈၂။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၂-အကုသလပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတု

၈၃။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အကုသလော ဓမ္မော ဟေတုဿ
စေဝ ဟေတုသမ္ပယုတ္တဿ စ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၈၄။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အကုသလော ဓမ္မော ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၈၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

၃-အဗျာကတပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၈၆။ ဟေတုဉ္ဇေဝ ဟေတုသမ္ပယုတ္တဉ္ဇ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိ

၈၇။ ဟေတုဉ္ဇေဝ ဟေတုသမ္ပယုတ္တဉ္ဇ အဗျာကတံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၈၈။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယဇေတုက္က-ဟေတု

၈၉။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အဗျာကတော ဓမ္မော ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၉၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၉၁။ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ အဗျာကတော ဓမ္မော ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၉၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဟေတုဟေတုသမ္ပယုတ္တဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၆-နဟေတုသဟေတုကဒုက ၁-ကုသလတ္တိက

၁-၂-ကုသလာကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၉၃။ နဟေတုံ သဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) အဝိဂတေ ဧကံ။

နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ။ပ။ နဝိပါကေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။ (ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

ဟေတု

၉၅။ နဟေတုံ သဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) အဝိဂတေ ဧကံ။ (ဟေတုပစ္စယော နတ္ထိ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ၊ ပဉ္စာဝါရေပိ ဣမေသံ တိဏ္ဍနံ ဟေတုပစ္စယော နတ္ထိ။)



၃-အဗျာကတပဒ ၁-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၉၇။ နဟေတုံ သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဟေတုံ သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဟေတုံ သဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော အဗျာကတော စ နဟေတု အဟေတုကော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နဟေတုံ အဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏ္ဍိ။

နဟေတုံ သဟေတုကံ အဗျာကတဉ္စ နဟေတုံ အဟေတုကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၉၈။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ။ပ။ ပုရေဇာတေ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၉၉။ နဟေတုံ အဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၀၀။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-အာရမ္မဏ

၁၀၁။ နဟေတု သဟေတုကော အဗျာကတော ဓမ္မော နဟေတုဿ သဟေတုကဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၀၂။ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ။

ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊
ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ
စတ္တာရိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ၊
နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

ပစ္စနိယဒ္ဓါရ

၁၀၃။ နဟေတု သဟေတုကော အဗျာကတော ဓမ္မော နဟေတုဿ
သဟေတုကဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟ-
ဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၀၄။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

နဟေတုသဟေတုကဒုကကုသလတ္တိကံ နိဋ္ဌိတံ။

ဟေတုဂေါစ္ဆကံ နိဋ္ဌိတံ။



၇-သပ္ပစ္စယဒုက ၁-ကုသလတ္တိက

၁-၂-ကုသလာကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၁။ သပ္ပစ္စယံ ကုသလံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ
ဧကံ။ (သံခိတ္တံ။)

နအဓိပတိ

၃။ သပ္ပစ္စယံ ကုသလံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၃၄၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄။ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္ဆာဇာတေ ဧကံ၊
နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

ပစ္စယဇေတုက္က-ဟေတု

၅။ သပ္ပစ္စယော ကုသလော ဓမ္မော သပ္ပစ္စယဿ ကုသလဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၇။ သပ္ပစ္စယံ အကုသလံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သဟဇာတ-
ဝါရောပိ။ပ။ ပညာဝါရောပိ သဗ္ဗတ္ထ ဧကံ။)



၃-အဗျာကတပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယဇေတုက္က-ဟေတု

၉။ သပ္ပစ္စယံ အဗျာကတံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ။ (သဗ္ဗတ္ထ ဧကံ၊
သံခိတ္တံ။)

ပစ္စယဇေတုက္က-ဟေတုာဒိ

၁၁။ သပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ အနန္တရေ ဧကံ။ပ။ နိဿယေ ဧကံ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္စာဇာတေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) အဝိဂတေ ဧကံ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၁၂။ သပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

အပ္ပစ္စယော အဗျာကတော ဓမ္မော သပ္ပစ္စယဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၃။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

သပ္ပစ္စယဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၈-သင်္ခတဒုက ၁-ကုသလတ္တိက

၁၄။ သင်္ခတံ ကုသလံ ဓမ္မံ ပဋိစ္စ သင်္ခတော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။ သပ္ပစ္စယသဒိသံ ဝိတ္တာရေတဗ္ဗံ။)

သင်္ခတဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၉-သနိဒဿနဒုက ဝ-ကုသလတ္တိက

ဝ-ကုသလပဒ ဝ-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၁၅။ အနိဒဿနံ ကုသလံ ဓမ္မံ ပဋိစ္စ အနိဒဿနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂-အကုသလပဒ-ဟေတု

၁၇။ အနိဒဿနံ အကုသလံ ဓမ္မံ ပဋိစ္စ အနိဒဿနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃-အဗျာကတပဒ-ဟေတု

၁၉။ အနိဒဿနံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနိဒဿနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ၊ နအာဟာရေ တီဏိ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ ပစ္စယဝါရေပိ နိဿယဝါရေပိ သံသဋ္ဌဝါရေပိ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)



၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-ဟေတုဒ္ဓါ

၂၁။ အနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

သနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ (၁)

အနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အနိဒဿနော အဗျာကတော ဓမ္မော သနိဒဿနဿ အဗျာကတဿ စ အနိဒဿနဿ အဗျာကတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ (၂)

သနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော။ (၁)

အနိဒဿနော အဗျာကတော ဓမ္မော အနိဒဿနဿ အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ-နိဿယော၊ ပကတူပနိဿယော။ပ။ (၁) (သံခိတ္တံ။)

၂၂။ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊ ဝိပါကေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) သမ္ပယုတ္တေ ဧကံ၊ ဝိပုယုတ္တေ တီဏိ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ ဧကံ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

သနိဒဿနဒုကကုသလတ္တိကံ နိဋ္ဌိတံ။

(အပ္ပစ္စယမ္ပိ အသင်္ခိတမ္ပိ သနိဒဿနမ္ပိ န လဗ္ဘတိ။)



၁၀-သပ္ပဋိဃဒုက ၁-ကုသလတ္တိက

၁-၂-ကုသလာကုသလပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု

၂၃။ အပ္ပဋိဃံ ကုသလံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၅၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ ဝိပွယုတ္တေ ဧကံ။ပ။
အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ
ဧကံ။)

၂၅။ အပ္ပဋိဗံ အကုသလံ ဓမ္မံ ပဋိစ္စ အပ္ပဋိဗော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃-အဗျာကတပဒ ၁-ပဋိစ္စဝါရ

ပစ္စယဓတုက္က-ဟေတု

၂၆။ သပ္ပဋိဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ သပ္ပဋိဗော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သပ္ပဋိဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ အပ္ပဋိဗော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သပ္ပဋိဗံ အဗျာကတံ ဓမ္မံ
ပဋိစ္စ သပ္ပဋိဗော အဗျာကတော စ အပ္ပဋိဗော အဗျာကတော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နဝ။

အပ္ပဋိဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ အပ္ပဋိဗော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၂၇။ ဟေတုယာ နဝ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ နဝ။ပ။ အညမညေ
ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဧကံ၊ ပုရေဇာတေ အာသေဝနေ ဧကံ၊
ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု

၂၈။ သပ္ပဋိဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ သပ္ပဋိဗော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၉။ နဟေတုယာ နဝ။ပ။ နောဝိဂတေ နဝ။ (သဗ္ဗတ္ထ နဝ။) (သံခိတ္တံ။)

၃-အဗျာကတပဒ ၇-ပဉ္စာဝါရ

ပစ္စယဓတုက္က-ဟေတု

၃၀။ အပ္ပဋိဗော အဗျာကတော ဓမ္မော အပ္ပဋိဗဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃) (သံခိတ္တံ။)

၃၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊ ဝိပါကေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ ပဉ္စ၊ ဖျာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပွယုတ္တေ စတ္တာရိ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ နဝ။

ပစ္စနိယုဒ္ဓါရ

၃၂။ သပ္ပဋိဃော အဗျာကတော ဓမ္မော သပ္ပဋိဃဿ အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

သပ္ပဋိဃဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၁၁-ရူပီဒုက ၁-ကုသလတ္တိက

၁-၂-ကုသလာကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၃၄။ အရူပိ ကုသလံ ဓမ္မံ ပဋိစ္စ အရူပိ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ (သံခိတ္တံ။)

၃၅။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။ သဟဇာတ-ဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၆။ အရူပိ အကုသလံ ဓမ္မံ ပဋိစ္စ အရူပိ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၇။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃-အဗျာကတပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၃၈။ ရူပိံ အဗျာကတံ ဓမ္မံ ပဋိစ္စ ရူပိံ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

အရူပိံ အဗျာကတံ ဓမ္မံ ပဋိစ္စ အရူပိံ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

ရူပိံ အဗျာကတဉ္စ အရူပိံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ရူပိံ အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ရူပိံ အဗျာကတံ ဓမ္မံ ပဋိစ္စ အရူပိံ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၃၉။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
တီဏိ၊ သမနန္တရေ တီဏိ။ပ။ အညမညေ ဆ။ပ။ ပုရေဇာတေ ဧကံ၊
အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါဂေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၄၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။
နကမ္မေ ဒွေ၊ နဝိပါဂေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နဏ္ဍိယေ ဧကံ၊ နဈာနေ
ဒွေ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (သံခိတ္တံ။ ပစ္စနိယံ။)

ပစ္စယစတုက္က-ဟေတု

၄၁။ အရူပိံ အဗျာကတော ဓမ္မော အရူပိံဿ အဗျာကတဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ
ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊
ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္စာဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊
ကမ္မေ တီဏိ၊ ဝိပါဂေ တီဏိ၊ အာဟာရေ စတ္တာရိ၊ ဏ္ဍိယေ ဆ၊ ဈာနေ
တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ ဒွေ။ပ။ အဝိဂတေ
သတ္တ။ (သံခိတ္တံ။)

နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနီယမ္ပိ အနုလောမ-
ပစ္စနီယမ္ပိ ပစ္စနီယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

ရူပိဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၁၂-လောကီယဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယဒေသနာ-ပောတု

၄၃။ လောကီယံ ကုသလံ ဓမ္မံ ပဋိစ္စ လောကီယော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

လောကုတ္တရံ ကုသလံ ဓမ္မံ ပဋိစ္စ လောကုတ္တရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

လောကီယံ ကုသလံ ဓမ္မံ ပဋိစ္စ လောကီယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁)

လောကုတ္တရံ ကုသလံ ဓမ္မံ ပဋိစ္စ လောကုတ္တရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၄၄။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ။ပ။ ကမ္မေ
ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ အနုလောမံ။)

၄၅။ နအဓိပတိယာ ဒွေ။ပ။ နအာသေဝနေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။
(သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

ပစ္စယဒေသနာ-ပောတွာဒိ

၄၆။ လောကီယော ကုသလော ဓမ္မော လောကီယဿ ကုသလဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၃၅၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

လောကုတ္တရော ကုသလော ဓမ္မော လောကုတ္တရဿ ကုသလဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

လောကီယော ကုသလော ဓမ္မော လောကီယဿ ကုသလဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ကုသလော ဓမ္မော လောကီယဿ ကုသလဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

လောကီယော ကုသလော ဓမ္မော လောကီယဿ ကုသလဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ (၁)

လောကုတ္တရော ကုသလော ဓမ္မော လောကုတ္တရဿ ကုသလဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ ။ လောကုတ္တရော ကုသလော
ဓမ္မော လောကီယဿ ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ။ (၂) (သံခိတ္တံ။)

၄၇။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တိဏိ၊ အနန္တရေ
ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ၊ အာသေ-
ဝနေ ဒွေ၊ ကမ္မေ ဒွေ၊ အာဟာရေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၂-အကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၄၈။ လောကီယံ အကုသလံ ဓမ္မံ ပဋိစ္စ လောကီယော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၉။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရောပိ။ပ။ ပဉ္စာဝါရောပိ သဗ္ဗတ္ထ သဒိသာ။)

၃-အဗျာကတပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၅၀။ လောကီယံ အဗျာကတံ ဓမ္မံ ပဋိစ္စ လောကီယော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

လောကုတ္တရံ အဗျာကတံ ဓမ္မံ ပဋိစ္စ လောကုတ္တရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

လောကီယံ အဗျာကတဉ္စ လောကုတ္တရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ လောကီ-
ယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ အနုလောမံ။)

၅၂။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ။ပ။ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ။ပ။ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နအာဟာရေ ဧကံ။ပ။ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ ပစ္စနိယံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

ပစ္စယဓတုက္က-ဟေတု

၅၃။ လောကီယော အဗျာကတော ဓမ္မော လောကီယဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော အဗျာကတော ဓမ္မော လောကုတ္တရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၅၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ။ပ။ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

လောကီယဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၁၃-ကေနနိဓိဉ္ဇေယျဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၅၅။ ကေနစိ ဝိညေယျံ ကုသလံ ဓမ္မံ ပဋိစ္စ ကေနစိ ဝိညေယျော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကေနစိ ဝိညေယျံ ကုသလံ ဓမ္မံ ပဋိစ္စ ကေနစိ နဝိညေယျော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကေနစိ ဝိညေယျံ ကုသလံ ဓမ္မံ ပဋိစ္စ ကေနစိ ဝိညေယျော ကုသလော စ ကေနစိ နဝိညေယျော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃) (သံခိတ္တံ။)

၅၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နအဓိပတိ

၅၇။ ကေနစိ ဝိညေယျံ ကုသလံ ဓမ္မံ ပဋိစ္စ ကေနစိ ဝိညေယျော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

၅၈။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ နဝ၊ နဝိပါကေ နဝ။ပ။ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

ပစ္စယစတုက္က-ဟေတု

၅၉။ ကေနစိ ဝိညေယျော ကုသလော ဓမ္မော ကေနစိ ဝိညေယျာသာ ကုသလသာ ဓမ္မသာ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ။ပ။ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။ ကေနစိ ဝိညေယျံ
အကုသလမ္ပိ ကေနစိ ဝိညေယျံ အဗျာကတမ္ပိ ကေနစိ ဝိညေယျကုသလသဒိသံ
ဝိတ္တာရေတမ္ပံ။)

ကေနစိ ဝိညေယျဒုကကုသလတ္တိကံ နိဋ္ဌိတံ။

စူဠန္တရဒုကံ နိဋ္ဌိတံ။



၁၄-အာသဝဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၁။ နောအာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ ကမ္မေ ဧကံ။ပ။ အဝိဂတေ
ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂-အကုသလပဒ-ဟေတု

၃။ အာသဝံ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝေါ အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၅။ အာသဝေါ အကုသလော ဓမ္မော အာသဝဿ အကုသလဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။

၆။ ဟေတုယာ သတ္တံ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (မဇ္ဈေ
တိတ္ထံ သဟဇာတာဓိပတိ လတ္တံ။) အနန္တရေ နဝ။ပ။ ဥပနိဿယေ နဝ၊

၃၆၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

အာသေဝနေ နဝ၊ ကမ္မေ တီဏိ။ပ။ ဈာနေ တီဏိ၊ မဂ္ဂေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၃-အဗျာကတပဒ-ဟေတု

၇။ နောအာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောအာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ ပစ္စယဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

အာသဝဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၁၅-သာသဝဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ-ဟေတု

၉။ သာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ သာသဝေါ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ အနာသဝေါ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ အနုလောမံ။)

၁၁။ နအဓိပတိယာ ဒွေ။ပ။ နအာသေဝနေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။ ပစ္စနီယံ။) (သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဒွေ။)

ပဉ္စာဝါရ-ဟေတု

၁၂။ သာသဝေါ ကုသလော ဓမ္မော သာသဝဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနာသဝေါ ကုသလော ဓမ္မော အနာသဝဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဒွေ။ပ။ နိဿယေ ဒွေ၊ ဥပနိဿယေ စတ္တာရိ၊ အာသေဝနေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏောတမ္ပံ။)

၂-အကုသလပဒ-ဟေတု

၁၄။ သာသဝံ အကုသလံ ဓမ္မံ ပဋိစ္စ သာသဝေါ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၅။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃-အဗျာကတပဒ-ဟေတု

၁၆။ သာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ သာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ သာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ သာသဝေါ အဗျာကတော စ အနာသဝေါ အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

သာသဝံ အဗျာကတဉ္စ အနာသဝံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အာသေဝနေ ဧကံ။ပ။ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နအာသေဝနေ ပဉ္စ၊ နကမ္မေ။ပ။ နမဂ္ဂေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

ပဉ္စာဝါရ-ဗောဓု

၁၈။ သာသဝေါ အဗျာကတော ဓမ္မော သာသဝဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနာသဝေါ အဗျာကတော ဓမ္မော အနာသဝဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ အနန္တရေ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ပစ္စာဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ။ပ။ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တီဏိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမိ ပစ္စနိယမိ အနုလောမ-ပစ္စနိယမိ ပစ္စနိယာနုလောမမိ ဂဏိတံ၊ ဧဝံ ဂဏောတပ္ပံ။)

သာသဝဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၁၆-အာသဝသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ-ဗောဓု

၂၀။ အာသဝဝိပွယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ အာသဝဝိပွယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၁။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂-အကုသလပဒ-ဗောဓု

၂၂။ အာသဝသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အာသဝဝိပွယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာသဝသမ္ပယုတ္တံ အကုသလဉ္စ အာသဝဝိပ္ပယုတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၃။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ပဉ္စ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ။ပ။ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။)

၂၄။ အာသဝသမ္ပယုတ္တော အကုသလော ဓမ္မော အာသဝသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အာသဝဝိပ္ပယုတ္တော အကုသလော ဓမ္မော အာသဝသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော အကုသလော စ အာသဝဝိပ္ပယုတ္တော အကုသလော စ ဓမ္မာ အာသဝသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဧကံ၊ အနန္တရေ သမနန္တရေ နဝ၊ သဟဇာတေ အညမညေ နိဿယေ ပဉ္စ၊ ဥပနိဿယေ အာသေဝနေ နဝ၊ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

၃-အဗျာကတပဒ-ဟေတု

၂၆။ အာသဝဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၇။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ။ပ။ နောဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၆၄ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၈။ အာသဝဝိပ္ပယုတ္တော အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၉။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

အာသဝသမ္ပယုတ္တဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၁-အာသဝသာသဝဒုက ၁-ကုသလတ္တိက

၁-ကုသလပဒ ၁-၇-ပဋိစ္စာဒိဝါရ-ဗောတု

၃၀။ သာသဝဉ္ဇေ နော စ အာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ နော စ အာသဝေါ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၁။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂-အကုသလပဒ-ဗောတု

၃၂။ အာသဝဉ္ဇေ သာသဝဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သာသဝဉ္ဇေ နော စ အာသဝံ အကုသလံ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ နော စ အာသဝေါ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အာသဝဉ္ဇေ သာသဝဉ္ဇ အကုသလဉ္ဇ သာသဝဉ္ဇေ နော စ အာသဝံ အကုသလဉ္ဇ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဗောတု

၃၄။ သာသဝဉ္ဇေ နော စ အာသဝံ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၅။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊
နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ ပစ္စယဝါရေပိ နိဿယဝါရေပိ သံသဋ္ဌဝါရေပိ
သမ္ပယုတ္တဝါရေပိ ဝိတ္တာရေတဗ္ဗော။)

၇-ပဉ္စာဝါရ-ဧဟတု

၃၆။ အာသဝေါ စေဝ သာသဝေါ စ အကုသလော ဓမ္မော အာသဝဿ စေဝ
သာသဝဿ စ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၇။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ
အာသေဝနေ နဝ၊ ကမ္မေ အဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ၊ မဂ္ဂေ သမ္ပယုတ္တေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၃၈။ အာသဝေါ စေဝ သာသဝေါ စ အကုသလော ဓမ္မော အာသဝဿ
စေဝ သာသဝဿ စ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၃-အဗျာကတပဒ-ဧဟတု

၄၀။ သာသဝဇ္ဇေဝ နော စ အာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ
နော စ အာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၁။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

အာသဝသာသဝဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၃၆၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၀၈-အာသဝဓာသဝသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ-အကုသလပဒ-ဟေတု

၄၂။ အာသဝဓမ္မေ အာသဝသမ္ပယုတ္တဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝေါ
စေဝ အာသဝသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တီဏိ။

အာသဝသမ္ပယုတ္တဉ္စ နော စ အာသဝံ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝ-
သမ္ပယုတ္တော စေဝ နော စ အာသဝေါ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

အာသဝဓမ္မေ အာသဝသမ္ပယုတ္တဉ္စ အကုသလဉ္စ အာသဝသမ္ပယုတ္တဉ္စ
နော စ အာသဝံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော
စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နအဓိပတိ

၄၄။ အာသဝဓမ္မေ အာသဝသမ္ပယုတ္တဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ အာသဝေါ
စေဝ အာသဝသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။

၄၅။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ သမ္ပယုတ္တဝါရေပိ သမ္ပတ္တ နဝ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က-ဟေတု

၄၆။ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အကုသလော ဓမ္မော
အာသဝဿ စေဝ အာသဝသမ္ပယုတ္တဿ စ အကုသလဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၇။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။
အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွံ။)

အာသဝအာသဝသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

ကုသလပဒ-ဗောဓု

၄၈။ အာသဝဝိပ္ပယုတ္တံ သာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
သာသဝေါ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အာသဝဝိပ္ပယုတ္တံ
အနာသဝံ ကုသလံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော အနာသဝေါ ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၂) (သံခိတ္တံ။)

၄၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရောပိ။ပ။ ပဉ္စာဝါရောပိ ဝိတ္တာရေတဗ္ဗော။)

အဗျာကတပဒ-ဗောဓု

၅၀။ အာသဝဝိပ္ပယုတ္တံ သာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
သာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာသဝဝိပ္ပယုတ္တံ အနာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
အနာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အာသဝဝိပ္ပယုတ္တံ
အနာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အာသဝဝိပ္ပယုတ္တံ အနာသဝံ အဗျာကတံ
ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော စ အာသဝဝိပ္ပယုတ္တော
အနာသဝေါ အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အာသဝဝိပ္ပယုတ္တံ သာသဝံ အဗျာကတဉ္စ အာသဝဝိပ္ပယုတ္တံ အနာသဝံ
အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၆၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၅၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၅၂။ အာသဝဝိပ္ပယုတ္တံ သာသဝံ အဗျာကတံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၅၃။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ။ပ။ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နအာသေဝနေ ပဉ္စ၊ နကမ္မေ နဝိပါကေ။ပ။ နမဂ္ဂေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

ဟေတု အာရမ္မဏ

၅၄။ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော အနာသဝေါ အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ အနာသဝဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ အာသဝဝိပ္ပယုတ္တော အနာသဝေါ အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ အာသဝဝိပ္ပယုတ္တော အနာသဝေါ အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ စ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော ဓမ္မော အာသဝဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော အနာသဝေါ အဗျာကတော ဓမ္မော အာသဝ-
ဝိပ္ပယုတ္တဿ အနာသဝဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ။ အာသဝဝိပ္ပယုတ္တော အနာသဝေါ အဗျာကတော ဓမ္မော
အာသဝဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၂) (သံခိတ္တံ။)

၅၅။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊
ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ။ပ။ အဝိဂတေ
သတ္တ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၅၆။ အာသဝဝိပ္ပယုတ္တော သာသဝေါ အဗျာကတော ဓမ္မော အာသဝ-
ဝိပ္ပယုတ္တဿ သာသဝဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန
ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၇။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

အာသဝဝိပ္ပယုတ္တသာသဝဒုကကုသလတ္တိကံ နိဋ္ဌိတံ။

အာသဝဂေါစ္ဆကံ နိဋ္ဌိတံ။



၂၀-သညောဇနဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၁။ နောသညောဇနံ ကုသလံ ဓမ္မံ ပဋိစ္စ နောသညောဇနော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၇၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃။ သညောဇနံ အကုသလံ ဓမ္မံ ပဋိစ္စ သညောဇနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သညောဇနံ အကုသလံ ဓမ္မံ ပဋိစ္စ နောသညောဇနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သညောဇနံ အကုသလံ ဓမ္မံ ပဋိစ္စ သညောဇနော အကုသလော စ နောသညောဇနော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃) (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေ-တဗ္ဗာ။)

ပဉ္စာဝါရ ပစ္စယစတုက္က-ဟေတု

၅။ သညောဇနော အကုသလော ဓမ္မော သညောဇနဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ၊ မဂ္ဂေ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနီယမ္ပိ အနုလောမ-ပစ္စနီယမ္ပိ ပစ္စနီယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

အဗျာကတပဒ-ဟေတု

၈။ နောသညောဇနံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောသညောဇနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၂၁-သညောဇနိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၁၀။ သညောဇနိယံ ကုသလံ ဓမ္မံ ပဋိစ္စ သညောဇနိယော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသညောဇနိယံ ကုသလံ ဓမ္မံ ပဋိစ္စ အသညောဇနိယော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(ယထာ စူဠန္တရဒုကေ လောကီယဒုကဂမနံ၊ ဧဝံ ဣမမ္ပိ ဉာတဗ္ဗံ။ သဟဇာတ-
ဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၁၂။ သညောဇနိယံ အကုသလံ ဓမ္မံ ပဋိစ္စ သညောဇနိယော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၃။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

အဗျာကတပဒ-ဟေတု

၁၄။ သညောဇနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ သညောဇနိယော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသညောဇနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ အသညောဇနိယော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အသညောဇနိယံ အဗျာကတံ ဓမ္မံ
ပဋိစ္စ သညောဇနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။
အသညောဇနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ သညောဇနိယော အဗျာကတော စ
အသညောဇနိယော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၂)

သညောဇနိယံ အဗျာကတဉ္စ အသညောဇနိယံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ
သညောဇနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၃၇၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၁၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

စူဠန္တရဒုကေ လောကီယဒုကသဒိသံ။ (သဟဇာတဝါရောပိ။ပ။ သမ္ပယုတ္တဝါရောပိ ဝိတ္တာရေတဗ္ဗာ။)

ပဉ္စာဝါရ-ဗောတု

၁၆။ သညောဇနိယော အဗျာကတော ဓမ္မော သညောဇနိယဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အသညောဇနိယော အဗျာကတော ဓမ္မော အသညောဇနိယဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၇။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၁၈။ သညောဇနိယော အဗျာကတော ဓမ္မော သညောဇနိယဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၉။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂၂-သညောဇနသမ္ပယုတ္တဒုက ခ-ကုသလတ္တိက

ခ-ပဋိစ္စဝါရ ပစ္စယစတုက္က-ဗောတု

၂၀။ သညောဇနဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၁။ သညောနေသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သညောနေသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၂၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ အနုလောမံ။)

ပစ္စနိယ-နဟေတု

၂၃။ သညောနေသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ ။သညောနေသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ သညောနေဝိပ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဥဒ္ဒစ္စသဟဂတော မောဟော။ (၂) (သံခိတ္တံ။)

၂၄။ နဟေတုယာ ဒွေ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ။ပ။ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။ ပစ္စနိယံ။)

ပဉ္စာဝါရ-ဟေတု

၂၅။ သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော သညောနေ-သမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သညောနေဝိပ္ပယုတ္တော အကုသလော ဓမ္မော သညောနေသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော သညောနေသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဝ။

သညောနေသမ္ပယုတ္တော အကုသလော ဓမ္မော သညောနေသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၇၄ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၆။ အဓိပတိယာ ဧကံ၊ အနန္တရေ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ၊ ဥပနိဿယေ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ။ (သံခိတ္တံ။)

အဗျာကတပဒ-ဟေတု

၂၇။ သညောနေဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ သညောနေဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၂၉-သညောနေသညောနေိယဒုက ဝ-ကုသလတ္တိက

ဝ-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၈။ သညောနေိယဉ္စေ နော စ သညောနေံ ကုသလံ ဓမ္မံ ပဋိစ္စ သညောနေိယော စေ နော စ သညောနေော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၉။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၀။ သညောနေဉ္စေ သညောနေိယဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသာ။)

၂၄-သညောဇနသညောဇနသမ္ပယုတ္တဒုက ၁-ကုသလတ္တိက ၃၇၅

၃၂။ သညောဇနော စေဝ သညောဇနိယော စ အကုသလော ဓမ္မော
သညောဇနဿ စေဝ သညောဇနိယဿ စ အကုသလဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဝိပတိယာ နဝ။ပ။ ဥပနိဿယေ
အာသေဝနေ နဝ၊ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ၊ မဂ္ဂေ သမ္ပယုတ္တေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၃၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမိပ္ပိ ပစ္စနိယမိပ္ပိ အနုလောမ-
ပစ္စနိယမိပ္ပိ ပစ္စနိယာနုလောမိပ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပွဲ။)

၃၅။ သညောဇနိယဉ္ဇေ နော စ သညောဇနံ အဗျာကတံ ဓမ္မံ ပဋိစ္စ
သညောဇနိယော စေဝ နော စ သညောဇနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၆။ ဟေတုယာ ဧကံ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သမ္ပတ္တ ဧကံ။)



၂၄-သညောဇနသညောဇနသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဇောတု

၃၇။ သညောဇနဉ္ဇေ သညောဇနသမ္ပယုတ္တဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ
သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

သညောဇနသမ္ပယုတ္တဉ္ဇေ နော စ သညောဇနံ အကုသလံ ဓမ္မံ ပဋိစ္စ
သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သညောဇနဉ္စေဝ သညောဇနသမ္ပယုတ္တံ အကုသလဉ္စ သညောဇနသမ္ပ-
ယုတ္တဉ္စေဝ နော စ သညောဇနံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော စေဝ
သညောဇနသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။ (သံခိတ္တံ။)

၃၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတုယာ တိဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ
နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။
(သံခိတ္တံ။)

(သဟဇာတဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ ဝိတ္တာရေတဗ္ဗာ။)

၃၉။ သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ အကုသလော
ဓမ္မော သညောဇနဿ စေဝ သညောဇနသမ္ပယုတ္တဿ စ အကုသလဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၀။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဥပနိဿယေ
အာသေဝနေ နဝ၊ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ တိဏိ၊ မဂ္ဂေ သမ္ပယုတ္တေ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၄၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတပ္ပံ။)



၂၅-သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၄၂။ သညောဇနဝိပ္ပယုတ္တံ သညောဇနိယံ ကုသလံ ဓမ္မံ ပဋိစ္စ သညောဇန-
ဝိပ္ပယုတ္တော သညောဇနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

သညောနေဝိပွယုတ္တံ အသညောနေိယံ ကုသလံ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော အသညောနေိယော ကုသလော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၄၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ စူဠန္တရဒုကေ လောကီယဒုကသဒိသံ။ သဟဇာတဝါရောပိ။ပ။ ပဉ္စာဝါရောပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၄၄။ သညောနေဝိပွယုတ္တော သညောနေိယော အကုသလော ခမ္မော သညောနေဝိပွယုတ္တဿ သညောနေိယဿ အကုသလဿ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၅။ အာရမ္မဏေ ဧကံ။ (သဗ္ဗတ္ထ ဧကံ၊ သံခိတ္တံ။)

၄၆။ သညောနေဝိပွယုတ္တံ သညောနေိယံ အဗျာကတံ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော သညောနေိယော အဗျာကတော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သညောနေဝိပွယုတ္တံ အသညောနေိယံ အဗျာကတံ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော အသညောနေိယော အဗျာကတော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သညောနေဝိပွယုတ္တံ အသညောနေိယံ အဗျာကတံ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော သညောနေိယော အဗျာကတော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သညောနေဝိပွယုတ္တံ အသညောနေိယံ အဗျာကတံ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော သညောနေိယော အဗျာကတော စ သညောနေဝိပွယုတ္တော အသညောနေိယော အဗျာကတော စ ခမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

သညောနေဝိပွယုတ္တံ သညောနေိယံ အဗျာကတဉ္စ သညောနေဝိပွယုတ္တံ အသညောနေိယံ အဗျာကတဉ္စ ခမ္မံ ပဋိစ္စ သညောနေဝိပွယုတ္တော သညောနေိယော အဗျာကတော ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

၃၇၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ။)

၄၈။ သညောနေဝိပ္ပယုတ္တော သညောနေိယော အဗျာကတော ဓမ္မော သညောနေဝိပ္ပယုတ္တဿ သညောနေိယဿ အဗျာကတဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

၅၀။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

သညောနေဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။



၂၆-ဂန္ထဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁။ နောဂန္ထံ ကုသလံ ဓမ္မံ ပဋိစ္စ နောဂန္ထော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ သဗ္ဗတ္ထ ဧကံ။)

၃။ ဂန္ထံ အကုသလံ ဓမ္မံ ပဋိစ္စံ ဂန္ထော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဂန္ထံ အကုသလံ ဓမ္မံ ပဋိစ္စံ နောဂန္ထော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဂန္ထံ အကုသလံ ဓမ္မံ ပဋိစ္စံ ဂန္ထော အကုသလော စ နောဂန္ထော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နောဂန္ထံ အကုသလံ ဓမ္မံ ပဋိစ္စံ နောဂန္ထော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဂန္ထံ အကုသလဉ္စ နောဂန္ထံ အကုသလဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)

၅။ ဂန္ထော အကုသလော ဓမ္မော ဂန္ထဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၈။ နောဂန္ထံ အဗျာကတံ ဓမ္မံ ပဋိစ္စံ နောဂန္ထော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉။ ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သမ္ပတ္တ ဧကံ။)

၂၇-ဂန္ထနိယဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၀။ ဂန္ထနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဂန္ထနိယံ ကုသလံ ဓမ္မံ ပဋိစ္စ အဂန္ထနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယလောကုတ္တရဂမနသဒိသံ။ သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ ဝိတ္တာရေတဗ္ဗာ။)

၁၂။ ဂန္ထနိယံ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၃။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ သဗ္ဗတ္ထ ဧကံ။)

၁၄။ ဂန္ထနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဂန္ထနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (၂)

ဂန္ထနိယံ အဗျာကတဉ္စ အဂန္ထနိယံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ လောကီယလောကုတ္တရဂမနသဒိသံ။ သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ ဝိတ္တာရေတဗ္ဗာ။)



၂၈-ဂန္ထသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၆။ ဂန္ထဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၇။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၈။ ဂန္ထသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဂန္ထဝိပ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒွေ။

ဂန္ထသမ္ပယုတ္တံ အကုသလဉ္စ ဂန္ထဝိပ္ပယုတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၉။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၂၀။ ဂန္ထသမ္ပယုတ္တော အကုသလော ဓမ္မော ဂန္ထသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၁။ ဟေတုယာ ဆ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သဟဇာတေ ဆ။ပ။ နိဿယေ ဆ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ။ပ။ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။)

၂၂။ ဂန္ထဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၃။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၉-ဂန္ထနိယဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၄။ ဂန္ထနိယဉ္စေ နော စ ဂန္ထံ ကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော ဧဝ နော စ ဂန္ထော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၈၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၂၅။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဝိဂတေ ဧကံ။
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၆။ ဂန္ထဉ္စေ ဂန္ထနိယဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထော စေ ဂန္ထနိယော
စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဂန္ထနိယဉ္စေ နော စ ဂန္ထံ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော စေ နော စ
ဂန္ထော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဂန္ထဉ္စေ ဂန္ထနိယံ အကုသလဉ္စ ဂန္ထနိယဉ္စေ နော စ ဂန္ထံ အကုသလဉ္စ
ဓမ္မံ ပဋိစ္စ ဂန္ထော စေ ဂန္ထနိယော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ
နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

၂၈။ ဂန္ထော စေ ဂန္ထနိယော စ အကုသလော ဓမ္မော ဂန္ထဿ စေ
ဂန္ထနိယဿ စ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ကမ္မေ
အာဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၃၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၃၁။ ဂန္ထနိယဉ္စေ နော စ ဂန္ထံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော စေ
နော စ ဂန္ထော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၁-ဂန္ထဝိပွယုတ္တဂန္ထနိယဒုက ၁-ကုသလတ္တိက ၃၈၃

၃၀-ဂန္ထဂန္ထသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဿါရ ပစ္စယစတုက္က-ဟေတု

၃၃။ ဂန္ထဉ္စေ ဂန္ထသမ္ပယုတ္တဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထော စေ ဂန္ထသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နကမ္မေ တီဏိ။ပ။ နဝိပွယုတ္တေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ။)

၃၅။ ဂန္ထော စေ ဂန္ထသမ္ပယုတ္တော စ အကုသလော ဓမ္မော ဂန္ထဿ စေ ဂန္ထသမ္ပယုတ္တဿ စ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၃၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၃၁-ဂန္ထဝိပွယုတ္တဂန္ထနိယဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဿါရ ပစ္စယစတုက္က-ဟေတု

၃၈။ ဂန္ထဝိပွယုတ္တံ ဂန္ထနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပွယုတ္တော ဂန္ထနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဂန္ထဝိပွယုတ္တံ အဂန္ထနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပွယုတ္တော အဂန္ထနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၈၄ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ ပဉ္စာဝါရောပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၄၀။ ဂန္ထဝိပ္ပယုတ္တံ ဂန္ထနိယံ အကုသလံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော
ဂန္ထနိယော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၁။ ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ ပဉ္စာဝါရောပိ သဗ္ဗတ္ထ ဧကံ။)

၄၂။ ဂန္ထဝိပ္ပယုတ္တံ ဂန္ထနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော
ဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဂန္ထဝိပ္ပယုတ္တံ အဂန္ထနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော
အဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဂန္ထဝိပ္ပယုတ္တံ ဂန္ထနိယံ အဗျာကတဉ္စ ဂန္ထဝိပ္ပယုတ္တံ အဂန္ထနိယံ အဗျာကတဉ္စ
ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဂန္ထနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၃။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ
ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၄၄။ ဂန္ထဝိပ္ပယုတ္တော ဂန္ထနိယော အဗျာကတော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ
ဂန္ထနိယဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော အဂန္ထနိယော အဗျာကတော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ
အဂန္ထနိယဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။
(သံခိတ္တံ။)

၄၅။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ။ပ။
အဝိဂတေ သတ္တ။ (သံခိတ္တံ။)

၄၆။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

ဂန္ထဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။

(ဩဃဂေါစ္ဆကမ္ပိ ယောဂဂေါစ္ဆကမ္ပိ အာသဝဂေါစ္ဆကကုသလတ္တိက-
သဒိသံ။)



၄၄-နီဝရဏဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁။ နောနီဝရဏံ ကုသလံ ဓမ္မံ ပဋိစ္စ နောနီဝရဏော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃။ နီဝရဏံ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နီဝရဏံ အကုသလံ ဓမ္မံ ပဋိစ္စ နောနီဝရဏော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နီဝရဏံ အကုသလံ ဓမ္မံ
ပဋိစ္စ နီဝရဏော အကုသလော စ နောနီဝရဏော အကုသလော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃) (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၅။ နီဝရဏံ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနီဝရဏံ ဥဒ္ဓစ္စနီဝရဏံ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၁)

နောနီဝရဏံ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာ-
နီဝရဏံ။ (၁)

နီဝရဏဉ္စ နောနီဝရဏဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနီဝရဏဉ္စ ဥဒ္ဓစ္စနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၁) (သံခိတ္တံ။)

၆။ နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ။ပ။ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရေပိ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ နဝ။)

၇။ နီဝရဏော အကုသလော ဓမ္မော နီဝရဏဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အာသေဝနေ နဝ၊ ကမ္မေ အာဟာရေ ဣန္ဒြိယေ ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနီယမ္ပိ အနုလောမ-ပစ္စနီယမ္ပိ ပစ္စနီယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၉။ နောနီဝရဏံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောနီဝရဏော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၅-နီဝရဏိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၁၁။ နီဝရဏိယံ ကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိဝရဏိယံ ကုသလံ ဓမ္မံ ပဋိစ္စ အနိဝရဏိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၁၃။ နိဝရဏိယံ အကုသလံ ဓမ္မံ ပဋိစ္စ နိဝရဏိယော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၅။ နိဝရဏိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ နိဝရဏိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိဝရဏိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနိဝရဏိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နိဝရဏိယံ အဗျာကတဉ္စ အနိဝရဏိယံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နိဝရဏိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အာသေဝနေ ဧကံ။ပ။ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၄၆-နိဝရဏသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က-ဟေတု

၁၇။ နိဝရဏဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ နိဝရဏဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၈၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၁၉။ နီဝရဏသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏသမ္ပယုတ္တော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၁။ နီဝရဏဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပ္ပယုတ္တော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၇-နီဝရဏနီဝရဏိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၂၃။ နီဝရဏိယဉ္ဇေ နော စ နီဝရဏံ ကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏိယော
စေ နော စ နီဝရဏော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
(သံခိတ္တံ။)

၂၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၅။ နီဝရဏဉ္ဇေ နီဝရဏိယဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော စေ
နီဝရဏိယော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နီဝရဏိယဉ္ဇေ နော စ နီဝရဏံ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏိယော စေ
နော စ နီဝရဏော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နီဝရဏဉ္ဇေ နီဝရဏိယံ အကုသလဉ္ဇ နီဝရဏိယဉ္ဇေ နော စ နီဝရဏံ
အကုသလဉ္ဇ ဓမ္မံ ပဋိစ္စ နီဝရဏော စ နီဝရဏိယော စ အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ နဝ။)

၄၉-နီဝရဏဝိပွယုတ္တနီဝရဏိယဒုက ၁-ကုသလတ္တိက ၃၈၉

၂၇။ နီဝရဏိယဉ္ဇေ နော စ နီဝရဏံ အဗျာကတံ ဓမ္မံ ပဋိစ္စ နီဝရဏိယော
စေဝ နော စ နီဝရဏော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
(သံခိတ္တံ။)

၂၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၈-နီဝရဏနီဝရဏသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၂၉။ နီဝရဏဉ္ဇေ နီဝရဏသမ္ပယုတ္တဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏော
စေဝ နီဝရဏသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
(သံခိတ္တံ။)

၃၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ နဝ။)

၄၉-နီဝရဏဝိပွယုတ္တနီဝရဏိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၃၁။ နီဝရဏဝိပွယုတ္တံ နီဝရဏိယံ ကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏ-
ဝိပွယုတ္တော နီဝရဏိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နီဝရဏဝိပွယုတ္တံ အနီဝရဏိယံ ကုသလံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပွယုတ္တော
အနီဝရဏိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၃၃။ နီဝရဏဝိပွယုတ္တံ နီဝရဏိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပွယုတ္တော
နီဝရဏိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၃၉၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နီဝရဏဝိပွယုတ္တံ အနီဝရဏိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပွယုတ္တော
အနီဝရဏိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နီဝရဏဝိပွယုတ္တံ နီဝရဏိယံ အဗျာကတဉ္စ နီဝရဏဝိပွယုတ္တံ အနီဝရဏိယံ
အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏဝိပွယုတ္တော နီဝရဏိယော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ပဉ္စ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

နီဝရဏဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။



၅၀-ပရာမာသဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁။ နောပရာမာသံ ကုသလံ ဓမ္မံ ပဋိစ္စ နောပရာမာသော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃။ ပရာမာသံ အကုသလံ ဓမ္မံ ပဋိစ္စ နောပရာမာသော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နောပရာမာသံ အကုသလံ ဓမ္မံ ပဋိစ္စ နောပရာမာသော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရာမာသံ အကုသလဉ္စ နောပရာမာသံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ နော-
ပရာမာသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ
ပဉ္စ။ပ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သဗ္ဗယုတ္တဝါရေပိ ဝိတ္တာရေတဗ္ဗံ။)

၅။ နောပရာမာသော အကုသလော ဓမ္မော နောပရာမာသဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၇။ နောပရာမာသံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောပရာမာသော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၅၁-ပရာမဋ္ဌဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၉။ ပရာမဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပရာမဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ အပရာမဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၁၁။ ပရာမဋ္ဌံ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၉၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၁၃။ ပရာမဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပရာမဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ အပရာမဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရာမဋ္ဌံ အဗျာကတဉ္စ အပရာမဋ္ဌံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အာသေဝနေ ဧကံ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)



၅၂-ပရာမာသသမ္ပယုတ္တဒုက ခ-ကုသလတ္တိက

ခ-၇-ပဋိစ္စာခိဝါရ ပစ္စယစတုက္က-ဟေတု

၁၅။ ပရာမာသဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၆။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၇။ ပရာမာသသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပရာမာသဝိပ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၈။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ဝိတ္တာရေတမ္ပာ။)

၁၉။ ပရာမာသသမ္ပယုတ္တော အကုသလော ဓမ္မော ပရာမာသသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ပရာမာသဝိပွယုတ္တော အကုသလော ဓမ္မော ပရာမာသဝိပွယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ (မဇ္ဈိမေ စ အန္တေ စ အာရမ္မဏာဓိပတိ။) အနန္တရေ ဒွေ။ပ။ သဟဇာတေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ၊ အာသေဝနေ ဒွေ၊ ကမ္မေ ဒွေ၊ အာဟာရေ ဒွေ။ပ။ မဂ္ဂေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၂၁။ ပရာမာသဝိပွယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပွယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၃။ ပရာမဋ္ဌဇ္ဇေ နော စ ပရာမာသံ ကုသလံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ ပရာမာသော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၅။ ပရာမာသဇ္ဇေ ပရာမဋ္ဌ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ ပရာမာသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ။

ပရာမဋ္ဌဇ္ဇေ နော စ ပရာမာသံ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ ပရာမာသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရာမာသဇ္ဇေ ပရာမဋ္ဌ အကုသလဉ္စ ပရာမဋ္ဌဇ္ဇေ နော စ ပရာမာသံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ ပရာမာသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ။ (သံခိတ္တံ။)

၂၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၂၇။ ပရာမဋ္ဌော စေဝ နော စ ပရာမာသော အကုသလော ဓမ္မော ပရာမဋ္ဌဿ စေဝ နော စ ပရာမာသဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၈။ ဟေတုယာ တိဏိံ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၂၉။ ပရာမဋ္ဌဉ္စေဝ နော စ ပရာမာသံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေဝ နော စ ပရာမာသော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၅၄-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက ခ-ကုသလတ္တိက

ခ-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၃၁။ ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ပရာမဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပရာမာသဝိပ္ပယုတ္တံ အပရာမဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော အပရာမဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
လောကီယလောကုတ္တရဒုကသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ
ဝိတ္တာရေတဗ္ဗာ။)

၃၃။ ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ အကုသလံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ပရာမဋ္ဌော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သဗ္ဗတ္ထ ဧကံ။)

၃၄။ ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရာမာသ-
ဝိပ္ပယုတ္တော ပရာမဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပရာမာသဝိပ္ပယုတ္တံ အပရာမဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော
အပရာမဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ အဗျာကတဉ္စ ပရာမာသဝိပ္ပယုတ္တံ အပရာမဋ္ဌံ
အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ပရာမဋ္ဌော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။
လောကီယဒုကသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

ပရာမာသဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။



၅၅-သာရမ္မဏဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁။ သာရမ္မဏံ ကုသလံ ဓမ္မံ ပဋိစ္စ သာရမ္မဏော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (ယထာ သပ္ပစ္စယံ ကုသလံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၂။ သာရမ္မဏံ အကုသလံ ဓမ္မံ ပဋိစ္စ သာရမ္မဏော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ယထာ သပ္ပစ္စယံ အကုသလံ၊ ဧဝံ ကာတဗ္ဗံ။)

၃။ သာရမ္မဏံ အဗျာကတံ ဓမ္မံ ပဋိစ္စ သာရမ္မဏော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အနာရမ္မဏံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနာရမ္မဏော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သာရမ္မဏံ အဗျာကတဉ္စ အနာရမ္မဏံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သာရမ္မဏော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ။ပ။ အညမညေ
ဆ။ပ။ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ
ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ကန္တိယေ ဧကံ၊ နဈာနေ ဒွေ၊

၃၉၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတု အာရမ္မဏ အဓိပတိ

၅။ သာရမ္မဏော အဗျာကတော ဓမ္မော သာရမ္မဏဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

၆။ သာရမ္မဏော အဗျာကတော ဓမ္မော သာရမ္မဏဿ အဗျာကတဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနာရမ္မဏော အဗျာကတော ဓမ္မော သာရမ္မဏဿ အဗျာကတဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

၇။ သာရမ္မဏော အဗျာကတော ဓမ္မော သာရမ္မဏဿ အဗျာကတဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။
တီဏိ။ အနာရမ္မဏော အဗျာကတော ဓမ္မော သာရမ္မဏဿ အဗျာကတဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ (သံခိတ္တံ။)

၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
ဧကံ။ပ။ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ
ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္စာဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊
ဝိပါကေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)



၅၆-ခိတ္တဒုက ၁-ကုသလတ္ထိက

၁-၇-ပဋိစ္စာဒိဓါရ ပစ္စယစတုက္က-ဟေတု

၉။ စိတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

နောစိတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ နောစိတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နောစိတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တော ကုသလော စ
နောစိတ္တော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၂)

စိတ္တံ ကုသလဉ္စ နောစိတ္တံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ (သဗ္ဗတ္ထ ပဉ္စ။) အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေ-
ဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါဏေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၁၁။ နောစိတ္တော ကုသလော ဓမ္မော နောစိတ္တဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ နောစိတ္တော ကုသလော ဓမ္မော စိတ္တဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောစိတ္တော ကုသလော ဓမ္မော စိတ္တဿ ကုသလဿ စ နောစိတ္တဿ ကုသလဿ စ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၃) (သံခိတ္တံ။)

၁၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ။ပ။ သဟဇာတေ အညမညေ နိဿယေ ပဉ္စ၊ ဥပနိဿယေ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၁၃။ စိတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နောစိတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နောစိတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နောစိတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တော အကုသလော စ နောစိတ္တော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ (၃)

စိတ္တံ အကုသလဉ္စ နောစိတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။
စိတ္တဒုကကုသလသဒိသံ၊ နဟေတုယာပိ ကတ္တဗ္ဗံ။ သဟဇာတဝါရမ္မိ။ပ။
ပညာဝါရမ္မိ ကာတဗ္ဗံ။)

၁၅။ စိတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နောစိတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ နောစိတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။နောစိတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တော
အဗျာကတော စ နောစိတ္တော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ (၃)

စိတ္တံ အဗျာကတဉ္စ နောစိတ္တံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ
ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ပ။ နပုရေ-
ဇာတေ နပစ္ဆာဇာတေ နအာသေဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊
နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ
တီဏိ၊ နဝိပ္ပယုတ္တေ ပဉ္စ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္တာရေတဗ္ဗံ။)

၁၇။ နောစိတ္တော အဗျာကတော ဓမ္မော နောစိတ္တဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (စိတ္တဒုကကုသလသဒိသံ ဝိတ္တာရေ-
တဗ္ဗံ။)

၁၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ။ပ။ သဟဇာတေ ပဉ္စ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ

တီဏိ၊ ဝိပါဏေ ပဉ္စ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ နဝ။ပ။
အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

၅၇-စေတသိကဒုက ၁-ကုသလတ္တိက

၁-၇-ပဋိန္ဒာဒိဝါရ ပန္နယစတုက္က-ဟေတု

၁၉။ စေတသိကံ ကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။စေတသိကံ ကုသလံ ဓမ္မံ ပဋိစ္စ အစေတသိကော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။စေတသိကံ ကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော
ကုသလော စ အစေတသိကော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ (၃)

အစေတသိကံ ကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

စေတသိကံ ကုသလဉ္စ အစေတသိကံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော
ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၀။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ
ပဉ္စ။

နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ။ပ။ နကမ္မေ တီဏိ၊ နဝိပါဏေ
ပဉ္စ။ပ။ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၂၁။ စေတသိကော ကုသလော ဓမ္မော စေတသိကဿ ကုသလဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အာဒိမိ
တီဏိ။ သဟဇာတာဓိပတိ၊ မဇ္ဈိမေသု တီသု မဇ္ဈိမာနုလောမိကာယေဝ ပဉ္စ၊
သဟဇာတာဓိပတိ၊) အနန္တရေ နဝ။ပ။ သဟဇာတေ ပဉ္စ။ပ။ ဥပနိဿယေ
နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ
တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ နဝ။ပ။ အဝိဂတေ
ပဉ္စ။ (သံခိတ္တံ။)

၂၃။ စေတသိက်ံ အကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စေတသိက်ံ အကုသလံ ဓမ္မံ ပဋိစ္စ အစေတသိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စေတသိက်ံ အကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော အကုသလော စ အစေတသိကော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အစေတသိက်ံ အကုသလံ ဓမ္မံ ပဋိစ္စ စေတသိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စေတသိက်ံ အကုသလဉ္စ အစေတသိက်ံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။) ယထာ ကုသလနယံ ဧဝံ နဟေတုပစ္စယမ္ပိ ကာတမ္ပံ၊ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၂၅။ စေတသိက်ံ အဗျာကတံ ဓမ္မံ ပဋိစ္စ စေတသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စေတသိက်ံ အဗျာကတံ ဓမ္မံ ပဋိစ္စ အစေတသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စေတသိက်ံ အဗျာကတံ ဓမ္မံ ပဋိစ္စ စေတသိကော အဗျာကတော စ အစေတသိကော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အစေတသိက်ံ အဗျာကတံ ဓမ္မံ ပဋိစ္စ အစေတသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

စေတသိက်ံ အဗျာကတဉ္စ အစေတသိက်ံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ပုရေဇာတေ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ (သဗ္ဗေ ကာတဗ္ဗာ)။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၂၇။ စေတသိကော အဗျာကတော ဓမ္မော စေတသိကဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (ဇတ္ထ ဆသု သဟဇာတာဓိပတိ။) အနန္တရေ နဝ။ပ။ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္တိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၅၈-စိတ္တသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က-ဟေတု

၂၉။ စိတ္တသမ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၁။ စိတ္တသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

အဗျာကတပဒ-ဟေတု

၃၃။ စိတ္တသမ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော အဗျာကတော စ စိတ္တဝိပ္ပယုတ္တော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

စိတ္တဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တ-

သမ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော အဗျာကတော စ စိတ္တဝိပ္ပယုတ္တော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

စိတ္တသမ္ပယုတ္တံ အဗျာကတဉ္စ စိတ္တဝိပ္ပယုတ္တံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စိတ္တ- သမ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမ္ပယုတ္တံ အဗျာကတဉ္စ စိတ္တဝိပ္ပယုတ္တံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမ္ပယုတ္တံ အဗျာကတဉ္စ စိတ္တဝိပ္ပယုတ္တံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော အဗျာကတော စ စိတ္တဝိပ္ပယုတ္တော အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃) (သံခိတ္တံ။)

၃၄။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ။ပ။ အညမညေ ဆ။ပ။ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နပုရေဇာတေ နဝ။ပ။ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဒွေ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

ဟေတု အာရမ္မဏ

၃၅။ စိတ္တသမ္ပယုတ္တော အဗျာကတော ဓမ္မော စိတ္တသမ္ပယုတ္တဿ အဗျာ- ကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

စိတ္တသမ္ပယုတ္တော အဗျာကတော ဓမ္မော စိတ္တသမ္ပယုတ္တဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

စိတ္တဝိပ္ပယုတ္တော အဗျာကတော ဓမ္မော စိတ္တသမ္ပယုတ္တဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ ဧကံ။ပ။ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္စာဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊ ဝိပါကေ တီဏိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ ဆ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

၅၉-စိတ္တသံသဋ္ဌဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဇတုက္က-ဟေတု

၃၇။ စိတ္တသံသဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၉။ စိတ္တသံသဋ္ဌံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၁။ စိတ္တသံသဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

စိတ္တသံသဋ္ဌံ အဗျာကတဉ္စ နောစိတ္တသံသဋ္ဌံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၂။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(ယထာ စိတ္တသမ္ပယုတ္တဒုကံ အဗျာကတသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၆၁-စိတ္တသမုဋ္ဌာနဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဇတုက္က-ဟေတု

၄၃။ စိတ္တသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ

စိတ္တသမုဋ္ဌာနော ကုသလော စ နောစိတ္တသမုဋ္ဌာနော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နောစိတ္တသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသမုဋ္ဌာနံ ကုသလဉ္စ နောစိတ္တသမုဋ္ဌာနံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ။ပ။ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ။ပ။ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၄၅။ စိတ္တသမုဋ္ဌာနော ကုသလော ဓမ္မော စိတ္တသမုဋ္ဌာနဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

၄၇။ စိတ္တသမုဋ္ဌာနံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသမုဋ္ဌာနံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသမုဋ္ဌာနံ အကုသလဉ္စ နောစိတ္တသမုဋ္ဌာနံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။) (ကုသလတ္တိကသဒိသံ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

၄၉။ စိတ္တသမုဋ္ဌာနံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသမုဋ္ဌာနံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

စိတ္တသမုဋ္ဌာနံ အဗျာကတဉ္စ နောစိတ္တသမုဋ္ဌာနံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ
စိတ္တသမုဋ္ဌာနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။
(သံခိတ္တံ။)

၅၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ နဝ။)
ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ ဆ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ တီဏိ၊
နဝိပါကေ ဆ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။
(သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

၅၁။ စိတ္တသမုဋ္ဌာနော အဗျာကတော ဓမ္မော စိတ္တသမုဋ္ဌာနဿ
အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

စိတ္တသမုဋ္ဌာနော အဗျာကတော ဓမ္မော စိတ္တသမုဋ္ဌာနဿ အဗျာကတဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
(သဗ္ဗတ္ထ နဝ။) ပုရေဇာတေ နဝ၊ ပစ္ဆာဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ
တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ (စိတ္တသမုဋ္ဌာနမူလံ နောစိတ္တ-
သမုဋ္ဌာနဿ ကဗဠိကာရော အာဟာရော ကာတဗ္ဗော။ နောစိတ္တသမုဋ္ဌာနော
စိတ္တသမုဋ္ဌာနဿ ကဗဠိကာရော အာဟာရော ဃဋ္ဌနေ မဇ္ဈေ ကဗဠိကာရော
အာဟာရော။) ဣန္ဒြိယေ နဝ၊ (ရူပဇီဝိတိန္ဒြိယံ ဧကံ၊) ဈာနေ တီဏိ၊ မဂ္ဂေ
တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ
နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၆၁-စိတ္တသဟာဘူဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဇောတု

၅၃။ စိတ္တသဟာဘုံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ စိတ္တသဟာဘုံ ကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တသဟာဘူ ကုသလော

ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသဟာဘုံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ ကုသလော စ နောစိတ္တသဟာဘူ ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု- ပစ္စယာ။ (၃)

နောစိတ္တသဟာဘုံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသဟာဘုံ ကုသလဉ္စ နောစိတ္တသဟာဘုံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၅၅။ စိတ္တသဟာဘုံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသဟာဘုံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသဟာဘုံ အကုသလဉ္စ နောစိတ္တသဟာဘုံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တ- သဟာဘူ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၅၇။ စိတ္တသဟာဘုံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသဟာဘုံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တသဟာဘူ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

စိတ္တသဟာဘုံ အဗျာကတဉ္စ နောစိတ္တသဟာဘုံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၅၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။
ယထာ စေတသိကဒုကမူလာ တီဏိ ဂမနာ၊ ဧဝံ ဣမေပိ တီဏိ ဂမနာ ကာတဗ္ဗာ။ သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၆၂-စိတ္တာနုပရိဝတ္တိဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဘိရ ပစ္စယစတုက္က-ဟေတု

၅၉။ စိတ္တာနုပရိဝတ္တိ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တာနုပရိဝတ္တိ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တာနုပရိဝတ္တိ ကုသလဉ္စ နောစိတ္တာနုပရိဝတ္တိ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တာ-
နုပရိဝတ္တိ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၀။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၆၁။ စိတ္တာနုပရိဝတ္တိ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တာနုပရိဝတ္တိ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တာနုပရိဝတ္တိ အကုသလဉ္စ နောစိတ္တာနုပရိဝတ္တိ အကုသလဉ္စ ဓမ္မံ ပဋိစ္စ
စိတ္တာနုပရိဝတ္တိ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၆၃။ စိတ္တာနုပရိဝတ္တိ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၆၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။
စေတသိကဒုကသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က-ဟေတု

၆၅။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ ယထာ မဟန္တရဒုကေ စေတသိကဒုကကုသလသဒိသံ၊ တတ္တကာ ဧဝ ပဉ္စာ။ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၆၇။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ အကုသလဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ (၁) (သံခိတ္တံ။)

၆၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ စေတသိကဒုကအကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေ- တမ္ပံ။)

၆၉။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

စိတ္တသံသဋ္ဌသမုဋ္ဌာနံ အဗျာကတဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ အဗျာကတဉ္စ
ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၇၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ပုရေဇာတေ
ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ
နဝ၊ နအာဟာရေ ဧကံ၊ နဏ္ဍိန္ဒြိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၇၁။ စိတ္တသံသဋ္ဌသမုဋ္ဌာနော အဗျာကတော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာ-
နဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၇၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (ဧတ္ထ ဆသု
သဟဇာတာဓိပတိ။) အနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ။) ပုရေဇာတေ တီဏိ၊ ပစ္ဆာ-
ဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ
နဝ၊ ဏ္ဍိန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ
ပဉ္စ၊ အတ္ထိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ဘိ ပစ္စနိယမ္ဘိ အနုလောမ-
ပစ္စနိယမ္ဘိ ပစ္စနိယာနုလောမမ္ဘိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က-ဟေတု

၇၃။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာန-
သဟဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာန-
သဟာဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ ကုသလဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ
ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘူ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္မိ။ပ။ ပဉ္စာဝါရမ္မိ ဝိတ္တာရေတမ္ပံ။)

၇၅။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနသဟာဘူ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာန-
သဟာဘူ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ အကုသလဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ
အကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘူ အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္မိ။ပ။ ပဉ္စာဝါရမ္မိ ဝိတ္တာရေတမ္ပံ။)

၇၇။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနသဟာဘူ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၇၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။
စိတ္တသံသဋ္ဌသမုဋ္ဌာနဒုကအဗျာကတသဒိသံ။ သဟဇာတဝါရမ္မိ။ပ။ ပဉ္စာဝါရမ္မိ
ဝိတ္တာရေတမ္ပံ။)



၆၅-စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက ခ-ကုသလတ္တိက
ခ-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၇၉။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနာနုပရိဝတ္တိ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောစိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ ကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနာနုပရိဝတ္တိံ ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ ကုသလဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနာ-
နုပရိဝတ္တိံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၀။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ ဝိတ္တာရေတမ္ပံ။)

၈၁။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ အကုသလံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနာနုပရိဝတ္တိံ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၈၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ ဝိတ္တာရေတမ္ပံ။)

၈၃။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ အဗျာကတံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနာနုပရိဝတ္တိံ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ စိတ္တ-
သံသဋ္ဌသမုဋ္ဌာနဒုကအဗျာကတသဒိသံ။ သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ
ဝိတ္တာရေတမ္ပံ။)



၆၆-အဇ္ဈတ္တိကဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၈၄။ အဇ္ဈတ္တိကံ ကုသလံ ဓမ္မံ ပဋိစ္စ ဗာဟိရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

ဗာဟိရံ ကုသလံ ဓမ္မံ ပဋိစ္စ ဗာဟိရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ ဗာဟိရံ ကုသလံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဗာဟိရံ ကုသလံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော
ကုသလော စ ဗာဟိရော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဇ္ဈတ္တိကံ ကုသလဉ္စ ဗာဟိရံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ စိတ္တဒုကသဒိသံ။ သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၈၆။ အဇ္ဈတ္တိကံ အကုသလံ ဓမ္မံ ပဋိစ္စ ဗာဟိရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဗာဟိရံ အကုသလံ ဓမ္မံ ပဋိစ္စ ဗာဟိရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဗာဟိရံ အကုသလံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဗာဟိရံ အကုသလံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော အကုသလော စ ဗာဟိရော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဇ္ဈတ္တိကံ အကုသလဉ္စ ဗာဟိရံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ စိတ္တဒုကသဒိသံ။ သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၈၈။ အဇ္ဈတ္တိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဗာဟိရံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဗာဟိရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဇ္ဈတ္တိကံ အဗျာကတဉ္စ ဗာဟိရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၈၉။ ဟေတုယာ နဝ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ။ပ။ အညမညေ ပဉ္စ၊ နိဿယေ နဝ၊ ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ။ပ။ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ တီဏိ၊ နဝိပါဏေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ နဝ၊ နော-ဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၉၀။ ဗာဟိရော အဗျာကတော ဓမ္မော ဗာဟိရဿ အဗျာကတဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဗာဟိရော အဗျာကတော ဓမ္မော ဗာဟိရဿ အဗျာကတဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ တီဏိ။

၉၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အဇ္ဈတ္တိကော
ဗာဟိရဿ ဂမနကာလေ သဟဇာတာဓိပတိ၊ မဇ္ဈေ တီသုပိ သဟဇာတာ-
ဓိပတိ။) အနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ပဉ္စ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ (အာရမ္မဏပုရေဇာတမ္ပိ ဝတ္ထုပုရေဇာတမ္ပိ။)
ပစ္စာဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ
နဝ၊ (တိဏ္ဍန္တံ ကဗဠိကာရော အာဟာရော။) ဣန္ဒြိယေ နဝ၊ (တိဏ္ဍန္တံ ရူပ-
ဇီဝိတိန္ဒြိယံ။) ဈာနေ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ
နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၆၇-ဥပါဒါဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုတ္တ-ဟေတု

၉၂။ နောဥပါဒါ ကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါ ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉၃။ နောဥပါဒါ အကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါ အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉၄။ ဥပါဒါ အဗျာကတံ ဓမ္မံ ပဋိစ္စ နောဥပါဒါ အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နောဥပါဒါ အဗျာကတံ ဓမ္မံ ပဋိစ္စ နောဥပါဒါ အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နောဥပါဒါ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါ

အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နောဥပါဒါ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါ အဗျာကတော စ နောဥပါဒါ အဗျာကတော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

ဥပါဒါ အဗျာကတဉ္စ နောဥပါဒါ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နောဥပါဒါ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၉၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ တီဏိ။ပ။ အညမညေ ပဉ္စ။ပ။ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ပ။ နပုရေဇာတေ ပဉ္စ။ပ။ နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ၊ နအာဟာရေ တီဏိ၊ နက္ခန္ဓိယေ တီဏိ၊ နဈာနေ တီဏိ၊ နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၉၆။ နောဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (ပဌမေ ဒွေပိ အဓိပတိ။ ဒွိသု သဟဇာတာ-ဓိပတိ။)

ဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ ဥပ-နိဿယပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ အဗျာကတော ဓမ္မော နောဥပါဒါ အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၉၇။ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊
အာသေဝနေ ဧကံ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊ အာဟာရေ ဆ၊ ဣန္ဒြိယေ
သတ္တံ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပွယုတ္တေ စတ္တာရိ၊
အတ္တိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)



၆၈-ဥပါဒိန္နဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၉၈။ အနုပါဒိန္နံ ကုသလံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သဗ္ဗတ္ထ ဧကံ။
သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဧကံ၊ သပ္ပစ္စယကုသလသဒိသံ။)

၉၉။ အနုပါဒိန္နံ အကုသလံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။
ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀။ ဥပါဒိန္နံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အနုပါဒိန္နံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဥပါဒိန္နံ အဗျာကတဉ္စ အနုပါဒိန္နံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒိန္နေ ခန္ဓေ စ
မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁) (သံခိတ္တံ။)

၁၀၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဧကံ။ပ။
ပုရေဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ
ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ။ပ။
နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဧကံ၊
နဝိပါကေ ဒွေ၊ နအာဟာရေ ဒွေ၊ နဣန္ဒြိယေ ဒွေ၊ နဈာနေ ဒွေ၊ နမဂ္ဂေ
ပဉ္စ၊ နသမ္ပယုတ္တေ စတ္တာရိ၊ နဝိပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ
စတ္တာရိ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

ဟေတု ပုရေဇာတ

၁၀၂။ ဥပါဒိန္နော အဗျာကတော ဓမ္မော ဥပါဒိန္နဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အနုပါဒိန္နော အဗျာကတော ဓမ္မော အနုပါဒိန္နဿ အဗျာကတဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော အဗျာကတော ဓမ္မော အနုပါဒိန္နဿ အဗျာကတဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ဧကံ။

ဥပါဒိန္နော အဗျာကတော ဓမ္မော ဥပါဒိန္နဿ အဗျာကတဿ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ (ဒွေ
ပဉ္စာ။)

အနုပါဒိန္နော အဗျာကတော ဓမ္မော အနုပါဒိန္နဿ အဗျာကတဿ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ ဒွေ။ (အာရမ္မဏပုရေဇာတံယေဝ။ ဃဋ္ဌနာ ဒွေ၊
အာရမ္မဏပုရေဇာတမ္ဘိ ဝတ္ထုပုရေဇာတမ္ဘိ။)

၁၀၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ (ဥပါဒိန္နမူလကေ
ဒွေ။ အနုပါဒိန္နမူလကေ ဒွေ။) အဓိပတိယာ ဧကံ၊ အနန္တရေ သမနန္တရေ
စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ
စတ္တာရိ၊ ပုရေဇာတေ ဆ၊ ပစ္စာဇာတေ ဆ၊ အာသေဝနေ ဧကံ၊ ကမ္မေ
စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊
မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပယုတ္တေ ဆ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

မဟန္တရဒုကကုသလတ္တိကံ နိဋ္ဌိတံ။

၆၉-ဥပါဒါနဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဿါရ ပစ္စယဇကုက္က

၁။ နောဥပါဒါနံ ကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနော အကုသလော စ နောဥပါဒါနော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နောဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပါဒါနံ အကုသလဉ္စ နောဥပါဒါနံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) အဝိဂတေ နဝ။ (သံခိတ္တံ။)

၄။ နောဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၅။ နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ။ပ။ နကမ္မေ တီဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၆။ ဥပါဒါနော အကုသလော ဓမ္မော ဥပါဒါနဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (နောဥပါဒါန-မူလကေ တီဏိ။ သဟဇာတာဓိပတိ။) အနန္တရေ နဝ။ပ။ နိဿယေ နဝ၊

၄၁၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ။ (နောဥပါဒါနမူလကေ။)
အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊
အတ္ထိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

၈။ နောဥပါဒါနံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၇၀-ဥပါဒါနိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က-ဟေတု

၁၀။ ဥပါဒါနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒါနိယံ ကုသလံ ဓမ္မံ ပဋိစ္စ အနုပါဒါနိယော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
လောကီယလောကုတ္တရဒုကကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ
ဝိတ္တာရေတမ္ပံ။)

၁၂။ ဥပါဒါနိယံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၃။ ဥပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနုပါဒါနိယော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနုပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော

အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနုပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော အဗျာကတော စ အနုပါဒါနိယော အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

ဥပါဒါနိယံ အဗျာကတဉ္စ အနုပါဒါနိယံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အာသေဝနေ ဧကံ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ လောကီယဒုကအဗျာကတသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)



၇၁-ဥပါဒါနသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယာစတုက္က-ဟေတု

၁၅။ ဥပါဒါနဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၆။ ဥပါဒါနသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပါဒါနဝိပ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒွေ။

ဥပါဒါနသမ္ပယုတ္တံ အကုသလဉ္စ ဥပါဒါနဝိပ္ပယုတ္တံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၇။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ (သဗ္ဗတ္ထ ဆ၊) အဝိဂတေ ဆ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဆ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ။ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၁၈။ ဥပါဒါနသမ္ပယုတ္တော အကုသလော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဥပါဒါနဝိပွယုတ္တော အကုသလော ဓမ္မော ဥပါဒါနဝိပွယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒွေ။

ဥပါဒါနသမ္ပယုတ္တော အကုသလော စ ဥပါဒါနဝိပွယုတ္တော အကုသလော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၉။ ဟေတုယာ ဆ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (ဥပါဒါနသမ္ပယုတ္တမူလကေ တီဏိ၊ သဟဇာတာဓိပတိ၊ ဥပါဒါနဝိပွယုတ္တေ ဧကံ၊) အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ဆ၊ အညမညေ ဆ၊ နိဿယေ ဆ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ အတ္ထိယာ ဆ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ ဆ။ (သံခိတ္တံ။)

၂၀။ ဥပါဒါနဝိပွယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော အဗျာကတော ဓမ္မော ဥပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၇၂-ဥပါဒါနဥပါဒါနိယဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၂၁။ ဥပါဒါနိယံ စေ နော စ ဥပါဒါနံ ကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော စေ နော စ ဥပါဒါနော ကုသလော ဓမ္မော ဥပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၂။ ဥပါဒါနဇ္ဇေ ဥပါဒါနိယဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ အကုသလော ဓမ္မော ဥပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပါဒါနိယဉ္ဇေ နော စ ဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော
စေ နော စ ဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။

ဥပါဒါနဉ္ဇေ ဥပါဒါနိယံ အကုသလဉ္ဇ ဥပါဒါနိယဉ္ဇေ နော စ ဥပါဒါနံ
အကုသလဉ္ဇ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၂၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ဣမံ
ဂမနံ ဥပါဒါနဒုကအကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ
ဝိတ္တာရေတမ္ပံ။)

၂၄။ ဥပါဒါနိယဉ္ဇေ နော စ ဥပါဒါနံ အဗျာကတံ ဓမ္မံ ပဋိစ္စ
ဥပါဒါနိယော စေ နော စ ဥပါဒါနော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၅။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၇၃-ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၂၆။ ဥပါဒါနဉ္ဇေ ဥပါဒါနသမ္ပယုတ္တဉ္ဇ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနော
စေ ဥပါဒါနသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။

ဥပါဒါနသမ္ပယုတ္တဉ္ဇေ နော စ ဥပါဒါနံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါန-
သမ္ပယုတ္တော စေ နော စ ဥပါဒါနော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

ဥပါဒါနဉ္ဇေ ဥပါဒါနသမ္ပယုတ္တံ အကုသလဉ္ဇ ဥပါဒါနသမ္ပယုတ္တဉ္ဇေ
နော စ ဥပါဒါနံ အကုသလဉ္ဇ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော
စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၂၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ဣမံ ဂမနံ ဥပါဒါနဒုကအကုသလသဒိသံ။ ဣမ ပန ဟေတုပစ္စယာ ဣဒံ နာနံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ နဝ။)



၇၄-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက ခ-ကုသလတ္တိက

ခ-ပဋိစ္စဝါရ ပစ္စယခဓာတ္တ-ဟေတု

၂၈။ ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဥပါဒါနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဥပါဒါနဝိပ္ပယုတ္တံ အနုပါဒါနိယံ ကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော အနုပါဒါနိယော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယဒုကကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေ- တမ္ပံ။)

၃၀။ ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ အကုသလံ ဓမ္မံ ပဋိစ္စ ဥပါဒါန- ဝိပ္ပယုတ္တော ဥပါဒါနိယော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သဗ္ဗတ္ထ ဧကံ။)

ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဥပါဒါနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဥပါဒါနဝိပ္ပယုတ္တံ အနုပါဒါနိယံ အဗျာကတံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော အနုပါဒါနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ အဗျာကတဉ္စ ဥပါဒါနဝိပ္ပယုတ္တံ အနုပါဒါနိယံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဥပါဒါနိယော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ လောကီယဒုကအဗျာကတသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)

ဥပါဒါနဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။

၇၅-ကိလေသဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယာစတုက္က-ဟေတု

၁။ နောက်လေသံ ကုသလံ ဓမ္မံ ပဋိစ္စ နောက်လေသော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ကိလေသံ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နောက်လေသံ အကုသလံ ဓမ္မံ ပဋိစ္စ နောက်လေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကိလေသံ အကုသလဉ္စ နောက်လေသံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) အဝိဂတေ နဝ။ (သံခိတ္တံ။)

၄။ ကိလေသံ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ ဥဒ္ဓစ္စံ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နောက်လေသံ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

ကိလေသံ အကုသလဉ္စ နောက်လေသံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ စ ဝိစိကိစ္ဆံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဥဒ္ဓစ္စ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော မောဟော။ (၁) (သံခိတ္တံ။)

၅။ နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္စာ-ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၆။ ကိလေသော အကုသလော ဓမ္မော ကိလေသဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (မဇ္ဈေ တီဏိ၊ သဟဇာတာဓိပတိ။) အနန္တရေ နဝ၊ သမနန္တရေ နဝ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နောက်လေသံ အဗျာကတံ ဓမ္မံ ပဋိစ္စ နောက်လေသော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၈။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၇၆-သံကိလေသိကဒုက ခ-ကုသလတ္ထိက

ခ-ပဋိစ္စခါရ ပစ္စယဓတုက္က-ဟေတု

၉။ သံကိလေသိကံ ကုသလံ ဓမ္မံ ပဋိစ္စ သံကိလေသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသံကိလေသိကံ ကုသလံ ဓမ္မံ ပဋိစ္စ အသံကိလေသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယဒုကကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၁၁။ သံကိလေသိကံ အကုသလံ ဓမ္မံ ပဋိစ္စ သံကိလေသိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၂။ သံကိလေသိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ သံကိလေသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသံကိလေသိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အသံကိလေသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သံကိလေသိကံ အဗျာကတဉ္စ အသံကိလေသိကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သံကိလေသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၃။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ လောကီယဒုကအဗျာကတသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္ထာရေတမ္ပံ။)

၇၇-သံကိလိဋ္ဌဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၄။ အသံကိလိဋ္ဌံ ကုသလံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၅။ သံကိလိဋ္ဌံ အကုသလံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၆။ အသံကိလိဋ္ဌံ အဗျာကတံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။) (သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၇၈-ကိလေသသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၇။ ကိလေသဝိပ္ပယုတ္တံ ကုသလံ ဓမ္မံ ပဋိစ္စ ကိလေသဝိပ္ပယုတ္တော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၈။ ကိလေသသမ္ပယုတ္တံ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသသမ္ပယုတ္တော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၉။ ကိလေသဝိပ္ပယုတ္တံ အဗျာကတံ ဓမ္မံ ပဋိစ္စ ကိလေသဝိပ္ပယုတ္တော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၇၉-သံကိလေသသံကိလေသိကဒုက ခ-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၀။ သံကိလေသိကဉ္စေ နော စ ကိလေသံ ကုသလံ ဓမ္မံ ပဋိစ္စ
သံကိလေသိကော စေ နော စ ကိလေသော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၁။ ကိလေသဉ္စေ သံကိလေသိကဉ္စ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော
စေ သံကိလေသိကော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။

သံကိလေသိကဉ္စေ နော စ ကိလေသံ အကုသလံ ဓမ္မံ ပဋိစ္စ သံကိလေ-
သိကော စေ နော စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တိဏိ။

ကိလေသဉ္စေ သံကိလေသိကံ အကုသလဉ္စေ သံကိလေသိကဉ္စေ နော
စ ကိလေသံ အကုသလဉ္စေ ဓမ္မံ ပဋိစ္စ ကိလေသော စေ သံကိလေသိကော
စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၂၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ကိလေသဒုကအကုသလသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)

၂၃။ သံကိလေသိကဉ္စေ နော စ ကိလေသံ အဗျာကတံ ဓမ္မံ ပဋိစ္စ သံကိလေသိကော စေ နော စ ကိလေသော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈၁-ကိလေသသံကိလိဋ္ဌဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၂၄။ ကိလေသဉ္စေ သံကိလိဋ္ဌေ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော စေ သံကိလိဋ္ဌော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သံကိလိဋ္ဌဉ္စေ နော စ ကိလေသံ အကုသလံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌော စေ နော စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကိလေသဉ္စေ သံကိလိဋ္ဌံ အကုသလဉ္စေ သံကိလိဋ္ဌဉ္စေ နော စ ကိလေသံ အကုသလဉ္စေ ဓမ္မံ ပဋိစ္စ ကိလေသော စေ သံကိလိဋ္ဌော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ကိလေသဒုကအကုသလသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)

၈၁-ကိလေသကိလေသသမ္ပယုတ္တဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၂၆။ ကိလေသဉ္စေ ကိလေသသမ္ပယုတ္တေ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသော စေ ကိလေသသမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကိလေသသမ္ပယုတ္တဉ္စ နော စ ကိလေသံ အကုသလံ ဓမ္မံ ပဋိစ္စ ကိလေသသမ္ပယုတ္တော စေဝ နော စ ကိလေသော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကိလေသဉ္စေဝ ကိလေသသမ္ပယုတ္တံ အကုသလဉ္စ ကိလေသသမ္ပယုတ္တဉ္စေဝ နော စ ကိလေသံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကိလေသော စေဝ ကိလေသ- သမ္ပယုတ္တော စ အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ကိလေသဒုကအကုသလသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)



၈၂-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက ခ-ကုသလတ္တိက
ခ-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၈။ ကိလေသဝိပ္ပယုတ္တံ သံကိလေသိကံ ကုသလံ ဓမ္မံ ပဋိစ္စ ကိလေသ- ဝိပ္ပယုတ္တော သံကိလေသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကိလေသဝိပ္ပယုတ္တံ အသံကိလေသိကံ ကုသလံ ဓမ္မံ ပဋိစ္စ ကိလေသ- ဝိပ္ပယုတ္တော အသံကိလေသိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယဒုကကုသလသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေ- တမ္ပံ။)

၃၀။ ကိလေသဝိပ္ပယုတ္တံ သံကိလေသိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ ကိလေသ- ဝိပ္ပယုတ္တော သံကိလေသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ (၁)

ကိလေသဝိပ္ပယုတ္တံ အသံကိလေသိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ ကိလေသ- ဝိပ္ပယုတ္တော အသံကိလေသိကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကိလေသဝိပွယုတ္တံ သံကိလေသိကံ အဗျာကတဉ္စ ကိလေသဝိပွယုတ္တံ အသံ-
ကိလေသိကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကိလေသဝိပွယုတ္တော သံကိလေသိကော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အာသေဝနေ ဧကံ။ပ။
အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ လောကီယဒုကအဗျာကတသဒိသံ။ သဟဇာတ-
ဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

ကိလေသဂေါစ္ဆကကုသလတ္တိကံ နိဋ္ဌိတံ။



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁။ နဒဿနေန ပဟာတဗ္ဗံ ကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော
ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ ဧကံ။
(သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ဒဿနေန ပဟာတဗ္ဗံ အကုသလံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ။ပ။ အဝိဂတေ ဒွေ။
(သံခိတ္တံ။)

၃။ ဒဿနေန ပဟာတဗ္ဗံ အကုသလံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ
ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

နဒဿနေန ပဟာတဗ္ဗံ အကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄။ နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ။ပ။ နကမ္မေ
ဒွေ၊ နဝိပါကေ ဒွေ၊ နဝိပွယုတ္တေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။
သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

၅။ ဒဿနေန ပဟာတဗ္ဗော အကုသလော ဓမ္မော ဒဿနေန ပဟာ-
တဗ္ဗဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နဒဿနေန ပဟာတဗ္ဗော အကုသလော ဓမ္မော နဒဿနေန ပဟာတဗ္ဗဿ
အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၆။ ဟေတုယာ ဒွေ၊ အာရမ္မဏေ တီဏိ။ (ဒဿနေ ဧကံ၊ နဒဿနေ ဒွေ၊)
အဓိပတိယာ တီဏိ။ (ဒဿနေန ပဟာတဗ္ဗမူလကံ ဧကံ၊ နဒဿနေ ဒွေ၊
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ၊ ဧကာရမ္မဏာဓိပတိ။) အနန္တရေ ဒွေ၊
(ဒဿနမူလကံ ဧကံ၊ နဒဿနေ ဧကံ။) သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ။ပ။
ဥပနိဿယေ တီဏိ၊ အာသေဝနေ ဒွေ၊ ကမ္မေ ဒွေ၊ အာဟာရေ ဒွေ။ပ။
သမ္ပယုတ္တေ ဒွေ၊ အတ္ထိယာ ဒွေ၊ နတ္ထိယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၇။ နဒဿနေန ပဟာတဗ္ဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၈၄-ဘာဝနာယပဟာတဗ္ဗဒုက ခ-ကုသလတ္တိက

ခ-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၈။ နဘာဝနာယ ပဟာတဗ္ဗံ ကုသလံ ဓမ္မံ ပဋိစ္စ နဘာဝနာယ ပဟာတဗ္ဗော
ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉။ ဘာဝနာယ ပဟာတဗ္ဗံ အကုသလံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ ဒဿနေန
ပဟာတဗ္ဗဒုကအကုသလသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ
ဝိတ္တာရေတဗ္ဗံ။)

၁၀။ နဘာဝနာယ ပဟာတဗ္ဗံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဘာဝနာယ ပဟာတဗ္ဗော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)
ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁၁။ နဒဿနေန ပဟာတဗ္ဗဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)
ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၂။ ဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ-ဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ နဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၂)

ဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလဉ္စ နဒဿနေန ပဟာတဗ္ဗ-ဟေတုကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗ-ဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။ (နဒဿနေ ဒွေ၊ ဃဋနေ ဧကံ။) (သံခိတ္တံ။)

၁၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဒွေ၊ (သဗ္ဗတ္ထ ဆ၊) အဝိဂတေ ဆ။ (သံခိတ္တံ။)

၁၄။ ဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

နဒဿနေန ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ နဒဿနေန ပဟာတဗ္ဗ-
ဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၅။ နဟေတုယာ ဒွေ၊ နအဓိပတိယာ ဆ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ
ဆ၊ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၁၆။ ဒဿနေန ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဒဿနေန
ပဟာတဗ္ဗဟေတုကဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
(သံခိတ္တံ။)

၁၇။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ တိဏိ၊ (ဒဿနေ
ဧကံ၊ နဒဿနေ ဒွေ။) အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ဆ။ပ။
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ
စတ္တာရိ။ပ။ သမ္ပယုတ္တေ ဆ၊ အတ္ထိယာ ဆ၊ နတ္ထိယာ နဝ။ပ။ အဝိဂတေ ဆ။
(သံခိတ္တံ။)

၁၈။ နဒဿနေန ပဟာတဗ္ဗဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဒဿနေန
ပဟာတဗ္ဗဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈၆-ဘာဝနာယပဟာတဗ္ဗဟေတုကဒုက ၁-ကုသလတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၉။ နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ကုသလံ ဓမ္မံ ပဋိစ္စ နဘာဝနာယ
ပဟာတဗ္ဗဟေတုကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၀။ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ ဘာဝနာယ
ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နဘာဝနာယ ပဟာတဗ္ဗဟေတုကံ အကုသလံ ဓမ္မံ ပဋိစ္စ နဘာဝနာယ ပဟာတဗ္ဗဟေတုကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၂၁။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဒွေ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။ ဒဿနေန ပဟာတဗ္ဗဟေတုကဒုကအကုသလသဒိသံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

၂၂။ နဘာဝနာယ ပဟာတဗ္ဗဟေတုကံ အဗျာကတံ ဓမ္မံ ပဋိစ္စ နဘာဝနာယ ပဟာတဗ္ဗဟေတုကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈၇-သဝိတက္ကဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၃။ သဝိတက္ကံ ကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သဝိတက္ကံ ကုသလံ ဓမ္မံ ပဋိစ္စ အဝိတက္ကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သဝိတက္ကံ ကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ကုသလော စ အဝိတက္ကော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဝိတက္ကံ ကုသလံ ဓမ္မံ ပဋိစ္စ အဝိတက္ကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အဝိတက္ကံ ကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၂)

သဝိတက္ကံ ကုသလဉ္စ အဝိတက္ကံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၄။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ (သဗ္ဗတ္ထ ဆ။) အဝိဂတေ ဆ။ (သံခိတ္တံ။)

နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ။ပ။ နကမ္မေ စတ္တာရိ။ပ။ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

ပဉ္စာဝါရ-ဟေတုအာရမ္မဏ

၂၅။ သဝိတက္ကော ကုသလော ဓမ္မော သဝိတက္ကဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ သဝိတက္ကော ကုသလော ဓမ္မော အဝိတက္ကဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ သဝိတက္ကော ကုသလော ဓမ္မော သဝိတက္ကဿ ကုသလဿ စ အဝိတက္ကဿ ကုသလဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အဝိတက္ကော ကုသလော ဓမ္မော အဝိတက္ကဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သဝိတက္ကော ကုသလော ဓမ္မော သဝိတက္ကဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဝိတက္ကော ကုသလော ဓမ္မော အဝိတက္ကဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

သဝိတက္ကော ကုသလော စ အဝိတက္ကော ကုသလော စ ဓမ္မော သဝိတက္ကဿ ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (ဟေဋ္ဌာ တီသု သဟဇာတာဓိပတိ၊ အဝိတက္ကေ ဧကံ သဟဇာတာဓိပတိ။) အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ဆ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ ဆ၊ မဂ္ဂေ ဆ၊ သမ္ပယုတ္တေ ဆ၊ အတ္ထိယာ ဆ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ ဆ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတမ္ပံ။)

အကုသလပဒ

၂၇။ သဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ အဝိတက္ကော

အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော စ အဝိတက္ကော အကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဝိတက္ကံ အကုသလဉ္စ အဝိတက္ကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

၂၉။ သဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အဝိတက္ကံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

သဝိတက္ကံ အကုသလဉ္စ အဝိတက္ကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၀။ နဟေတုယာ တီဏိ၊ နအဓိပတိယာ ပဉ္စ၊ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၃၁။ သဝိတက္ကော အကုသလော ဓမ္မော သဝိတက္ကဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ။ပ။ သဟဇာတေ ပဉ္စ။ပ။ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ။ပ။ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ နဝ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

အဗျာကတပဒ

၃၃။ သဝိတက္ကံ အဗျာကတံ ဓမ္မံ ပဋိစ္စ သဝိတက္ကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၄၃၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

အဝိတက္ကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဝိတက္ကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သဝိတက္ကံ အဗျာကတဉ္စ အဝိတက္ကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၃၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ပုရေဇာတေ အာသေဝနေ ဆ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နပုရေဇာတေ နဝ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္တာရေတဗ္ဗံ။)

၃၅။ သဝိတက္ကော အဗျာကတော ဓမ္မော သဝိတက္ကဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဝိတက္ကော အဗျာကတော ဓမ္မော အဝိတက္ကဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သဝိတက္ကော အဗျာကတော ဓမ္မော သဝိတက္ကဿ အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၃၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါဏေ နဝ၊ အာဟာရေ စတ္တာရိ။ပ။ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၃၇။ သဝိစာရံ ကုသလံ ဓမ္မံ ပဋိစ္စ သဝိစာရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဝိစာရံ ကုသလံ ဓမ္မံ ပဋိစ္စ အဝိစာရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒွေ။

သဝိစာရံ ကုသလဉ္စ အဝိစာရံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ သဝိစာရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၈။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။ သဝိတက္ကဒုကကုသလသဒိသံ။ သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ ဝိတ္ထာရေတမ္ပံ။)

၃၉။ သဝိစာရံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိစာရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဝိစာရံ အကုသလံ ဓမ္မံ ပဋိစ္စ သဝိစာရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဝိစာရံ အကုသလဉ္စ အဝိစာရံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သဝိစာရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၀။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဝိတက္ကဒုကအကုသလသဒိသံ။ သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ ဝိတ္ထာရေတမ္ပံ။)

၄၁။ သဝိစာရံ အဗျာကတံ ဓမ္မံ ပဋိစ္စ သဝိစာရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဝိစာရံ အဗျာကတံ ဓမ္မံ ပဋိစ္စ အဝိစာရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သဝိစာရံ အဗျာကတဉ္စ အဝိစာရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သဝိစာရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၄၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဝိတက္ကဒုကအဗျာကတသဒိသံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ဝိတ္ထာရေတမ္ပာ။)

၄၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ဝိပါကေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဝိတက္ကဒုကအဗျာကတသဒိသံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ဝိတ္ထာရေတမ္ပာ။)

၄၃၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၄၃။ သဝိစာရော အဗျာကတော ဓမ္မော သဝိစာရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ။ပ။ မဂ္ဂေ စတ္တာရိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၈၉-သပ္ပိတိကဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိခါရ ပစ္စယစတုက္က

၄၅။ သပ္ပိတိကံ ကုသလံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သပ္ပိတိကံ ကုသလံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သပ္ပိတိကံ ကုသလံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ကုသလော စ အပ္ပိတိကော ကုသလော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အပ္ပိတိကံ ကုသလံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အပ္ပိတိကံ ကုသလံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၂)

သပ္ပိတိကံ ကုသလဉ္စ အပ္ပိတိကံ ကုသလဉ္စ ဓမ္မံ ပဋိစ္စ သပ္ပိတိကော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၆။ ဟေတုယာ ဆ၊ (သဗ္ဗတ္ထ ဆ။)။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။)

နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ။ပ။ နကမ္မေ စတ္တာရိ၊ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၄၇။ သပ္ပိတိကော ကုသလော ဓမ္မော သပ္ပိတိကဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အပ္ပိတိကော ကုသလော ဓမ္မော အပ္ပိတိကဿ ကုသလဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

သပ္ပိတိကော ကုသလော ဓမ္မော သပ္ပိတိကဿ ကုသလဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄၈။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (စတ္တာရိ
သဟဇာတာဓိပတိ။) အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ဆ။ပ။
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊
ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ ဆ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ အတ္ထိယာ ဆ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ ဆ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

အကုသလပဒ-ဟေတု

၄၉။ သပ္ပိတိကံ အကုသလံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော အကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အပ္ပိတိကံ အကုသလံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဒွေ။

သပ္ပိတိကံ အကုသလဉ္စ အပ္ပိတိကံ အကုသလဉ္စ ဓမ္မံ ပဋိစ္စ သပ္ပိတိကော
အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၀။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။
ကုသလသဒိသံ။ သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ ဝိတ္တာရေတမ္ပာ။)

အဗျာကတပဒ-ဟေတု

၅၁။ သပ္ပိတိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ သပ္ပိတိကော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အပ္ပိတိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အပ္ပိတိကော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၄၄၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

သပ္ပိတိကံ အဗျာကတဉ္စ အပ္ပိတိကံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သပ္ပိတိကော
အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၅၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ ပုရေဇာတေ ဆ၊ အာသေဝနေ
ဆ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ
ဝိတ္တာရေတဗ္ဗော။)

၅၃။ သပ္ပိတိကော အဗျာကတော ဓမ္မော သပ္ပိတိကဿ အဗျာကတဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ။ပ။ (သဗ္ဗတ္ထ နဝ။) ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ
တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ နဝ၊ အာဟာရေ စတ္တာရိ၊
က္ခန္ဓိယေ စတ္တာရိ၊ ဈာနေ နဝ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊
အတ္ထိယာ နဝ။ (သံခိတ္တံ။)



၉၀-၉၀-ပိတိသဟဂတာဒိဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၅၅။ ပိတိသဟဂတံ ကုသလံ ဓမ္မံ ပဋိစ္စ။ပ။ (ကုသလမ္ပိ အကုသလမ္ပိ
အဗျာကတမ္ပိ သပ္ပိတိကဒုကသဒိသံ။)

၅၆။ သုခသဟဂတံ ကုသလံ ဓမ္မံ ပဋိစ္စ။ပ။ (ကုသလမ္ပိ အကုသလမ္ပိ
အဗျာကတမ္ပိ သပ္ပိတိကဒုကသဒိသံ။ အကုသလံ ဓမ္မံ ပဋိစ္စ။ပ။ ပစ္စနိယေ၊
နဟေတုယာ ဧကံ။ ။ အဗျာကတံ ဓမ္မံ ပဋိစ္စ။ပ။ ပစ္စနိယေ၊ နဟေတုယာ
နဝ။ပ။ နဈာနေ ဆ၊ ကာတဗ္ဗာ။ ။ ပစ္စနိယေ ပဉ္စာဝါရေ ကုသလာကုသလေ
က္ခန္ဓိယေ ဈာနေ ဆ၊ ပဉ္စာဝါရေ အဗျာကတေ နဝ။)

၉၂-ဥပေက္ခာသဟဂတဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၅၇။ ဥပေက္ခာသဟဂတံ ကုသလံ ဓမ္မံ ပဋိစ္စံ။ပ။ ဆ။ (သပ္ပိတိကဒုကသဒိသံ။ “ဥပေက္ခာ”တိ နာနာဥပေက္ခာ အဗျာကတေ။ ပစ္စနိယေ နဟေတုယာ နဝ၊ နဈာနေ ဆ။)

၅၈။ ဥပေက္ခာသဟဂတံ အကုသလံ ဓမ္မံ ပဋိစ္စံ ဥပေက္ခာသဟဂတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဆ။ (သဗ္ဗတ္ထ ဆ။ သံခိတ္တံ။)

၅၉။ ဥပေက္ခာသဟဂတံ အကုသလံ ဓမ္မံ ပဋိစ္စံ ဥပေက္ခာသဟဂတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

နဥပေက္ခာသဟဂတံ အကုသလံ ဓမ္မံ ပဋိစ္စံ ဥပေက္ခာသဟဂတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ဥပေက္ခာသဟဂတဉ္စ နဥပေက္ခာသဟဂတဉ္စ ဓမ္မံ ပဋိစ္စံ ဥပေက္ခာသဟဂတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၀။ နဟေတုယာ တိဏိ၊ နအဓိပတိယာ ဆ။ပ။ နဝိပ္ပယုတ္တေ ဆ။ (သံခိတ္တံ။ ဧဝံ သဗ္ဗတ္ထ အကုသလံ ဝိတ္တာရေတမ္ပံ။ သပ္ပိတိကဒုကသဒိသံ။)

၆၁။ ဥပေက္ခာသဟဂတံ အဗျာကတံ ဓမ္မံ ပဋိစ္စံ ဥပေက္ခာသဟဂတော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ နဝ ပဉ္စာ။ (သပ္ပိတိကဒုက-အဗျာကတသဒိသံ။ ပဉ္စာဝါရေ ကုသလာကုသလေ ဣန္ဒြိယေ ဈာနေ ဆ၊ အဗျာကတေ နဝ။)



၉၃-ကာမာဝစရဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၆၂။ ကာမာဝစရံ ကုသလံ ဓမ္မံ ပဋိစ္စံ ကာမာဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နကာမာဝစရံ ကုသလံ ဓမ္မံ ပဋိစ္စံ နကာမာဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) အဝိဂတေ
ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၆၄။ ကာမာဝစရော ကုသလော ဓမ္မော ကာမာဝစရဿ ကုသလဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နကာမာဝစရော ကုသလော ဓမ္မော နကာမာဝစရဿ ကုသလဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၆၅။ ဟေတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တီဏိ၊
(ကာမာဝစရေ ဧကံ၊ နကာမာဝစရေ ဒွေ။) အနန္တရေ တီဏိ၊ (ကာမာဝစရေ
ဒွေ၊ နကာမာဝစရေ ဧကံ။)။ပ။ သဟဇာတေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ၊
အာသေဝနေ တီဏိ၊ ကမ္မေ ဒွေ၊ အာဟာရေ ဒွေ။ပ။ နတ္ထိယာ တီဏိ။ပ။
အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၆၆။ ကာမာဝစရံ အကုသလံ ဓမ္မံ ပဋိစ္စ ကာမာဝစရော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၆၇။ ကာမာဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ ကာမာဝစရော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နကာမာဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ နကာမာဝစရော အဗျာကတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ကာမာဝစရံ အဗျာကတဉ္စ နကာမာဝစရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကာမာ-
ဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၆၈။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ။ပ။
အညမညေ ဆ။ပ။ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၆၉။ ကာမာဝစရော အဗျာကတော ဓမ္မော ကာမာဝစရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နကာမာဝစရော အဗျာကတော ဓမ္မော နကာမာဝစရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၇၀။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ (ကာမာဝစရေ ဧကံ၊ နကာမာဝစရေ တီဏိ၊ ကာမာဝစရေ သဟဇာတဝိပတိယေဝ။) အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ တီဏိ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ။ပ။ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

၉၄-ရူပါဝစရဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၇၁။ ရူပါဝစရံ ကုသလံ ဓမ္မံ ပဋိစ္စ ရူပါဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နရူပါဝစရံ ကုသလံ ဓမ္မံ ပဋိစ္စ နရူပါဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ (သဗ္ဗတ္ထ ဒွေ၊ သံခိတ္တံ။)

နအဓိပတိယာ ဒွေ။ပ။ နပုရေဇာတေ ဧကံ၊ နအာသေဝနေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၇၃။ ရူပါဝစရော ကုသလော ဓမ္မော ရူပါဝစရဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နရူပါဝစရော ကုသလော ဓမ္မော နရူပါဝစရဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၇၄။ ဟေတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တီဏိ၊ (ရူပါဝစရေ ဧကံ၊ သဟဇာတာဓိပတိယေဝ၊ နရူပါဝစရေ ဒွေ။) အနန္တရေ တီဏိ၊ (ရူပါဝစရေ ဧကံ၊ နရူပါဝစရေ ဒွေ။) သမနန္တရေ တီဏိ၊ သဟဇာတေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ၊ အာသေဝနေ တီဏိ၊ ကမ္မေ ဒွေ။ပ။ အတ္ထိယာ ဒွေ၊ နတ္ထိယာ တီဏိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၇၅။ နရူပါဝစရံ အကုသလံ ဓမ္မံ ပဋိစ္စ နရူပါဝစရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သဗ္ဗတ္ထ ဧကံ။)

ရူပါဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ ရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နရူပါဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ နရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ရူပါဝစရံ အဗျာကတဉ္စ နရူပါဝစရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၇၆။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ။ပ။ ပုရေဇာတေ အာသေဝနေ ဒွေ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ ယထာ ကာမာဝစရဒုကအဗျာကတသဒိသံ၊ ဧတ္တကာယေဝ ပဉ္စာ ဟေဋ္ဌပရိကံ ပရိ-ဝတ္တန္တိ။ သဟဇာတဝါရမ္ပိ။ပ။ ပဉ္စာဝါရမ္ပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)



၉၅-အရူပါဝစရဒုက ၁-ကုသလတ္ထိက

၁-၇-ပဋိစ္စာဒိခါရ ပစ္စယစတုက္က

၇၇။ အရူပါဝစရံ ကုသလံ ဓမ္မံ ပဋိစ္စ အရူပါဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နအရူပါဝစရံ ကုသလံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၈။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ။ပ။ နအာသေဝနေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၇၉။ အရူပါဝစရော ကုသလော ဓမ္မော အရူပါဝစရဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နအရူပါဝစရော ကုသလော ဓမ္မော နအရူပါဝစရဿ ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၈၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ၊ အနန္တရေ တီဏိ။ပ။ သဟဇာတေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ၊ အာသေဝနေ တီဏိ၊ ကမ္မေ ဒွေ။ပ။ အတ္တိယာ ဒွေ၊ နတ္တိယာ တီဏိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၈၁။ နအရူပါဝစရံ အကုသလံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ။ (သဗ္ဗတ္ထ ဧကံ။ သံခိတ္တံ။)

အရူပါဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ အရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နအရူပါဝစရံ အဗျာကတံ ဓမ္မံ ပဋိစ္စ နအရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရူပါဝစရံ အဗျာကတဉ္စ နအရူပါဝစရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ နအရူပါဝစရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ။ပ။ နပုရေဇာတေ စတ္တာရိ၊ နပစ္စာဇာတေ နအာသေဝနေ ပဉ္စ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္တာရေတဗ္ဗော။)

၈၃။ အရူပါဝစရော အဗျာကတော ဓမ္မော အရူပါဝစရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နအရူပါဝစရော အဗျာကတော ဓမ္မော နအရူပါဝစရဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၈၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ၊ (အရူပါဝစရမူလေ ဒွေ၊ နအရူပါဝစရေ ဧကံ။) အဓိပတိယာ စတ္တာရိ၊ (အရူပါဝစရမူလေ တီဏိ၊ နအရူပေ ဧကံ။) အနန္တရေ စတ္တာရိ။ပ။ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ တီဏိ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဒွေ။ပ။ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

၉၆-ပရိယာပနန္ဒဇုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၈၅။ ပရိယာပနန္ဒံ ကုသလံ ဓမ္မံ ပဋိစ္စ ပရိယာပနန္ဒော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပရိယာပနန္ဒံ ကုသလံ ဓမ္မံ ပဋိစ္စ အပရိယာပနန္ဒော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၆။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယဒုကကုသလသဒိသံ။ သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ ဝိတ္တာရေတဗ္ဗာ။)

၈၇။ ပရိယာပနန္ဒံ အကုသလံ ဓမ္မံ ပဋိစ္စ ပရိယာပနန္ဒော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ။ပ။ ပညာဝါရောပိ သဗ္ဗတ္ထ ဧကံ။)

၈၈။ ပရိယာပနန္ဒံ အဗျာကတံ ဓမ္မံ ပဋိစ္စ ပရိယာပနန္ဒော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပရိယာပနန္ဒံ အဗျာကတံ ဓမ္မံ ပဋိစ္စ အပရိယာပနန္ဒော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရိယာပနန္ဒံ အဗျာကတဉ္စ အပရိယာပနန္ဒံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ပရိယာ-ပနန္ဒော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၉။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။
လောကီယဒုကအဗျာကတသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ သဗ္ဗတ္ထ
ဝိတ္တာရေတမ္ပံ။)



၉၇-နိယျာနိကဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၉၀။ နိယျာနိကံ ကုသလံ ဓမ္မံ ပဋိစ္စ နိယျာနိကော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိယျာနိကံ ကုသလံ ဓမ္မံ ပဋိစ္စ အနိယျာနိကော ကုသလော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၉၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
လောကီယဒုကသဒိသံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)

၉၂။ အနိယျာနိကံ အကုသလံ ဓမ္မံ ပဋိစ္စ အနိယျာနိကော အကုသလော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉၃။ အနိယျာနိကံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနိယျာနိကော အဗျာကတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၉၈-နိယတဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က

၉၄။ နိယတံ ကုသလံ ဓမ္မံ ပဋိစ္စ နိယတော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

အနိယတံ ကုသလံ ဓမ္မံ ပဋိစ္စ အနိယတော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၉၅။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ လောကီယဒုကကုသလသဒိသံ။ သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ ဝိတ္ထာရေ- တဗ္ဗံ။)

၉၆။ နိယတံ အကုသလံ ဓမ္မံ ပဋိစ္စ နိယတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိယတံ အကုသလံ ဓမ္မံ ပဋိစ္စ အနိယတော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၉၇။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဧကံ။ပ။ နကမ္မေ ဒွေ။ပ။ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရာဒိ ဝိတ္ထာရေတဗ္ဗော။)

၉၈။ နိယတော အကုသလော ဓမ္မော နိယတဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနိယတော အကုသလော ဓမ္မော အနိယတဿ အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၉၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဒွေ၊ (နိယတေ သဟဇာတာဓိပတိ။ ဒုတိယေ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။) အနန္တရေ ဒွေ။ပ။ နိဿယေ ဒွေ၊ ဥပနိဿယေ တီဏိ၊ အာသေဝနေ ဒွေ၊ ကမ္မေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

၁၀၀။ အနိယတံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနိယတော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉၉-သဥတ္တရဒုက ၁-ကုသလတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၀၁။ သဥတ္တရံ ကုသလံ ဓမ္မံ ပဋိစ္စ သဥတ္တရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုတ္တရံ ကုသလံ ဓမ္မံ ပဋိစ္စ အနုတ္တရော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၁၀၃။ သဥတ္တရံ အကုသလံ ဓမ္မံ ပဋိစ္စ သဥတ္တရော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

သဥတ္တရံ အဗျာကတံ ဓမ္မံ ပဋိစ္စ သဥတ္တရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုတ္တရံ အဗျာကတံ ဓမ္မံ ပဋိစ္စ အနုတ္တရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

သဥတ္တရံ အဗျာကတဉ္စ အနုတ္တရံ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ သဥတ္တရော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။ လောကီယဒုက-အဗျာကတသဒိသံ။)

၁၀၀-သရဏဒုက ၁-ကုသလတ္တိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁၀၅။ အရဏံ ကုသလံ ဓမ္မံ ပဋိစ္စ အရဏော ကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၅၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၆။ သရဏံ အကုသလံ ဓမ္မံ ပဋိစ္စ သရဏော အကုသလော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၇။ အရဏံ အဗျာကတံ ဓမ္မံ ပဋိစ္စ အရဏော အဗျာကတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၈။ အရဏော အဗျာကတော ဓမ္မော အရဏဿ အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

ပိဋိဒုကကုသလတ္တိကံ နိဋ္ဌိတံ။



၁၀၀-သရဏဒုက ၂-ဝေဒနာတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဇတုက္က

၁။ သရဏံ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သရဏော သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အရဏော သုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ ကမ္မေ ဒွေ၊ ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၃။ သရဏံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သရဏော ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သရဏံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သရဏော ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ ဝိတ္တာရေတဗ္ဗံ။)

၅။ သရဏံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သရဏော အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အရဏော အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၆။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

သရဏဒုကဝေဒနာတ္တိကံ နိဋ္ဌိတံ။

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၇။ အရဏံ ဝိပါကံ ဓမ္မံ ပဋိစ္စ အရဏော ဝိပါကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈။ သရဏံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ သရဏော ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ဝိပါကဓမ္မဓမ္မံ ပဋိစ္စ အရဏော ဝိပါကဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

အရဏံ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ ပဋိစ္စ အရဏော နေဝဝိပါကနဝိပါက-ဓမ္မဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၀။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၄-ဥပါဒိန္နတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၁၁။ အရဏံ ဥပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ အရဏော ဥပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၂။ သရဏံ အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ သရဏော အနုပါဒိန္နုပါဒါ-နိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ အနုပါဒိန္နုပါဒါနိယံ ဓမ္မံ ပဋိစ္စ အရဏော အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သရဏံ အနုပါဒိန္နုပါဒါနိယဉ္စ အရဏံ အနုပါဒိန္နုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ အရဏော အနုပါဒိန္နုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၃။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ သဗ္ဗတ္ထ ဝိတ္တာရေတမ္ပံ။)

၁၄။ အရဏံ အနုပါဒိန္နုအနုပါဒါနိယံ ဓမ္မံ ပဋိစ္စ အရဏော အနုပါဒိန္နု-အနုပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၅-သံကိလိဋ္ဌတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၅။ သရဏံ သံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ သရဏော သံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၆။ အရဏံ အသံကိလိဋ္ဌသံကိလေသိကံ ဓမ္မံ ပဋိစ္စ အရဏော အသံကိလိဋ္ဌ-
သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၇။ အရဏံ အသံကိလိဋ္ဌအသံကိလေသိကံ ဓမ္မံ ပဋိစ္စ အရဏော အသံ-
ကိလိဋ္ဌအသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၆-ဝိတက္ကတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၈။ သရဏံ သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ သရဏော သဝိတက္ကသဝိစာရော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ သဝိတက္ကသဝိစာရံ ဓမ္မံ ပဋိစ္စ အရဏော သဝိတက္ကသဝိစာရော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတမ္ပံ။)

၂၀။ အရဏံ အဝိတက္ကဝိစာရမတ္တံ ဓမ္မံ ပဋိစ္စ အရဏော အဝိတက္ကဝိစာရ-
မတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။
ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၁။ အရဏံ အဝိတက္ကအဝိစာရံ ဓမ္မံ ပဋိစ္စ အရဏော အဝိတက္ကအဝိစာရော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ (သဗ္ဗတ္ထ ဧကံ)။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)



၁၁၁-သရဏဒုက ၇-ပီတိတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၂။ သရဏံ ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ သရဏော ပီတိသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ အရဏော ပီတိသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၂၄။ သရဏံ သုခသဟဂတံ ဓမ္မံ ပဋိစ္စ သရဏော သုခသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ သုခသဟဂတံ ဓမ္မံ ပဋိစ္စ အရဏော သုခသဟဂတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၂၆။ သရဏံ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ သရဏော ဥပေက္ခာသဟဂတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ အရဏော ဥပေက္ခာသဟဂတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၇။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၁၀၀-သရဏဒုက ၈-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၈။ သရဏံ ဒဿနေန ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ သရဏော ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၉။ သရဏံ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ သရဏော ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၀။ အရဏံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ အရဏော နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဟေတုယာ ဧကံ၊ (သဗ္ဗတ္ထ ဧကံ)။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)



၁၀၁-သရဏဒုက ၉-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၃၁။ သရဏံ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ သရဏော ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၂။ သရဏံ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ သရဏော ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၅၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

၃၃။ သရဏံ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ အရဏော နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ။ (သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)



၁၀၀-သရဏဒုက ၀၀-အာစယဂါမိတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုတ္တ

၃၄။ သရဏံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ သရဏော အာစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ အာစယဂါမိံ ဓမ္မံ ပဋိစ္စ အရဏော အာစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၅။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၃၆။ အရဏံ အပစယဂါမိံ ဓမ္မံ ပဋိစ္စ အရဏော အပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၇။ အရဏံ နေဝါစယဂါမိနာပစယဂါမိံ ဓမ္မံ ပဋိစ္စ အရဏော နေဝါ-
စယဂါမိနာပစယဂါမိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၁၁-သေက္ခတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၃၈။ အရဏံ သေက္ခံ ဓမ္မံ ပဋိစ္စ အရဏော သေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၉။ အရဏံ အသေက္ခံ ဓမ္မံ ပဋိစ္စ အရဏော အသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၀။ သရဏံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ သရဏော နေဝသေက္ခနာ- သေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ အရဏော နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သရဏံ နေဝသေက္ခနာသေက္ခံ အရဏံ နေဝသေက္ခနာသေက္ခံ ဓမ္မံ ပဋိစ္စ အရဏော နေဝသေက္ခနာသေက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၁၀၀-သရဏဒုက ၁၂-ပရိတ္တတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၄၂။ သရဏံ ပရိတ္တံ ဓမ္မံ ပဋိစ္စ သရဏော ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ ပရိတ္တံ ဓမ္မံ ပဋိစ္စ အရဏော ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ (၁)

သရဏံ ပရိတ္တဉ္စ အရဏံ ပရိတ္တဉ္စ ဓမ္မံ ပဋိစ္စ အရဏော ပရိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၄၃။ အရဏံ မဟဂ္ဂတံ ဓမ္မံ ပဋိစ္စ အရဏော မဟဂ္ဂတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၄။ အရဏံ အပ္ပမာဏံ ဓမ္မံ ပဋိစ္စ အရဏော အပ္ပမာဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၁၃-ပရိတ္တာရမ္မဏတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၄၅။ သရဏံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ပရိတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော ပရိတ္တာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၄၆။ သရဏံ မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ မဟဂ္ဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော မဟဂ္ဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗာ။)

၄၇။ အရဏံ အပ္ပမာဏာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော အပ္ပမာဏာရမ္မဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၁၀၀-သရဏဒုက ၁၄-ဟိနုတ္တိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၄၈။ သရဏံ ဟိနံ ဓမ္မံ ပဋိစ္စ သရဏော ဟိနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၉။ အရဏံ မဇ္ဈိမံ ဓမ္မံ ပဋိစ္စ အရဏော မဇ္ဈိမော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၅၀။ အရဏံ ပဏီတံ ဓမ္မံ ပဋိစ္စ အရဏော ပဏီတော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၁၀၀-သရဏဒုက ၁၅-မိစ္ဆတ္တတ္ထိက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၅၁။ သရဏံ မိစ္ဆတ္တနိယတံ ဓမ္မံ ပဋိစ္စ သရဏော မိစ္ဆတ္တနိယတော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၆၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၅၂။ အရဏံ သမ္မတ္တနိယတံ ဓမ္မံ ပဋိစ္စ အရဏော သမ္မတ္တနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၅၃။ သရဏံ အနိယတံ ဓမ္မံ ပဋိစ္စ သရဏော အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ အနိယတံ ဓမ္မံ ပဋိစ္စ အရဏော အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သရဏံ အနိယတဉ္စ အရဏံ အနိယတဉ္စ ဓမ္မံ ပဋိစ္စ အရဏော အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗာ။)

၁၀၀-သရဏဒုက ၁၆-မဂ္ဂါရမ္မဏတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၅၅။ အရဏံ မဂ္ဂါရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော မဂ္ဂါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၅၆။ အရဏံ မဂ္ဂဟေတုကံ ဓမ္မံ ပဋိစ္စ အရဏော မဂ္ဂဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၅၇။ အရဏံ မဂ္ဂါဓိပတိံ ဓမ္မံ ပဋိစ္စ အရဏော မဂ္ဂါဓိပတိံ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၀-သရဏဒုက ၁၇-ဥပ္ပန္နတ္တိက

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၅၈။ သရဏော ဥပ္ပန္နော ဓမ္မော သရဏဿ ဥပ္ပန္နဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ။ သရဏော ဥပ္ပန္နော ဓမ္မော အရဏဿ ဥပ္ပန္နဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ။ သရဏော ဥပ္ပန္နော ဓမ္မော သရဏဿ
ဥပ္ပန္နဿ စ အရဏဿ ဥပ္ပန္နဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၃)

အရဏော ဥပ္ပန္နော ဓမ္မော အရဏဿ ဥပ္ပန္နဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁)

အရဏော ဥပ္ပန္နော ဓမ္မော အရဏဿ ဥပ္ပန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၅၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဒေ။ပ။ အဝိဂတေ
သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁၀၀-သရဏဒုက ၁၈-အတီတတ္တိက

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၆၀။ သရဏော ပစ္စုပ္ပန္နော ဓမ္မော သရဏဿ ပစ္စုပ္ပန္နဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ တိဏိ။

၄၆၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

အရဏော ပစ္စုပ္ပန္နော ဓမ္မော အရဏဿ ပစ္စုပ္ပန္နဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁၀၀-သရဏဒုက ၁၉-အတိတာရမ္မဏတ္တိက

၁-ပဋိစ္စဘိရ ပစ္စယစတုက္က

၆၁။ သရဏံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော အတိတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ အတိတာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော အတိတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၆၂။ သရဏံ အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ အနာဂတာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော အနာဂတာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၆၃။ သရဏံ ပစ္စုပ္ပန္နာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော ပစ္စုပ္ပန္နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ပစ္စုပ္ပန္နာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော ပစ္စုပ္ပန္နာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၁၀၀-သရဏဒုက ၂၀-အဇ္ဈတ္တတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၆၄။ သရဏံ အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ သရဏော အဇ္ဈတ္တာ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ အဇ္ဈတ္တံ ဓမ္မံ ပဋိစ္စ အရဏော အဇ္ဈတ္တာ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

သရဏံ အဇ္ဈတ္တဉ္စ အရဏံ အဇ္ဈတ္တဉ္စ ဓမ္မံ ပဋိစ္စ အရဏော အဇ္ဈတ္တာ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၆၆။ သရဏံ ဗဟိဒ္ဓါ ဓမ္မံ ပဋိစ္စ သရဏော ဗဟိဒ္ဓါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။

အရဏံ ဗဟိဒ္ဓါ ဓမ္မံ ပဋိစ္စ အရဏော ဗဟိဒ္ဓါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

သရဏံ ဗဟိဒ္ဓါ စ အရဏံ ဗဟိဒ္ဓါ စ ဓမ္မံ ပဋိစ္စ အရဏော ဗဟိဒ္ဓါ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၁၀၀-သရဏဒုက ၂၁-အဇ္ဈတ္တာရမ္မဏတ္တိက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၆၇။ သရဏံ အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော အဇ္ဈတ္တာရမ္မဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ အဇ္ဈတ္တာရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော အဇ္ဈတ္တာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၆၄ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကတိကပဋ္ဌာနပါဠိ

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၆၈။ သရဏံ ဗဟိဒ္ဓါရမ္မဏံ ဓမ္မံ ပဋိစ္စ သရဏော ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အရဏံ ဗဟိဒ္ဓါရမ္မဏံ ဓမ္မံ ပဋိစ္စ အရဏော ဗဟိဒ္ဓါရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗော။)

၁၁၁-သရဏာဒုက ၂၂-သနိဒဿနတ္ထိက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၆၉။ အရဏံ အနိဒဿနသပ္ပဋိဗံ ဓမ္မံ ပဋိစ္စ အရဏော အနိဒဿန-
သပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၇၀။ သရဏံ အနိဒဿနအပ္ပဋိဗံ ဓမ္မံ ပဋိစ္စ သရဏော အနိဒဿန-
အပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အရဏံ အနိဒဿနအပ္ပဋိဗံ ဓမ္မံ ပဋိစ္စ အရဏော အနိဒဿနအပ္ပဋိဗော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သရဏံ အနိဒဿနအပ္ပဋိဗန္ဓ အရဏံ အနိဒဿနအပ္ပဋိဗန္ဓ ဓမ္မံ ပဋိစ္စ
အရဏော အနိဒဿနအပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)
(သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ဝိတ္တာရေတဗ္ဗော။)

၇၁။ အရဏော အနိဒဿနသပ္ပဋိဃော ဓမ္မော အရဏဿ အနိဒဿန-
သပ္ပဋိဃဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ဧကံ။ (အညမညေ ဧကံ၊
နိဿယေ ဧကံ၊ အတ္ထိယာ ဧကံ၊ အဝိဂတေ ဧကံ။ သံခိတ္တံ။)

၇၂။ သရဏော အနိဒဿနအပ္ပဋိဃော ဓမ္မော သရဏဿ အနိဒဿန-
အပ္ပဋိဃဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အရဏော အနိဒဿနအပ္ပဋိဃော ဓမ္မော အရဏဿ အနိဒဿန-
အပ္ပဋိဃဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၇၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။
(သံခိတ္တံ။)

နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္ထိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတဗ္ဗံ။)

ဓမ္မာနုလောမေ ဒုကတိကပဋ္ဌာနံ နိဋ္ဌိတံ။

အဘိဓမ္မာပိဋက

ဓမ္မာနုလောမ

တိကဒုကပဋ္ဌာနပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ကုသလတ္တိက ၁-ဟေတုဒုက

၁-ဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒုက-ဟေတုအာရမ္မဏ

၁။ ကုသလံ ဟေတု ဓမ္မံ ပဋိစ္စ ကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတု ဓမ္မံ ပဋိစ္စ အကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

အဗျာကတံ ဟေတု ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

၂။ ကုသလံ ဟေတု ဓမ္မံ ပဋိစ္စ ကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁)

အကုသလံ ဟေတု ဓမ္မံ ပဋိစ္စ အကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ ဟေတု ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၃။ ဟေတုယာ တိဏိံ၊ အာရမ္မဏေ တိဏိံ၊ အဓိပတိယာ တိဏိံ၊ အနန္တရေ
တိဏိံ၊ သမနန္တရေ တိဏိံ၊ သဟဇာတေ တိဏိံ၊ အညမညေ တိဏိံ၊ နိဿယေ

၄၆၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

တိဏိ၊ ဥပနိဿယေ တိဏိ၊ ပုရေဇာတေ တိဏိ၊ အာသေဝနေ တိဏိ၊ ကမ္မေ တိဏိ၊ ဝိပါကေ ဧကံ၊ အာဟာရေ တိဏိ။ပ။ အဝိဂတေ တိဏိ။ (သံခိတ္တံ။)

ပစ္စနိယ-နအဓိပတိ

၄။ ကုသလံ ဟေတု ဓမ္မံ ပဋိစ္စ ကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၁)

အကုသလံ ဟေတု ဓမ္မံ ပဋိစ္စ အကုသလော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၁)

အဗျာကတံ ဟေတု ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (၁) (သံခိတ္တံ။)

၅။ နအဓိပတိယာ တိဏိ၊ နပုရေဇာတေ တိဏိ၊ နပစ္စာဇာတေ တိဏိ၊ နအာသေဝနေ တိဏိ၊ နဝိပါကေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တိဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တိဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ ပစ္စယဝါရေပိ နိဿယဝါရေပိ သံသဋ္ဌဝါရေပိ သမ္ပယုတ္တဝါရေပိ သဗ္ဗတ္ထ တိဏိ။)



၇-ပဉ္စာဝါရ ပစ္စယစတုက္က

ဟေတု-အာရမ္မဏာဒိ

၆။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ (၁)

၇။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ

ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော
အဗျာကတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၈။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အဗျာ-
ကတဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ ။ အဗျာကတော ဟေတု ဓမ္မော ကုသလဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အဗျာကတော ဟေတု
ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
တီဏိ။

အနန္တရာဒိ

၉။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ဒွေ။

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ဒွေ။

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ (၁)

၁၀။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၁) (အညမညနိဿယပစ္စယာ သဟဇာတ-ပစ္စယသဒိသာ။)

ဥပနိဿယာဒိ

၁၁။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ ဥပ-နိဿယပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အကုသလော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အဗျာကတော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အဗျာကတော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ၊ အာသေဝနေ တီဏိ၊ ဝိပါကေ ဧကံ၊ ဣန္ဒြိယေ ဒွေ၊ မဂ္ဂေ ဒွေ၊ သမ္ပယုတ္တေ တီဏိ၊ အတ္ထိယာ တီဏိ၊ နတ္ထိယာ ပဉ္စ၊ ဝိဂတေ ပဉ္စ၊ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

ပစ္စနိယုဒ္ဓါရ

၁၃။ ကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ။ ကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။

ကုသလော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အကုသလော ဟေတု ဓမ္မော အကုသလဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ။ အကုသလော ဟေတု ဓမ္မော ကုသလဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ။
အကုသလော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အဗျာကတော ဟေတု ဓမ္မော အဗျာကတဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရဿ အနုလောမမ္ပိ ပစ္စနိယမ္ပိ အနုလောမ-
ပစ္စနိယမ္ပိ ပစ္စနိယာနုလောမမ္ပိ ဂဏိတံ၊ ဧဝံ ဂဏေတမ္ပံ။)

၂-နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၁၅။ ကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ ကုသလော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ ကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ ကုသလော
နဟေတု စ အဗျာကတော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အကုသလော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ အကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အကုသလော
နဟေတု စ အဗျာကတော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဗျာကတံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နဟေတုဉ္စ အဗျာကတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နဟေတုဉ္စ အဗျာကတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၁၆။ ကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ ကုသလော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အကုသလော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ တီဏိ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ တီဏိ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ တီဏိ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၁၈။ အဗျာကတံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

ကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အကုသလံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ နဟေတုံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ကုသလံ နဟေတုဉ္စ အဗျာကတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အကုသလံ နဟေတုဉ္စ အဗျာကတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁၉။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ၊ နအနန္တရေ ပဉ္စ၊ နသမနန္တရေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နဥပနိဿယေ ပဉ္စ၊ နပုရေဇာတေ သတ္တ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ ပဉ္စ၊ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ ပစ္စယဝါရမ္ဘိ နိဿယဝါရမ္ဘိ သံသဋ္ဌဝါရမ္ဘိ သမ္ပယုတ္တ-
ဝါရမ္ဘိ ပဋိစ္စဝါရသဒိသာ ဝိတ္ထာရေတဗ္ဗာ။)



၇-ပဉ္စာဝါရ ပစ္စယဓတုက္က-အာရမ္မဏာဒိ

၂၀။ ကုသလော နဟေတု ဓမ္မော ကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော နဟေတု ဓမ္မော အကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော နဟေတု ဓမ္မော အဗျာကတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အကုသလော နဟေတု ဓမ္မော အကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အကုသလော နဟေတု ဓမ္မော ကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အကုသလော နဟေတု ဓမ္မော အဗျာကတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အဗျာကတော နဟေတု ဓမ္မော အဗျာကတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော နဟေတု ဓမ္မော ကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော နဟေတု ဓမ္မော အကုသလဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အဗျာကတော နဟေတု ဓမ္မော အဗျာကတဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အဗျာကတော နဟေတု ဓမ္မော ကုသလဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အဗျာကတော နဟေတု ဓမ္မော အကုသလဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၃) (သံခိတ္တံ။)

၂၄။ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒဿ၊ အနန္တရေ သတ္တ၊ သမနန္တရေ သတ္တ၊ သဟဇာတေ နဝ၊ အညမညေ တိဏိ၊ နိဿယေ တေရဿ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္စာဇာတေ တိဏိ၊ အာသေဝနေ တိဏိ၊ ကမ္မေ သတ္တ၊ ဝိပါဏေ ဧကံ၊ အာဟာရေ သတ္တ၊ ဣန္ဒြိယေ သတ္တ၊ ဈာနေ သတ္တ၊ မဂ္ဂေ သတ္တ၊ သမ္ပယုတ္တေ တိဏိ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္တိယာ တေရဿ၊ နတ္တိယာ သတ္တ၊ ဝိဂတေ သတ္တ၊ အဝိဂတေ တေရဿ။ (သံခိတ္တံ။)

နဟေတုယာ ပန္နရဿ၊ နအာရမ္မဏေ ပန္နရဿ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၂-ဝေဒနာတ္တိက ၁-ဟေတုဒုက

၁-ပဋိစ္စာဒိခါရ ပစ္စယစတုက္က

၂၅။ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဟေတုံ ဓမ္မံ ပဋိစ္စ သုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော ဥပပုဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဟေတုံ ဓမ္မံ ပဋိစ္စ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော ဥပပုဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဟေတုံ ဓမ္မံ ပဋိစ္စ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော ဥပပုဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၆။ ဟေတုယာ တိဏိ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ တိဏိ။ပ။ ဝိပါဏေ ဒွေ။ပ။ အဝိဂတေ တိဏိ။ (သံခိတ္တံ။)

၄၇၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ တီဏိ၊
နအာသေဝနေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

ဟေတု အာရမ္မဏ

၂၇။ သုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော သုခါယ ဝေဒနာယ
သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၂၈။ သုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော သုခါယ ဝေဒနာယ
သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော ဟေတု ဓမ္မော အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
တီဏိ။ (သံခိတ္တံ။)

၂၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊
ဥပနိဿယေ နဝ၊ အာသေဝနေ တီဏိ၊ ဝိပါကေ ဒွေ၊ ဣန္ဒြိယေ ဒွေ၊ မဂ္ဂေ ဒွေ၊
သမ္ပယုတ္တေ တီဏိ၊ အတ္ထိယာ တီဏိ၊ နတ္ထိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ
တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၃၀။ သုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတုံ ဓမ္မံ ပဋိစ္စ သုခါယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ နဟေတုံ ဓမ္မံ ပဋိစ္စ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတုံ ဓမ္မံ ပဋိစ္စ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ နအဓိပတိယာ တီဏိ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာ-ဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)



၄-ပဉ္စာဝါရ ပစ္စယစတုက္က-အာရမ္မဏာဒိ

၃၂။ သုခါယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော သုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သုခါယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သုခါယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော သုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော နဟေတု ဓမ္မော အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ နဟေတု ဓမ္မံ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော နဟောတု ဓမ္မော အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တဿ နဟောတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
တီဏိ။ (သံခိတ္တံ။)

၃၆။ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ သတ္တ၊ သမနန္တရေ
သတ္တ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ
နဝ၊ အာသေဝနေ တီဏိ၊ ကမ္မေ အဋ္ဌ၊ ဝိပါကေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ တီဏိ၊ အတ္ထိယာ တီဏိ၊
နတ္ထိယာ သတ္တ၊ ဝိဂတေ သတ္တ၊ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟောတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟောတုယာ နဝ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၃-ဝိပါကတ္တိက ၁-ဟောတုဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၃၇။ ဝိပါကံ ဟောတုံ ဓမ္မံ ပဋိစ္စံ ဝိပါကော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ (၁)

ဝိပါကဓမ္မဓမ္မံ ဟောတုံ ဓမ္မံ ပဋိစ္စံ ဝိပါကဓမ္မဓမ္မော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ (၁)

နေဝိပါကနဝိပါကဓမ္မဓမ္မံ ဟောတုံ ဓမ္မံ ပဋိစ္စံ နေဝိပါကနဝိပါကဓမ္မဓမ္မော
ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၈။ ဟောတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အာသေဝနေ ဒွေ၊ ကမ္မေ
တီဏိ၊ ဝိပါကေ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊
နအာသေဝနေ တီဏိ၊ နဝိပါကေ ဒွေ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၃၉။ ဝိပါကော ဟေတု ဓမ္မော ဝိပါကဿ ဟေတုဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

ဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

နေဝိပါကနဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော နေဝိပါကနဝိပါကဓမ္မဓမ္မဿ
ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၄၀။ ဝိပါကော ဟေတု ဓမ္မော ဝိပါကဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ ဝိပါကော ဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဝိပါကော ဟေတု ဓမ္မော
နေဝိပါကနဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၃)

ဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော ဝိပါကဿ
ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဝိပါကဓမ္မဓမ္မော ဟေတု
ဓမ္မော နေဝိပါကနဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၃)

နေဝိပါကနဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော နေဝိပါကနဝိပါကဓမ္မဓမ္မဿ
ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၄၁။ ဝိပါကော ဟေတု ဓမ္မော ဝိပါကဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။ ဝိပါကော ဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ ဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ ဝိပါကော ဟေတု ဓမ္မော နေဝိပါက-
နဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

ဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ ဒွေ။

နေဝိပါကနဝိပါကဓမ္မဓမ္မော ဟေတု ဓမ္မော နေဝိပါကနဝိပါကဓမ္မဓမ္မဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁) (သံခိတ္တိ။)

၄၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဆ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ၊ အာသေဝနေ ဒွေ၊ ဝိပါကေ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)

နဟေတုပဒေပစ္စယစတုက္က

၄၃။ ဝိပါကံ နဟေတုံ ဓမ္မံ ပဋိစ္စံ ဝိပါကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ ။ ဝိပါကံ နဟေတုံ ဓမ္မံ ပဋိစ္စံ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဝိပါကံ နဟေတုံ ဓမ္မံ ပဋိစ္စံ ဝိပါကော နဟေတု စ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

ဝိပါကဓမ္မဓမ္မံ နဟေတုံ ဓမ္မံ ပဋိစ္စံ ဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဝိပါကဓမ္မဓမ္မံ နဟေတုံ ဓမ္မံ ပဋိစ္စံ နေဝဝိပါကနဝိပါက-ဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဝိပါကဓမ္မဓမ္မံ နဟေတုံ ဓမ္မံ ပဋိစ္စံ ဝိပါကဓမ္မဓမ္မော နဟေတု စ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နေဝဝိပါကနဝိပါကဓမ္မဓမ္မံ နဟေတုံ ဓမ္မံ ပဋိစ္စံ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဝိပါကံ နဟေတုဉ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စံ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဝိပါကဓမ္မဓမ္မံ နဟေတုဉ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စံ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၄၄။ ဟေတုယာ တေရဿ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ နဝ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တေရဿ၊ အညမညေ သတ္တ၊ နိဿယေ

၄၈၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

တေရဿ၊ ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ ဒွေ၊ ကမ္မေ
တေရဿ၊ ဝိပါကေ နဝ၊ အာဟာရေ တေရဿ။ပ။ သမ္ပယုတ္တေ ပဉ္စ။ပ။
အဝိဂတေ တေရဿ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၄၅။ ဝိပါကံ နဟေတု ဓမ္မံ ပဋိစ္စ ဝိပါကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ နဝ။

ဝိပါကံ နဟေတု ဓမ္မံ ပဋိစ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၄၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ တေရဿ၊
နအနန္တရေ ပဉ္စ၊ နသမနန္တရေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နဥပနိဿယေ ပဉ္စ၊
နပုရေဇာတေ ဒွါဒဿ၊ နပစ္စာဇာတေ တေရဿ၊ နအာသေဝနေ တေရဿ၊
နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၄၇။ ဝိပါကော နဟေတု ဓမ္မော ဝိပါကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ ဝိပါကော နဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ
နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဝိပါကော နဟေတု
ဓမ္မော နေဝဝိပါကနဝိပါကဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၃)

ဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နေဝဝိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော နေဝဝိပါကနဝိပါက-
ဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၄၈။ ဝိပါကော နဟေတု ဓမ္မော ဝိပါကဿ နဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ စတ္တာရိ။

ဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

နေဝရိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော နေဝရိပါကနဝိပါကဓမ္မ-
ဓမ္မဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ နေဝရိပါက-
နဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဝိပါကဿ နဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ ။ နေဝရိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော
ဝိပါကဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

၄၉။ ဝိပါကော နဟေတု ဓမ္မော ဝိပါကဿ နဟေတုဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ဒွေ။

ဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော ဝိပါကဓမ္မဓမ္မဿ နဟေတုဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ဒွေ။

နေဝရိပါကနဝိပါကဓမ္မဓမ္မော နဟေတု ဓမ္မော နေဝရိပါကနဝိပါကဓမ္မ-
ဓမ္မဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၅၀။ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ၊ အနန္တရေ သတ္တ၊ သမနန္တရေ
သတ္တ၊ သဟဇာတေ ဧကာဒသ၊ အညမညေ သတ္တ၊ နိဿယေ တေရသ၊
ဥပနိဿယေ နဝ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ တီဏိ၊ အာဟာရေ
သတ္တ၊ ဣန္ဒြိယေ နဝ၊ ဈာနေ သတ္တ၊ မဂ္ဂေ သတ္တ၊ သမ္ပယုတ္တေ တီဏိ၊
ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ တေရသ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

နဟေတုယာ သောဠသ၊ နအာရမ္မဏေ သောဠသ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၄-ဥပါဒိန္နတ္တိက ၁-ဟေတုဒုက

၁-ပဋိစ္စဝါရ ပစ္စယဒေသနာ

၅၁။ ဥပါဒိန္နုပါဒါနိယံ ဟေတု ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော ဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နုပါဒါနိယံ ဟေတု ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော ဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နအနုပါဒါနိယံ ဟေတု ဓမ္မံ ပဋိစ္စ အနုပါဒိန္နအနုပါဒါနိယော
ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ဒွေ။ပ။ ဝိပါဏေ
ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ။ပ။ နအာသေဝနေ တီဏိ၊
နဝိပါဏေ ဒွေ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တ-
ဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယာစတုက္က

၅၃။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နအနုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နအနုပါဒါနိယဿ
ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၅၄။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော
အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။(၂)

အနုပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အနုပါဒိန္နုပါဒါနိယော ဟေတု
ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၂)

အနုပါဒိန္နအနုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

၅၅။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နအနုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နအနုပါဒါနိယဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အနုပါဒိန္နအနုပါဒါနိယော

ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အနန္တရ ဥပနိဿယ

၅၆။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။

အနုပါဒိန္နုအနုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုအနုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အနုပါဒိန္နုအနုပါဒါနိယော ဟေတု ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ပ။ (၂)

၅၇။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော ဥပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ ဥပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုအနုပါဒါနိယဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အနုပါဒိန္နုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုပါဒါနိယဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

အနုပါဒိန္နုအနုပါဒါနိယော ဟေတု ဓမ္မော အနုပါဒိန္နုအနုပါဒါနိယဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၅၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ၊ အာသေဝနေ ဒွေ၊ ဝိပါကေ ဒွေ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒပစ္စယစတုက္က

၅၉။ ဥပါဒိန္နုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဥပါဒိန္နုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဥပါဒိန္နု- ပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော နဟေတု စ အနုပါဒိန္နု- ပါဒါနိယော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အနုပါဒိန္နုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နုအနုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုအနုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနုပါဒိန္နုအနုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနုပါဒိန္နုအနုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု စ အနုပါဒိန္နုအနုပါဒါနိယော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

ဥပါဒိန္နုပါဒါနိယံ နဟေတုဉ္စ အနုပါဒိန္နုပါဒါနိယံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နုပါဒါနိယံ နဟေတုဉ္စ အနုပါဒိန္နုအနုပါဒါနိယံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၆၀။ ဥပါဒိန္နုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အနုပါဒိန္နုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အနုပါဒိန္နုအနုပါဒါနိယံ နဟေတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုအနုပါဒါနိယော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၆၁။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ တီဏိ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါဏေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟောတု

၆၂။ ဥပါဒိန္နုပါဒါနိယံ နဟောတုံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ တီဏိ။

အနုပါဒိန္နုပါဒါနိယံ နဟောတုံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (၁)

ဥပါဒိန္နုပါဒါနိယံ နဟောတုဉ္စ အနုပါဒိန္နုပါဒါနိယံ နဟောတုဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၃။ နဟောတုယာ ပဉ္စ၊ နအာရမ္မဏေ ဆ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ ဆ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၅-သံကိလိဋ္ဌတ္တိက ၁-ဟောတုဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၆၄။ သံကိလိဋ္ဌသံကိလေသိကံ ဟောတုံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌသံကိလေသိကော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁)

အသံကိလိဋ္ဌသံကိလေသိကံ ဟောတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိကော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁)

အသံကိလိဋ္ဌအသံကိလေသိကံ ဟောတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌအသံကိလေသိကော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၅။ ဟောတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

၄၈၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊
နအာသေဝနေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတမ္ဘံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

ဟေတု အာရမ္မဏာဒိ

၆၆။ သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌအသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌအသံကိလေ-
သိကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၆၇။ သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

အသံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိကဿ
ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

အသံကိလိဋ္ဌအသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေ-
သိကဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

၆၈။ သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိကဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အသံကိလိဋ္ဌသံကိလေ-
သိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိကဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ (၂)

အသံကိလိဋ္ဌအသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌအသံကိလေ-
သိကဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဒွေ။

၆၉။ သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ဆ။ပ။

သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိကဿ
ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ သံကိလိဋ္ဌသံကိလေ-
သိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိကဿ ဟေတုဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ ။ သံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော
အသံကိလိဋ္ဌအသံကိလေသိကဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

အသံကိလိဋ္ဌသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

အသံကိလိဋ္ဌအသံကိလေသိကော ဟေတု ဓမ္မော အသံကိလိဋ္ဌအသံကိလေသိ-
ကဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဒွေ။ (သံခိတ္တံ။)

၇၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဆ၊
သမနန္တရေ ဆ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊
ဥပနိဿယေ အဋ္ဌ၊ အာဆေဝနေ တီဏိ၊ ဝိပါကေ ဒွေ၊ ဣန္ဒြိယေ ဒွေ။ပ။
အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

နဟေတုပဒေစယစတုက္က

၇၁။ သံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌသံကိလေ-
သိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သံကိလိဋ္ဌသံကိလေသိကံ
နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ သံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌ-
သံကိလေသိကော နဟေတု စ အသံကိလိဋ္ဌသံကိလေသိကော နဟေတု စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အသံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေ-
သိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသံကိလိဋ္ဌအသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌအသံ-
ကိလေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သံကိလိဋ္ဌသံကိလေသိကံ နဟေတုဉ္စ အသံကိလိဋ္ဌသံကိလေသိကံ နဟေတုဉ္စ
ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

အသံကိလိဋ္ဌသံကိလေသိကံ နဟေတုဉ္စ အသံကိလိဋ္ဌအသံကိလေသိကံ
နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

၇၂။ သံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌသံကိလေ-
သိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အသံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိ-
ကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အသံကိလိဋ္ဌအသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌအသံ-
ကိလေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၇၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ
တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ တီဏိ၊ နိဿယေ နဝ၊
ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ တီဏိ၊ ကမ္မေ နဝ၊
ဝိပါကေ ပဉ္စ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၇၄။ အသံကိလိဋ္ဌသံကိလေသိကံ နဟေတုံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိ-
လေသိကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

နဟေတုယာ ဇကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ
သတ္တံ။ပ။ နကမ္မေ တီဏိ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ပ။ နောဝိဂတေ ပဉ္စ။
(သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္ထာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

အာရမ္မဏ အဓိပတိ

၇၅။ သံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေသိ-
ကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

အသံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိ-
ကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

အသံကိလိဋ္ဌအသံကိလေသိကော နဟေတု ဓမ္မော အသံကိလိဋ္ဌအသံ-
ကိလေသိကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

၇၆။ သံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော သံကိလိဋ္ဌသံကိလေ-
သိကဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။

အသံကိလိဋ္ဌသံကိလေသိကော နဟေတု ဓမ္မော အသံကိလိဋ္ဌသံကိလေသိ-
ကဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ဒွေ။

အသံကိလိဋ္ဌအသံကိလေသိကော နဟေတု ဓမ္မော အသံကိလိဋ္ဌအသံကိလေ-
သိကဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။ (သံခိတ္တံ။)

၇၇။ အာရမ္မဏေ ဆ၊ အဓိပတိယာ အဋ္ဌ၊ အနန္တရေ သတ္တ၊ သမနန္တရေ
သတ္တ၊ သဟဇာတေ နဝ၊ အညမညေ တိဏိ၊ နိဿယေ တေရသ၊ ဥပနိဿယေ
အဋ္ဌ၊ အာသေဝနေ တိဏိ၊ ကမ္မေ သတ္တ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ
သတ္တ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

နဟေတုယာ စုဒ္ဒသ၊ နအာရမ္မဏေ စုဒ္ဒသ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ ဆ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဆ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၆-ဝိတက္ကတ္တိက ၁-ဟေတုဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၇၈။ သဝိတက္ကသဝိစာရံ ဟေတု ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော ဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဝိတက္ကဝိစာရမတ္တံ ဟေတု ဓမ္မံ ပဋိစ္စ အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဝိတက္ကအဝိစာရံ ဟေတု ဓမ္မံ ပဋိစ္စ အဝိတက္ကအဝိစာရော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(ယထာ သဟဇာတဝါရန္တိ သမ္ပယုတ္တဝါရန္တိ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယဒေသနာ

၈၀။ သဝိတက္ကသဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော အဝိတက္ကဝိစာရမတ္တဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကအဝိစာရော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၈၁။ သဝိတက္ကသဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သဝိတက္ကသဝိစာရော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကအဝိစာရော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဝိတက္ကအဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၈၂။ သဝိတက္ကသဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော အဝိတက္ကဝိစာရမတ္တဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အဝိတက္ကအဝိစာရော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အဝိတက္ကအဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

၈၃။ သဝိတက္ကသဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။

အဝိတက္ကဝိစာရမတ္တော ဟေတု ဓမ္မော အဝိတက္ကဝိစာရမတ္တဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။

အဝိတက္ကအဝိစာရော ဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ပ။

သဝိတက္ကသဝိစာရော ဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ နဝ။ (သံခိတ္တံ။)

၈၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ၊ အာသေဝနေ ပဉ္စ၊ ဝိပါကေ တီဏိ။ပ။ အဝိဂတေ တီဏိ။

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဆ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယဒေသနာ-ဟေတု

၈၅။ သဝိတက္ကသဝိစာရံ နဟေတုံ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ဧကံ။) ။ သဝိတက္ကသဝိစာရံ နဟေတုံ ဓမ္မံ ပဋိစ္စ အဝိတက္ကဝိစာရမတ္တော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒေ။

သဝိတက္ကသဝိစာရံ နဟေတုဉ္စ အဝိတက္ကဝိစာရမတ္တံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဧကံ။

သဝိတက္ကသဝိစာရံ နဟေတုဉ္စ အဝိတက္ကဝိစာရမတ္တံ နဟေတုဉ္စ အဝိတက္က- အဝိစာရံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဧကံ။ (သံခိတ္တံ။)

၉၃။ ဟေတုယာ သတ္တတိံသ၊ အာရမ္မဏေ ဧကဝိံသ၊ အဓိပတိယာ တေဝိံသ၊ အနန္တရေ ဧကဝိံသ၊ သဟဇာတေ သတ္တတိံသ၊ အညမညေ အဋ္ဌဝိံသ၊ နိဿယေ သတ္တတိံသ၊ ဥပနိဿယေ ဧကဝိံသ၊ ပုရေဇာတေ ဧကာဒသ၊ အာသေဝနေ ဧကာဒသ၊ ကမ္မေ သတ္တတိံသ၊ ဝိပါကေ အာဟာရေ ဣန္ဒြိယေ ဈာနေ မဂ္ဂေ သတ္တတိံသ၊ သမ္ပယုတ္တေ ဧကဝိံသ၊ ဝိပ္ပယုတ္တေ သတ္တတိံသ။ပ။ အဝိဂတေ သတ္တတိံသ။ (သံခိတ္တံ။)

နဟေတုယာ တေတ္တိံသ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စုဒ္ဒသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္တာရေတမ္ပံ။)



နဟေတုပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-အာရမ္မဏ

၉၄။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော အဝိတက္ကဝိစာရမတ္တဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ- ပစ္စယေန ပစ္စယော။ ။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော အဝိတက္က- အဝိစာရဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ နဟေတုဿ စ အဝိတက္ကဝိစာရမတ္တဿ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စတ္တာရိ။

သဝိတက္ကသဝိစာရော နဟေတု စ အဝိတက္ကဝိစာရမတ္တော နဟေတု စ ဓမ္မာ
အဝိတက္ကအဝိစာရဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။
သဝိတက္ကသဝိစာရော နဟေတု စ အဝိတက္ကဝိစာရမတ္တော နဟေတု စ ဓမ္မာ
သဝိတက္ကသဝိစာရဿ နဟေတုဿ စ အဝိတက္ကဝိစာရမတ္တဿ နဟေတုဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စတ္တာရိ။

အဓိပတိ

၉၉။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ
နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သတ္တ။

အဝိတက္ကဝိစာရမတ္တော နဟေတု ဓမ္မော အဝိတက္ကဝိစာရမတ္တဿ
နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ပဉ္စ။

အဝိတက္ကအဝိစာရော နဟေတု ဓမ္မော အဝိတက္ကအဝိစာရဿ နဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ပဉ္စ။

အဝိတက္ကဝိစာရမတ္တော နဟေတု စ အဝိတက္ကအဝိစာရော နဟေတု စ ဓမ္မာ
သဝိတက္ကသဝိစာရဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။

သဝိတက္ကသဝိစာရော နဟေတု စ အဝိတက္ကဝိစာရမတ္တော နဟေတု စ ဓမ္မာ
သဝိတက္ကသဝိစာရဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။

အနန္တရာဒိ

၁၀၀။ သဝိတက္ကသဝိစာရော နဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ
နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ပ။ သမနန္တရပစ္စယေန
ပစ္စယော။

သဝိတက္ကသဝိစာရော နဟေတု ဓမ္မော သဝိတက္ကသဝိစာရဿ နဟေတုဿ
ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၀၁။ အာရမ္မဏေ ဧကဝိသ၊ အဓိပတိယာ တေဝိသ၊ အနန္တရေ ပဉ္စဝိသ၊
သမနန္တရေ ပဉ္စဝိသ၊ သဟဇာတေ တိသ၊ အညမညေ အဋ္ဌဝိသ၊ နိဿယေ
တိသ၊ ဥပနိဿယေ ပဉ္စဝိသ၊ ပုရေဇာတေ ပဉ္စ၊ ပစ္စာဇာတေ ပဉ္စ၊ အာသေဝနေ
ဧကဝိသ၊ ကမ္မေ ဧကာဒသ၊ ဝိပါကေ ဧကဝိသ၊ အာဟာရေ ဧကာဒသ။ပ။
အဝိဂတေ တိသ။ (သံခိတ္တံ။)

၅၀၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

နဟေတုယာ ပဉ္စတိံသ၊ နအာရမ္မဏေ ပဉ္စတိံသ၊ နအဓိပတိယာ ပဉ္စတိံသ။
(သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ ဧကဝိသ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကဝိသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၇-ပိတိတ္တိက ၁-ဟေတုဒုက

၁-ပဋိစ္စဝါရ ပစ္စယဒေသနာ

၁၀၂။ ပီတိသဟဂတံ ဟေတု ဓမ္မံ ပဋိစ္စ ပီတိသဟဂတော ဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

သုခသဟဂတံ ဟေတု ဓမ္မံ ပဋိစ္စ သုခသဟဂတော ဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

ဥပေက္ခာသဟဂတံ ဟေတု ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော ဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ။

ပီတိသဟဂတံ ဟေတု သုခသဟဂတံ ဟေတု ဓမ္မံ ပဋိစ္စ ပီတိသဟဂတော
ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (သံခိတ္တံ။)

၁၀၃။ ဟေတုယာ ဒသ၊ အာရမ္မဏေ ဒသ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။)

နအဓိပတိယာ ဒသ၊ နပုရေဇာတေ ဒသ၊ နပစ္ဆာဇာတေ ဒသ၊
နအာသေဝနေ ဒသ၊ နဝိပါကေ ဒသ၊ နဝိပ္ပယုတ္တေ ဒသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပံ။ပ။ သမ္ပယုတ္တဝါရမ္ပံ ဝိတ္တာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယဒေသနာ

ဟေတု အာရမ္မဏာဒိ

၁၀၄။ ပီတိသဟဂတော ဟေတု ဓမ္မော ပီတိသဟဂတဿ ဟေတုဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

ပီတိသဟဂတော ဟေတု ဓမ္မော ပီတိသဟဂတဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။

၁၀၆။ ဟေတုယာ ဒဿ၊ အာရမ္မဏေ သောဠဿ၊ အဓိပတိယာ သောဠဿ၊ အနန္တရေ သောဠဿ၊ သမနန္တရေ သောဠဿ၊ သဟဇာတေ ဒဿ၊ အညမညေ ဒဿ၊ နိဿယေ ဒဿ၊ ဥပနိဿယေ သောဠဿ။ပ။ ဝိပါဏေ ဒဿ။ပ။ အဝိဂတေ ဒဿ။ (သံခိတ္တံ။)

နဟေတုယာ သောဠဿ၊ နအာရမ္မဏေ သောဠဿ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဒဿ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သောဠဿ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယာစတုက္က-ဟေတု အာရမ္မဏ

၁၀၇။ ပီတိသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ပီတိသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ သုခ-သဟဂတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ပီတိသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟေတု စ သုခသဟဂတော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

သုခသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ သုခသဟဂတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သုခသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သုခသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ ပီတိ-သဟဂတော နဟေတု စ သုခသဟဂတော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

ဥပေက္ခာသဟဂတံ နဟေတုံ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော နဟေတု-ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပီတိသဟဂတံ နဟေတုဉ္စ သုခသဟဂတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ ပီတိ-သဟဂတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ပီတိသဟဂတံ နဟေတုဉ္စ သုခသဟဂတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ သုခသဟဂတော နဟေတု

ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ။ ပီတိသဟဂတံ နဟောတုဉ္စ သုခသဟဂတံ နဟောတုဉ္စ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟောတု စ သုခသဟဂတော နဟောတု စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ (၃)

၁၀၈။ ပီတိသဟဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။

သုခသဟဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ သုခသဟဂတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။

ဥပေက္ခာသဟဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဧကံ။

ပီတိသဟဂတံ နဟောတုဉ္စ သုခသဟဂတံ နဟောတုဉ္စ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၀၉။ ဟောတုယာ ဒသ၊ အာရမ္မဏေ ဒသ၊ အဓိပတိယာ ဒသ၊ အနန္တရေ ဒသ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။)

နဟောတုယာ ဒသ၊ နအဓိပတိယာ ဒသ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)



နဟောတုပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-အာရမ္မဏာဒိ

၁၁၀။ ပီတိသဟဂတော နဟောတု ဓမ္မော ပီတိသဟဂတဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပီတိသဟဂတော နဟောတု ဓမ္မော သုခသဟဂတဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပီတိသဟဂတော နဟောတု ဓမ္မော ဥပေက္ခာသဟဂတဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပီတိသဟဂတော နဟောတု ဓမ္မော ပီတိသဟဂတဿ နဟောတုဿ စ သုခသဟဂတဿ နဟောတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၄)

သုခသဟဂတော နဟောတု ဓမ္မော သုခသဟဂတဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သုခသဟဂတော နဟောတု ဓမ္မော ပီတိသဟဂတဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။

သုခသဟဂတော နဟေတု ဓမ္မော ဥပေက္ခာသဟဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ သုခသဟဂတော နဟေတု ဓမ္မော ပီတိသဟဂတဿ နဟေတုဿ စ သုခသဟဂတဿ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၄)

ဥပေက္ခာသဟဂတော နဟေတု ဓမ္မော ဥပေက္ခာသဟဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဥပေက္ခာသဟဂတော နဟေတု ဓမ္မော ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဥပေက္ခာသဟဂတော နဟေတု ဓမ္မော သုခသဟဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဥပေက္ခာသဟဂတော နဟေတု ဓမ္မော ပီတိသဟဂတဿ နဟေတုဿ စ သုခသဟဂတဿ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၄)

ပီတိသဟဂတော နဟေတု စ သုခသဟဂတော နဟေတု စ ဓမ္မော ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စတ္တာရိ။

၁၁၁။ ပီတိသဟဂတော နဟေတု ဓမ္မော ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ စတ္တာရိ။

သုခသဟဂတော နဟေတု ဓမ္မော သုခသဟဂတဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ စတ္တာရိ။

ဥပေက္ခာသဟဂတော နဟေတု ဓမ္မော ဥပေက္ခာသဟဂတဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ စတ္တာရိ။

ပီတိသဟဂတော နဟေတု စ သုခသဟဂတော နဟေတု စ ဓမ္မော ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ စတ္တာရိ။

၁၁၂။ ပီတိသဟဂတော နဟေတု ဓမ္မော ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ပ။ ဥပနိဿယပစ္စယေန ပစ္စယော။ စတ္တာရိ။

သုခသဟဂတော နဟေတု ဓမ္မော သုခသဟဂတဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ စတ္တာရိ။

ဥပေက္ခာသဟဂတော နဟေတု ဓမ္မော ဥပေက္ခာသဟဂတဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ စတ္တာရိ။

ပီတိသဟဂတော နဟေတု စ သုခသဟဂတော နဟေတု စ ဓမ္မာ ပီတိသဟဂတဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ စတ္တာရိ။ (သံခိတ္တံ။)

၁၁၃။ အာရမ္မဏေ သောဠဿ၊ အဓိပတိယာ သောဠဿ၊ သဟဇာတေ ဒဿ၊ အညမညေ ဒဿ၊ နိဿယေ ဒဿ၊ ဥပနိဿယေ သောဠဿ၊ အာဟာရေ ဒဿ။ပ။ အဝိဂတေ ဒဿ။ (သံခိတ္တံ။)

နဟေတုယာ သောဠဿ၊ နအာရမ္မဏေ သောဠဿ၊ နအဓိပတိယာ သောဠဿ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ သောဠဿ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သောဠဿ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁၁၄။ ဒဿနေန ပဟာတဗ္ဗံ ဟေတု ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗံ ဟေတု ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ ဟေတု ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၁၅။ ဟေတုယာ တိဏိ၊ (သဗ္ဗတ္တ တိဏိ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ တိဏိ။

နအဓိပတိယာ တိဏိ၊ နပုရေဇာတေ တိဏိ။ပ။ နဝိပ္ပယုတ္တေ တိဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၁၁၆။ ဒဿနေန ပဟာတဗ္ဗော ဟေတု ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

ဒဿနေန ပဟာတဗ္ဗော ဟေတု ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၁၇။ ဟေတုယာ တီဏိံ၊ အာရမ္မဏေ အဋ္ဌ၊ အဓိပတိယာ ဆ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိံ၊ အညမညေ တီဏိံ၊ နိဿယေ တီဏိံ၊ ဥပနိဿယေ အဋ္ဌ၊ အာသေဝနေ တီဏိံ၊ ဝိပါဏေ ဧကံ၊ ဣန္ဒြိယေ ဧကံ၊ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ တီဏိံ။ (သံခိတ္တံ။)

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယာစတုက္က-ဟေတု အာရမ္မဏ

၁၁၈။ ဒဿနေန ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဒဿနေန ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဒဿနေန ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော နဟေတု စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ တီဏိံ။

ဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော နဟေတု စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ တီဏိံ။

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒဿနေန ပဟာတဗ္ဗံ နဟေတုဉ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗံ နဟေတုဉ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒဿနေန ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၁၁၉။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၁၂၀။ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။

ဒဿနေန ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

ဒဿနေန ပဟာတဗ္ဗံ နဟေတုဉ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

၅၀၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ဘာဝနာယ ပဟာတဗ္ဗံ နဟေတုဉ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ
နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။
နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ ပစ္စယဝါရမ္မိ နိဿယဝါရမ္မိ သံသဋ္ဌဝါရမ္မိ သမ္ပယုတ္တ-
ဝါရမ္မိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၁၂၂။ ဒဿနေန ပဟာတဗ္ဗော နဟေတု ဓမ္မော ဒဿနေန ပဟာတဗ္ဗဿ
နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဒဿနေန ပဟာတဗ္ဗော
ဟေတု ဓမ္မော နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဿ နဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

ဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဿ
နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗော နဟေတု ဓမ္မော နေဝဒဿနေန
နဘာဝနာယ ပဟာတဗ္ဗဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
တီဏိ။ (သံခိတ္တံ။)

၁၂၃။ အာရမ္မဏေ အဋ္ဌ၊ အဓိပတိယာ ဒသ။ပ။ အဝိဂတေ တေရသ။
(သံခိတ္တံ။)

နဟေတုယာ စုဒ္ဒသ၊ နအာရမ္မဏေ စုဒ္ဒသ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ အဋ္ဌ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၉-ဒဿနေနပဟာတဗ္ဗဟေတုကတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၂၄။ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဟေတု ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဟေတု ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဟေတု ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂၅။ ဟေတုယာ တိဏိ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ တိဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တိဏိ၊ နပုရေဇာတေ တိဏိ။ပ။ နဝိပ္ပယုတ္တေ တိဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

၁၂၆။ ဒဿနေန ပဟာတဗ္ဗဟေတုကော ဟေတု ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ တိဏိ၊ အာရမ္မဏေ အဋ္ဌ၊ အဓိပတိယာ ဆ။ပ။ အဝိဂတေ တိဏိ။ (သံခိတ္တံ။)

၅၁၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



နဟေတုပဒ ၁-၇-ပဋိစ္စာဒိခါရ

ပစ္စယစတုက္က-ဟေတု

၁၂၇။ ဒဿနေန ပဟာတဗ္ဗဟေတုကံ နဟေတုံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဘာဝနာယ ပဟာတဗ္ဗဟေတုကံ နဟေတုံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၁၂၈။ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂၉။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

အာရမ္မဏ

၁၃၀။ ဒဿနေန ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဒဿနေန ပဟာတဗ္ဗဟေတုကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

ဘာဝနာယ ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော ဘာဝနာယ ပဟာတဗ္ဗဟေတုကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကော နဟေတု ဓမ္မော နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၃၁။ အာရမ္မဏေ အဋ္ဌ၊ အဓိပတိယာ ဒဿ။ပ။ အဝိဂတေ တေရဿ။ (သံခိတ္တံ။)

နဟေတုယာ စုဒ္ဒဿ၊ နအာရမ္မဏေ စုဒ္ဒဿ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ အဋ္ဌ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁၀-အာစယဂါမိတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၃၂။ အာစယဂါမိံ ဟေတုံ ဓမ္မံ ပဋိစ္စ အာစယဂါမိံ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပစယဂါမိံ ဟေတုံ ဓမ္မံ ပဋိစ္စ အပစယဂါမိံ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

နေဝါစယဂါမိနာပစယဂါမိံ ဟေတုံ ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိံ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၃၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ၊ (သဗ္ဗတ္ထ တီဏိ။)

နအဓိပတိယာ တီဏိ၊ နအာသေဝနေ ဒွေ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၁၃၄။ အာစယဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အပစယဂါမီ ဟေတု ဓမ္မော အပစယဂါမိဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

နေဝါစယဂါမိနာပစယဂါမီ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာစယဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အာစယဂါမီ ဟေတု ဓမ္မော နေဝါစယဂါမိ-နာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပစယဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ။ အပစယဂါမီ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယ-ဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

နေဝါစယဂါမိနာပစယဂါမီ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ နေဝါစယဂါမိနာပစယ-ဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၁၃၅။ အာစယဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ (၁)

အပစယဂါမီ ဟေတု ဓမ္မော အပစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ။ ။ အပစယဂါမီ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အပစယဂါမီ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ (၃)

နေဝါစယဂါမိနာပစယဂါမိ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ နေဝါစယဂါမိနာပစယဂါမိ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။

၁၃၆။ အာစယဂါမိ ဟေတု ဓမ္မော အာစယဂါမိဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အာစယဂါမိ ဟေတု ဓမ္မော အပစယဂါမိဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အာစယဂါမိ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃)

အပစယဂါမိ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

နေဝါစယဂါမိနာပစယဂါမိ ဟေတု ဓမ္မော နေဝါစယဂါမိနာပစယဂါမိဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၃၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဆ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ အဋ္ဌ၊ အာသေဝနေ တီဏိ၊ ဝိပါကေ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဆ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က-ဟေတု အာရမ္မဏ

၁၃၈။ အာစယဂါမိ နဟေတုံ ဓမ္မံ ပဋိစ္စ အာစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အာစယဂါမိ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝါစယ-ဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အာစယဂါမိ

နဟေတု ဓမ္မံ ပဋိစ္စ အာစယဂါမိ နဟေတု စ နေဝါစယဂါမိနာပစယဂါမိ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ အပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ အပစယဂါမိ နဟေတု စ နေဝါစယဂါမိနာပစယဂါမိ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာစယဂါမိ နဟေတု နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပစယဂါမိ နဟေတု နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၁၃၉။ အာစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ အာစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ အပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၁၄၀။ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အာစယဂါမိ နဟေတု ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၁၄၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ ဆ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္ထာရေတဗ္ဗံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၁၄၂။ အာစယဂါမိ နဟေတု ဓမ္မော အာစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။အာစယဂါမိ နဟေတု ဓမ္မော နေဝိစယဂါမိ- နာပစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပစယဂါမိ နဟေတု ဓမ္မော အာစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။အပစယဂါမိ နဟေတု ဓမ္မော နေဝိစယ- ဂါမိနာပစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

နေဝိစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော နေဝိစယဂါမိနာပစယ- ဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ နေဝိစယ- ဂါမိနာပစယဂါမိ နဟေတု ဓမ္မော အာစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ နေဝိစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော အပစယဂါမိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

၁၄၃။ အာစယဂါမိ နဟေတု ဓမ္မော အာစယဂါမိဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

အပစယဂါမိ နဟေတု ဓမ္မော အပစယဂါမိဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အပစယဂါမိ နဟေတု ဓမ္မော အာစယဂါမိဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အပစယဂါမိ နဟေတု ဓမ္မော နေဝိစယဂါမိနာပစယဂါမိဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အပစယဂါမိ နဟေတု ဓမ္မော အပစယဂါမိဿ နဟေတုဿ စ နေဝိစယဂါမိနာပစယဂါမိဿ နဟေတုဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၄)

၁၄၄။ နေဝိစယဂါမိနာပစယဂါမိ နဟေတု ဓမ္မော နေဝိစယဂါမိ- နာပစယဂါမိဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

အာစယဂါမီ နဟေတု ဓမ္မော အာစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အာစယဂါမီ နဟေတု ဓမ္မော အပစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အာစယဂါမီ နဟေတု ဓမ္မော နေဝါစယဂါမီနာပစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃)

အပစယဂါမီ နဟေတု ဓမ္မော နေဝါစယဂါမီနာပစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

နေဝါစယဂါမီနာပစယဂါမီ နဟေတု ဓမ္မော နေဝါစယဂါမီနာပစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ နေဝါစယဂါမီနာပစယဂါမီ နဟေတု ဓမ္မော အာစယဂါမီဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၂) ။ပ။

အာစယဂါမီ နဟေတု ဓမ္မော အာစယဂါမီဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၄၅။ အာရမ္မဏေ သတ္တံ၊ အဓိပတိယာ ဒဿ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ တီဏိ၊ နိဿယေ တေရဿ၊ ဥပနိဿယေနဝ။ပ။ အဝိဂတေ တေရဿ။ (သံခိတ္တံ။)

နဟေတုယာ ပန္နရဿ၊ နအာရမ္မဏေ ပန္နရဿ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ သတ္တံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သတ္တံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁၁-သေက္ခတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၄၆။ သေက္ခံ ဟေတု ဓမ္မံ ပဋိစ္စ သေက္ခော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသေက္ခန္ဓာဟေတု ဓမ္မံ ပဋိစ္စ အသေက္ခန္ဓာဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယော။ (၁)

နေဝသေက္ခန္ဓာသေက္ခန္ဓာဟေတု ဓမ္မံ ပဋိစ္စ နေဝသေက္ခန္ဓာသေက္ခန္ဓာဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယော။ (၁) (သံခိတ္တံ။)

၁၄၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။
အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊
နအာသေဝနေ တီဏိ၊ နဝိပါဏေ ဒွေ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ဝိတ္ထာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၁၄၈။ သေက္ခန္ဓာဟေတု ဓမ္မော သေက္ခန္ဓာယ ဟေတုယာ ဓမ္မာယ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

အသေက္ခန္ဓာဟေတု ဓမ္မော အသေက္ခန္ဓာယ ဟေတုယာ ဓမ္မာယ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

နေဝသေက္ခန္ဓာသေက္ခန္ဓာဟေတု ဓမ္မော နေဝသေက္ခန္ဓာသေက္ခန္ဓာယ
ဟေတုယာ ဓမ္မာယ ဟေတုပစ္စယေန ပစ္စယော။ (၁)

၁၄၉။ သေက္ခန္ဓာဟေတု ဓမ္မော နေဝသေက္ခန္ဓာသေက္ခန္ဓာယ ဟေတုယာ
ဓမ္မာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အသေက္ခန္ဓာဟေတု ဓမ္မော နေဝသေက္ခန္ဓာသေက္ခန္ဓာယ ဟေတုယာ ဓမ္မာယ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နေဝသေက္ခန္ဓာသေက္ခန္ဓာဟေတု ဓမ္မော နေဝသေက္ခန္ဓာသေက္ခန္ဓာယ
ဟေတုယာ ဓမ္မာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

၁၅၀။ သေက္ခော ဟေတု ဓမ္မော သေက္ခဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။ သေက္ခော ဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အသေက္ခော ဟေတု ဓမ္မော အသေက္ခဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။ အသေက္ခော ဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နေဝသေက္ခနာသေက္ခော ဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ ဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

၁၅၁။ သေက္ခော ဟေတု ဓမ္မော သေက္ခဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ။ သေက္ခော ဟေတု ဓမ္မော အသေက္ခဿ ဟေတုဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ သေက္ခော ဟေတု ဓမ္မော နေဝသေက္ခ-
နာသေက္ခဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃)

အသေက္ခော ဟေတု ဓမ္မော အသေက္ခဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ။ အသေက္ခော ဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ
ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

နေဝသေက္ခနာသေက္ခော ဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ ဟေတုဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ နေဝသေက္ခနာသေက္ခော ဟေတု ဓမ္မော
သေက္ခဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ နေဝသေက္ခ-
နာသေက္ခော ဟေတု ဓမ္မော အသေက္ခဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ (၃) (သံခိတ္တံ။)

၁၅၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
အဋ္ဌ၊ သမနန္တရေ အဋ္ဌ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ
တီဏိ၊ ဥပနိဿယေ အဋ္ဌ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)

နဟေတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယစတုက္က ဟေတုအာရမ္မဏ

၁၅၃။ သေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ သေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ သေက္ခော နဟေတု စ နေဝသေက္ခနာသေက္ခော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အသေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ အသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နေဝသေက္ခနာသေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သေက္ခံ နဟေတုဉ္စ နေဝသေက္ခနာသေက္ခံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသေက္ခံ နဟေတုဉ္စ နေဝသေက္ခနာသေက္ခံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၁၅၄။ သေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ သေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အသေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ အသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

နေဝသေက္ခနာသေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အာသေဝနေ ဒွေ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၁၅၅။ နေဝသေက္ခနာသေက္ခံ နဟေတုံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ တီဏိ။ပ။ နော-
ဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က

၁၅၆။ သေက္ခော နဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ နဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အသေက္ခော နဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ နဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ နဟေ-
တုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ နေဝသေက္ခနာသေက္ခော
နဟေတု ဓမ္မော သေက္ခဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ။ နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော အသေက္ခဿ နဟေ-
တုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

သေက္ခော နဟေတု ဓမ္မော သေက္ခဿ နဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ တီဏိ။

အသေက္ခော နဟေတု ဓမ္မော အသေက္ခဿ နဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ တီဏိ။

နေဝသေက္ခနာသေက္ခော နဟေတု ဓမ္မော နေဝသေက္ခနာသေက္ခဿ
နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၅၇။ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ နဝ၊ အနန္တရေ အဋ္ဌ၊ သမနန္တရေ
အဋ္ဌ၊ သဟဇာတေ နဝ၊ အညမညေ တီဏိ၊ နိဿယေ တေရသ၊ ဥပနိဿယေ
အဋ္ဌ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

နဟောတုယာ စုဒ္ဒသ၊ နအာရမ္မဏေ စုဒ္ဒသ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟောတုယာ ပဉ္စ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္ထိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁၂-ပရိတ္တတ္ထိက ၁-ဟောတုဒုက

၁-၇-ပဋိစ္စာဒိခါရ ပစ္စယစတုက္က

၁၅၈။ ပရိတ္တံ ဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတု-
ပစ္စယာ။ (၁)

မဟဂ္ဂတံ ဟောတုံ ဓမ္မံ ပဋိစ္စ မဟဂ္ဂတော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ (၁)

အပ္ပမာဏံ ဟောတုံ ဓမ္မံ ပဋိစ္စ အပ္ပမာဏော ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟောတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

ဟောတု အာရမ္မဏာဒိ

၁၅၉။ ပရိတ္တော ဟောတု ဓမ္မော ပရိတ္တဿ ဟောတုဿ ဓမ္မဿ ဟောတု-
ပစ္စယေန ပစ္စယော။ (၁)

မဟဂ္ဂတော ဟောတု ဓမ္မော မဟဂ္ဂတဿ ဟောတုဿ ဓမ္မဿ ဟောတုပစ္စယေန
ပစ္စယော။ (၁)

အပ္ပမာဏော ဟောတု ဓမ္မော အပ္ပမာဏဿ ဟောတုဿ ဓမ္မဿ
ဟောတုပစ္စယေန ပစ္စယော။ (၁)

ပရိတ္တော ဟောတု ဓမ္မော ပရိတ္တဿ ဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ။ ပရိတ္တော ဟောတု ဓမ္မော မဟဂ္ဂတဿ ဟောတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

မဟဂ္ဂတော ဟေတု ဓမ္မော မဟဂ္ဂတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။မဟဂ္ဂတော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပ္ပမာဏော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ အပ္ပမာဏော ဟေတု ဓမ္မော မဟဂ္ဂတဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၁၆၀။ ပရိတ္တော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

မဟဂ္ဂတော ဟေတု ဓမ္မော မဟဂ္ဂတဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။မဟဂ္ဂတော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အပ္ပမာဏော ဟေတု ဓမ္မော အပ္ပမာဏဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ဒွေ။

ပရိတ္တော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ။ ပရိတ္တော ဟေတု ဓမ္မော မဟဂ္ဂတဿ ဟေတုဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ။ ပရိတ္တော ဟေတု ဓမ္မော အပ္ပမာဏဿ
ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃)

မဟဂ္ဂတော ဟေတု ဓမ္မော မဟဂ္ဂတဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ။ မဟဂ္ဂတော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ မဟဂ္ဂတော ဟေတု ဓမ္မော
အပ္ပမာဏဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃)

အပ္ပမာဏော ဟေတု ဓမ္မော အပ္ပမာဏဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ။ အပ္ပမာဏော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အပ္ပမာဏော ဟေတု ဓမ္မော
မဟဂ္ဂတဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၃) ။ပ။

ပရိတ္တော ဟေတု ဓမ္မော ပရိတ္တဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၁၆၁။ ဟောတုယာ တီဏိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟောတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဆ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



နဟောတုပဒ ၁-ပဋိစ္စဝါရ

ပစ္စယခတုက္က-ဟောတု

၁၆၂။ ပရိတ္တံ နဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။

မဟဂ္ဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ မဟဂ္ဂတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတု-ပစ္စယာ။ ။ မဟဂ္ဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ။ မဟဂ္ဂတံ နဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု စ မဟဂ္ဂတော နဟောတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ (၃)

အပ္ပမာဏံ နဟောတုံ ဓမ္မံ ပဋိစ္စ အပ္ပမာဏော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ။ အပ္ပမာဏံ နဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ။ အပ္ပမာဏံ နဟောတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု စ အပ္ပမာဏော နဟောတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ (၃)

ပရိတ္တံ နဟောတုဉ္စ မဟဂ္ဂတံ နဟောတုဉ္စ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ တီဏိ။

ပရိတ္တံ နဟောတုဉ္စ အပ္ပမာဏံ နဟောတုဉ္စ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၆၃။ ဟောတုယာ တေရသ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ နဝ။ပ။ ဝိဂတေ ပဉ္စ၊ အဝိဂတေ တေရသ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၁၆၄။ ပရိတ္တံ နဟေတုံ ဓမ္မံ ပဋိစ္စ ပရိတ္တော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ ဒသ။ပ။ နော-ဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္ထာရေတမ္ပံ။)

၇-ပဉ္စာဝါရ ပစ္စယဇတုက္က

၁၆၅။ ပရိတ္တော နဟေတု ဓမ္မော ပရိတ္တဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပရိတ္တော နဟေတု ဓမ္မော မဟဂ္ဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

မဟဂ္ဂတော နဟေတု ဓမ္မော မဟဂ္ဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ။ မဟဂ္ဂတော နဟေတု ဓမ္မော ပရိတ္တဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပ္ပမာဏော နဟေတု ဓမ္မော အပ္ပမာဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏော နဟေတု ဓမ္မော ပရိတ္တဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏော နဟေတု ဓမ္မော မဟဂ္ဂတဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

ပရိတ္တော နဟေတု ဓမ္မော ပရိတ္တဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၆၆။ အာရမ္မဏေ သတ္တ၊ အဓိပတိယာ သတ္တ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ဧကာဒသ၊ အညမညေ သတ္တ၊ နိဿယေ တေရသ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

နဟေတုယာ ပန္နရသ၊ နအာရမ္မဏေ ပန္နရသ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ သတ္တ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁၃-ပရိတ္တာရမ္မဏတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယာစတုက္က-ဟေတု

၁၆၇။ ပရိတ္တာရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ ပရိတ္တာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

မဟဂ္ဂတာရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ မဟဂ္ဂတာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပ္ပမာဏာရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ အပ္ပမာဏာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ ဝိဂတေ တီဏိ၊ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

ဟေတု အာရမ္မဏ

၁၆၈။ ပရိတ္တာရမ္မဏော ဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

မဟဂ္ဂတာရမ္မဏော ဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အပ္ပမာဏာရမ္မဏော ဟေတု ဓမ္မော အပ္ပမာဏာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၅၂၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ပရိတ္တာရမ္မဏော ဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပရိတ္တာရမ္မဏော ဟေတု ဓမ္မော မဟဂ္ဂတာ-ရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

မဟဂ္ဂတာရမ္မဏော ဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဟဂ္ဂတာရမ္မဏော ဟေတု ဓမ္မော ပရိတ္တာ-ရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပ္ပမာဏာရမ္မဏော ဟေတု ဓမ္မော အပ္ပမာဏာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏာရမ္မဏော ဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏာရမ္မဏော ဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃) (သံခိတ္တံ။)

၁၆၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ သတ္တ၊ အဓိပတိယာ သတ္တ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



နဟေတုပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယာစတုက္က-ဟေတု

၁၇၀။ ပရိတ္တာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ ပရိတ္တာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

၁၇၁။ ပရိတ္တာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ ပရိတ္တာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ နအဓိပတိယာ တီဏိ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

အာရမ္မဏ အဓိပတိ

၁၇၂။ ပရိတ္တာရမ္မဏော နဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ပရိတ္တာရမ္မဏော နဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

မဟဂ္ဂတာရမ္မဏော နဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဟဂ္ဂတာရမ္မဏော နဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အပ္ပမာဏာရမ္မဏော နဟေတု ဓမ္မော အပ္ပမာဏာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏာရမ္မဏော နဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အပ္ပမာဏာရမ္မဏော နဟေတု ဓမ္မော မဟဂ္ဂတာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

ပရိတ္တာရမ္မဏော နဟေတု ဓမ္မော ပရိတ္တာရမ္မဏဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၇၃။ အာရမ္မဏေ သတ္တ၊ အဓိပတိယာ သတ္တ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ သတ္တ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁၄-ဟိနတ္ထိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဒေသနာ-ဟေတု

၁၇၄။ ဟိနံ ဟေတုံ ဓမ္မံ ပဋိစ္စ ဟိနော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။

မဇ္ဈိမံ ဟေတုံ ဓမ္မံ ပဋိစ္စ မဇ္ဈိမော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ပဏီတံ ဟေတုံ ဓမ္မံ ပဋိစ္စ ပဏီတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၃) (သံခိတ္တံ။)

၁၇၅။ ဟေတုယာ တိဏိံ၊ အာရမ္မဏေ တိဏိံ။ပ။ အဝိဂတေ တိဏိံ။
(သံခိတ္တံ။)

နအဓိပတိယာ တိဏိံ၊ နပုရေဇာတေ တိဏိံ၊ နပစ္ဆာဇာတေ တိဏိံ၊
နအာသေဝနေ တိဏိံ၊ နဝိပါကေ တိဏိံ၊ နဝိပ္ပယုတ္တေ တိဏိံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၁၇၆။ ဟိနော ဟေတု ဓမ္မော ဟိနဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁)

မဇ္ဈိမော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁)

ပဏီတော ဟေတု ဓမ္မော ပဏီတဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁)

ဟိနော ဟေတု ဓမ္မော ဟိနဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ။ ဟိနော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၂)

မဇ္ဈိမော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ မဇ္ဈိမော ဟေတု ဓမ္မော ဟိနဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ပဏီတော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၁)

၁၇၇။ ဟီနော ဟေတု ဓမ္မော ဟီနဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

မဇ္ဈိမော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ ။ မဇ္ဈိမော ဟေတု ဓမ္မော ဟီနဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ (၂)

ပဏီတော ဟေတု ဓမ္မော ပဏီတဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ ။ ပဏီတော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၂)

ဟီနော ဟေတု ဓမ္မော ဟီနဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ဒွေ။

မဇ္ဈိမော ဟေတု ဓမ္မော မဇ္ဈိမဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ဒွေ။

ပဏီတော ဟေတု ဓမ္မော ပဏီတဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ဒွေ။ (သံခိတ္တံ။)

၁၇၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ။ပ။
အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ အဋ္ဌ၊ နအာရမ္မဏေ အဋ္ဌ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒ-ဟေတု

၁၇၉။ ဟီနံ နဟေတုံ ဓမ္မံ ပဋိစ္စ ဟီနော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။

(ယထာ သံကိလိဋ္ဌတ္တိကဟေတုဒုကံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၅၃၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၅-မိစ္ဆတ္တနိယတတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၈၀။ မိစ္ဆတ္တနိယတံ ဟေတု ဓမ္မံ ပဋိစ္စ မိစ္ဆတ္တနိယတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သမ္မတ္တနိယတံ ဟေတု ဓမ္မံ ပဋိစ္စ သမ္မတ္တနိယတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိယတံ ဟေတု ဓမ္မံ ပဋိစ္စ အနိယတော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၈၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ ဝိပါဏေ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ ဧကံ၊ နဝိပါဏေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၁၈၂။ မိစ္ဆတ္တနိယတော ဟေတု ဓမ္မော မိစ္ဆတ္တနိယတဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

သမ္မတ္တနိယတော ဟေတု ဓမ္မော သမ္မတ္တနိယတဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ (၁)

မိစ္ဆတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သမ္မတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ (၁)

အနိယတော ဟေတု ဓမ္မော မိစ္ဆတ္တနိယတဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သမ္မတ္တနိယတော ဟေတု ဓမ္မော သမ္မတ္တနိယတဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ သမ္မတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ (၁)

အနန္တရုပဒိ

၁၈၃။ မိစ္ဆတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အနန္တရုပစ္စယေန ပစ္စယော။ (၁)

သမ္မတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အနန္တရုပစ္စယေန ပစ္စယော။ (၁)

အနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ အနန္တရု-ပစ္စယေန ပစ္စယော။ ။ အနိယတော ဟေတု ဓမ္မော မိစ္ဆတ္တနိယတဿ ဟေတုဿ ဓမ္မဿ အနန္တရုပစ္စယေန ပစ္စယော။ ။ အနိယတော ဟေတု ဓမ္မော သမ္မတ္တနိယတဿ ဟေတုဿ ဓမ္မဿ အနန္တရုပစ္စယေန ပစ္စယော။ (၃) ။ပ။

၁၈၄။ မိစ္ဆတ္တနိယတော ဟေတု ဓမ္မော မိစ္ဆတ္တနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ မိစ္ဆတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

သမ္မတ္တနိယတော ဟေတု ဓမ္မော သမ္မတ္တနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ သမ္မတ္တနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အနိယတော ဟေတု ဓမ္မော အနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အနိယတော ဟေတု ဓမ္မော မိစ္ဆတ္တ-နိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အနိယတော ဟေတု ဓမ္မော သမ္မတ္တနိယတဿ ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၃) (သံခိတ္တံ။)

၅၃၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၈၅။ ဟေတုယာ တိဏိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တိဏိ၊
အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တိဏိ။ပ။ ဥပနိဿယေ သတ္တ။ပ။
အဝိဂတေ တိဏိ။ (သံခိတ္တံ။)

နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒ ၁-၇-ပဋိစ္စာဒိခါရ

ပစ္စယစတုက္က-ဟေတု

၁၈၆။ မိစ္ဆတ္တနိယတံ နဟေတုံ ဓမ္မံ ပဋိစ္စ မိစ္ဆတ္တနိယတော နဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

သမ္မတ္တနိယတံ နဟေတုံ ဓမ္မံ ပဋိစ္စ သမ္မတ္တနိယတော နဟေတု ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သမ္မတ္တနိယတံ နဟေတုံ ဓမ္မံ ပဋိစ္စ အနိယတော
နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သမ္မတ္တနိယတံ နဟေတုံ ဓမ္မံ ပဋိစ္စ
သမ္မတ္တနိယတော နဟေတု စ အနိယတော နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ (၃)

အနိယတံ နဟေတုံ ဓမ္မံ ပဋိစ္စ အနိယတော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

မိစ္ဆတ္တနိယတံ နဟေတုဉ္စ အနိယတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အနိယတော
နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သမ္မတ္တနိယတံ နဟေတုဉ္စ အနိယတံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ အနိယတော
နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၈၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ နဝ။ပ။ ဝိပါကေ
ဧကံ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္ဆိမာ-နဟောတု

၁၈၈။ အနိယတံ နဟောတုံ ဓမ္မံ ပဋိစ္စ အနိယတော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ နဟောတုပစ္စယာ။ (သံခိတ္တံ။)

နဟောတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ တီဏိ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

အာရမ္မဏ အဓိပတိ အနန္တရ

၁၈၉။ မိစ္ဆတ္တနိယတော နဟောတု ဓမ္မော အနိယတဿ နဟောတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သမ္ပတ္တနိယတော နဟောတု ဓမ္မော အနိယတဿ နဟောတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိယတော နဟောတု ဓမ္မော အနိယတဿ နဟောတဿ ဓမ္မဿ အာရမ္မဏ- ပစ္စယေန ပစ္စယော။ ။ အနိယတော နဟောတု ဓမ္မော မိစ္ဆတ္တနိယတဿ နဟော- တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အနိယတော နဟောတု ဓမ္မော သမ္ပတ္တနိယတဿ နဟောတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

၁၉၀။ မိစ္ဆတ္တနိယတော နဟောတု ဓမ္မော မိစ္ဆတ္တနိယတဿ နဟောတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

သမ္ပတ္တနိယတော နဟောတု ဓမ္မော သမ္ပတ္တနိယတဿ နဟောတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ သမ္ပတ္တနိယတော နဟောတု ဓမ္မော အနိယတဿ နဟောတဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ သမ္ပတ္တနိယတော နဟောတု ဓမ္မော သမ္ပတ္တနိယတဿ နဟောတဿ စ အနိယတဿ နဟောတဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အနိယတော နဟေတု ဓမ္မော အနိယတဿ နဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ။ အနိယတော နဟေတု ဓမ္မော သမ္ပတ္တနိယတဿ
နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

မိစ္ဆတ္တနိယတော နဟေတု ဓမ္မော အနိယတဿ နဟေတုဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ (၁)

သမ္ပတ္တနိယတော နဟေတု ဓမ္မော အနိယတဿ နဟေတုဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ (၁)

အနိယတော နဟေတု ဓမ္မော အနိယတဿ နဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ။ အနိယတော နဟေတု ဓမ္မော မိစ္ဆတ္တနိယတဿ
နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အနိယတော နဟေတု
ဓမ္မော သမ္ပတ္တနိယတဿ နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
(၃) (သံခိတ္တံ။)

၁၉၁။ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ အဋ္ဌ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ
ပဉ္စ၊ သဟဇာတေ နဝ၊ အညမညေ တိဏိ၊ နိဿယေ တေရသ၊ ဥပနိဿယေ
သတ္တ။ ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

နဟေတုယာ တေရသ၊ နအာရမ္မဏေ တေရသ၊ နအဓိပတိယာ တေရသ။
(သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁၆-မဂ္ဂါရမ္မဏတ္တိက ၁-ဟေတုဒုက

၁-၇-ပဒိုဇ္ဇာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၉၂။ မဂ္ဂါရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ မဂ္ဂါရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

မဂ္ဂဟေတုကံ ဟေတုံ ဓမ္မံ ပဋိစ္စ မဂ္ဂဟေတုကော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

မဂ္ဂါဓိပတိံ ဟေတုံ ဓမ္မံ ပဋိစ္စ မဂ္ဂါဓိပတိံ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဉ္စ။

မဂ္ဂါရမ္မဏံ ဟေတုဉ္စ မဂ္ဂါဓိပတိံ ဟေတုဉ္စ ဓမ္မံ ပဋိစ္စ မဂ္ဂါရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

မဂ္ဂဟေတုကံ ဟေတုဉ္စ မဂ္ဂါဓိပတိံ ဟေတုဉ္စ ဓမ္မံ ပဋိစ္စ မဂ္ဂဟေတုကော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

၁၉၃။ ဟေတုယာ သတ္တရသ။ပ။ အဝိဂတေ သတ္တရသ။ (သံခိတ္တံ။)

နအဓိပတိယာ သတ္တရသ၊ နပုရေဇာတေ သတ္တရသ။ပ။ နအာသေဝနေ နဝ၊ နဝိပါကေ သတ္တရသ၊ နဝိပ္ပယုတ္တေ သတ္တရသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၁၉၄။ မဂ္ဂါရမ္မဏော ဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု ဓမ္မော မဂ္ဂဟေတုကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂါဓိပတိံ ဟေတု ဓမ္မော မဂ္ဂါဓိပတိဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါရမ္မဏော ဟေတု စ မဂ္ဂါဓိပတိံ ဟေတု စ ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု စ မဂ္ဂါဓိပတိံ ဟေတု စ ဓမ္မော မဂ္ဂဟေတုကဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဂ္ဂဟေတုကော ဟေတု ဓမ္မော မဂ္ဂါဓိပတိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဂ္ဂဟေတုကော ဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ စ မဂ္ဂါဓိပတိဿ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

၅၃၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

မဂ္ဂါဓိပတိ ဟေတု ဓမ္မော မဂ္ဂါဓိပတိဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု စ မဂ္ဂါဓိပတိ ဟေတု စ ဓမ္မာ မဂ္ဂါရမ္မဏဿ
ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၁၉၅။ မဂ္ဂါရမ္မဏော ဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု ဓမ္မော မဂ္ဂဟေတုကဿ ဟေတုဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါဓိပတိ ဟေတု ဓမ္မော မဂ္ဂါဓိပတိဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါရမ္မဏော ဟေတု စ မဂ္ဂါဓိပတိ ဟေတု စ ဓမ္မာ မဂ္ဂါရမ္မဏဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော ဟေတု စ မဂ္ဂါဓိပတိ ဟေတု စ ဓမ္မာ မဂ္ဂါရမ္မဏဿ
ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါရမ္မဏော ဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂါဓိပတိ ဟေတု ဓမ္မော မဂ္ဂါဓိပတိဿ ဟေတုဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂါရမ္မဏော ဟေတု စ မဂ္ဂါဓိပတိ ဟေတု စ ဓမ္မာ မဂ္ဂါရမ္မဏဿ
ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၉၆။ ဟေတုယာ သတ္တရဿ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဧကဝိသ၊
အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ သတ္တရဿ၊ အညမညေ သတ္တရဿ၊
နိဿယေ သတ္တရဿ၊ ဥပနိဿယေ ဧကဝိသ။ပ။ အဝိဂတေ သတ္တရဿ။
(သံခိတ္တံ။)

နဟေတုယာ ဧကဝိသ၊ နအာရမ္မဏေ သတ္တရဿ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ သတ္တရဿ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၅၃၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၉၈။ ဟေတုယာ သတ္တရသ၊ အာရမ္မဏေ သတ္တရသ။ပ။ အဝိဂတေ သတ္တရသ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၁၉၉။ မဂ္ဂါရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ မဂ္ဂါရမ္မဏော နဟေတု ဓမ္မော ပပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ သတ္တရသ၊ နပုရေဇာတေ သတ္တရသ၊ နပစ္စာဇာတေ သတ္တရသ၊ နအာသေဝနေ နဝ၊ နဝိပါကေ သတ္တရသ၊ နဝိပ္ပယုတ္တေ သတ္တရသ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ သတ္တရသ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ ဝိတ္ထာရေတမ္ပံ။)

နဟေတုပဒ ၇-ပဉ္စာဝါရ

ပစ္စယစတုက္က-အာရမ္မဏာဒိ

၂၀၀။ မဂ္ဂဟေတုကော နဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဂ္ဂဟေတုကော နဟေတု ဓမ္မော မဂ္ဂါဓိပတိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဂ္ဂဟေတုကော နဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ နဟေတုဿ စ မဂ္ဂါဓိပတိဿ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

မဂ္ဂါဓိပတိ နဟေတု ဓမ္မော မဂ္ဂါဓိပတိဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ။ မဂ္ဂါဓိပတိ နဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ မဂ္ဂါဓိပတိ နဟေတု ဓမ္မော မဂ္ဂါ-ရမ္မဏဿ နဟေတုဿ စ မဂ္ဂါဓိပတိဿ နဟေတုဿ စ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ (၃)

မဂ္ဂဟေတုကော နဟေတု စ မဂ္ဂါဓိပတိ နဟေတု စ ဓမ္မော မဂ္ဂါရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

၂၀၁။ မဂ္ဂါရမ္မဏော နဟေတု ဓမ္မော မဂ္ဂါရမ္မဏဿ နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

၅၄၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

မဂ္ဂဟေတုကော နဟေတု ဓမ္မော မဂ္ဂဟေတုကဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါဓိပတိ နဟေတု ဓမ္မော မဂ္ဂါဓိပတိဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါရမ္မဏော နဟေတု စ မဂ္ဂါဓိပတိ နဟေတု စ ဓမ္မာ မဂ္ဂါရမ္မဏဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ။

မဂ္ဂဟေတုကော နဟေတု စ မဂ္ဂါဓိပတိ နဟေတု စ ဓမ္မာ မဂ္ဂဟေတုကဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပဉ္စ။ (သံခိတ္တံ။)

၂၀၄။ အာရမ္မဏေ နဝ၊ အဓိပတိယာ ဧကဝိဿ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ သတ္တရဿ၊ အညမညေ သတ္တရဿ၊ နိဿယေ သတ္တရဿ၊ ဥပနိဿယေ ဧကဝိဿ။ပ။ အဝိဂတေ သတ္တရဿ။ (သံခိတ္တံ။)

နဟေတုယာ ဧကဝိဿ၊ နအာရမ္မဏေ သတ္တရဿ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁၇-ဥပ္ပန္နတ္တိက ၁-ဟေတုဒုက

၇-ပဉ္စာခါရ ပစ္စယစတုက္က-ဟေတွာဒိ

၂၀၅။ ဥပ္ပန္နော ဟေတု ဓမ္မော ဥပ္ပန္နဿ ဟေတုဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ ဥပ္ပန္နာ ဟေတူ သမ္ပယုတ္တကာနံ ဟေတူနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အနုပ္ပန္နော ဟေတု ဓမ္မော ဥပ္ပန္နဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အနုပ္ပန္နာ ဟေတူ စေတောပရိယဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဥပ္ပါဒီ ဟေတု ဓမ္မော ဥပ္ပန္နဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပ္ပါဒီ ဟေတူ စေတောပရိယဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ဥပဋ္ဌန္တော ဟောတု ဓမ္မော ဥပဋ္ဌန္တဿ ဟောတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။

သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ဝိပါကပစ္စယေန ပစ္စယော။
ဣန္ဒြိယပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။
အတ္ထိပစ္စယေန ပစ္စယော။ပ။ အဝိဂတပစ္စယေန ပစ္စယော။

၂၀၆။ ဟောတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊
သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ ဒွေ။ပ။
အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟောတုယာ ဒွေ၊ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)

နဟောတုပဒ-အာရမ္မဏာဒိ

၂၀၇။ ဥပဋ္ဌန္တော နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

အနုပဋ္ဌန္တော နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၁)

ဥပ္ပါဒိ နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၁)

၂၀၈။ ဥပဋ္ဌန္တော နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

အနုပဋ္ဌန္တော နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

ဥပ္ပါဒိ နဟောတု ဓမ္မော ဥပဋ္ဌန္တဿ နဟောတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

ဥပ္ပန္နော နဟေတု ဓမ္မော ဥပ္ပန္နဿ နဟေတုဿ ဓမ္မဿ သဟဇာတ-
ပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။

အနုပ္ပန္နော နဟေတု ဓမ္မော ဥပ္ပန္နဿ နဟေတုဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။

ဥပ္ပါဒီ နဟေတု ဓမ္မော ဥပ္ပန္နဿ နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

၂၀၉။ အာရမ္မဏေ တိဏိ၊ အဓိပတိယာ တိဏိ၊ သဟဇာတေ ဧကံ၊
အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ တိဏိ။ပ။ အဝိဂတေ ဧကံ။
(သံခိတ္တံ။)

နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ တိဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တိဏိ။ (သံခိတ္တံ။)



၁၈-အဘိဓမ္မာပိဋက ၁-ဟေတုဒုက

၇-ပဉ္စာဝါရ ပစ္စယဒေသနာ

၂၁၀။ ပစ္စုပ္ပန္နော ဟေတု ဓမ္မော ပစ္စုပ္ပန္နဿ ဟေတုဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

အတီတော ဟေတု ဓမ္မော ပစ္စုပ္ပန္နဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ အနာဂတော ဟေတု ဓမ္မော ပစ္စုပ္ပန္နဿ ဟေတုဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂) (သံခိတ္တံ။)

၂၁၁။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တိဏိ။ပ။
သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ ဒွေ။ပ။
ဝိပါဏေ ဧကံ၊ ဣန္ဒြိယေ ဧကံ၊ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ အတ္ထိယာ
ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ ဒွေ၊ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

နဟေတုပဒ-အာရမ္မဏ

၂၁၂။ အတီတော နဟေတု ဓမ္မော ပစ္စုပ္ပန္နဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနာဂတော နဟေတု ဓမ္မော ပစ္စုပ္ပန္နဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ (၁)

ပစ္စုပ္ပန္နော နဟေတု ဓမ္မော ပစ္စုပ္ပန္နဿ နဟေတုဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၁၃။ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ တီဏိ။ပ။ အာသေဝနေ ဧကံ၊ ကမ္မေ ဒွေ၊ ဝိပါကေ ဧကံ။ပ။ ဣန္ဒြိယေ ဧကံ၊ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ အတ္တိယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

- နဟေတုယာ တီဏိ၊ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)
- အာရမ္မဏပစ္စယာ နဟေတုယာ တီဏိ။ (သံခိတ္တံ။)
- နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

၁၉-အတီတာရမ္မဏတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဒတုက္က-ဟေတု

၂၁၄။ အတီတာရမ္မဏံ ဟေတုံ ဓမ္မံ ပဋိစ္စ အတီတာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာဂတာရမ္မဏံ ဟေတုံ ဓမ္မံ ပဋိစ္စ အနာဂတာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပစ္စုပ္ပန္နာရမ္မဏံ ဟေတုံ ဓမ္မံ ပဋိစ္စ ပစ္စုပ္ပန္နာရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၁၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

- နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)
- (သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္ထာရေတမ္ပံ။)

ဟေတု အာရမ္မဏ

၂၁၆။ အတီတာရမ္မဏော ဟေတု ဓမ္မော အတီတာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနာဂတာရမ္မဏော ဟေတု ဓမ္မော အနာဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ပစ္စုပ္ပန်အာရမ္မဏော ဟေတု ဓမ္မော ပစ္စုပ္ပန်အာရမ္မဏဿ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အတီတာရမ္မဏော ဟေတု ဓမ္မော အတီတာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အတီတာရမ္မဏော ဟေတု ဓမ္မော အနာဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အတီတာရမ္မဏော ဟေတု ဓမ္မော ပစ္စုပ္ပန်အာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အနာဂတာရမ္မဏော ဟေတု ဓမ္မော အနာဂတာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ပစ္စုပ္ပန်အာရမ္မဏော ဟေတု ဓမ္မော ပစ္စုပ္ပန်အာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၁၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

နဟေတုပဒ ၁-၇-ပဋိစ္စာဒိဿါရ

ပစ္စယစတုက္က-ဟေတု

၂၁၈။ အတီတာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ အတီတာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာဂတာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ အနာဂတာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပစ္စုပ္ပန်နာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ ပစ္စုပ္ပန်နာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၁၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ တီဏိ၊ နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ၊ နဈာနေ ဧကံ၊ နမဂ္ဂေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

အာရမ္မဏ

၂၂၀။ အတီတာရမ္မဏော နဟေတု ဓမ္မော အတီတာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အနာဂတာရမ္မဏော နဟေတု ဓမ္မော အနာဂတာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ပစ္စုပ္ပန်နာရမ္မဏော နဟေတု ဓမ္မော ပစ္စုပ္ပန်နာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၂၁။ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၂၀-အဇ္ဈတ္တတ္တိက ခ-ဟေတုဒုက

ခ-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၂၂။ အဇ္ဈတ္တံ ဟေတုံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တာ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

ဗဟိဒ္ဓါ ဟေတုံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)
(သံခိတ္တံ။)

၂၂၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္စာဇာတေ ဒွေ၊ နအာသေဝနေ
ဒွေ၊ နဝိပါကေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

ဟေတု အာရမ္မဏာဒိ

၂၂၄။ အဇ္ဈတ္တာ ဟေတု ဓမ္မော အဇ္ဈတ္တဿ ဟေတုဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

ဗဟိဒ္ဓါ ဟေတု ဓမ္မော ဗဟိဒ္ဓါ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။

အဇ္ဈတ္တာ ဟေတု ဓမ္မော အဇ္ဈတ္တဿ ဟေတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ။ အဇ္ဈတ္တာ ဟေတု ဓမ္မော ဗဟိဒ္ဓါ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ဗဟိဒ္ဓါ ဟေတု ဓမ္မော ဗဟိဒ္ဓါ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ။ ဗဟိဒ္ဓါ ဟေတု ဓမ္မော အဇ္ဈတ္တဿ ဟေတုဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၂၂၅။ အဇ္ဈတ္တာ ဟေတု ဓမ္မော အဇ္ဈတ္တဿ ဟေတုဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၁)

ဗဟိဒ္ဓါ ဟေတု ဓမ္မော ဗဟိဒ္ဓါ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

အဇ္ဈတ္တာ ဟေတု ဓမ္မော အဇ္ဈတ္တဿ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ (၁)

ဗဟိဒ္ဓါ ဟောတု ဓမ္မော ဗဟိဒ္ဓါ ဟောတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၂၆။ ဟောတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ဒွေ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ၊ အညမညေ ဒွေ၊ နိဿယေ ဒွေ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟောတုယာ စတ္တာရိ၊ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

ဟောတုပစ္စယာ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

နဟောတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

နဟောတုပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟောတု

၂၂၇။ အဇ္ဈတ္တံ နဟောတုံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တော နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁)

ဗဟိဒ္ဓါ နဟောတုံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါ နဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၂၈။ ဟောတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟောတုယာ ဒွေ၊ နအဓိပတိယာ ဒွေ။ပ။ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတမ္ပံ။)

အာရမ္မဏ

၂၂၉။ အဇ္ဈတ္တော နဟောတု ဓမ္မော အဇ္ဈတ္တဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဇ္ဈတ္တော နဟောတု ဓမ္မော ဗဟိဒ္ဓါ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ဗဟိဒ္ဓါ နဟောတု ဓမ္မော ဗဟိဒ္ဓါ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဗဟိဒ္ဓါ နဟောတု ဓမ္မော အဇ္ဈတ္တဿ နဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂) (သံခိတ္တံ။)

၅၄၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၂၃၀။ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ ဒွေ။ပ။
ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဆ။ (သံခိတ္တံ။)

နဟေတုယာ ဆ၊ နအာရမ္မဏေ ဆ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၂၁-အဇ္ဈတ္တာရမ္မဏတ္တိက ၁-ဟေတုဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၃၁။ အဇ္ဈတ္တာရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ အဇ္ဈတ္တာရမ္မဏော ဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဗဟိဒ္ဓါရမ္မဏံ ဟေတု ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါရမ္မဏော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၃၂။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ ဒွေ၊ နအာသေဝနေ
ဒွေ၊ နဝိပါကေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

ဟေတု အာရမ္မဏ

၂၃၃။ အဇ္ဈတ္တာရမ္မဏော ဟေတု ဓမ္မော အဇ္ဈတ္တာရမ္မဏဿ ဟေတုဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဗဟိဒ္ဓါရမ္မဏော ဟေတု ဓမ္မော ဗဟိဒ္ဓါရမ္မဏဿ ဟေတုဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တာရမ္မဏော ဟေတု ဓမ္မော အဇ္ဈတ္တာရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဇ္ဈတ္တာရမ္မဏော ဟေတု ဓမ္မော ဗဟိဒ္ဓါ-ရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ဗဟိဒ္ဓါရမ္မဏော ဟေတု ဓမ္မော ဗဟိဒ္ဓါရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ဗဟိဒ္ဓါရမ္မဏော ဟေတု ဓမ္မော အဇ္ဈတ္တာ-ရမ္မဏဿ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂) (သံခိတ္တံ။)

၂၃၄။ ဟေတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တီဏိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



နဟေတုပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၂၃၅။ အဇ္ဈတ္တာရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တာရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဗဟိဒ္ဓါရမ္မဏံ နဟေတုံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါရမ္မဏော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ ဝိတ္တာရေတဗ္ဗံ။)

အာရမ္မဏ

၂၃၆။ အဇ္ဈတ္တာရမ္မဏော နဟေတု ဓမ္မော အဇ္ဈတ္တာရမ္မဏဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၅၅၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တီဏိ၊ အနန္တရေ စတ္တာရိ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၂၂-သနိဒဿနသပ္ပဋိဗညိက ခ-ဟေတုဒုက

ခ-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၃၇။ အနိဒဿနအပ္ပဋိဗညံ ဟေတု ဓမ္မံ ပဋိစ္စ အနိဒဿနအပ္ပဋိဗညော ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၂၃၈။ အနိဒဿနအပ္ပဋိဗညော ဟေတု ဓမ္မော အနိဒဿနအပ္ပဋိဗညယ ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနိဒဿနအပ္ပဋိဗညော ဟေတု ဓမ္မော အနိဒဿနအပ္ပဋိဗညယ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သဗ္ဗတ္ထ ဧကံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

နဟေတုပဒ ခ-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က ဟေတုအာရမ္မဏ

၂၃၉။ အနိဒဿနသပ္ပဋိဗညံ နဟေတု ဓမ္မံ ပဋိစ္စ အနိဒဿနသပ္ပဋိဗညော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနိဒဿနသပ္ပဋိဗညံ နဟေတု ဓမ္မံ ပဋိစ္စ သနိဒဿနသပ္ပဋိဗညော နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ အနိဒဿနသပ္ပဋိဗညံ နဟေတု ဓမ္မံ ပဋိစ္စ အနိဒဿနအပ္ပဋိဗညော နဟေတု ဓမ္မော

၅၅၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အနိဒဿနသပ္ပဋိဇော နဟေတု စ အနိဒဿနအပ္ပဋိဇော နဟေတု စ ဓမ္မာ ဥပ္ပဇန္တိ ဟေတုပစ္စယာ။ ။ အနိဒဿနသပ္ပဋိဇံ နဟေတုဉ္စ အနိဒဿနအပ္ပဋိဇံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ သနိဒဿနသပ္ပဋိဇော နဟေတု စ အနိဒဿနသပ္ပဋိဇော နဟေတု စ ဓမ္မာ ဥပ္ပဇန္တိ ဟေတုပစ္စယာ။ ။ အနိဒဿနသပ္ပဋိဇံ နဟေတုဉ္စ အနိဒဿနအပ္ပဋိဇံ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ သနိဒဿနသပ္ပဋိဇော နဟေတု စ အနိဒဿနသပ္ပဋိဇော နဟေတု စ အနိဒဿနအပ္ပဋိဇော နဟေတု စ ဓမ္မာ ဥပ္ပဇန္တိ ဟေတုပစ္စယာ။ သတ္တ။

အနိဒဿနအပ္ပဋိဇံ နဟေတုံ ဓမ္မံ ပဋိစ္စ အနိဒဿနအပ္ပဋိဇော နဟေတု ဓမ္မော ဥပ္ပဇန္တိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂၄၂။ ဟေတုယာ ဧကဝိသ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကဝိသ။ပ။ အဝိဂတေ ဧကဝိသ။ (သံခိတ္တံ။)

နဟေတုယာ ဧကဝိသ၊ နအာရမ္မဏေ ဧကဝိသ။ပ။ နောဝိဂတေ ဧကဝိသ။

ဟေတုပစ္စယာ နအာရမ္မဏေ ဧကဝိသ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၇-ပဉ္စာဝါရ ပစ္စယစတုက္က-ဗောတု

၂၄၃။ သနိဒဿနသပ္ပဋိဇော နဟေတု ဓမ္မော အနိဒဿနအပ္ပဋိဇယဿ နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ ဧကဝိသ၊ ဥပနိဿယေ တီဏိ။ပ။ အဝိဂတေ ပဉ္စဝိသ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စဝိသ၊ နအာရမ္မဏေ ဧကဝိသ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတမ္ပံ။)

သနိဒဿနသပ္ပဋိဇတ္တိကဟေတုဒုကံ နိဋ္ဌိတံ။

၂၄၄။ ကုသလံ သဟေတုကံ ဓမ္မံ ပဋိစ္စ ကုသလော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သဟေတုကံ ဓမ္မံ ပဋိစ္စ အကုသလော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ သဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၄၅။ ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ။

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၂၄၆။ ကုသလော သဟေတုကော ဓမ္မော ကုသလဿ သဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော သဟေတုကော ဓမ္မော အကုသလဿ သဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော သဟေတုကော ဓမ္မော အဗျာကတဿ သဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော သဟေတုကော ဓမ္မော ကုသလဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော သဟေတုကော ဓမ္မော အကုသလဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော သဟေတုကော ဓမ္မော အဗျာကတဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အကုသလော သဟေတုကော ဓမ္မော အကုသလဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သဟေတုကော ဓမ္မော အဗျာကတဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

ကုသလော သဟေတုကော ဓမ္မော ကုသလဿ သဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၄၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ၊ အညမညေ တီဏိ၊ နိဿယေ တီဏိ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



အဟေတုကပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယခဏ္ဍ-ဟေတုအာရမ္မဏ

၂၄၈။ အကုသလံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အဟေတုကဉ္စ အဗျာကတံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂၄၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု နအာရမ္မဏ

အဗျာကတံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အကုသလံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အကုသလံ အဟေတုကဉ္စ အဗျာကတံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅၀။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏာဒိ

၂၅၁။ အကုသလော အဟေတုကော ဓမ္မော အဗျာကတဿ အဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော အဟေတုကော ဓမ္မော အကုသလဿ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အကုသလော အဟေတုကော ဓမ္မော အဗျာကတဿ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဗျာကတော အဟေတုကော ဓမ္မော အဗျာကတဿ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အဟေတုကော ဓမ္မော အကုသလဿ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အကုသလော အဟေတုကော ဓမ္မော အကုသလဿ အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အကုသလော အဟေတုကော ဓမ္မော အဗျာကတဿ အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

၅၅၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အဗျာကတော အဟေတုကော ဓမ္မော အဗျာကတဿ အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အဗျာကတော အဟေတုကော ဓမ္မော အကုသလဿ အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ပ။ (၂)

အကုသလော အဟေတုကော ဓမ္မော အကုသလဿ အဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၅၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ တီဏိ၊ အညမညေ ဧကံ၊ နိဿယေ စတ္တာရိ၊ ဥပနိဿယေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁-ကုသလတ္တိက ၃-ဟေတုသမ္ပယုတ္တဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၅၃။ ကုသလံ ဟေတုသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ကုသလော ဟေတု- သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတုသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အကုသလော ဟေတုသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ ဟေတုသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၂၅၅။ ကုသလော ဟေတုသမ္ပယုတ္တော ဓမ္မော ကုသလဿ ဟေတု-
သမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတုသမ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတု-
သမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတုသမ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတု-
သမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော ဟေတုသမ္ပယုတ္တော ဓမ္မော ကုသလဿ ဟေတုသမ္ပယုတ္တဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော ဟေတုသမ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတု-
သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော ဟေတုသမ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတု-
သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၅၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ
ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ
တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



ဟေတုဒိပ္ပယုတ္တပဒ ၁-၇-ပဋိစ္စာဒိဝါရ
ပစ္စယာစတုက္က-ဟေတုအာရမ္မဏ

၂၅၇။ အကုသလံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၅၅၈ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတုဝိပ္ပယုတ္တံ အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတု နအာရမ္မဏ

၂၅၉။ အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (၁)

အကုသလံ ဟေတုဝိပ္ပယုတ္တံ အဗျာကတံ ဟေတုဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၂၆၀။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ။ပ။ နောဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ အနန္တရ

၂၆၁။ အကုသလော ဟေတုဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတုဝိပ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အကုသလော ဟေတုဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတု-
ဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော
ဟေတုဝိပ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အကုသလော ဟေတုဝိပ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတုဝိပ္ပယုတ္တဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အကုသလော ဟေတုဝိပ္ပယုတ္တော ဓမ္မော
အဗျာကတဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အဗျာကတော ဟေတုဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ ဟေတု-
ဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ။ အဗျာကတော ဟေတု-
ဝိပ္ပယုတ္တော ဓမ္မော အကုသလဿ ဟေတုဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ (၂) (သံခိတ္တံ။)

၂၆၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊
သမနန္တရေ စတ္တာရိ၊ သဟဇာတေ တီဏိ၊ အညမညေ ဧကံ၊ နိဿယေ
စတ္တာရိ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ စတ္တာရိ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၂၆၃။ ကုသလံ ဟေတုဉ္စေဝ သဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဟေတု
စေဝ သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတုဉ္စေဝ သဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဟေတု စေဝ
သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၅၆၀ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အဗျာကတံ ဟေတုဉ္ဇေဝ သဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု
စေဝ သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၆၄။ ဟေတုယာ တိဏိ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ တိဏိ။
(သံခိတ္တံ။)

နအဓိပတိယာ တိဏိ၊ နပုရေဇာတေ တိဏိ၊ နပစ္ဆာဇာတေ တိဏိ၊
နအာသေဝနေ တိဏိ၊ နဝိပါကေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတုအာရမ္မဏ အဓိပတိ

၂၆၅။ ကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော ကုသလဿ
ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော အကုသလဿ
ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု စေဝ သဟေတုကော စ ဓမ္မော အဗျာကတဿ
ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော ကုသလဿ ဟေတုဿ
စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော
ဟေတု စေဝ သဟေတုကော စ ဓမ္မော အကုသလဿ ဟေတုဿ စေဝ
သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော
ဟေတု စေဝ သဟေတုကော စ ဓမ္မော အဗျာကတဿ ဟေတုဿ စေဝ
သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော အကုသလဿ
ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
တိဏိ။

အဗျာကတော ဟေတု စေဝ သဟေတုကော စ ဓမ္မော အဗျာကတဿ
ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
တိဏိ။

ကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော ကုသလဿ ဟေတုဿ
စေဝ သဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော ဟေတု စေဝ သဟေတုကော စ ဓမ္မော အကုသလဿ ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု စေဝ သဟေတုကော စ ဓမ္မော အဗျာကတဿ ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၆၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊ သဟဇာတေ တီဏိ။ပ။ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)

သဟေတုကနဟေတုပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယစတုက္က-ဟေတု

၂၆၇။ ကုသလံ သဟေတုကဉ္စေဝ န စ ဟေတု ဓမ္မံ ပဋိစ္စ ကုသလော သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သဟေတုကဉ္စေဝ န စ ဟေတု ဓမ္မံ ပဋိစ္စ အကုသလော သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ သဟေတုကဉ္စေဝ န စ ဟေတု ဓမ္မံ ပဋိစ္စ အဗျာကတော သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၆၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ။ပ။ နဝိပ္ပယုတ္တေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၅၆၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အာရမ္မဏ

၂၆၉။ ကုသလော သဟေတုကော စေဝ န စ ဟေတု ဓမ္မော ကုသလဿ သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သဟေတုကော စေဝ န စ ဟေတု ဓမ္မော အကုသလဿ သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သဟေတုကော စေဝ န စ ဟေတု ဓမ္မော အဗျာကတဿ သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၇၀။ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ။ပ။ သဟဇာတေ တီဏိ။ပ။ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



ခ-ကုသလတ္တိက ၅-ဟေတုဟေတုသမ္ပယုတ္တဒုက

ခ-၇-ပဋိစ္စာဒိဝါရ ပစ္စယာစတုက္က-ဟေတု

၂၇၁။ ကုသလံ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၇၂။ ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ ဟေတုယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၂၇၃။ ကုသလော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော ကုသလဿ ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော အကုသလဿ ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော အဗျာကတဿ ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ ဓမ္မော ကုသလဿ ဟေတုဿ စေဝ ဟေတုသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၇၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၅၆၄ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ဟောတုသမ္ပယုတ္တနုဟောတုပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယာစတုက္က-ဟောတု

၂၇၅။ ကုသလံ ဟောတုသမ္ပယုတ္တဉ္စေ န စ ဟောတုံ ဓမ္မံ ပဋိစ္စ ကုသလော
ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁)

အကုသလံ ဟောတုသမ္ပယုတ္တဉ္စေ န စ ဟောတုံ ဓမ္မံ ပဋိစ္စ အကုသလော
ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (၁)

အဗျာကတံ ဟောတုသမ္ပယုတ္တဉ္စေ န စ ဟောတုံ ဓမ္မံ ပဋိစ္စ အဗျာကတော
ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ (သံခိတ္တံ။)

၂၇၆။ ဟောတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။
နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

အာရမ္မဏ

၂၇၇။ ကုသလော ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော
ကုသလဿ ဟောတုသမ္ပယုတ္တဿ စေ န စ ဟောတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော အကုသလဿ
ဟောတုသမ္ပယုတ္တဿ စေ န စ ဟောတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ တီဏိ။

အဗျာကတော ဟောတုသမ္ပယုတ္တော စေ န စ ဟောတု ဓမ္မော အဗျာ-
ကတဿ ဟောတုသမ္ပယုတ္တဿ စေ န စ ဟောတုဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၇၈။ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ။ပ။
သဟဇာတေ တီဏိ။ပ။ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္ထာရေတမ္ပံ။)

၁-ကုသလတ္တိက ၆-နဟေတုသဟေတုကဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုတ္ထ-ဟေတု

၂၇၉။ ကုသလံ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ ကုသလော နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ အကုသလော နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၈၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

အာရမ္မဏ

၂၈၁။ ကုသလော နဟေတု သဟေတုကော ဓမ္မော ကုသလဿ နဟေတုဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော နဟေတု သဟေတုကော ဓမ္မော အကုသလဿ နဟေတုဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော နဟေတု သဟေတုကော ဓမ္မော အဗျာကတဿ နဟေတုဿ သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၈၂။ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တ၊ အနန္တရေ ပဉ္စ။ပ။ သဟဇာတေ အညမညေ နိဿယေ တိဏိ၊ ဥပနိဿယေ နဝ၊ အာသေဝနေ တိဏိ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ဧကံ၊ အာဟာရေ။ပ။ သမ္ပယုတ္တေ တိဏိ။ပ။ အဝိဂတေ တိဏိ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

အာရမ္မဏပစ္စယာ နဟေတုယာ နဝ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

နဟေတုအဟေတုကပဒ-ဟေတု

၂၈၃။ အဗျာကတံ နဟေတု အဟေတုကံ ဓမ္မံ ပဋိစ္စ အဗျာကတော နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ။ပ။ နောဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၂၈၄။ အဗျာကတော နဟေတု အဟေတုကော ဓမ္မော အဗျာကတဿ နဟေတုဿ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

ဟေတုဂေါစ္ဆကံ နိဋ္ဌိတံ။



၁-ကုသလတ္တိက ၇-သပ္ပစ္စယဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က

၁။ ကုသလံ သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ ကုသလော သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ ကုသလော

သပ္ပစယော စ အဗျာကတော သပ္ပစယော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ (၃)

အကုသလံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အကုသလော သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပစယော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ သပ္ပစယဉ္စ အဗျာကတံ သပ္ပစယဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သပ္ပစယဉ္စ အဗျာကတံ သပ္ပစယဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၂။ ကုသလံ သပ္ပစယံ ဓမ္မံ ပဋိစ္စ ကုသလော သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁)

အကုသလံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အကုသလော သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၄။ အကုသလံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အကုသလော သပ္ပစယော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အဗျာကတံ သပ္ပစယံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပစယော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။
နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

၅၆၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ဟေတုပစ္စယာ နအာရမ္မဏေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၆။ ကုသလော သပ္ပစ္စယော ဓမ္မော ကုသလဿ သပ္ပစ္စယဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သပ္ပစ္စယော ဓမ္မော အကုသလဿ သပ္ပစ္စယဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သပ္ပစ္စယော ဓမ္မော အဗျာကတဿ သပ္ပစ္စယဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

၇။ ကုသလော သပ္ပစ္စယော ဓမ္မော ကုသလဿ သပ္ပစ္စယဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သပ္ပစ္စယော ဓမ္မော အကုသလဿ သပ္ပစ္စယဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သပ္ပစ္စယော ဓမ္မော အဗျာကတဿ သပ္ပစ္စယဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၈။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ၊ အနန္တရေ
သတ္တ။ပ။ သဟဇာတေ နဝ။ပ။ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တေရသ။
(သံခိတ္တံ။)

နဟေတုယာ ပန္နရသ၊ နအာရမ္မဏေ ပန္နရသ။ (သံခိတ္တံ။)

ဟေတုပစ္စယာ နအာရမ္မဏေ သတ္တ။ (သံခိတ္တံ။)

နဟေတုပစ္စယာ အာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၈-သင်္ခတဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၉။ ကုသလံ သင်္ခတံ ဓမ္မံ ပဋိစ္စ ကုသလော သင်္ခတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သပ္ပစ္စယဒုကသဒိသံ။)



၁-ကုသလတ္တိက ၉-သနိဒဿနဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁၀။ ကုသလံ အနိဒဿနံ ဓမ္မံ ပဋိစ္စ ကုသလော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အကုသလော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အဗျာကတော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အနိဒဿနဉ္စ အဗျာကတံ အနိဒဿနဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အနိဒဿနဉ္စ အဗျာကတံ အနိဒဿနဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၁၁။ ကုသလံ အနိဒဿနံ ဓမ္မံ ပဋိစ္စ ကုသလော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အကုသလံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အကုသလော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အဗျာကတော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂။ ဟေတုယာ န၀၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ န၀။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၁၃။ အကုသလံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အကုသလော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အဗျာကတံ အနိဒဿနံ ဓမ္မံ ပဋိစ္စ အဗျာကတော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၁၄။ ကုသလော အနိဒဿနော ဓမ္မော ကုသလဿ အနိဒဿနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော အနိဒဿနော ဓမ္မော အကုသလဿ အနိဒဿနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော အနိဒဿနော ဓမ္မော အဗျာကတဿ အနိဒဿနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၁၅။ ကုသလော အနိဒဿနော ဓမ္မော ကုသလဿ အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော အနိဒဿနော ဓမ္မော အကုသလဿ အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော အနိဒဿနော ဓမ္မော အဗျာကတဿ အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။ (သံခိတ္တံ။)

၁၆။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ၊ အနန္တရေ သတ္တ။ပ။ ဥပနိဿယေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၁၁-သပ္ပဋိဗဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၇။ အဗျာကတံ သပ္ပဋိဗံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပဋိဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၈။ ကုသလံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ ကုသလော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အကုသလော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အဗျာကတော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အပ္ပဋိဃန္တံ အဗျာကတံ အပ္ပဋိဃန္တံ ဓမ္မံ ပဋိစ္စံ အဗျာကတော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အပ္ပဋိဃန္တံ အဗျာကတံ အပ္ပဋိဃန္တံ ဓမ္မံ ပဋိစ္စံ အဗျာကတော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာရမ္မဏ

၁၉။ ကုသလံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ ကုသလော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အကုသလံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အကုသလော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အဗျာကတော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၂၀။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နယောတု

၂၁။ အကုသလံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အကုသလော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ နယောတုပစ္စယာ။ (၁)

အဗျာကတံ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စံ အဗျာကတော အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ နယောတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၂။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။
နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရ-
သဒိသံ။)

ဟေတု

၂၃။ ကုသလော အပ္ပဋိဇော ဓမ္မော ကုသလဿ အပ္ပဋိဇဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော အပ္ပဋိဇော ဓမ္မော အကုသလဿ အပ္ပဋိဇဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အပ္ပဋိဇော ဓမ္မော အဗျာကတဿ အပ္ပဋိဇဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၄။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ။ပ။
အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ
ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၁၁-ရူပီဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဇေတုက္က-ဟေတု

၂၅။ အဗျာကတံ ရူပိ ဓမ္မံ ပဋိစ္စ အဗျာကတော ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၆။ ကုသလံ အရူပိ ဓမ္မံ ပဋိစ္စ ကုသလော အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

အကုသလံ အရူပိ ဓမ္မံ ပဋိစ္စ အကုသလော အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁)

အဗျာကတံ အရူပိ ဓမ္မံ ပဋိစ္စ အဗျာကတော အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။
(သံခိတ္တံ။)

နဟေတုယာ ဒွေ၊ နအဓိပတိယာ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၂၈။ ကုသလော အရူပီ ဓမ္မော ကုသလဿ အရူပိဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

အကုသလော အရူပီ ဓမ္မော အကုသလဿ အရူပိဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အရူပီ ဓမ္မော အဗျာကတဿ အရူပိဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

ကုသလော အရူပီ ဓမ္မော ကုသလဿ အရူပိဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ တီဏိ။

အကုသလော အရူပီ ဓမ္မော အကုသလဿ အရူပိဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အရူပီ ဓမ္မော အဗျာကတဿ အရူပိဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ပ။
အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၃၀။ ကုသလံ လောကီယံ ဓမ္မံ ပဋိစ္စ ကုသလော လောကီယော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ လောကီယံ ဓမ္မံ ပဋိစ္စ အဗျာကတော

လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ လောကီယံ ဓမ္မံ ပဋိစ္စ ကုသလော လောကီယော စ အဗျာကတော လောကီယော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ လောကီယံ ဓမ္မံ ပဋိစ္စ အကုသလော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ လောကီယံ ဓမ္မံ ပဋိစ္စ အဗျာကတော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ လောကီယဉ္စ အဗျာကတံ လောကီယဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ လောကီယဉ္စ အဗျာကတံ လောကီယဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နပောတု

၃၂။ အကုသလံ လောကီယံ ဓမ္မံ ပဋိစ္စ အကုသလော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အဗျာကတံ လောကီယံ ဓမ္မံ ပဋိစ္စ အဗျာကတော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၃။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရ- သဒိသံ။)

ပောတု အာရမ္မဏ

၃၄။ ကုသလော လောကီယော ဓမ္မော ကုသလဿ လောကီယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော လောကီယော ဓမ္မော အကုသလဿ လောကီယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော လောကီယော ဓမ္မော အဗျာကတဿ လောကီယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၃၅။ ကုသလော လောကီယော ဓမ္မော ကုသလဿ လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော လောကီယော ဓမ္မော အကုသလဿ လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော လောကီယော ဓမ္မော အဗျာကတဿ လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၃၆။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

လောကုတ္တရပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယဓတုက္က-ဟေတု

၃၇။ ကုသလံ လောကုတ္တရံ ဓမ္မံ ပဋိစ္စ ကုသလော လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ လောကုတ္တရံ ဓမ္မံ ပဋိစ္စ အဗျာကတော လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၈။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

နအဓိပတိယာ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏာဒိ

၃၉။ ကုသလော လောကုတ္တရော ဓမ္မော ကုသလဿ လောကုတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော လောကုတ္တရော ဓမ္မော အဗျာကတဿ လောကုတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော လောကုတ္တရော ဓမ္မော အဗျာကတဿ လောကုတ္တရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော လောကုတ္တရော ဓမ္မော ကုသလဿ လောကုတ္တရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ကုသလော လောကုတ္တရော ဓမ္မော ကုသလဿ လောကုတ္တရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အဗျာကတော လောကုတ္တရော ဓမ္မော အဗျာကတဿ လောကုတ္တရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အဗျာကတော လောကုတ္တရော ဓမ္မော ကုသလဿ လောကုတ္တရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ကုသလော လောကုတ္တရော ဓမ္မော အဗျာကတဿ လောကုတ္တရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အဗျာကတော လောကုတ္တရော ဓမ္မော အဗျာကတဿ လောကုတ္တရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၄၀။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တိဏိ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ၊ အညမညေ ဒွေ၊ နိဿယေ ဒွေ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၁၃-ကေနနိဝိညေယျဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၄၁။ ကုသလံ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ ကုသလော ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ ကုသလော ကေနစိ ဝိညေယျော စ အဗျာကတော ကေနစိ ဝိညေယျော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ အကုသလော ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ ကေနစိ ဝိညေယျု အဗျာကတံ ကေနစိ ဝိညေယျု ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ကေနစ် ဝိညေယျဉ္စ အဗျာကတံ ကေနစ် ဝိညေယျဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၄၂။ ကုသလံ ကေနစ် ဝိညေယျံ ဓမ္မံ ပဋိစ္စ ကုသလော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အကုသလံ ကေနစ် ဝိညေယျံ ဓမ္မံ ပဋိစ္စ အကုသလော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ ကေနစ် ဝိညေယျံ ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၄၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

ပစ္စနိယ-နဟေတု

၄၄။ အကုသလံ ကေနစ် ဝိညေယျံ ဓမ္မံ ပဋိစ္စ အကုသလော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁)

အဗျာကတံ ကေနစ် ဝိညေယျံ ဓမ္မံ ပဋိစ္စ အဗျာကတော ကေနစ် ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၅။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စ-ဝါရသဒိသံ။)

ဟေတု

၄၆။ ကုသလော ကေနစ် ဝိညေယျော ဓမ္မော ကုသလဿ ကေနစ် ဝိညေယျဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော ကေနစ် ဝိညေယျော ဓမ္မော အကုသလဿ ကေနစ် ဝိညေယျဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော ကေနစ် ဝိညေယျော ဓမ္မော အဗျာကတဿ ကေနစ် ဝိညေယျဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၄၇။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၅၇၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၄၈။ ကုသလံ နကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ ကုသလော နကေနစိ
ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ကေနစိဝိညေယျသဒိသံ။)

ကုသလတ္တိကစူဠန္တရဒုကံ နိဋ္ဌိတံ။



၁-ကုသလတ္တိက ၁၄-အာသဝဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁။ အကုသလံ အာသဝံ ဓမ္မံ ပဋိစ္စ အကုသလော အာသဝေါ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ကုသလံ နောအာသဝံ ဓမ္မံ ပဋိစ္စ ကုသလော နောအာသဝေါ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ နောအာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော
နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ နောအာသဝံ ဓမ္မံ
ပဋိစ္စ ကုသလော နောအာသဝေါ စ အဗျာကတော နောအာသဝေါ စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ နောအာသဝံ ဓမ္မံ ပဋိစ္စ အကုသလော နောအာသဝေါ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ နောအာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော နောအာသဝေါ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နောအာသဝဉ္စ အဗျာကတံ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နောအာသဝဉ္စ အဗျာကတံ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာ-
ကတော နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာရမ္မဏာ

၃။ ကုသလံ နောအာသဝံ ဓမ္မံ ပဋိစ္စ ကုသလော နောအာသဝေါ ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အကုသလံ နောအာသဝံ ဓမ္မံ ပဋိစ္စ အကုသလော နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ နောအာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ပ။ နောဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၅။ ကုသလော နောအာသဝေါ ဓမ္မော ကုသလဿ နောအာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော နောအာသဝေါ ဓမ္မော အကုသလဿ နောအာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော နောအာသဝေါ ဓမ္မော အဗျာကတဿ နောအာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော နောအာသဝေါ ဓမ္မော ကုသလဿ နောအာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၆။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတမ္ပံ။)

၁-ကုသလတ္တိက ၁၅-သာသဝဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က-ဟေတု

၇။ ကုသလံ သာသဝံ ဓမ္မံ ပဋိစ္စ ကုသလော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ သာသဝံ ဓမ္မံ ပဋိစ္စ အကုသလော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

၅၈၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အဗျာကတံ သာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ သာသဝဉ္စ အဗျာကတံ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သာသဝဉ္စ အဗျာကတံ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

နဟေတုယာ ဒွေ၊ နအာရမ္မဏေ ပဉ္စ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၉။ ကုသလော သာသဝေါ ဓမ္မော ကုသလဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော သာသဝေါ ဓမ္မော အကုသလဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော သာသဝေါ ဓမ္မော အဗျာကတဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။) (ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

အနာသဝပဒ ၁-၇-ပဋိစ္စာဒိဝါရ

ပစ္စယာစတုက္က-ဟေတု

၁၀။ ကုသလံ အနာသဝံ ဓမ္မံ ပဋိစ္စ ကုသလော အနာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အနာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော အနာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၁။ ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏာဒိ

၁၂။ ကုသလော အနာသဝေါ ဓမ္မော ကုသလဿ အနာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနာသဝေါ ဓမ္မော အဗျာကတဿ အနာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနာသဝေါ ဓမ္မော အဗျာကတဿ အနာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အနာသဝေါ ဓမ္မော ကုသလဿ အနာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ကုသလော အနာသဝေါ ဓမ္မော ကုသလဿ အနာသဝဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနာသဝေါ ဓမ္မော အဗျာကတဿ အနာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အဗျာကတော အနာသဝေါ ဓမ္မော ကုသလဿ အနာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ကုသလော အနာသဝေါ ဓမ္မော အဗျာကတဿ အနာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနာသဝေါ ဓမ္မော အဗျာကတဿ အနာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ၊ အညမညေ ဒွေ၊ နိဿယေ ဒွေ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၁၆-အာသဝသမ္ပယုတ္တဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၁၄။ အကုသလံ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အကုသလော အာသဝ-သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၅။ ကုသလံ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ကုသလော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ကုသလော အာသဝဝိပ္ပယုတ္တော စ အဗျာကတော အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အာသဝဝိပ္ပယုတ္တန္တု အဗျာကတံ အာသဝဝိပ္ပယုတ္တန္တု ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အာသဝဝိပ္ပယုတ္တန္တု အဗျာကတံ အာသဝဝိပ္ပယုတ္တန္တု ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၆။ ဟေတုယာ သတ္တံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ သတ္တံ။ပ။ အဝိဂတေ သတ္တံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၁၇။ ကုသလော အာသဝဝိပ္ပယုတ္တော ဓမ္မော ကုသလဿ အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော အာသဝဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁၉။ အကုသလံ အာသဝဉ္ဇေ သာသဝဉ္ဇေ ဓမ္မံ ပဋိစ္စ အကုသလော အာသဝေါ စေဝ သာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၀။ ကုသလံ သာသဝဉ္ဇေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ ကုသလော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ သာသဝဉ္ဇေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အကုသလော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ သာသဝဉ္ဇေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ သာသဝဉ္ဇေ နော စ အာသဝဉ္ဇေ အဗျာကတံ သာသဝဉ္ဇေ နော စ အာသဝဉ္ဇေ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သာသဝဉ္ဇေ နော စ အာသဝဉ္ဇေ အဗျာကတံ သာသဝဉ္ဇေ နော စ အာသဝဉ္ဇေ ဓမ္မံ ပဋိစ္စ အဗျာကတော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၁။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသံ။)

၂၂။ ကုသလော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ကုသလဿ သာသဝဿ စေဝ နော စ အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော အကုသလဿ သာသဝဿ စေဝ နော စ အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သာသဝေါ စေ နော စ အာသဝေါ ဓမ္မော အဗျာကတဿ သာသဝဿ စေ နော စ အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၃။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၁၈-အာသဝအာသဝသမ္ပယုတ္တဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၄။ အကုသလံ အာသဝဉ္စေ အာသဝသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အကုသလော အာသဝေါ စေ အာသဝသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၅။ အကုသလံ အာသဝသမ္ပယုတ္တဉ္စေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အကုသလော အာသဝသမ္ပယုတ္တော စေ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၆။ ကုသလံ အာသဝဝိပ္ပယုတ္တံ သာသဝံ ဓမ္မံ ပဋိစ္စ ကုသလော အာသဝဝိပ္ပယုတ္တော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ အာသဝဝိပ္ပယုတ္တံ သာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အာသဝဝိပ္ပယုတ္တံ သာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အာသဝဝိပ္ပယုတ္တံ သာသဝဉ္စ အဗျာကတံ အာသဝဝိပ္ပယုတ္တံ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပ္ပယုတ္တော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အာသဝဝိပွယုတ္တံ သာသဝဉ္စ အဗျာကတံ အာသဝဝိပွယုတ္တံ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပွယုတ္တော သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၇။ ဟေတုယာ သတ္တ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၂၈။ ကုသလော အာသဝဝိပွယုတ္တော သာသဝေါ ဓမ္မော ကုသလဿ အာသဝဝိပွယုတ္တဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော အာသဝဝိပွယုတ္တော သာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပွယုတ္တဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပွယုတ္တော သာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပွယုတ္တဿ သာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၂၉။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ စတ္တာရိ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၃၀။ ကုသလံ အာသဝဝိပွယုတ္တံ အနာသဝံ ဓမ္မံ ပဋိစ္စ ကုသလော အာသဝဝိပွယုတ္တော အနာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အာသဝဝိပွယုတ္တံ အနာသဝံ ဓမ္မံ ပဋိစ္စ အဗျာကတော အာသဝဝိပွယုတ္တော အနာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၃၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။) (သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏာဒိ

၃၂။ ကုသလော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော ကုသလဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော ကုသလဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ကုသလော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော ကုသလဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော ကုသလဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ကုသလော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အာသဝဝိပ္ပယုတ္တော အနာသဝေါ ဓမ္မော အဗျာကတဿ အာသဝဝိပ္ပယုတ္တဿ အနာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

(သံခိတ္တံ။)

၃၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ၊ အညမညေ ဒွေ၊ နိဿယေ ဒွေ၊ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

ကုသလတ္တိကအာသဝဂေါစ္ဆကံ နိဋ္ဌိတံ။

၁-ကုသလတ္တိက ၂၀-၅၄-သညောဇနာဒိဒုက

၃၄။ အကုသလံ သညောဇနံ ဓမ္မံ ပဋိစ္စ။ပ။ အကုသလံ ဂန္တံ။ ဩဃံ။
ယောဂံ။ နိဝရဏံ။

ကုသလံ နောပရာမာသံ ဓမ္မံ ပဋိစ္စ ကုသလော နောပရာမာသော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (အာသဝဂေါစ္စကသဒိသံ။) ဒိဋ္ဌိံ ပဋိစ္စ ဒိဋ္ဌိံ န
ဥပ္ပဇ္ဇတိ။

ကုသလတ္တိကေ ဆ ဂေါစ္စကံ နိဋ္ဌိတံ။



၁-ကုသလတ္တိက ၅၅-သာရမ္မဏဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၁။ ကုသလံ သာရမ္မဏံ ဓမ္မံ ပဋိစ္စ ကုသလော သာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သာရမ္မဏံ ဓမ္မံ ပဋိစ္စ အကုသလော သာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ သာရမ္မဏံ ဓမ္မံ ပဋိစ္စ အဗျာကတော သာရမ္မဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။
သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၃။ ကုသလော သာရမ္မဏော ဓမ္မော ကုသလဿ သာရမ္မဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော သာရမ္မဏော ဓမ္မော အကုသလဿ သာရမ္မဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော သာရမ္မဏော ဓမ္မော အဗျာကတဿ သာရမ္မဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

၅၈၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ကုသလော သာရမ္မဏော ဓမ္မော ကုသလဿ သာရမ္မဏဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ပ။ အဝိဂတေ
တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

ဟေတု သဟဇာတာဒိ

၅။ အဗျာကတံ အနာရမ္မဏံ ဓမ္မံ ပဋိစ္စ အဗျာကတော အနာရမ္မဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၆။ အဗျာကတော အနာရမ္မဏော ဓမ္မော အဗျာကတဿ အနာရမ္မဏဿ
ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။
နိဿယပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ အတ္တိပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ (သဗ္ဗတ္ထ
ဧကံ။ သံခိတ္တံ။)



၁-ကုသလတ္တိက ၅၆-ခိတ္တဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတေက္က

၇။ ကုသလော စိတ္တာ ဓမ္မော ကုသလဿ စိတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ (သံခိတ္တံ။)

နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၈။ ကုသလံ နောစိတ္တံ ဓမ္မံ ပဋိစ္စ ကုသလော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ နောစိတ္တံ ဓမ္မံ ပဋိစ္စ အကုသလော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ နောစိတ္တံ ဓမ္မံ ပဋိစ္စ အဗျာကတော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နောစိတ္တန္တု အဗျာကတံ နောစိတ္တန္တု ဓမ္မံ ပဋိစ္စ အဗျာကတော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နောစိတ္တန္တု အဗျာကတံ နောစိတ္တန္တု ဓမ္မံ ပဋိစ္စ အဗျာကတော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နောစိတ္တံ ဓမ္မံ ပဋိစ္စ ကုသလော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (သံခိတ္တံ။)

၉။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၀။ ကုသလော နောစိတ္တော ဓမ္မော ကုသလဿ နောစိတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)



၁-၇-ပဋိစ္စာဒိဝါရ ပစ္စယခတုက္က

၁၁။ ကုသလံ စေတသိကံ ဓမ္မံ ပဋိစ္စ ကုသလော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ စေတသိကံ ဓမ္မံ ပဋိစ္စ အကုသလော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၅၉၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အဗျာကတံ စေတသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၂။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ (သံခိတ္တံ။ သဟဇာတ-ဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၁၃။ ကုသလော စေတသိကော ဓမ္မော ကုသလဿ စေတသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော စေတသိကော ဓမ္မော အကုသလဿ စေတသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော စေတသိကော ဓမ္မော အဗျာကတဿ စေတသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော စေတသိကော ဓမ္မော ကုသလဿ စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော စေတသိကော ဓမ္မော အကုသလဿ စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော စေတသိကော ဓမ္မော အဗျာကတဿ စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၄။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)

၁၅။ ကုသလံ အစေတသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အစေတသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အစေတသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အစေတသိက္ခန္ဓ အဗျာကတံ အစေတသိက္ခန္ဓ ဓမ္မံ ပဋိစ္စ အဗျာကတော အစေတသိက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အစေတသိက္ခန္ဓ အဗျာကတံ အစေတသိက္ခန္ဓ ဓမ္မံ ပဋိစ္စ အဗျာကတော အစေတသိက္ခော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ပဉ္စ။

နဟေတုယာ ဧကံ၊ နအာရမ္မဏေ ပဉ္စ၊ နောဝိဂတေ ပဉ္စ။

(သဟဇာတဝါရမ္မိ။ပ။ ပညာဝါရမ္မိ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၅၈-၆၅-စိတ္တသမ္ပယုတ္တာဒိဒုက

၁-၇-ပဋိစ္စာဒိဝါရ

၁၇။ ကုသလံ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသံသဋ္ဌံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသဟာဘုံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တာနုပရိဝတ္တိံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာဘုံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ ဓမ္မံ ပဋိစ္စ ကုသလော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပညာဝါရမ္မိ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၆၆-အဇ္ဈတ္တိကဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဒေတုက္က

၁၈။ အဗျာကတံ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ သဟဇာတေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၉။ ကုသလော အဇ္ဈတ္တိကော ဓမ္မော ကုသလဿ အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော အဇ္ဈတ္တိကော ဓမ္မော အကုသလဿ အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော အဇ္ဈတ္တိကော ဓမ္မော အဗျာကတဿ အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

အကုသလော အဇ္ဈတ္တိကော ဓမ္မော အကုသလဿ အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အဇ္ဈတ္တိကော ဓမ္မော အဗျာကတဿ အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၀။ အာရမ္မဏေ နဝ။ပ။ ပုရေဇာတေ တီဏိ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၂၁။ ကုသလံ ဗာဟိရံ ဓမ္မံ ပဋိစ္စ ကုသလော ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၂၂။ ကုသလော ဗာဟိရော ဓမ္မော ကုသလဿ ဗာဟိရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ သတ္တံ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)
(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၆၇-ဥပါဒါဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၃။ အဗျာကတော ဥပါဒါ ဓမ္မော အဗျာကတဿ ဥပါဒါ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ အတ္ထိပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

အာဟာရေ ဧကံ၊ ဣန္ဒြိယေ အတ္ထိယာ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၂၄။ ကုသလံ နောဥပါဒါ ဓမ္မံ ပဋိစ္စ ကုသလော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ နောဥပါဒါ ဓမ္မံ ပဋိစ္စ အကုသလော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ နောဥပါဒါ ဓမ္မံ ပဋိစ္စ အဗျာကတော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နောဥပါဒါ စ အဗျာကတံ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ အဗျာကတော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နောဥပါဒါ စ အဗျာကတံ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ အဗျာကတော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅။ ဟေတုယာ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၂၆။ ကုသလော နောဥပါဒါ ဓမ္မော ကုသလဿ နောဥပါဒါ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော နောဥပါဒါ ဓမ္မော အကုသလဿ နောဥပါဒါ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော နောဥပါဒါ ဓမ္မော အဗျာကတဿ နောဥပါဒါ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၂၇။ ကုသလော နောဥပါဒါ ဓမ္မော ကုသလဿ နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော နောဥပါဒါ ဓမ္မော အကုသလဿ နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော နောဥပါဒါ ဓမ္မော အဗျာကတဿ နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၂၈။ ဟေတုယာ သတ္တံ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ။ပ။ အဝိဂတေ ဧကာဒသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၆၈-ဥပါဒိန္နဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၉။ အဗျာကတံ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ အဗျာကတော ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၃၀။ ကုသလံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ ကုသလော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အကုသလံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အကုသလော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အဗျာကတံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အဗျာကတော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အနုပါဒိန္နံ အဗျာကတံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အဗျာကတော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အနုပါဒိန္နံ အဗျာကတံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အဗျာကတော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

ဟေတု အာရမ္မဏ

၃၂။ ကုသလော အနုပါဒိန္နော ဓမ္မော ကုသလဿ အနုပါဒိန္နဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော အနုပါဒိန္နော ဓမ္မော အကုသလဿ အနုပါဒိန္နဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော အနုပါဒိန္နော ဓမ္မော အဗျာကတဿ အနုပါဒိန္နဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

၃၃။ ကုသလော အနုပါဒိန္နော ဓမ္မော ကုသလဿ အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော အနုပါဒိန္နော ဓမ္မော အကုသလဿ အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော အနုပါဒိန္နော ဓမ္မော အဗျာကတဿ အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အနုပါဒိန္နော ဓမ္မော ကုသလဿ အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အနုပါဒိန္နော ဓမ္မော အကုသလဿ အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။ (သံခိတ္တံ။)

၃၄။ ဟေတုယာ သတ္တံ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ၊ အနန္တရေ ဆ။ပ။ သဟဇာတေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ။ပ။ အဝိဂတေ ဧကာဒသ။ (သံခိတ္တံ။)

ကုသလတ္တိကမဟန္တရဒုကံ နိဋ္ဌိတံ။

၁-ကုသလတ္တိက ၆၉-၇၄-ဥပါဒါနဒုက

၃၅။ အကုသလံ ဥပါဒါနံ ဓမ္မံ ပဋိစ္စ အကုသလော ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (ဥပါဒါနဂေါစ္ဆကံ ဝိတ္တာရေတမ္ပံ။)

ကုသလတ္တိကဥပါဒါနဂေါစ္ဆကံ နိဋ္ဌိတံ။

၁-ကုသလတ္တိက ၇၅-ကိလေသဒုက

၁-၇-ပဋိန္ဒာဒိဝါရ ပစ္စယဓတုက္က

၁။ အကုသလံ ကိလေသံ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ကုသလံ နောက်လေသံ ဓမ္မံ ပဋိစ္စ ကုသလော နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ နောက်လေသံ ဓမ္မံ ပဋိစ္စ အကုသလော နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ နောက်လေသံ ဓမ္မံ ပဋိစ္စ အဗျာကတော နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နောက်လေသည့် အဗျာကတံ နောက်လေသည့် ဓမ္မံ ပဋိစ္စ အဗျာကတော နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နောက်လေသည့် အဗျာကတံ နောက်လေသည့် ဓမ္မံ ပဋိစ္စ အဗျာကတော နောက်လေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စ-ဝါရသဒိသံ။)

၄။ ကုသလော နောက်လေသော ဓမ္မော ကုသလဿ နောက်လေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော နောက်လေသော ဓမ္မော အဗျာကတဿ နောက်လေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၅။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၇၆-သံကိလေသိကဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၆။ ကုသလံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ ကုသလော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ အကုသလော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ သံကိလေသိကဉ္စ အဗျာကတံ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သံကိလေသိကဉ္စ အဗျာကတံ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၈။ ကုသလော သံကိလေသိကော ဓမ္မော အကုသလဿ သံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သံကိလေသိကော ဓမ္မော အကုသလဿ သံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သံကိလေသိကော ဓမ္မော အဗျာကတဿ သံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၉။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁၀။ ကုသလံ အသံကိလေသိကံ ဓမ္မံ ပဋိစ္စ ကုသလော အသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အသံကိလေသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၁၂။ ကုသလော အသံကိလေသိကော ဓမ္မော ကုသလဿ အသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အသံကိလေသိကော ဓမ္မော အဗျာကတဿ အသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အသံကိလေသိကော ဓမ္မော အဗျာကတဿ အသံကိလေသိ-
ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အသံ-
ကိလေသိကော ဓမ္မော ကုသလဿ အသံကိလေသိကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၂) (သံခိတ္တံ။)

၁၃။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ
ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ ယထာ
ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၇၇-သံကိလိဋ္ဌဒုက

၁-၇-ပဋိစ္စာဒိဝါရ ဟေတုအာရမ္မဏ

၁၄။ အကုသလံ သံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အကုသလော သံကိလိဋ္ဌော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၅။ ကုသလံ အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ ကုသလော အသံကိလိဋ္ဌော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အဗျာကတော
အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ အသံကိလိဋ္ဌံ
ဓမ္မံ ပဋိစ္စ ကုသလော အသံကိလိဋ္ဌော စ အဗျာကတော အသံကိလိဋ္ဌော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဗျာကတံ အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အဗျာကတော အသံကိလိဋ္ဌော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ အသံကိလိဋ္ဌံ အဗျာကတံ အသံကိလိဋ္ဌံ
ဓမ္မံ ပဋိစ္စ အဗျာကတော အသံကိလိဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၂)

၁၆။ ကုသလံ အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ ကုသလော အသံကိလိဋ္ဌော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ အသံကိလိဋ္ဌံ ဓမ္မံ ပဋိစ္စ အဗျာကတော အသံကိလိဋ္ဌော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၁-ကုသလတ္တိက ၇၉-ကိလေသသံကိလေသိကဒုက ၅၉၉

၁၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၁၈။ ကုသလော အသံကိလိဋ္ဌော ဓမ္မော ကုသလဿ အသံကိလိဋ္ဌဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အသံကိလိဋ္ဌော ဓမ္မော အဗျာကတဿ အသံကိလိဋ္ဌဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော အသံကိလိဋ္ဌော ဓမ္မော ကုသလဿ အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။

အဗျာကတော အသံကိလိဋ္ဌော ဓမ္မော အဗျာကတဿ အသံကိလိဋ္ဌဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒွေ။ (သံခိတ္တံ။)

၁၉။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ။ပ။ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၇၈-ကိလေသသမ္ပယုတ္တဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၂၀။ အကုသလံ ကိလေသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသ- သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံကိလိဋ္ဌဒုကသဒိသံ။)

၁-ကုသလတ္တိက ၇၉-ကိလေသသံကိလေသိကဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၂၁။ အကုသလံ ကိလေသဉ္စေဝ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသော စေဝ သံကိလေသိကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၂။ ကုသလံ သံကိလေသိကဉ္စေ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ ကုသလော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ သံကိလေသိကဉ္စေ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ အကုသလော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ သံကိလေသိကဉ္စေ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ကုသလံ သံကိလေသိကဉ္စေ နော စ ကိလေသဉ္စ အဗျာကတံ သံကိလေသိ- ကဉ္စေ နော စ ကိလေသဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သံကိလေသိကဉ္စေ နော စ ကိလေသဉ္စ အဗျာကတံ သံကိလေသိကဉ္စေ နော စ ကိလေသဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၂၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၂၄။ ကုသလော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော ကုသလဿ သံကိလေသိကဿ စေ နော စ ကိလေသဿ ဓမ္မဿ ဟေတု- ပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သံကိလေသိကော စေ နော စ ကိလေသော ဓမ္မော အဗျာကတဿ သံကိလေသိကဿ စေ နော စ ကိလေသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၅။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၈၁-ကိလေသကိလေသသမ္ပယုတ္တဒုက ၆၀၁

၁-ကုသလတ္တိက ၈၁-ကိလေသသံကိလိဋ္ဌဒုက

၁-ပဋိစ္စခါရ-ဟေတု

၂၆။ အကုသလံ ကိလေသဉ္စေဝ သံကိလိဋ္ဌဉ္စေဝ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသော စေဝ သံကိလိဋ္ဌော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၇။ အကုသလံ သံကိလိဋ္ဌဉ္စေဝ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ အကုသလော သံကိလိဋ္ဌော စေဝ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၁-ကုသလတ္တိက ၈၁-ကိလေသကိလေသသမ္ပယုတ္တဒုက

၁-ပဋိစ္စခါရ-ဟေတု

၂၈။ အကုသလံ ကိလေသဉ္စေဝ ကိလေသသမ္ပယုတ္တဉ္စေဝ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂၉။ အကုသလံ ကိလေသသမ္ပယုတ္တဉ္စေဝ နော စ ကိလေသံ ဓမ္မံ ပဋိစ္စ အကုသလော ကိလေသသမ္ပယုတ္တော စေဝ နော စ ကိလေသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၆၀၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁-ကုသလတ္တိက ၈၂-ကိလေသဝိပွယုတ္တသံကိလေသိကဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၃၀။ ကုသလံ ကိလေသဝိပွယုတ္တံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ ကုသလော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကိလေသဝိပွယုတ္တံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကိလေသဝိပွယုတ္တံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ ကုသလော ကိလေသဝိပွယုတ္တော သံကိလေသိကော စ အဗျာကတော ကိလေသဝိပွယုတ္တော သံကိလေသိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အဗျာကတံ ကိလေသဝိပွယုတ္တံ သံကိလေသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ ကိလေသဝိပွယုတ္တံ သံကိလေသိကဉ္စ အဗျာကတံ ကိလေသဝိပွယုတ္တံ သံကိလေသိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၃၂။ ကုသလော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော ကုသလဿ ကိလေသဝိပွယုတ္တဿ သံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော ကိလေသဝိပွယုတ္တော သံကိလေသိကော ဓမ္မော အဗျာကတဿ ကိလေသဝိပွယုတ္တဿ သံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၃၄။ ကုသလံ ကိလေသဝိပွယုတ္တံ အသံကိလေသိကံ ဓမ္မံ ပဋိစ္စ ကုသလော ကိလေသဝိပွယုတ္တော အသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

အဗျာကတံ ကိလေသဝိပ္ပယုတ္တံ အသံကိလေသိကံ ဓမ္မံ ပဋိစ္စ အဗျာကတော ကိလေသဝိပ္ပယုတ္တော အသံကိလေသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၃၅။ ကုသလော ကိလေသဝိပ္ပယုတ္တော အသံကိလေသိကော ဓမ္မော ကုသလဿ ကိလေသဝိပ္ပယုတ္တဿ အသံကိလေသိကဿ ဓမ္မဿ ဟေတု- ပစ္စယေန ပစ္စယော။ (၁)

အဗျာကတော ကိလေသဝိပ္ပယုတ္တော အသံကိလေသိကော ဓမ္မော အဗျာ- ကတဿ ကိလေသဝိပ္ပယုတ္တဿ အသံကိလေသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၆။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တိဏိ၊ အနန္တရေ ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

ကုသလတ္တိကကိလေသဂေါစ္ဆကံ နိဋ္ဌိတံ။

၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၁။ အကုသလံ ဒဿနေန ပဟာတမ္ပံ ဓမ္မံ ပဋိစ္စ အကုသလော ဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၂။ ကုသလံ နဒဿနေန ပဟာတမ္ပံ ဓမ္မံ ပဋိစ္စ ကုသလော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အကုသလံ နဒဿနေန ပဟာတမ္ပံ ဓမ္မံ ပဋိစ္စ အကုသလော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အဗျာကတံ နဒဿနေန ပဟာတမ္ပံ ဓမ္မံ ပဋိစ္စ အဗျာကတော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နဒဿနေန ပဟာတဗ္ဗန္ဓ အဗျာကတံ နဒဿနေန ပဟာတဗ္ဗန္ဓ ဓမ္မံ ပဋိစ္စ အဗျာကတော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ (၁)

အကုသလံ နဒဿနေန ပဟာတဗ္ဗန္ဓ အဗျာကတံ နဒဿနေန ပဟာတဗ္ဗန္ဓ ဓမ္မံ ပဋိစ္စ အဗျာကတော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု- ပစ္စယာ။ (၁)

၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၄။ ကုသလော နဒဿနေန ပဟာတဗ္ဗော ဓမ္မော ကုသလဿ နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော နဒဿနေန ပဟာတဗ္ဗော ဓမ္မော အကုသလဿ နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကထော နဒဿနေန ပဟာတဗ္ဗော ဓမ္မော အဗျာကတဿ နဒဿနေန ပဟာတဗ္ဗဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၅။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ဒသ၊ အနန္တရေ သတ္တ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁-ကုသလတ္တိက ၈၄-ဘာဝနာယပဟာတဗ္ဗဒုက

၁-ပဋိစ္စဝါရ-ဟေတု

၆။ အကုသလံ ဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ အကုသလော ဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၇။ ကုသလံ နဘာဝနာယ ပဟာတဗ္ဗံ ဓမ္မံ ပဋိစ္စ ကုသလော နဘာဝနာယ ပဟာတဗ္ဗော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ဘိ။ပ။ ပညာဝါရမ္ဘိ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၈၅-ဒဿနေနပဟာတဗ္ဗဟေတုကဒုက

၁-ပဋိစ္စဝါရ-ဟေတု

၈။ အကုသလံ ဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ အကုသလော ဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉။ ကုသလံ နဒဿနေန ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ကုသလော နဒဿနေန ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)



၁-ကုသလတ္တိက ၈၆-ဘာဝနာယပဟာတဗ္ဗဟေတုကဒုက

၁-ပဋိစ္စဝါရ ပစ္စယဒေတုက္က

၁၀။ အကုသလံ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ အကုသလော ဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၁။ ကုသလံ နဘာဝနာယ ပဟာတဗ္ဗဟေတုကံ ဓမ္မံ ပဋိစ္စ ကုသလော နဘာဝနာယ ပဟာတဗ္ဗဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ ဝိတ္တာရေတဗ္ဗံ။)



၁-ကုသလတ္တိက ၈၇-သဝိတက္ကဒုက

၁-၇-ပဋိစ္စာဒိဝါရ ဟေတုအာရမ္မဏ

၁၂။ ကုသလံ သဝိတက္ကံ ဓမ္မံ ပဋိစ္စ ကုသလော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သဝိတက္ကံ ဓမ္မံ ပဋိစ္စ အကုသလော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ သဝိတက္ကံ ဓမ္မံ ပဋိစ္စ အဗျာကတော သဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၄။ ကုသလော သဝိတက္ကော ဓမ္မော ကုသလဿ သဝိတက္ကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော သဝိတက္ကော ဓမ္မော အကုသလဿ သဝိတက္ကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော သဝိတက္ကော ဓမ္မော အဗျာကတဿ သဝိတက္ကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော သဝိတက္ကော ဓမ္မော ကုသလဿ သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သဝိတက္ကော ဓမ္မော အကုသလဿ သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သဝိတက္ကော ဓမ္မော အဗျာကတဿ သဝိတက္ကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ သတ္တံ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

အဝိတက္ကပဒ-ဟေတု

၁၆။ ကုသလံ အဝိတက္ကံ ဓမ္မံ ပဋိစ္စ ကုသလော အဝိတက္ကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ သတ္တ၊ အာရမ္မဏေ ဒွေ။ပ။ ဝိပါကေ ဧကံ၊ အဝိဂတေ သတ္တ။
(သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၇။ ကုသလော အဝိတက္ကော ဓမ္မော ကုသလဿ အဝိတက္ကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အဝိတက္ကော ဓမ္မော အဗျာကတဿ အဝိတက္ကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၁၈။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။
ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁-ကုသလတ္တိက ၈၈-သဝိစာရဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၁၉။ ကုသလံ သဝိစာရံ ဓမ္မံ ပဋိစ္စ ကုသလော သဝိစာရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ကုသလသဝိတက္ကသဒိသံ။)



၁-ကုသလတ္တိက ၈၉-သပ္ပိတိကဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၂၀။ ကုသလံ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ ကုသလော သပ္ပိတိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ အကုသလော သပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

အဗျာကတံ သပ္ပိတိကံ ဓမ္မံ ပဋိစ္စ အဗျာကတော သပ္ပိတိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၀၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၂၁။ ဟေတုယာ တိဏိ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ တိဏိ။
(သံခိတ္တံ။ သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၂၂။ ကုသလော သပ္ပိတိကော ဓမ္မော ကုသလဿ သပ္ပိတိကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အကုသလော သပ္ပိတိကော ဓမ္မော အကုသလဿ သပ္ပိတိကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော သပ္ပိတိကော ဓမ္မော အဗျာကတဿ သပ္ပိတိကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၂၃။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တိဏိ။
(သံခိတ္တံ။)

အပ္ပိတိကပဒ-ဟေတု

၂၄။ ကုသလံ အပ္ပိတိကံ ဓမ္မံ ပဋိစ္စ ကုသလော အပ္ပိတိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အကုသလံ အပ္ပိတိကံ ဓမ္မံ ပဋိစ္စ အကုသလော အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

အဗျာကတံ အပ္ပိတိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အပ္ပိတိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အပ္ပိတိကဉ္စ အဗျာကတံ အပ္ပိတိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အပ္ပိတိကဉ္စ အဗျာကတံ အပ္ပိတိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
အပ္ပိတိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၅။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။
သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၂၆။ ကုသလော အပ္ပိတိကော ဓမ္မော ကုသလဿ အပ္ပိတိကဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။
ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၉၁-၉၂-ပီတိသဟဂတာဒိဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၂၇။ ကုသလံ ပီတိသဟဂတံ ဓမ္မံ ပဋိစ္စ ကုသလော ပီတိသဟဂတော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ နပီတိသဟဂတံ ဓမ္မံ ပဋိစ္စ။ပ။
ကုသလံ သုခသဟဂတံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ နသုခသဟဂတံ ဓမ္မံ ပဋိစ္စ။ပ။
ကုသလံ ဥပေက္ခာသဟဂတံ ဓမ္မံ ပဋိစ္စ။ပ။ ကုသလံ နဥပေက္ခာသဟဂတံ ဓမ္မံ
ပဋိစ္စ။ (သံခိတ္တံ။)

၁-ကုသလတ္တိက ၉၃-ကာမာဝစရဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၂၈။ ကုသလံ ကာမာဝစရံ ဓမ္မံ ပဋိစ္စ ကုသလော ကာမာဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကာမာဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော
ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ ကုသလံ ကာမာဝစရံ ဓမ္မံ
ပဋိစ္စ ကုသလော ကာမာဝစရော စ အဗျာကတော ကာမာဝစရော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အကုသလံ ကာမာဝစရံ ဓမ္မံ ပဋိစ္စ အကုသလော ကာမာဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အဗျာကတံ ကာမာဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော ကာမာဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ ကာမာဝစရဉ္စ အဗျာကတံ ကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ကာမာဝစရဉ္စ အဗျာကတံ ကာမာဝစရဉ္စ ဓမ္မံ ပဋိစ္စ အဗျာ-
ကတော ကာမာဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၂၉။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။
သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၃၀။ ကုသလော ကာမာဝစရော ဓမ္မော ကုသလဿ ကာမာဝစရဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော ကာမာဝစရော ဓမ္မော ကုသလဿ ကာမာဝစရဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော ကာမာဝစရော ဓမ္မော အဗျာကတဿ ကာမာဝစရဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၁။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

န ကာမာဝစရပဒ-ဟေတု အာရမ္မဏ

၃၂။ ကုသလံ နကာမာဝစရံ ဓမ္မံ ပဋိစ္စ ကုသလော နကာမာဝစရော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ နကာမာဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော နကာမာဝစရော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။
သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၃၃။ ကုသလော နကာမာဝစရော ဓမ္မော ကုသလဿ နကာမာဝစရဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော နကာမာဝစရော ဓမ္မော အဗျာကတဿ နကာမာဝစရဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ကုသလော နကာမာဝစရော ဓမ္မော ကုသလဿ နကာမာဝစရဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ။ ကုသလော နကာမာဝစရော ဓမ္မော
အဗျာကတဿ နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဗျာကတော နကာမာဝစရော ဓမ္မော အဗျာကတဿ နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော နကာမာဝစရော ဓမ္မော ကုသလဿ နကာမာဝစရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၃၄။ ဟေတုယာ ဒွေ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တီဏိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၉၄-ရူပါဝစရဒုက

၁-၇-ပဋိန္ဒာဒိဝါရ ပစ္စယစတုက္က-ဟေတု

၃၅။ ကုသလံ ရူပါဝစရံ ဓမ္မံ ပဋိစ္စ ကုသလော ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ ရူပါဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော ရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

၃၆။ ကုသလံ နရူပါဝစရံ ဓမ္မံ ပဋိစ္စ ကုသလော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ နရူပါဝစရံ ဓမ္မံ ပဋိစ္စ အကုသလော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ နရူပါဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နရူပါဝစရဉ္စ အဗျာကတံ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နရူပါဝစရဉ္စ အဗျာကတံ နရူပါဝစရဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော နရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၆၁၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၃၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၃၈။ ကုသလော နရူပါဝစရော ဓမ္မော ကုသလဿ နရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော နရူပါဝစရော ဓမ္မော အကုသလဿ နရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော နရူပါဝစရော ဓမ္မော အဗျာကတဿ နရူပါဝစရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၃၉။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၉၅-အရူပါဝစရဒုက

၁-ပဋိစ္စဝါရ ပစ္စယဒေသနာ

၄၀။ ကုသလံ အရူပါဝစရံ ဓမ္မံ ပဋိစ္စ ကုသလော အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အရူပါဝစရံ ဓမ္မံ ပဋိစ္စ အဗျာကတော အရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ နအရူပါဝစရံ ဓမ္မံ ပဋိစ္စ ကုသလော နအရူပါဝစရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ရူပါဝစရဒုကသဒိသံ။)

၁-ကုသလတ္တိက ၉၆-ပရိယာပန္နဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဒေသနာ-ဟေတု

၄၁။ ကုသလံ ပရိယာပန္နံ ဓမ္မံ ပဋိစ္စ ကုသလော ပရိယာပန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အကုသလံ ပရိယာပန္နံ ဓမ္မံ ပဋိစ္စ အကုသလော ပရိယာပန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

အဗျာကတံ ပရိယာပနန္ဒံ ဓမ္မံ ပဋိစ္စ အဗျာကတော ပရိယာပနန္ဒော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ ပရိယာပနန္ဒဉ္စ အဗျာကတံ ပရိယာပနန္ဒဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ပရိယာပနန္ဒော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ ပရိယာပနန္ဒဉ္စ အဗျာကတံ ပရိယာပနန္ဒဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ပရိယာပနန္ဒော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၄၂။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၄၃။ ကုသလော ပရိယာပနန္ဒော ဓမ္မော ကုသလဿ ပရိယာပနန္ဒဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အကုသလော ပရိယာပနန္ဒော ဓမ္မော အကုသလဿ ပရိယာပနန္ဒဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အဗျာကတော ပရိယာပနန္ဒော ဓမ္မော အဗျာကတဿ ပရိယာပနန္ဒဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၄၄။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

အပရိယာပနန္ဒပဒ-ဟေတုအာရမ္မဏ

၄၅။ ကုသလံ အပရိယာပနန္ဒံ ဓမ္မံ ပဋိစ္စ ကုသလော အပရိယာပနန္ဒော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အပရိယာပနန္ဒံ ဓမ္မံ ပဋိစ္စ အဗျာကတော အပရိယာပနန္ဒော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၄၆။ ကုသလော အပရိယာပနန္ဒော ဓမ္မော ကုသလဿ အပရိယာပနန္ဒဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အပရိယာပနန္ဒော ဓမ္မော အဗျာကတဿ အပရိယာပနန္ဒဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အပရိယာပနော ဓမ္မော အဗျာကတဿ အပရိယာပနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ။ အဗျာကတော အပရိယာ-
ပနော ဓမ္မော ကုသလဿ အပရိယာပနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ (၂)

၄၇။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ
ဒွေ။ပ။ ဥပနိဿယေ စတ္တာရိ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)
(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၉၇-နိယျာနိကဒုက
၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၄၈။ ကုသလံ နိယျာနိကံ ဓမ္မံ ပဋိစ္စ ကုသလော နိယျာနိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)
(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၄၉။ ကုသလံ အနိယျာနိကံ ဓမ္မံ ပဋိစ္စ ကုသလော အနိယျာနိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ အနိယျာနိကံ ဓမ္မံ ပဋိစ္စ အကုသလော အနိယျာနိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ အနိယျာနိကံ ဓမ္မံ ပဋိစ္စ အဗျာကတော အနိယျာနိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အနိယျာနိကဉ္စ အဗျာကတံ အနိယျာနိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော
အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ အနိယျာနိကဉ္စ အဗျာကတံ အနိယျာနိကဉ္စ ဓမ္မံ ပဋိစ္စ အဗျာ-
ကတော အနိယျာနိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၀။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတဗ္ဗံ။)

၁-ကုသလတ္တိက ၉၈-နိယတဒုက

၁-ပဋိစ္စဝါရ ပစ္စယဓတုက္က

၅၁။ ကုသလံ နိယတံ ဓမ္မံ ပဋိစ္စ ကုသလော နိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ နိယတံ ဓမ္မံ ပဋိစ္စ အကုသလော နိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဧဝံ ဝိတ္တာရေတမ္ပံ။)

၅၂။ ကုသလံ အနိယတံ ဓမ္မံ ပဋိစ္စ ကုသလော အနိယတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁-ကုသလတ္တိက ၉၉-သဉ္ဇတ္တရဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယဓတုက္က

၅၃။ ကုသလံ သဉ္ဇတ္တရံ ဓမ္မံ ပဋိစ္စ ကုသလော သဉ္ဇတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အကုသလံ သဉ္ဇတ္တရံ ဓမ္မံ ပဋိစ္စ အကုသလော သဉ္ဇတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ သဉ္ဇတ္တရံ ဓမ္မံ ပဋိစ္စ အဗျာကတော သဉ္ဇတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ သဉ္ဇတ္တရဉ္စ အဗျာကတံ သဉ္ဇတ္တရဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သဉ္ဇတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အကုသလံ သဉ္ဇတ္တရဉ္စ အဗျာကတံ သဉ္ဇတ္တရဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော သဉ္ဇတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၅၄။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၅၅။ ကုသလော သဥတ္တရော ဓမ္မော ကုသလဿ သဥတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အကုသလော သဥတ္တရော ဓမ္မော အကုသလဿ သဥတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော သဥတ္တရော ဓမ္မော အဗျာကတဿ သဥတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၅၆။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

အနုတ္တရပဒ-ဟေတု အာရမ္မဏ

၅၇။ ကုသလံ အနုတ္တရံ ဓမ္မံ ပဋိစ္စ ကုသလော အနုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဗျာကတံ အနုတ္တရံ ဓမ္မံ ပဋိစ္စ အဗျာကတော အနုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၅၈။ ကုသလော အနုတ္တရော ဓမ္မော ကုသလဿ အနုတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနုတ္တရော ဓမ္မော အဗျာကတဿ အနုတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနုတ္တရော ဓမ္မော အဗျာကတဿ အနုတ္တရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဗျာကတော အနုတ္တရော ဓမ္မော ကုသလဿ အနုတ္တရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၅၉။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၁-ကုသလတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဿိရ ပစ္စယဇတုက္က

၆၀။ အကုသလံ သရဏံ ဓမ္မံ ပဋိစ္စ အကုသလော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၆၁။ ကုသလံ အရဏံ ဓမ္မံ ပဋိစ္စ ကုသလော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အဗျာကတံ အရဏံ ဓမ္မံ ပဋိစ္စ အဗျာကတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အရဏဉ္စ အဗျာကတံ အရဏဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ကုသလံ အရဏံ ဓမ္မံ ပဋိစ္စ ကုသလော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁)

အဗျာကတံ အရဏံ ဓမ္မံ ပဋိစ္စ အဗျာကတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (၁) (သံခိတ္တံ။)

၆၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသံ။)

၆၃။ ကုသလော အရဏော ဓမ္မော ကုသလဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အဗျာကတော အရဏော ဓမ္မော အဗျာကတဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၆၁၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၆၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ။ပ။ အဝိဂတေ သတ္တ။
(သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

ကုသလတ္တိကပိဋ္ဌိဒုကံ နိဋ္ဌိတံ။



၂-ဝေဒနာတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဿိရ ပစ္စယစတုက္က

၆၅။ သုခါယ ဝေဒနာယ သမ္ပယုတ္တံ သရဏံ ဓမ္မံ ပဋိစ္စ သုခါယ ဝေဒနာယ
သမ္ပယုတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ သရဏံ ဓမ္မံ ပဋိစ္စ ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ သရဏံ ဓမ္မံ ပဋိစ္စ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)
(သံခိတ္တံ။)

၆၆။ ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၆၇။ သုခါယ ဝေဒနာယ သမ္ပယုတ္တော သရဏော ဓမ္မော သုခါယ
ဝေဒနာယ သမ္ပယုတ္တဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော သရဏော ဓမ္မော ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော သရဏော ဓမ္မော အဒုက္ခ-
မသုခါယ ဝေဒနာယ သမ္ပယုတ္တဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁) (သံခိတ္တံ။)

၆၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တီဏိ။
(သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

အရဏပဒ-ဟေတု

၆၉။ သုခိယ ဝေဒနာယ သမ္ပယုတ္တံ အရဏံ ဓမ္မံ ပဋိစ္စ သုခိယ ဝေဒနာယ
သမ္ပယုတ္တော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

အဒုက္ခမသုခိယ ဝေဒနာယ သမ္ပယုတ္တံ အရဏံ ဓမ္မံ ပဋိစ္စ အဒုက္ခမသုခိယ
ဝေဒနာယ သမ္ပယုတ္တော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဒွေ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၇၀။ သုခိယ ဝေဒနာယ သမ္ပယုတ္တော အရဏော ဓမ္မော သုခိယ
ဝေဒနာယ သမ္ပယုတ္တဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဒုက္ခမသုခိယ ဝေဒနာယ သမ္ပယုတ္တော အရဏော ဓမ္မော အဒုက္ခ-
မသုခိယ ဝေဒနာယ သမ္ပယုတ္တဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ (၁) (သံခိတ္တံ။)

၇၁။ ဟေတုယာ ဒွေ၊ အာရမ္မဏေ ဆ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-၇-ပဋိစ္စာဒိခါရ ပစ္စယဒေသနာ

၇၂။ ဝိပါကဓမ္မဓမ္မံ သရဏံ ဓမ္မံ ပဋိစ္စ ဝိပါကဓမ္မဓမ္မော သရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၆၂၀ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၇၃။ ဝိပါကံ အရဏံ ဓမ္မံ ပဋိစ္စ ဝိပါကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဝိပါကဓမ္မဓမ္မံ အရဏံ ဓမ္မံ ပဋိစ္စ ဝိပါကဓမ္မဓမ္မော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နေဝဝိပါကနဝိပါကဓမ္မဓမ္မံ အရဏံ ဓမ္မံ ပဋိစ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဝိပါကံ အရဏဉ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ အရဏဉ္စ ဓမ္မံ ပဋိစ္စ ဝိပါကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဝိပါကဓမ္မဓမ္မံ အရဏဉ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ အရဏဉ္စ ဓမ္မံ ပဋိစ္စ နေဝဝိပါကနဝိပါကဓမ္မဓမ္မော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၄။ ဟေတုယာ တေရဿ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ တေရဿ။ (သံခိတ္တံ။ သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၇၅။ ဝိပါကော အရဏော ဓမ္မော ဝိပါကဿ အရဏဿ ဓမ္မဿ ဟေတု- ပစ္စယေန ပစ္စယော။ တီဏိ။

ဝိပါကဓမ္မဓမ္မော အရဏော ဓမ္မော ဝိပါကဓမ္မဓမ္မဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နေဝဝိပါကနဝိပါကဓမ္မဓမ္မော အရဏော ဓမ္မော နေဝဝိပါကနဝိပါက- ဓမ္မဓမ္မဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁) (သံခိတ္တံ။)

၇၆။ ဟေတုယာ သတ္တံ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တေရဿ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

၄-ဥပါဒိန္နတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က-ဟေတု

၇၇။ အနုပါဒိန္နုပါဒါနိယံ သရဏံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၇၈။ ဥပါဒိန္နုပါဒါနိယံ အရဏံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နုပါဒါနိယော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အနုပါဒိန္နုပါဒါနိယံ အရဏံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နုအနုပါဒါနိယံ အရဏံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုအနုပါဒါနိယော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပါဒိန္နုပါဒါနိယံ အရဏဉ္စ အနုပါဒိန္နုပါဒါနိယံ အရဏဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနုပါဒိန္နုပါဒါနိယံ အရဏဉ္စ အနုပါဒိန္နုအနုပါဒါနိယံ အရဏဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နုပါဒါနိယော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၇၉။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသံ။)

၈၀။ ဥပါဒိန္နုပါဒါနိယော အရဏော ဓမ္မော ဥပါဒိန္နုပါဒါနိယဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အနုပါဒိန္နုပါဒါနိယော အရဏော ဓမ္မော အနုပါဒိန္နုပါဒါနိယဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နုအနုပါဒါနိယော အရဏော ဓမ္မော အနုပါဒိန္နုအနုပါဒါနိယဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၆၂၂ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၈၁။ ဟေတုယာ သတ္တ၊ အာရမ္မဏေ ဆ။ပ။ အဝိဂတေ တေဝီသ။
(သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။)



၅-သံကိလိဋ္ဌတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ ပဉ္စယစတုက္က-ဟေတု

၈၂။ သံကိလိဋ္ဌသံကိလေသိကံ သရဏံ ဓမ္မံ ပဋိစ္စ သံကိလိဋ္ဌသံကိလေသိကော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၈၃။ အသံကိလိဋ္ဌသံကိလေသိကံ အရဏံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌ-
သံကိလေသိကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အသံကိလိဋ္ဌအသံကိလေသိကံ အရဏံ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌအသံ-
ကိလေသိကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

အသံကိလိဋ္ဌသံကိလေသိကံ အရဏဉ္စ အသံကိလိဋ္ဌအသံကိလေသိကံ
အရဏဉ္စ ဓမ္မံ ပဋိစ္စ အသံကိလိဋ္ဌသံကိလေသိကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၈၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၈၅။ အသံကိလိဋ္ဌသံကိလေသိကော အရဏော ဓမ္မော အသံကိလိဋ္ဌ-
သံကိလေသိကဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အသံကိလိဋ္ဌအသံကိလေသိကော အရဏော ဓမ္မော အသံကိလိဋ္ဌအသံ-
ကိလေသိကဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။
(သံခိတ္တံ။)

၈၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ သတ္တ။
(သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၆-ဝိတက္ကတ္တိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က-ဟေတု

၈၇။ သဝိတက္ကသဝိစာရံ သရဏံ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သဝိတက္ကသဝိစာရံ သရဏံ
ဓမ္မံ ပဋိစ္စ အဝိတက္ကဝိစာရမတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ။ သဝိတက္ကသဝိစာရံ သရဏံ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော
သရဏော စ အဝိတက္ကဝိစာရမတ္တော သရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ (၃)

အဝိတက္ကဝိစာရမတ္တံ သရဏံ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော သရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သဝိတက္ကသဝိစာရံ သရဏဉ္စ အဝိတက္ကဝိစာရမတ္တံ သရဏဉ္စ ဓမ္မံ ပဋိစ္စ
သဝိတက္ကသဝိစာရော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)
(သံခိတ္တံ။)

၈၈။ ဟေတုယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၈၉။ သဝိတက္ကသဝိစာရံ အရဏံ ဓမ္မံ ပဋိစ္စ သဝိတက္ကသဝိစာရော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သတ္တ။

အဝိတက္ကဝိစာရမတ္တံ အရဏံ ဓမ္မံ ပဋိစ္စ အဝိတက္ကဝိစာရမတ္တော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဉ္စ။

အဝိတက္ကအဝိစာရံ အရဏံ ဓမ္မံ ပဋိစ္စ အဝိတက္ကအဝိစာရော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၉၀။ ဟေတုယာ သတ္တတိံသ။ပ။ အဝိဂတေ သတ္တတိံသ။ (သံခိတ္တံ။ သဟဇာတဝါရမ္ပိ။ပ။ ပညာဝါရမ္ပိ ဝိတ္တာရေတမ္ပံ။)



၇-ပီတိတ္ထိက ၁၀၁-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ ပစ္စယစတုက္က

၉၁။ ပီတိသဟဂတံ သရဏံ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

သုခသဟဂတံ သရဏံ ဓမ္မံ ပဋိစ္စ သုခသဟဂတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ဥပေက္ခာသဟဂတံ သရဏံ ဓမ္မံ ပဋိစ္စ ဥပေက္ခာသဟဂတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပီတိသဟဂတံ သရဏန္တ သုခသဟဂတံ သရဏန္တ ဓမ္မံ ပဋိစ္စ ပီတိသဟဂတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

ဟေတုယာ ဒသ။ပ။ အဝိဂတေ ဒသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ပိ။ပ။ သမ္ပယုတ္တဝါရမ္ပိ ပဋိစ္စဝါရသဒိသံ။)

၉၂။ ပီတိသဟဂတော သရဏော ဓမ္မော ပီတိသဟဂတဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

သုခသဟဂတော သရဏော ဓမ္မော သုခသဟဂတဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

ဥပေက္ခာသဟဂတော သရဏော ဓမ္မော ဥပေက္ခာသဟဂတဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ပီတိသဟဂတော သရဏော စ သုခသဟဂတော သရဏော စ ဓမ္မော ပီတိသဟဂတဿ သရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၉၃။ ဟေတုယာ ဒဿ၊ အာရမ္မဏေ သောဠသ။ပ။ အဝိဂတေ ဒဿ။
(သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၉၄။ ဝိတိသဟဂတံ အရဏံ ဓမ္မံ ပဋိစ္စ ဝိတိသဟဂတော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဒဿ။ပ။ အဝိဂတေ ဒဿ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ တတ္တကာဝ ပညာ။)



၈-ဒဿနတ္တိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ ပစ္စယစတုက္က

၉၅။ ဒဿနေန ပဟာတဗ္ဗံ သရဏံ ဓမ္မံ ပဋိစ္စ ဒဿနေန ပဟာတဗ္ဗော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဘာဝနာယ ပဟာတဗ္ဗံ သရဏံ ဓမ္မံ ပဋိစ္စ ဘာဝနာယ ပဟာတဗ္ဗော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒေ။ပ။ အဝိဂတေ ဒေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၉၆။ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗံ အရဏံ ဓမ္မံ ပဋိစ္စ နေဝ-
ဒဿနေန နဘာဝနာယ ပဟာတဗ္ဗော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)



၉-ဒဿနဟေတုတ္တိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ-ဟေတု

၉၇။ ဒဿနေန ပဟာတဗ္ဗဟေတုကံ သရဏံ ဓမ္မံ ပဋိစ္စ။ပ။ ဘာဝနာယ
ပဟာတဗ္ဗဟေတုကံ သရဏံ ဓမ္မံ ပဋိစ္စ။ပ။ နေဝဒဿနေန နဘာဝနာယ

၆၂၆ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

ပဟာတဗ္ဗဟေတုကံ သရဏံ ဓမ္မံ ပဋိစ္စ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

၁၁-အာစယဂါမိတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဟေတုအာရမ္မဏ

၉၈။ အာစယဂါမိံ သရဏံ ဓမ္မံ ပဋိစ္စ အာစယဂါမိံ သရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၉၉။ အာစယဂါမိံ အရဏံ ဓမ္မံ ပဋိစ္စ အာစယဂါမိံ အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိံ။

အပစယဂါမိံ အရဏံ ဓမ္မံ ပဋိစ္စ အပစယဂါမိံ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိံ။

နေဝါစယဂါမိနာပစယဂါမိံ အရဏံ ဓမ္မံ ပဋိစ္စ နေဝါစယဂါမိနာပစယဂါမိံ
အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အာစယဂါမိံ အရဏဉ္စ နေဝါစယဂါမိနာပစယဂါမိံ အရဏဉ္စ ဓမ္မံ ပဋိစ္စ
နေဝါစယဂါမိနာပစယဂါမိံ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပစယဂါမိံ အရဏဉ္စ နေဝါစယဂါမိနာပစယဂါမိံ အရဏဉ္စ ဓမ္မံ ပဋိစ္စ
နေဝါစယဂါမိနာပစယဂါမိံ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)
(သံခိတ္တံ။)

၁၀၀။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိံ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ
နဝ။ (သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ သမ္ပယုတ္တဝါရေပိ ပဋိစ္စဝါရသဒိသံ။)

၁၀၁။ အာစယဂါမိံ အရဏော ဓမ္မော အာစယဂါမိဿ အရဏဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိံ။

အပစယဂါမီ အရဏော ဓမ္မော အပစယဂါမိဿ အရဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နေဝါစယဂါမိနာပစယဂါမီ အရဏော ဓမ္မော နေဝါစယဂါမိနာပစယ-
ဂါမိဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာစယဂါမီ အရဏော ဓမ္မော အာစယဂါမိဿ အရဏဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၀၂။ ဟေတုယာ သတ္တ၊ အာရမ္မဏေ သတ္တ၊ အဓိပတိယာ ဒသ၊
အနန္တရေ ဆ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁၁-သေက္ခတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိခါရ-ဟေတု

၁၀၃။ နေဝသေက္ခနာသေက္ခံ သရဏံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဧကံ။)

၁၀၄။ သေက္ခံ အရဏံ ဓမ္မံ ပဋိစ္စ သေက္ခော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ။ သေက္ခံ အရဏံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော
အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သေက္ခံ အရဏံ ဓမ္မံ ပဋိစ္စ
သေက္ခော အရဏော စ နေဝသေက္ခနာသေက္ခော အရဏော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၃)

အသေက္ခံ အရဏံ ဓမ္မံ ပဋိစ္စ အသေက္ခော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

နေဝသေက္ခနာသေက္ခံ အရဏံ ဓမ္မံ ပဋိစ္စ နေဝသေက္ခနာသေက္ခော
အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သေက္ခံ အရဏဉ္စ နေဝသေက္ခနာသေက္ခံ အရဏဉ္စ ဓမ္မံ။ပ။ ဟေတုပစ္စယာ။

၆၂၈ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

အသေက္ခိ အရဏဉ္စ နေဝသေက္ခနာသေက္ခိ အရဏဉ္စ ဓမ္မံ ပဋိစ္စ နေဝ-
သေက္ခနာသေက္ခော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

၁၀၅။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ နဝ။ (သံခိတ္တံ။)
(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၀၆။ သေက္ခော အရဏော ဓမ္မော သေက္ခဿ အရဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

အသေက္ခော အရဏော ဓမ္မော အသေက္ခဿ အရဏဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

နေဝသေက္ခနာသေက္ခော အရဏော ဓမ္မော နေဝသေက္ခနာသေက္ခဿ
အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။(၁) (သံခိတ္တံ။)

၁၀၇။ ဟေတုယာ သတ္တ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ နဝ၊ အနန္တရေ
အဋ္ဌ။ပ။ အဝိဂတေ တေရသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁၂-ပရိတ္တတ္တိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဘိရ-ဗောဓု

၁၀၈။ ပရိတ္တံ သရဏံ ဓမ္မံ ပဋိစ္စ ပရိတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သမ္ပတ္တ ဧကံ။)

၁၀၉။ ပရိတ္တံ အရဏံ ဓမ္မံ ပဋိစ္စ ပရိတ္တော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

မဟဂ္ဂတံ အရဏံ ဓမ္မံ ပဋိစ္စ မဟဂ္ဂတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

အပ္ပမာဏံ အရဏံ ဓမ္မံ ပဋိစ္စ အပ္ပမာဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။

ပရိတ္တံ အရဏန္တ မဟဂ္ဂတံ အရဏန္တ ဓမ္မံ ပဋိစ္စ ပရိတ္တော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

ပရိတ္တံ အရဏန္တ အပ္ပမာဏံ အရဏန္တ ဓမ္မံ ပဋိစ္စ ပရိတ္တော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။(၁) (သံခိတ္တံ။)

၁၁၀။ ဟေတုယာ တေရသ၊ အာရမ္မဏေ ပဉ္စ။ပ။ အဝိဂတေ တေရသ။
(သံခိတ္တံ။ သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)



၁၃-ပရိတ္တာရမ္မဏတ္တိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ-ဟေတု

၁၁၁။ ပရိတ္တာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ ပရိတ္တာရမ္မဏော သရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

မဟဂ္ဂတာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ မဟဂ္ဂတာရမ္မဏော သရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၁၁၂။ ပရိတ္တာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ ပရိတ္တာရမ္မဏော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

မဟဂ္ဂတာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ မဟဂ္ဂတာရမ္မဏော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အပ္ပမာဏာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ အပ္ပမာဏာရမ္မဏော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၆၃၀ အဘိဓမ္မာပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၄-ဟိနတ္ထိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ-ဟေတု

၁၁၃။ ဟိနံ သရဏံ ဓမ္မံ ပဋိစ္စ ဟိနော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၁၁၄။ မဇ္ဈိမံ အရဏံ ဓမ္မံ ပဋိစ္စ မဇ္ဈိမော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပဏိတံ အရဏံ ဓမ္မံ ပဋိစ္စ ပဏိတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

မဇ္ဈိမံ အရဏန္တ ပဏိတံ အရဏန္တ ဓမ္မံ ပဋိစ္စ မဇ္ဈိမော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)



၁၅-မိစ္ဆတ္တနိယတတ္ထိက ၁၀၀-သရဏဒုက

၁-ပဋိစ္စဝါရ-ဟေတု

၁၁၅။ မိစ္ဆတ္တနိယတံ သရဏံ ဓမ္မံ ပဋိစ္စ မိစ္ဆတ္တနိယတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနိယတံ သရဏံ ဓမ္မံ ပဋိစ္စ အနိယတော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပဉ္စာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၁၁၆။ သမ္မတ္တနိယတံ အရဏံ ဓမ္မံ ပဋိစ္စ သမ္မတ္တနိယတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သမ္မတ္တနိယတံ အရဏံ ဓမ္မံ ပဋိစ္စ အနိယတော

အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ။ သမ္မတ္တနိယတံ အရဏံ ဓမ္မံ ပဋိစ္စ သမ္မတ္တနိယတော အရဏော စ အနိယတော အရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၃)

အနိယတံ အရဏံ ဓမ္မံ ပဋိစ္စ အနိယတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

သမ္မတ္တနိယတံ အရဏဉ္စ အနိယတံ အရဏဉ္စ ဓမ္မံ ပဋိစ္စ အနိယတော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ ပဉ္စာဝါရမ္ဘိ ဝိတ္တာရေတမ္ပံ။)

၁-၇-ပဋိစ္စာဒိခါရ-ဟေတု

၁၁၇။ မဂ္ဂါရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ မဂ္ဂါရမ္မဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

မဂ္ဂဟေတုကံ အရဏံ ဓမ္မံ ပဋိစ္စ မဂ္ဂဟေတုကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

မဂ္ဂါဓိပတိံ အရဏံ ဓမ္မံ ပဋိစ္စ မဂ္ဂါဓိပတိံ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဉ္စ။

မဂ္ဂါရမ္မဏံ အရဏဉ္စ မဂ္ဂါဓိပတိံ အရဏဉ္စ ဓမ္မံ ပဋိစ္စ မဂ္ဂါရမ္မဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

မဂ္ဂဟေတုကံ အရဏဉ္စ မဂ္ဂါဓိပတိံ အရဏဉ္စ ဓမ္မံ ပဋိစ္စ မဂ္ဂဟေတုကော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (သံခိတ္တံ။)

ဟေတုယာ သတ္တရသ။ပ။ အဝိဂတေ သတ္တရသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၆၃၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၁၈။ မဂ္ဂါရမ္မဏော အရဏော ဓမ္မော မဂ္ဂါရမ္မဏဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော အရဏော ဓမ္မော မဂ္ဂဟေတုကဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂါဓိပတိ အရဏော ဓမ္မော မဂ္ဂါဓိပတိဿ အရဏဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ပဉ္စ။

မဂ္ဂါရမ္မဏော အရဏော စ မဂ္ဂါဓိပတိ အရဏော စ ဓမ္မော မဂ္ဂါရမ္မဏဿ
အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။

မဂ္ဂဟေတုကော အရဏော စ မဂ္ဂါဓိပတိ အရဏော စ ဓမ္မော မဂ္ဂဟေတု-
ကဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တီဏိ။ (သံခိတ္တံ။)

၁၁၉။ ဟေတုယာ သတ္တရဿ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ သတ္တရဿ။
(သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပညာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၁၇-ဥပ္ပန္နတ္တိက ၁၀၀-သရဏဒုက

၇-ပညာဝါရ-မောတုအာရမ္မဏ

၁၂၀။ ဥပ္ပန္နော သရဏော ဓမ္မော ဥပ္ပန္နဿ သရဏဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ သဟဇာတေ
အညမညေ နိဿယေ ဧကံ၊ ဥပနိဿယေ ဒွေ၊ ကမ္မေ။ပ။ သမ္ပယုတ္တေ ဧကံ။ပ။
အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၁၂၁။ ဥပ္ပန္နော အရဏော ဓမ္မော ဥပ္ပန္နဿ အရဏဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ ဥပနိဿယေ တီဏိ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)



၁၈-အတီတာရမ္မဏတ္တိက ၁၀၀-သရဏဒုက

၇-ပဉ္စာဝါရ-ဗောဓု

၁၂၂။ ပစ္စုပ္ပန္နော သရဏော ဓမ္မော ပစ္စုပ္ပန္နဿ သရဏဿ ဓမ္မဿ ဟေတု- ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ တီဏိ။ပ။ ဥပနိဿယေ တီဏိ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

၁၂၃။ ပစ္စုပ္ပန္နော အရဏော ဓမ္မော ပစ္စုပ္ပန္နဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ ဧကံ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ။)



၁၉-အတီတာရမ္မဏတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဗောဓုအာရမ္မဏ

၁၂၄။ အတီတာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ အတီတာရမ္မဏော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာဂတာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ အနာဂတာရမ္မဏော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပစ္စုပ္ပန္နာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ ပစ္စုပ္ပန္နာရမ္မဏော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ ပဉ္စာဝါရမ္မိ သဗ္ဗတ္ထ ဝိတ္တာရေတဗ္ဗံ။)

၆၃၄ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၁၂၅။ အတီတာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ အတီတာရမ္မဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

အနာဂတာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ အနာဂတာရမ္မဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ပစ္စုပ္ပန္နာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ ပစ္စုပ္ပန္နာရမ္မဏော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ တီဏိ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္မိ။ပ။ သမ္ပယုတ္တဝါရမ္မိ ပဋိစ္စဝါရသဒိသံ။)

၁၂၆။ အတီတာရမ္မဏော အရဏော ဓမ္မော အတီတာရမ္မဏဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အနာဂတာရမ္မဏော အရဏော ဓမ္မော အနာဂတာရမ္မဏဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

ပစ္စုပ္ပန္နာရမ္မဏော အရဏော ဓမ္မော ပစ္စုပ္ပန္နာရမ္မဏဿ အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (၁)

အတီတာရမ္မဏော အရဏော ဓမ္မော အတီတာရမ္မဏဿ အရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

၁၂၇။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ တီဏိ။ (သံခိတ္တံ။ ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)



၂၀-အဇ္ဈတ္တတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၁၂၈။ အဇ္ဈတ္တံ သရဏံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ဗဟိဒ္ဓါ သရဏံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါ သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၁၂၉။ အဇ္ဈတ္တံ အရဏံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တော အရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁)

ဗဟိဒ္ဓါ အရဏံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါ အရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)



၁-၇-ပဋိစ္စာဒိဝါရ-ဟေတု

၁၃၀။ အဇ္ဈတ္တာရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တာရမ္မဏော သရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဗဟိဒ္ဓါရမ္မဏံ သရဏံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါရမ္မဏော သရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၁၃၁။ အဇ္ဈတ္တာရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တာရမ္မဏော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁)

ဗဟိဒ္ဓါရမ္မဏံ အရဏံ ဓမ္မံ ပဋိစ္စ ဗဟိဒ္ဓါရမ္မဏော အရဏော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (၁) (သံခိတ္တံ။)

ဟေတုယာ ဒွေ။ပ။ အဝိဂတေ ဒွေ။ (သံခိတ္တံ။)

(သဟဇာတဝါရေပိ။ပ။ ပညာဝါရေပိ သဗ္ဗတ္ထ ဝိတ္တာရော။)

၆၃၆ အဘိဓမ္မပိဋက ဓမ္မာနုလောမ တိကဒုကပဋ္ဌာနပါဠိ

၂၂-သနိဒဿနတ္တိက ၁၀၀-သရဏဒုက

၁-၇-ပဋိစ္စာဒိဿါရ-ဟေတု

၁၃၂။ အနိဒဿနအပ္ပဋိဗံ သရဏံ ဓမ္မံ ပဋိစ္စ အနိဒဿနအပ္ပဋိဗော
သရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သဗ္ဗတ္ထ ဧကံ။)

အနိဒဿနအပ္ပဋိဗံ အရဏံ ဓမ္မံ ပဋိစ္စ အနိဒဿနအပ္ပဋိဗော အရဏော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သတ္တံ။ (သံခိတ္တံ။)

၁၃၃။ ဟေတုယာ ဧကဝီသ။ပ။ အဝိဂတေ ဧကဝီသ။ (သံခိတ္တံ။)

(သဟဇာတဝါရမ္ဘိ။ပ။ သမ္ပယုတ္တဝါရမ္ဘိ ပဋိစ္စဝါရသဒိသံ။)

၁၃၄။ အနိဒဿနအပ္ပဋိဗော အရဏော ဓမ္မော အနိဒဿနအပ္ပဋိဗဿ
အရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

ဟေတုယာ သတ္တံ၊ အာရမ္မဏေ တီဏိ။ပ။ အဝိဂတေ ပဉ္စဝီသ။ (သံခိတ္တံ။)

(ယထာ ကုသလတ္တိကေ ပဉ္စာဝါရံ၊ ဧဝံ ဝိတ္တာရေတမ္ပံ။)

သနိဒဿနတ္တိကသရဏဒုကံ နိဋ္ဌိတံ။

ဓမ္မာနုလောမေ တိကဒုကပဋ္ဌာနံ နိဋ္ဌိတံ။



ပဋ္ဌာနပါဠိယာ စတုတ္ထဘာဂေ

လက္ခိတဗ္ဗပဒါနံ အနုက္ကမဏိကာ

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
[အ]		[အ]	
အကုသလော အရူပီ	၅၇၃	အပွိုတိကော ရာဂေါ	၁၀၃
အကုသလော နဟေတု	၄၇၃	အဗျာကတော အရူပီ	၅၇၃
အကုသလော သဟေတုကော	၅၅၃	အဗျာကတော ဥပါဒါ	၅၉၂
အကုသလော ဟေတု- ဝိပ္ပယုတ္တော	၅၅၈	အဗျာကတော နဟေတု	၄၇၃
အဇ္ဈတ္တာရမ္မဏော ဟေတု	၅၄၈	အဗျာကတော သဟေတုကော	၅၅၃
အဇ္ဈတ္တော ဓမ္မော	၃၁၅	အရဏံ	၄၄၉
အဇ္ဈတ္တော ဟေတု	၅၄၆	အရူပါဝစရာ စေတနာ	၁၆၆
အတီတာရမ္မဏော	၅၄၄	အရူပါဝစရာဓိပတိ	၁၆၃
အတီတာရမ္မဏော ဓမ္မော	၃၀၈	အရူပါဝစရာ ဟေတု	၁၆၂
အတီတော ဟေတု	၅၄၂	အရူပါဝစရံ သဒ္ဓံ	၁၆၅
အနာဂတာရမ္မဏော ဓမ္မော	၃၁၀	အရူပီ အဗျာကတော	၃၅၄
အနာဂတာရမ္မဏော ဟေတု	၅၄၄	အဝိတက္ကဝိစာရမတ္တော	၄၉၈
အနိဒဿနအပ္ပဋိဇော	၃၂၃	အသံကိလိဋ္ဌာ စေတနာ	၂၆
အနိဒဿနော	၃၅၀	အသံကိလိဋ္ဌာဓိပတိ	၂၃
အနိယတာဓိပတိ	၁၈၁	အသံကိလိဋ္ဌာ ဟေတု	၂၂
အနိယတော ဟေတု	၅၃၀	[အာ]	
အနိယတံ သဒ္ဓံ	၁၈၃	အာစယဂါမီ အရဏော	၆၂၆
အနုတ္တရံ	၄၄၉	အာစယဂါမီ နဟေတု	၅၁၅
အနုပ္ပန္နော ဟေတု	၅၄၀	အာစယဂါမီ ဟေတု	၅၁၂
အပစယဂါမီ အရဏော	၆၂၇	အာစယဂါမီ နဟေတု	၅၁၃
အပ္ပဋိဇော	၃၅၂	အာစယဂါမီ ဟေတု	၅၁၁
အပ္ပမာဏော ဟေတု	၅၂၂	အာသဝဝိပ္ပယုတ္တော	၃၆၈
အပွိုတိကာဓိပတိ	၁၀၅	[ဥ]	
အပွိုတိကာ ခန္ဓာ	၁၀၃	ဥပ္ပန္နော အရဏော	၆၃၂
အပွိုတိကာ ဟေတု	၁၀၂	ဥပ္ပန္နော ဓမ္မော	၃၀၅

ပဒါနတ္ထမော

ပိဋကော်

ပဒါနတ္ထမော

ပိဋကော်

[ဥ]

[က]

ဥပုဇ္ဈော သရဏော	၆၃၂
ဥပုဇ္ဈော ဟေတု	၅၄၀
ဥပါဒါ အဗျာကတံ	၄၁၃
ဥပါဒါနဝိပွယုတ္တံ	၄၂၂
ဥပါဒါနိယံ	၄၁၈
ဥပါဒိန္နုပါဒါနိယော	၄၈၄
ဥပါဒိန္နုပါဒါနိယော	
အရဏော	၆၂၁
ဥပါဒိန္နော	၄၁၆
ဥပေက္ခာသဟဂတာ ဟေတု	၁၂၂

ကုသလော ကေနစိ ဝိညေယျာ	၅၇၇
ကုသလော စိတ္တော	၅၈၈
ကုသလော စေတသိက္ခာ	၅၉၀
ကုသလော နဟေတု	၄၇၃
ကုသလော နောအာသဝေါ	၅၇၉
ကုသလော နောကိလေသော	၅၉၆
ကုသလော ပရိယာပဇ္ဇော	၆၁၃
ကုသလော လောကိယော	၅၇၄
ကုသလော လောကုတ္တရော	၅၇၅
ကုသလော သပ္ပစ္စယော	၅၆၈
ကုသလော သဝိတက္ခော	၆၀၆
ကုသလော သဟေတုကော	၅၅၃
ကုသလော သာသဝေါ	၅၈၀
ကုသလော ဟေတု	၄၆၈
ကုသလော ဟေတု-	
သမ္ပယုတ္တော	၅၅၇

[ဇ]

[ခ]

ကာမာဝစရာ ခန္ဓာ	၁၃၃
ကာမာဝစရာဓိပတိ	၁၃၄
ကာမာဝစရာ ဟေတု	၁၃၂
ကာမာဝစရံ သဒ္ဓံ	၁၃၆
ကိလေသာဓိပတိ	၃၁
ကိလေသာ ဟေတု	၈
ကိလေသေ အာရပ္ပ	၈
ကိလေသော	၄၂၄
ကုသလော အဇ္ဈတ္တိကော	၅၉၂
ကုသလော အနာသဝေါ	၅၈၁
ကုသလော အနိဒဿနော	၅၇၀
ကုသလော အနုပါဒိန္နော	၅၉၄
ကုသလော အပ္ပိတိကော	၆၀၉
ကုသလော အပရိယာပဇ္ဇော	၆၁၃
ကုသလော အရူပိ	၅၇၃
ကုသလော အသံကိလိဋ္ဌော	၅၉၉
ကုသလော အသံကိ-	
လေသိကော	၅၉၇

စိတ္တဝိပွယုတ္တော	၄၀၂
စိတ္တသမ္ပယုတ္တော	၄၀၂
စိတ္တသမုဋ္ဌာနော	၄၀၄
စိတ္တသမုဋ္ဌာနံ	၄၀၃
စိတ္တသံသဋ္ဌာသမုဋ္ဌာနံ	၄၀၈
စိတ္တာနုပရိဝတ္တိ	၄၀၇

[ဃ]

ဒဿနေန ပဟာတဗ္ဗ-	
ဟေတုကာဓိပတိ	၆၈
ဒဿနေန ပဟာတဗ္ဗဟေတုကံ	၅၀၉
ဒဿနေန ပဟာတဗ္ဗာ စေတနာ	၄၇

လက်ကိုင်အခွန် အနုတ္တမဏိကာ

၆၃၉

ပဒါနုတ္တမော ပိဋကော်

ပဒါနုတ္တမော ပိဋကော်

[ခ]

[ဝ]

ဒဿနေန ပဟာတဗ္ဗာဓိပတိ	၄၄
ဒဿနေန ပဟာတဗ္ဗံ နဟေတုံ	၅၀၆
ဒဿနေန ပဟာတဗ္ဗံ ဟေတုံ	၅၀၅
ဒဿနေန ပဟာတဗ္ဗော	၅၀၈

ပစ္စုပ္ပန္နော ဓမ္မော	၃၀၆
ပစ္စုပ္ပန္နော သရဏော	၆၃၃
ပစ္စုပ္ပန္နော ဟေတု	၅၄၂
ပဏီတော ဟေတု	၅၂၈
ပရိတ္တာရမ္မဏော နဟေတု	၅၂၇
ပရိတ္တာရမ္မဏော ဟေတု	၅၂၆
ပီတိသဟဂတော	၅၀၀
ပီတိသဟဂတော နဟေတု	၅၀၃
ပုရိမာ ပုရိမာ အနိယတာ	၁၈၂
ပုရိမာ ပုရိမာ အနိယျာနိကာ	၁၇၆
ပုရိမာ ပုရိမာ အရူပါဝစရာ	၁၆၄
ပုရိမာ ပုရိမာ ကိလေသာ	၁၀
ပုရိမာ ပုရိမာ နအရူပါဝစရာ	၁၆၄
ပုရိမာ ပုရိမာ နောက်လေသာ	၁၀
ပုရိမာ ပုရိမာ သရဏာ	၁၉၀

[န]

[မ]

နအရူပါဝစရာ ဟေတု	၁၆၂
နကာမာဝစရာ ခန္ဓာ	၁၃၃
နကာမာဝစရာဓိပတိ	၁၃၄
နကာမာဝစရာ ဟေတု	၁၃၃
နရူပါဝစရာ ခန္ဓာ	၁၄၉
နရူပါဝစရာဓိပတိ	၁၅၀
နရူပါဝစရာ ဟေတု	၁၄၈
နရူပါဝစရံ သဒ္ဓံ	၁၅၂
နဟေတု အဗျာကတော	၂၀၆
နဟေတု ကုသလော	၁၉၉
နိယတာ ခန္ဓာ	၁၈၀
နိယတာ စေတနာ	၁၈၄
နိယျာနိကာ ခန္ဓာ	၁၇၄
နိယျာနိကာ စေတနာ	၁၇၇
နိယျာနိကာ ဟေတု	၁၇၄
နိယျာနိကာဓိပတိ	၁၇၅
နောက်လေသာ စေတနာ	၁၂
နောက်လေသာဓိပတိ	၉
နောက်လေသာ ဟေတု	၈
နောက်လေသေ ခန္ဓေ	၈
နောစိတ္တော	၃၉၇

မဂ္ဂဟေတုကော	၅၃၅
မဂ္ဂဟေတုကော နဟေတု	၅၃၈
မဂ္ဂါဓိပတိ နဟေတု	၅၃၈
မဂ္ဂါရမ္မဏော အရဏော	၆၃၂
မဂ္ဂါရမ္မဏော ဟေတု	၅၃၅
မဇ္ဈိမော ဟေတု	၅၂၈
မဟဂ္ဂတာရမ္မဏော နဟေတု	၅၂၇
မဟဂ္ဂတာရမ္မဏော ဟေတု	၅၂၆
မဟဂ္ဂတော နဟေတု	၅၂၄
မဟဂ္ဂတော ဟေတု	၅၂၁
မိစ္ဆတ္တနိယတော နဟေတု	၅၃၃
မိစ္ဆတ္တနိယတော ဟေတု	၅၃၀
မိစ္ဆတ္တနိယတံ ဟေတုံ	၅၃၀

[ဝ]

ပစ္စုပ္ပန္နာရမ္မဏော	၃၁၃
ပစ္စုပ္ပန္နာရမ္မဏော ဟေတု	၅၄၄

၆၄၀

ပဋ္ဌာနပါဠိယာ စတုတ္ထဘာဂေ

ပဒါနုက္ကမော

ပိဋကော်

ပဒါနုက္ကမော

ပိဋကော်

[၃]

[၁]

ရူပါဝစရာ ခန္ဓာ	၁၄၉
ရူပါဝစရာ စေတနာ	၁၅၃
ရူပါဝစရာဓိပတိ	၁၅၀
ရူပါဝစရာ ဟေတု	၁၄၈
ရူပါဝစရံ သဒ္ဓံ	၁၅၁

သရဏာ စေတနာ	၁၉၂
သရဏာဓိပတိ	၁၈၉
သရဏော	၄၆၁
သဝိစာရော	၄၃၈
သဝိစာရံ	၄၃၇

[၀]

ဝတ္ထု ကိလေသာနံ	၁၂
ဝိပါကဓမ္မဓမ္မော	၄၈၂
ဝိပါကမနောဓာတု	၁၂၃
ဝိပါကော နဟေတု	၄၈၂
ဝိပါကော ဟေတု	၄၈၀
ဝိပါကံ နဟေတု	၄၈၁
ဝိပါကံ ဟေတု	၄၇၉

သဝိတက္ကသဝိစာရော	
နဟေတု	၄၉၇

သဝိတက္ကာ ခန္ဓာ	၈၇
သဝိတက္ကာဓိပတိ	၈၉
သဝိတက္ကာ ဟေတု	၈၇
သဝိတက္ကော	၄၃၄
သဝိတက္ကံ အဗျာကတံ	၄၃၅
သဝိတက္ကံ ကုသလံ	၄၃၃
သဟေတုကော	၃၂၈

[၁]

သဥတ္တရံ	၄၄၉
သကာဘဏ္ဍေ ဆန္ဒရာဂေါ	၇၉
သညောဇနသမ္ပယုတ္တော	၃၇၃
သညောဇနိယော	၃၇၂
သနိဒဿနသပ္ပဋိဇော	၅၅၂
သနိဒဿနော	၃၅၁
သပ္ပိတိကာ ခန္ဓာ	၁၀၇
သပ္ပိတိကာဓိပတိ	၁၀၅
သပ္ပိတိကာ ဟေတု	၁၀၂
သပ္ပိတိကော	၄၃၈
သမ္ပတ္တနိယတော ဟေတု	၅၃၀
သရဏာ ခန္ဓာ	၁၈၉

သာရမ္ပဏော	၃၉၆
သာသဝေါ ကုသလော	၃၆၀
သုခသဟဂတော	၅၀၃
သုခါယ ဝေဒနာယ	၄၇၇
သေက္ခော နဟေတု	၅၂၀
သေက္ခော ဟေတု	၅၁၇
သေနာသနံ ကိလေသာနံ	၁၁
သံကိလိဋ္ဌသံကိလေသိကော	၄၈၈
သံကိလိဋ္ဌသံကိလေသိကော	
နဟေတု	၄၉၁
သံကိလိဋ္ဌာ စေတနာ	၂၅
သံကိလိဋ္ဌာဓိပတိ	၂၃
သံကိလိဋ္ဌာ ဟေတု	၂၁
သံကိလေသိကာ စ ဟေတု	၃၀

လက်၌တဗ္ဗပဒါနံ အနုက္ကမဏိကာ

၆၄၁

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
	[ဗ]		[ဗ]
ဟီနော ဟေတု	၅၂၈	ဟေတု ပဏီတော	၂၉၂
ဟေတု အကုသလော	၂၀၁	ဟေတု ပရိတ္တာရမ္မဏော	၂၈၃
ဟေတု အဒုက္ခမသုခါယ	၂၁၅	ဟေတု ပရိတ္တော	၂၇၇
ဟေတု အနိယတော	၂၉၈	ဟေတု ဝီတိသဟဂတော	၂၄၇
ဟေတု အပစယဂါမီ	၂၆၅	ဟေတု ဘာဝနာယ ပဟာတဗ္ဗ-	
ဟေတု အပ္ပမာဏာရမ္မဏော	၂၈၇	ဟေတုကော	၂၆၀
ဟေတု အပ္ပမာဏော	၂၈၀	ဟေတု ဘာဝနာယ	
ဟေတု အဗျာကတော	၂၀၅	ပဟာတဗ္ဗော	၂၅၄
ဟေတု အဝိတက္ကဝိစာရမတ္တော	၂၄၂	ဟေတု မဂ္ဂဟေတုကော	၃၀၂
ဟေတု အဝိတက္ကအဝိစာရော	၂၄၅	ဟေတု မဂ္ဂါဓိပတိ	၃၀၃
ဟေတု အသေက္ခော	၂၇၁	ဟေတု မဂ္ဂါရမ္မဏော	၃၀၀
ဟေတု အသံကိလိဋ္ဌသံကိလေ-		ဟေတု မဇ္ဈိမော	၂၉၁
သိကော	၂၃၆	ဟေတု မဟဂ္ဂတာရမ္မဏော	၂၈၅
ဟေတု အာစယဂါမီ	၂၆၄	ဟေတု မဟဂ္ဂတော	၂၇၈
ဟေတု အနုပါဒိန္နုပါဒါနိယော	၂၃၀	ဟေတု မိစ္ဆတ္တနိယတော	၂၉၄
ဟေတု ဥပါဒိန္နုပါဒါနိယော	၂၂၇	ဟေတု သမ္ပယုတ္တော	၃၃၁
ဟေတု ဥပေက္ခာသဟဂတော	၂၅၁	ဟေတု သမ္ပတ္တနိယတော	၂၉၆
ဟေတု ကုသလော	၁၉၇	ဟေတု ဝိပါကဓမ္မဓမ္မော	၂၂၁
ဟေတု ဒဿနေန ပဟာတဗ္ဗ-		ဟေတု ဝိပါကော	၂၁၈
ဟေတုကော	၂၅၈	ဟေတု သဝိတက္ကသဝိစာရော	၂၄၀
ဟေတု ဒဿနေန ပဟာ-		ဟေတု သုခသဟဂတော	၂၄၉
တဗ္ဗော	၂၅၃	ဟေတု သံကိလိဋ္ဌ-	
ဟေတု နေဝဒဿနေန	၂၅၇	သံကိလေသိကော	၂၃၄
ဟေတု နေဝသေက္ခနာ-		ဟေတု သေက္ခော	၂၆၉
သေက္ခော	၂၇၄	ဟေတု ဟီနော	၂၈၉